

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်


နိုင်ငံတော်သံဃမဟာနာယကအဖွဲ့

ပရိယတ္တိပညာရေးစီမံကိန်း

စနစ်သစ် ပထမပြန် စာမေးပွဲ

ပထမကြီးတန်းအတွက်

ကောဏိန္ဒထိချက်ပါဠိများ နိဿယ



ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
သာသနာရေးဦးစီးဌာနပုံနှိပ်ထုတ်ဝေမှု ရုံးရုံးနိပ်သည်။

သာသနာ ၂၅၃၀

ကောဇာ ၁၃၄၈

ခရစ် ၁၉၈၆

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်


နိုင်ငံတော်သံဃမဟာနာယကအဖွဲ့

ပရိယတ္တိပညာရေးစီမံကိန်း

စနစ်သစ် ပထမပြန် စာမေးပွဲ

ပထမကြီးတန်းအတွက်

ကောသလီနှုတ်ချက်မပါဠိများ နိဿယ



ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၌ ရိုက်နှိပ်သည်။

သာသနာ ၂၅၃၀

ကောသလီသနာအရံဦးစီးဌာ
စာကြည့်တိုက်
ကမ္ဘာ့အေး၊ ရန်ကင်း

ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်တွင်
ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်မောင်
(မှတ်ပုံတင်အမှတ်-၀၂၄၀၅/၀၂၅၂၇) က ပုံနှိပ်ထုတ်ဝေသည်။

ပထမကြီးတန်းအတွက်
 ကောက်နုတ်ချက်ပါဠိများ နိဿယ
မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
၁။	နိဒါန်း ကောက်နုတ်ချက်ပါဠိများ နိဿယ ထုတ်ဝေကြောင်း	[ဆ]
၂။	ပဏာမနှင့် ပတ္တနာဂါထာ ပါဠိအနက်....	[ဋ]
၃။	ဝိနယပိဋက မဟာဝဂ္ဂပါဠိတော် မဟာခန္ဓက ရာဇဗြာဟ္မဏဝတ္ထု နိဿယ	၁
၄။	ဥပေါသထက္ခန္ဓက သန္နိပါတ်နုဇာနနာ နိဿယ	၅
၅။	ဥပေါသထက္ခန္ဓက ပါတိမောက္ခုဒ္ဓေသာနုဇာနနာ နိဿယ	၉
၆။	ဝဿုပနာယိကက္ခန္ဓက ဝဿုပနာယိကာနုဇာနနာ နိဿယ	၁၀
၇။	ဝဿုပနာယိကက္ခန္ဓက ဝဿာနေ စာရိကာ ပဋိက္ခေပါဒိ နိဿယ	၁၁
၈။	စမ္မက္ခန္ဓက အဇ္ဈာရာဇေညပါဟနာပဋိက္ခေပ နိဿယ....	၁၃
၉။	ဘေသဇ္ဇက္ခန္ဓက ရောဇမလ္လဝတ္ထု နိဿယ	၁၆
၁၀။	စူဠဝဂ္ဂပါဠိတော် သမထက္ခန္ဓက သတိဝိနယ နိဿယ	၂၃

စဉ်	အကြောင်းအရာ	စာမျက်နှာ
၁၁။	စူဠဝဂ္ဂပါဠိတော် သေနာသနက္ခန္ဓက အဂ္ဂိသနာဒိ- အနုဇာနနာ နိဿယ	၂၅
၁၂။	ပရိဝါရပါဠိတော် စူဠသင်္ဂါမ အနုဝိဇ္ဇကဿ- ပဋိပတ္တိ နိဿယ	၃၁
၁၃။	ဒီဃနိကာယ် မဟာဝဂ္ဂပါဠိတော်၊ မဟာပရိနိဗ္ဗာနသုတ် ဓမ္မာဒါသ ဓမ္မပရိယာယ နိဿယ	၃၆
၁၄။	ဒီဃနိကာယ် ပါထိကဝဂ္ဂပါဠိတော် ဒသုတ္တရသုတ် နိဿယ	၄၁
၁၅။	မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော် သြပမ္မဝဂ် ဝမ္မိကသုတ် နိဿယ	၄၄
၁၆။	မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသပါဠိတော် ဘိက္ခုဝဂ် စာတုမသုတ် နိဿယ	၅၂
၁၇။	မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသပါဠိတော် ဝိဘင်္ဂဝဂ် ဒက္ခိဏာဝိဘင်္ဂသုတ် နိဿယ	၆၆
၁၈။	သံယုတ္တနိကာယ် သက္ကသံယုတ်ပါဠိတော် ပထမဝဂ် သုဘာသိတဇယသုတ် နိဿယ	၇၅
၁၉။	သံယုတ္တနိကာယ် နိဒါနဝဂ္ဂသံယုတ်ပါဠိတော် မဟာဝဂ် ပုတ္တမံသုပမသုတ် နိဿယ	၈၀
၂၀။	သံယုတ္တနိကာယ် ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် နတုမ္ဘာကဝဂ် နတုမ္ဘာကသုတ် နိဿယ	၈၇
၂၁။	ဣန္ဒြိယသံယုတ် ဇရာဝဂ် ဇရာဓမ္မသုတ် နိဿယ	၈၈
၂၂။	သံယုတ္တနိကာယ် မဟာဝဂ္ဂသံယုတ်ပါဠိတော် မဂ္ဂသံယုတ် အဝိဇ္ဇာဝဂ် ဇာဏုဿောဏိ ပြာဟ္မဏသုတ် နိဿယ	၉၀
၂၃။	အင်္ဂုတ္တရနိကာယ် ဗညကနိပါတ်ပါဠိတော် ပုဏ္ဏရာဇဝဂ် ဣဋ္ဌသုတ် နိဿယ	၉၅

စဉ်	အကြောင်းအရာ	စာမျက်နှာ
၂၄။	အင်္ဂုတ္တရနိကာယ် သတ္တကနိပါတ်ပါဠိတော် ဓနဝဂ် ဥဂ္ဂသုတ် နိဿယ ၉၈
၂၅။	အင်္ဂုတ္တရ နိကာယ် ဒသကနိပါတ်ပါဠိတော် အာနိသံသဝဂ် စေတနာကရဏီယသုတ် နိဿယ ၁၀၁
၂၆။	အင်္ဂုတ္တရနိကာယ် ကောဒသကနိပါတ် ပါဠိတော် အနုဿတိဝဂ် မေတ္တသုတ် နိဿယ ၁၀၂
၂၇။	ခုဒ္ဒကနိကာယ် ဓမ္မပဒပါဠိတော် ပဏ္ဍိတဝဂ် (၁၄) ဂါထာ နိဿယ ၁၀၄
၂၈။	ခုဒ္ဒကနိကာယ် ဥဒါန်းပါဠိတော် ဗောဓိဝဂ် ဇဋ္ဌိလသုတ် နိဿယ ၁၀၉
၂၉။	ခုဒ္ဒကနိကာယ် ဣတိဂုတ်ပါဠိတော် ဒုတိယဝဂ် ပထမသေခသုတ် နိဿယ ၁၁၂
၃၀။	ခုဒ္ဒကနိကာယ် ဇာတကအဋ္ဌကထာ ဒုကနိပါတ် ဝါလောဒကဇာတ် နိဿယ ၁၁၄

မာတိကာ ပြီးပြီ။

ပထမကြီးတန်းအတွက်
စကားနုတ်ချက်ပါဠိများနိဿယ

နိဗ္ဗာန်



ကမ္ဘာလောကကြီးအတွင်း၌ အခြေအနေ အရပ်ရပ်တို့သည် အမြဲမပြတ် ပြောင်းလဲလျက် ရှိနေကြ၏။ အချို့ကဆုတ်ယုတ် ညံ့ဖျင်းသောအားဖြင့် ပြောင်းလဲကြ၍ အချို့ကမူ တိုးတက်ကောင်းမွန်သောအားဖြင့် ပြောင်းလဲ ကြလေသည်။

မြန်မာနိုင်ငံတွင် ၁၃၄၂-ခုနှစ်၊ (၁၉၀၀-ပြည့်နှစ်)ဝယ် ထေရဝါဒ ဗုဒ္ဓ- သာသနာတော်ဘက်၌ နိုင်ငံတော်အစိုးရ၏ ကူညီပံ့ပိုးမှုကို အားပြုရ၍ တိုးတက်ကောင်းမွန်သော ပြောင်းလဲမှုကြီးဟစ်ခု အံ့ဩလောက်စွာ ဖြစ် ပေါ်လာခဲ့ပေသည်။

မည်သည့်အချိန် မည်သည့်ကာလကမျှ ညီညွတ်အောင်စုစည်း၍ မရ နိုင်ခဲ့သော မြန်မာနိုင်ငံတဝန်းလုံးရှိ သာသနာ့ဝန်ထမ်း ရဟန်းသံဃာတော် များသည် ၁၃၄၂-ခုနှစ်၊ (၁၉၀၀-ပြည့်နှစ်) နယုန်လ၌ စည်းလုံးညီညွတ်မှု ရရှိကြ၍ ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးကို ရန်ကုန်မြို့ ဓမ္မာအေး ကုန်းမြေရှိ မဟာပါသာဏလှိုက်ဂူတော်ကြီးအတွင်း၌ စနစ်တကျ ကျင်းပ နိုင်ခဲ့ကြပေသည်။

ယင်းဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးက ပရိယတ္တိပညာရေး စီမံကိန်းကို—

- ၁။ ကိုယ်ကျင့်တရား ပိုမိုကောင်းမွန်စေခြင်း၊
- ၂။ ပိဋကတ်ကျမ်းဂန် နှင့် စပ်စေခြင်း၊

၃။ ပါဠိဘာသာ တတ်မြောက်ကျမ်းကျင်စေခြင်း၊

၄။ မြန်မာစာပေ အရေးအသား တော်စေခြင်း—

ဟူသော မှ ၄-ချက်နှင့်တကွ ချမှတ်လျက် နိုင်ငံတော်သံသမဟာနာယက အဖွဲ့ကြီးကို ဖွဲ့စည်းပေးခဲ့ပေသည်။

နိုင်ငံတော်သံသမဟာနာယကအဖွဲ့သည် အစည်းအဝေးကြီးက ချမှတ် ထားသော ပရိယတ္တိပညာရေးစီမံကိန်းကို ၁၃၄၅-ခုနှစ်၊ (၁၉၆၂-ခုနှစ်) မှ စ၍ “စနစ်သစ်ပထမပြန်စာမေးပွဲ” ဟူသောနာမည်ဖြင့် ချမှတ်သားစသော မှုနှင့်အညီ အကောင်အထည်ဖော်ခဲ့ပေသည်။ ပရိယတ္တိပညာရေးစီမံကိန်း မှ ၄-ချက်ထဲမှ “ပိဋကတ်ကျမ်းဂန်နှင့်စပ်စေခြင်း” ဟူသောမူအရ စနစ်သစ် ပထမပြန်စာမေးပွဲ ပထမကြီးတန်း ကဝိလက္ခဏာဘာသာအတွက် “ပါဠိ စာပေကောက်နုတ်ချက်” ကျမ်းစာကို ပြဋ္ဌာန်းပေးခဲ့လေသည်။

ဗုဒ္ဓစတုရောင် မြတ်စွာဘုရားစကားတော်တို့ကိုဖော်ပြဖြေဆိုသော ဓမ္မ၊ ဝိနယဟူသောအမည်နှစ်ဝါ သုတ်၊ အဘိဓမ္မာ၊ ဝိနည်း—ဟူသော ပိဋက သုံးသွယ်၊ ဒီဃ၊ မဇ္ဈိမ၊ သံယုတ္တ၊ အင်္ဂုတ္တရ၊ ခုဒ္ဒက—ဟူသောနိကာယ် ငါးဖြာ၊ သုတ္တ၊ ဂေယျ၊ ဝေယျာကရဏ၊ ဂါထာ၊ ဥဒါန၊ ဣတိဝုတ္တက၊ ဇာတက၊ အပ္ပုတဓမ္မ၊ ဝေဒလ္လ—ဟူသော အင်္ဂါကြီးတန်တို့၏ အရကောက် နှင့် အဓိပ္ပါယ်ကျဉ်းတို့ကိုလည်းကောင်း၊ ဓမ္မက္ခန္ဓက၏အဓိပ္ပါယ်နှင့်ဓမ္မက္ခန္ဓာ ၈၄၀၀၀ -ရေတွက်ပုံတို့ကိုလည်းကောင်း၊ ခုဒ္ဒကနိကာယ် (သုတ္တန္တပိဋက) ၌ ပါဝင်သော ခုဒ္ဒကပါဠိ၊ ဓမ္မပဒ၊ ဣတိဝုတ္တက၊ သုတ္တနိပါတ၊ ဝိမာနဝတ္ထု၊ ပေတဝတ္ထု၊ ထေရဂါထာ၊ ထေရိဂါထာ၊ ဇာတက၊ နိဒ္ဒေသ၊ ပဋိသမ္ဘိဒါမဂ္ဂ၊ အပဒါန၊ ဗုဒ္ဓဝံသ၊ ဤ (၁၅) ပါးတို့နှင့် နေတ္တိ၊ ပေဋကောပဒေသ တို့၏ သဘောအဓိပ္ပာယ်အကျဉ်းတို့ကိုလည်းကောင်း မြန်မာစာပေဖြင့် ထည့်သွင်းပြုစုထားသည့်အပြင် ပိဋကတ်ကျမ်းဂန် နှင့် စပ်စေရန်အတွက် ဝိနယပိဋက မဟာဝဂ္ဂပါဠိတော်၊ မဟာခန္ဓကမှ ရာဇပြာဟူဏဝတ္ထု၊ ဥပေါသထက္ခန္ဓကမှ သန္နိပါတာနုဇာနုနာနှင့် ပါတိမောက္ခုဒ္ဒေသာနုဇာနုနာ၊ ဝဿပနာယိကက္ခန္ဓကမှ ဝဿပနာယိကနုဇာနုနာနှင့် ဝဿာနေ စသော

ပဋိက္ခေပါဒိ၊ ဓမ္မက္ခန္ဓကမ္ပ အဇ္ဈာရာမေဥပါဟနာပဋိက္ခေပါ၊ ဘောသဇ္ဇ-
 က္ခန္ဓကမ္ပ ရောဇမလ္လဝတ္ထု၊ စူဠဝါပါဠိတော် သမထက္ခန္ဓကမ္ပ သတိဝိနယနှင့်
 သေနာသနက္ခန္ဓကမ္ပအဂ္ဂါသနာဒိအနုဇာနနာ၊ ပရိဝါရပါဠိတော်စူဠသင်္ဂါမမ
 အနုဝိဇ္ဇကဿပဋိပတ္တိ၊ ဒီကနိကာယ် မဟာသဂ္ဂပါဠိ၊ မဟာပရိနိဗ္ဗာနသုတ်
 ဓမ္မာဒါသဓမ္မရိယာယ၊ ပါထိကဝဂ္ဂပါဠိ ဒသုတ္တရသုတ်၊ မဇ္ဈိမနိကာယ်မှ
 သုံးသုတ်၊ သံယုတ္တနိကာယ်မှ ငါးသုတ်၊ အင်္ဂုတ္တရနိကာယ် ပဉ္စကနိပါတ်ပါဠိ-
 တော် ပုဏ္ဏရာဇဝင်မှဣန္ဒြေသုတ်၊ သတ္တကနိပါတ်ပါဠိတော် ဓနဝင်မှ ဥဂ္ဂသုတ်၊
 ဒသကနိပါတ်ပါဠိတော်အာနိသံသဝင်မှ စေတနာကရဏီယသုတ်နှင့် ကော
 ဒသကနိပါတ်ပါဠိတော် အနုဿဝိဝင်မှ မေတ္တာသုတ်၊ ခုဒ္ဒကနိကာယ်
 ဓမ္မပဒပါဠိတော်ပဏ္ဍိတဝင်မှ ၁၄-ဂါထာ၊ ဥဒါန်းပါဠိတော် ဗောဓိဝင်မှ
 ဇဋ္ဌိလသုတ်၊ ဣတိဝုတ်ပါဠိတော် ဒုတိယဝင်မှ ပထမသေခသုတ်နှင့် ဇာတက-
 အဋ္ဌကထာ ဒုကနိပါတ်မှ ဝါလောဒကဇာတ်တို့ကို ပါဠိစာပေဖြင့် ထည့်
 သွင်းပြုစုထားပေသည်။

ယင်း ကောက်နုတ်ချက် ပါဠိစာပေသည် ဒီမိုင်းဆိုက် စာအုပ်ငယ်
 ကလေးတအုပ်မျှသာ ဖြစ်ပါသော်လည်း ယင်းစာပေကို သင်ကြားပို့ချ
 သင်ယူလေ့လာကြရသော စာချ စာသင် အရှင်မြတ်များ အတွက် ယင်း
 စာပေကို လေ့လာရာတွင် မှီငြမ်းပြုစရာ နိဿယ (သို့မဟုတ်) မြန်မာပြန်
 စာပေကျမ်းကြီး ခုနစ်အုပ်မျှ ရှာဖွေကြရလေသည်။

ယင်း ကျမ်းစာအုပ် ရှာဖွေရသော ကိစ္စသည် ကျမ်းစာပေါများ၍
 ပြည့်စုံစွာရှိနေကြသော မြို့ကြီးပြကြီးများရှိ စာသင်တိုက်ကြီးများအတွက်
 အခက်အခဲ မရှိသော်လည်း ကျမ်းစာရှားပါး၍ ပြည့်စုံမှု မရှိကြသေးသော
 မြို့သိမ်မြို့ငယ်များရှိ စာသင်တိုက် ကလေးများအတွက် ကြီးမားသော
 အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့ကြရလေသည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ စနစ်သစ်ပရိယတ္တိ ပညာရေး
 စီမံကိန်းကို အားပေးတော်မူကြသော စာချ စာသင် အရှင်မြတ်များ
 ကျမ်းစာ ရှားပါးမှု၊ ကျမ်းစာ မပြည့်စုံမှု အခက်အခဲကို ကျော်လွှားကြ၍

[ည]

နိဒါန်း

ဝမ်းမြောက် ဝမ်းသာ ရွှင်လန်းစွာဖြင့် ပါဠိစာပေကောက်နုတ်ချက် ကဝိ-
လက္ခဏာ ဘာသာကို သင်ကြားပို့ချ သင်ယူလေ့လာနိုင်ကြ စေရန်
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှစီစဉ်၍ “ကောက်နုတ်ချက်ပါဠိများ
နိဿယ” ကျမ်းစာကို သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက်မှ ရိုက်နှိပ်
ဖြန့်ဝေစေရပါကြောင်း။

ပညာရေးအဖွဲ့ငယ်

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့

၁၃၄၈-ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉-ရက်

၁၉၈၆-ခုနှစ်၊ ဇွန်လ ၁-ရက်၊ တနင်္ဂနွေနေ့။

ပထမကြီးတန်း

ကောက်နှုတ်ချက်ပါဠိများ နိဿယ

ပဏာမနှင့်ပတ္တနိဝ

သာတ္ထံ ဒေသေသိ သဒ္ဓမ္မံ၊
အတ္ထေနေဝ သုလင်္ကတံ။
အတ္ထံ ဗုဒ္ဓံ နမေ နာထံ၊
အတ္ထံ မေ ဒေတု သော ဝရံ။ (ပထျာဝတ္ထံ)

(ယောနာထော-လူနတ်ဗြဟ္မာသတ္တဝါတို့၏ ကိုးစားထုအစစ် ဖြစ်ကြီး ဖြစ်တော်မူသော အကြင်ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။) သတ္ထံ၊ အနက်အဓိပ္ပာယ် အသွယ်သွယ်ကို ပေါကြွယ်ပြည့်ဝ စုံလင်လှသော။ အတ္ထေနေဝ၊ အနက်အဓိပ္ပာယ် အသွယ်သွယ်ဖြင့်ပင်လျှင်။ သုလင်္ကတံ၊ သေချာသပ်ရပ် တန်ဆာဆင်အပ်သော။ သဒ္ဓမ္မံ၊ သူတော်ကောင်းတရား အစားစားကို။ ဝါ၊ သဒ္ဓမ္မသုံးဖြာ သာသနာတော်ကို။ ဒေသေသိ၊ နာယူ ကျင့်က သဘောကျအောင် ဟောပြောတော် မူခဲ့ပါပေပြီ။

အတ္ထံ၊ အနက်အဓိပ္ပာယ် အသွယ်သွယ်ကို။ ဗုဒ္ဓံ၊ ကိုယ်တိုင်သိတတ် သိစေတော် မူတတ်သော။ တံ နာထံ၊ လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ ကိုးစားထုအစစ် ဖြစ်ကြီးဖြစ်တော်မူသော ထိုဘုရားရှင် ကိုယ်တော်မြတ် ကြီးကို။ (အဟံ၊ ဘုရားတပည့်တော်သည်။) နမေ၊ ဦးညွှတ်ရိုကျိုး လက်စုံ မိုးရွှံ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။

ယောနာထော၊ လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ကိုးစားထု အစစ် ဖြစ်ကြီး ဖြစ်တော်မူသော ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။ မေ၊ ဘုရား တပည့်တော်အား။ ဝရံ၊ ခန့်ငြားပြည့်ဝ ကောင်းမြတ်လှသော။ အတ္ထံ၊ အနက်အဓိပ္ပာယ် အသွယ်သွယ်ကို။ (တနည်း) အတ္ထံ၊ အနက်အဓိပ္ပာယ် အသွယ်သွယ်တည်းဟူသော။ ဝရံ၊ ဆုမြတ်ဆုမှူး ဆုအထူးကို။ ဒေတု၊ မနှေးလျှင်စွာ ပေးသနားတော်မူစေချင်ပါ၏။ ဝါ၊ ဒေတု၊ မနှေးလျှင်စွာ ပေးသနားတော်မူပါ မြတ်စွာဘုရား။

ပထမကြီးတန်းအတွက်

ကောက်နုတ်ချက်ပါဠိများနိဿယ

ဝိနယပိရုကမဟာဝဂ္ဂပါဠိတော်

ရာဗြာဟ္မဏဝတ္ထုနိဿယ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၆၉။ တေန ခေါပန သမယေန၊ ထိုအချိန်အချိ၌။ အညတဏှေ ကော၊
 တစ်ယောက်သော။ ဗြာဟ္မဏော၊ ပုဏ္ဏားသည်။ ဘိက္ခု၊ ရဟန်းတော်တို့သို့။
 ဥပသကံမိတု၊ ချဉ်းကပ်၍။ ပဗ္ဗဇ္ဇံ၊ ရှင်ရဟန်းအဖြစ်ကို။ ယာစံ၊ တောင်းလေ
 ပြီ။ (တောင်းလေ၏) တံ၊ ထိုပုဏ္ဏားကို။ ဘိက္ခု၊ ရဟန်းတော်တို့သည်။
 ပဗ္ဗာဇေတုံ၊ ရှင်ရဟန်းပြုစေခြင်းငှာ။ န ဣစ္ဆံ သု၊ အလုံမရှိကြလေကုန်။
 သော (ဗြာဟ္မဏော)၊ ထိုပုဏ္ဏားသည်။ ဘိက္ခု သု၊ ရဟန်းတော်တို့၌။ ပဗ္ဗဇ္ဇံ၊
 ရှင်ရဟန်းအဖြစ်ကို။ အလဘမာနော၊ မရသည်။ (ဟုတု)၊ ဖြစ်၍။ ကိသော၊
 ကြံသည် (ပိန်သောကိုယ်ရှိသည်)။ လူခေါ၊ ခေါင်းပါးသည် (ခြောက်သွေ့
 သောကိုယ်ရှိသည်)။ ဒုဗ္ဗဏ္ဏော၊ မလှသော အဆင်းရှိသည်။ ဥပဏ္ဍုပဏ္ဍုက-
 ဇာတော၊ ဖက်ရွက်ရော်ကဲ့သို့ ဖြော့တော့သောကိုယ်ရှိသည်။ ဓမ္မနိသန္တတ-
 ဂတ္တော၊ အကြောဟူသော ကွန်ရက်ဖြင့်ခင်းသော ကိုယ်ရှိသည် (အကြော
 ပြိုင်းရခိုင်းထသောကိုယ်ရှိသည်)။ အဟောသိ၊ ဖြစ်လေပြီ။ (ဖြစ်လေ၏)။
 ဘဂဝါ၊ မြတ်စွာဘုရားသည်။ ကိသံ၊ ကြံသော။ (ပိန်သောကိုယ်ရှိသော)
 လူခံ၊ ခေါင်းပါးသော (ခြောက်သွေ့ သောကိုယ်ရှိသော)။ ဒုဗ္ဗဏ္ဏံ၊ မလှသော
 အဆင်းရှိသော။ ဥပဏ္ဍုပဏ္ဍုကဇာတံ၊ ဖက်ရွက်ရော်ကဲ့သို့ ဖြော့တော့
 သောကိုယ်ရှိသော။ ဓမ္မနိသန္တဂတ္တံ၊ အကြောဟူသော ကွန်ရက်ဖြင့် ခင်း
 သော ကိုယ်ရှိသော (အကြောပြိုင်းရခိုင်းထသော ကိုယ်ရှိသော)။ တံ
 ဗြာဟ္မဏံ၊ ထိုဏ္ဏားကို။ အဒ္ဓဿ ခေါ၊ မြင်တော်မူလေပြီ။ (မြင်တော်မူသည်
 သာလျှင်တည်း။)

ဒိသ္မာန၊ မြင်တော်မူ၍။ ဘိက္ခု၊ ရဟန်းတော်တို့ကို။ “ဘိက္ခဝေ၊ ရဟန်းတို့။ ကိံ နုခေါ(ကာရဏေန)၊ အဘယ်အကြောင်းကြောင့်။ သောဗြာဟ္မဏော၊ ထိုပုဏ္ဏားသည်။ ကိံသော၊ ကြုံသနည်း။ (ပိန်သောကိယံရှိသနည်း)။ လူခေါ၊ ခေါင်းပါးသနည်း။ (ခြောက်သွေ့သောကိယံရှိသနည်း)။ ဒုဗ္ဗဏ္ဍော၊ မလှသောအဆင်းရှိသနည်း။ ဥပ္ပဏု၊ ပုဏ္ဏုကဇာတော၊ ဖက်ရှက်ရော်ကဲ့သို့ ဖြော့တော့သော ကိယံရှိသနည်း။ မေနိသန္တတဂတ္ထောတိ၊ အကြောဟူသော ကွန်ရက်ဖြင့်ခင်းသောကိယံရှိသနည်းဟူ၍။ (အကြောပြိုင်းရခိုင်းထသော ကိယံရှိသနည်းဟူ၍) အာမန္တေသိ၊ မိန့်တော်မူပြီ။ (မိန့်တော်မူ၏)။

(ဤကား ကိံ နုခေါ။ ပ။ မေနိသန္တတဂတ္ထောတိ ဟူသော အာကာရဝါကျကို အတင်းသွင်း၍ ပေးခြင်းတည်း။)

ဒိသ္မာန၊ မြင်တော်မူ၍။ ဘိက္ခု၊ ရဟန်းတော်တို့ကို။ အာမန္တေသိ၊ မိန့်တော်မူပြီ။ ကိံ၊ အဘယ်သို့။ အာမန္တေသိ၊ မိန့်တော်မူသနည်း။ ဘိက္ခဝေ၊ ရဟန်းတို့။ ကိံ နု ခေါ(ကာရဏေန)၊ အဘယ်အကြောင်းကြောင့်။ ပ။ မေနိသန္တတဂတ္ထောတိ၊ အကြောဟူသော ကွန်ရက်ဖြင့် ခင်းသော ကိယံရှိသနည်းဟူ၍။ (အကြောပြိုင်းရခိုင်းထသော ကိယံရှိသနည်းဟူ၍) အာမန္တေသိ၊ မိန့်တော်မူပြီ။

(ဤကား ယခင်အာကာရ ဝါကျကို အပြင်ထုတ်၍ အနက်ပေးခြင်းတည်း။ ဤသို့ အာကာရဝါကျကို အပြင်ထုတ်၍ အနက်ပေးရာ၌ ပုစ္ဆာဝါစက ကိံ သဒ္ဒါ ကိုထည့်စွက်၍ အနက်ပေးရသည်။ နောက်နောက်၌လည်း ဤနည်းအတိုင်းမှတ်ပါ။)

ဣတိသဒ္ဒါ၊ အာကာရတ္ထ၊ နောက်၌ပြုမှု၊ ဝါစကပုစ္ဆာ၊ ကိံ သဒ္ဒါကို၊ ရှေ့မှစွက်၍ အနက်ပေးမြဲ။ ဘုရားကြီးနိယံ)

ဘန္တေ၊ မြတ်စွာဘုရား။ သောဗြာဟ္မဏော၊ သည်။ ဘိက္ခု၊ တို့သို့။ ဥပသင်္ကမိတော၊ ၍။ ပဗ္ဗဒ္ဓံ၊ ကို။ ယာစိ၊ ပြီ။ တံ၊ ကို။ ဘိက္ခု၊ တို့သည်။ ပဗ္ဗာဇေတံ၊ ငှား။ န ဣစ္စိံ သု၊ ကုန်။ သောဗြာဟ္မဏော၊ သည်။ ဘိက္ခု၊ သု၊ တို့၌။ ပဗ္ဗဇံ၊

ကို။အလဘမာနော၍။ ကံသောသည်။ လူခေါသည်။ ဒုဗ္ဗဏ္ဍောသည်။ ဥပ္ပဏ္ဍုပ္ပဏ္ဍုကဇာတောသည်။ မေန်သန္တတဂတ္ထောသည်။အဟောသိပြီ။ ဣတိ။ဤသို့။အဝေါစံ။လျှောက်ထားကြလေကုန်ပြီ။(ထည့်)

အထခေါ။ ထိုသို့လျှောက်ထားရာအခါ၌။ဘဂဝါသည်။ ဘိက္ခု။တို့ကို။ ဘိက္ခုဝေ။တို့။ကော။အဘယ်ရဟန်းသည်။ တဿ ဗြာဟ္မဏဿ။ထိုပုဏ္ဏား၏။ အဓိကာရံ။ပူဇော်သက္ကာပြုဖူးသည်ကို (ကျေးဇူးကို)။သရသိ နု ခေါ ဣတိ။ အောက်မေ့မိလေသနည်းဟူ၍ (အမှတ်ရမိလေသနည်းဟူ၍)။အာမန္တေသိ။ မိန့်တော်မူပြီ။

ဝေံ။ ဤသို့။ ဘဂဝတာ။ မြတ်စွာဘုရားသည်(ထည့်)။ ဝုတ္တေ။မိန့်အပ်လတ်သော်။(ဝုတ္တေ။ မိန့်အပ်သည်။ သတံ။ဖြစ်လတ်သော်)။ အာယသ္မာ သာရိပုတ္တော။အရှင်သာရိပုတ္တရာသည်။ ဘဂဝန္တံ။မြတ်စွာဘုရားကို။ဘန္တေ။ဘုရား။ အဟံ။သည်။တဿဗြာဟ္မဏဿ။၏။ အဓိကာရံ။ကို။ ခေါ။စင်စစ်။ သရာမိတိ။အောက်မေ့ မိပါ၏ဟူသော (အမှတ်ရမိပါ၏ဟူသော)။ ဧတံ။ ထိုစကားကို။အဝေါစံ။လျှောက်ထားပြီ(လျှောက်ထားလေ၏)။

သာရိပုတ္တံ။သာရိပုတ္တံ။တံ။သင်သည်။တဿဗြာဟ္မဏဿ။၏။ ကိံပန။ အဘယ်သို့သော။ အဓိကာရံ။ကို။ သရသိ။ အောက်မေ့ မိလေသနည်း။ (အမှတ်ရလေသနည်း)။ ဣတိ။ဤသို့။အဝေါစံ။မိန့်တော်မူပြီ။

ဘန္တေ။ဘုရား။ သောဗြာဟ္မဏောသည်။ ဣရောဇဂဟေ။ဤရာဇဂြိုဟ်ပြည်၌။ ပိဏ္ဏာယ။ဆွမ်းအလှူငှာ။ စန္ဒယ။သွားသော။ မေတပည့်တော်အား။ ကဋ္ဌဗျဘိက္ခံ။တပေ။တံ။(တဇ္ဇန်း)မျှသောဆွမ်းကို။ ဒါပေသိ။ ပေးလှူဖူးလေပြီ။ ဘန္တေ။ဘုရား။ အဟံ။သည်။ တဿဗြာဟ္မဏဿ။၏။ ဣမံအဓိကာရံ။ ဤပူဇော်သက္ကာပြုဖူးသည်ကို (ဤကျေးဇူးကို)။သရာမိ။ အောက်မေ့မိပါ၏(အမှတ်ရမိပါ၏)။ဣတိ။ဤသို့။အဝေါစံ။ လျှောက်ထားလေ၏။(ထည့်)

သာရိပုတ္တ၊ သာရိပုတ္တ။ သဒဓုသာဓု၊ ကောင်းစွ ကောင်းစွ။ သာရိ-
ပုတ္တ၊ သာရိပုတ္တ။ သပ္ပုရိသာ၊ သူတော်ကောင်းတို့သည်။ ကတညုနော-
ဟိ-ကတညုနောဝေ၊ ပြုအပ်သော ကျေးဇူးကိုသိတတ်ကုန်သည်သာတည်း။
ကတဒဝဒိနောဟိ-ကတဝေဒိနောဝေ၊ ကျေးဇူးတုံ့ဆပ်အပ်သည်ကို သိတတ်
ကုန်သည်သာတည်း။

သာရိပုတ္တ၊ သာရိပုတ္တ။ တံ၊ သင်သည်။ တေနဟိ၊ ထိုသို့ကျေးဇူးကို
သိတတ်သူ၏ အဖြစ်ကြောင့်ပင်လျှင်။ တံဗြာဟ္မဏံ၊ ထိုပုဏ္ဏားကို၊ ပဗ္ဗာဇေဟိ၊
ရှင်ပြုလေလော့။ ဥပသမ္မာဒေဟိ၊ ရဟန်းပြုလေလော့။ ဣတိ၊ ဤသို့။
အဝေါစ၊ ပြီ။

ဘန္တေ၊ ဘုရား။ အဟံ၊ သည်။ ကထံ၊ အဘယ်သို့။ တံဗြာဟ္မဏံ၊ ကို။ ပဗ္ဗာ-
ဇေမိ၊ ရှင်ပြုရအံ့နည်း။ ဥပသမ္မာဒေမိ၊ ရဟန်းပြုရအံ့နည်း။ (ဘယ်လိုရှင်ပြု
ပေးရ၊ ရဟန်းပြုပေးရပါမည်နည်းဟူလို)။ ဣတိ၊ ဤသို့။ အဝေါစ၊ လျှောက်
ထားပြီ။

အထခေါ၊ ထိုသို့လျှောက်ထားရာအခါ၌။ ဘဂဝါ၊ သည်။ တေသ္မိံ နိဒါနေ၊
ထိုအကြောင်း၌။ တေသ္မိံ ပကရဏေ၊ ထိုအရာ၌။ ဓမ္မိံ ကထံ၊ ကရားနှင့် ယှဉ်
သောစကားတော်ကို။ ဘတွဒ၊ ပြုတော်မူ၍။ (ဟောတော်မူ၍)။ ဘိက္ခု၊
ရဟန်းတော်တို့ကို။ အာမန္တေသိ၊ မိန့်တော်မူပြီ။ (ကိံ အာမန္တေသိ)

ဘိက္ခုဝေ၊ တို့။ မယာ၊ ငါဘုရားသည်။ တိဟိ၊ သုံးပါးကုန်သော။ သရဏ-
ဂမနေဟိ၊ သရဏဂုဏ်တို့ဖြင့်။ ယာသာဥပသမ္မာဒါ၊ အကြင်မြင့်မြတ်သူအဖြစ်သို့
ရောက်စေခြင်းကို (အကြင်ပဉ္စင်းခံစိမ့်သည်ကို)။ အနုညာတာ၊ ခွင့်ပြုအပ်ခဲ့
ပြီ။ တံ၊ ထိုမြင့်မြတ်သူအဖြစ်သို့ရောက်စေခြင်းကို။ (ထိုပဉ္စင်းခံစိမ့်သည်ကို)။
အဇ္ဇတဂ္ဂေ၊ ယနေ့ကိုအစပြု၍။ ပဋိက္ခိပါမိ၊ ပယ်၏။ ဘိက္ခုဝေ၊ တို့။ ဥတ္တိစ-
တုတ္တေန၊ ဉာဏ်လျှင်လေးကြိမ်မြောက်ရှိသော။ ကမ္မေန၊ ကမ္မဝါစာဖြင့်။ ဝါ၊
ဥတ္တိစတုတ္တေနကမ္မေန၊ ဥတ္တိစတုတ္တကံဖြင့်။ ဥပသမ္မာဒေတုံ၊ မြင့်မြတ်သူ
အဖြစ်သို့ရောက်စေခြင်းငှာ။ ဝါ၊ ပဉ္စင်းခံစိမ့်သည်ကို။ အနုဇာနာမိ၊ ခွင့်ပြု၏။
(ဣတိ အာမန္တေသိ)

၂။ ဥပေါသထက္ခန္ဓက

၆၈-သန္နိပါတာနုဇာနာနာနိဿယ

၁၃၂။ တေန သမယေန ဤ။ ဘဝေါ၊ ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံ
တော်မူသော။ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ ရာဇဂဟေ၊ ရာဇဂြိုဟ်ပြည်၌။
ဂိဇ္ဈကုဋေ၊ လင်းတဘို့နေရာ အထွတ်ရှိသော။ ဝါ၊ လင်းတနှင့်တူသော
အထွတ်ရှိသော။ ပဗ္ဗတေ၊ တောင်၌။ (ဂိဇ္ဈကုဋေပဗ္ဗတေ၊ ဂိဇ္ဈကုဋ်တောင်၌။)
ဝိဟရတိ၊ သီကင်းသုံးပျော် နေတော်မူ၏။

တေန ခေါ ပန သမယေန၊ ထိုသို့နေတော်မူရာအခါ၌။ အညတိတ္ထိယာ၊
သာသနာတော်မှ တခြားသော အယူရှိကုန်သော။ ပရိဗ္ဗာဇကော၊ ပရမိဇ်
တို့သည်။ ပက္ခယ၊ လဆန်းပက္ခ လဆုတ်ပက္ခ၏။ စာတုဒ္ဓသေစ၊ တဆယ့်
လေးရက်၌လည်းကောင်း။ ပန္နရသေစ၊ တဆယ့်ငါးရက်၌လည်းကောင်း။
အဋ္ဌမိယာစ၊ ရှစ်ရက်၌လည်းကောင်း။ သန္နိပတိတာ၊ အညီအညွတ် စုဝေး
ကုန်၌။ ဓမ္မံ၊ ကို။ ဘာသန္တိ၊ ဟောပြောကြကုန်၏။ တေ၊ ထိုပရမိဇ်တို့သို့။
မနုဿာ၊ လူတို့သည်။ ဓမ္မဿဂနာယ၊ တရားနာခြင်းငှာ။ ဥပသင်္ကမန္တိ၊ ချဉ်း
ကပ်ကြကုန်၏။ တေ၊ ထိုလူတို့သည်။ အညတိတ္ထိယေသု၊ သာသနာတော်မှ
တခြားသော အယူရှိကုန်သော။ ပရိဗ္ဗာဇကေသု၊ တို့၌။ ပေမံ၊ မြတ်နိုးခြင်းကို။
လဘန္တိ၊ ရကြလေ့ကုန်၏။ ပသာဒံ၊ ကြည်ညိုခြင်းကို။ လဘန္တိ၊ ၏။ အည-
တိတ္ထိယာ၊ ကုန်သော။ ပရိဗ္ဗာဇကော၊ တို့သည်။ ပက္ခံ၊ အပင်း အသင် ကို
(ဒါယကာ ဒါယိကာမအဖို့အစုကို)။ လဘန္တိ၊ ကုန်၏။

အထခေါ၊ ထိုအချိန်အခါ၌။ မာဂဗော၊ မာဂတိုင်းသို့ တိုင်းသားတို့
၏ အရှင်သခင်ဖြစ်သော။ သေနိယဿ၊ များသောစစ်သည်ရှိသော။
ရဒဟာဂဟဿ၊ ဆိတ်ငြိမ်ရာသို့ကပ်သော။ ဝဋ္ဋိယတ္တိနဿ၊ တယောက်
ထည်းတည်းနေသော။ ဗိမ္ဗိသဒရဿ၊ ဗိမ္ဗိသဒရအမည်ရှိသော။ ရညော၊
မင်း၏။ ဧဝံ၊ ဤသို့။ ဖောဓော၊ စိတ်၏။ ပရိဝိကတ္တော၊ အကြံအစည်
သည်။ ဥဒပါဒိ၊ ထင်ရှားဖြစ်လေပြီ။ ကိံ၊ အဘယ်သို့။ ဥဒပါဒိ၊ ထင်ရှား
ဖြစ်လေသနည်း။ ဤတေရဟိ၊ ဤဟုအခါ၌။ အညတိတ္ထိယာ၊ ကုန်သော။

ပရိဗ္ဗာဇကော၊ တို့သည်။ ပက္ခယ၊ ၎င်း။ စာတုဒ္ဒသေစ၊ လည်းကောင်း။
 ပန္နရသေစ၊ လည်းကောင်း။ အဋ္ဌမိယာစ၊ လည်းကောင်း။ ခေါ၊ စင်စစ်။
 သန္တိပတိတော၊ ကုန်၍။ ဓမ္မံ၊ ကို။ ဘာသန္တိ၊ ကုန်၏။ တေ၊ ထိုသို့။ မနုဿာ၊
 တို့သည်။ ဓမ္မဿဝနာယ၊ ငှာ။ ဥပသကံ၊ ကုန်၏။ တေ၊ တို့သည်။
 အညတိတ္ထိယေသု၊ ကုန်သော။ ပရိဗ္ဗာဇကေသု၊ တို့၌။ ပေမံ၊ ကို။ လဘန္တိ၊
 ကုန်၏။ ပသာဒံ၊ ကို။ လဘန္တိ၊ ကုန်၏။ အညတိတ္ထိယာ၊ ကုန်သော။
 ပရိဗ္ဗာဇကော၊ တို့သည်။ ပက္ခံ၊ ကို။ လဘန္တိ၊ ကုန်၏။ ယန္တုနယဒိပန၊
 အကယ်၍။ အယျာပိ၊ အရှင်ကောင်းတို့သည်လည်း။ ပက္ခယ၊ ၎င်း။ စာတုဒ္ဒ
 သေစ၊ ၌လည်းကောင်း။ ပန္နရသေစ၊ ၌ လည်းကောင်း။ အဋ္ဌမိယာစ၊
 ၌လည်းကောင်း။ သန္တိပတေယျ၊ အညိအညတိ စည်းဝေး ကြပါကုန်မှုကား။
 သာဓုဝတ၊ ကောင်းလေစူ။ ဣတိ၊ ဤသို့။ စေတသော၊ ၎င်း။ ပရိဝိတက္ကော၊
 သည်။ ဥဒပါဒိ၊ ပြီ။

အထခေါ၊ ထိုသို့ဖြစ်ပြီးရာအခါ၌။ မာဂဓော၊ သော။ သေနိယော၊
 သော။ ဗိမ္ဗိသာဇော၊ သော။ ရုဇော၊ မင်းသည်။ ယေန၊ အကြင်အရပ်
 ၌။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အတ္ထိ၊ ရှိတော်မူ၏။ တေန၊ ဘုရားရှိ
 ဟော်မူရာ ထိုအရပ်သို့။ ဥပသကံမိ၊ ချဉ်းကပ်လေ၏။ ဥပသကံမိတော၊
 ချဉ်းကပ်ပြီးသော်။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေတော၊ ရှိခိုး၍။ ဧကမန္တံ၊
 သင့်တင့်လျောက်ပတ်သောနေရာ၌။ နိသိဒိ၊ ထိုင်နေလေပြီ။ ဧကမန္တံ၊ ၌။
 နိသိန္နော၊ ထိုင်နေပြီးသော။ မာဂဓော၊ သော။ သေနိယော၊ သော။
 ဗိမ္ဗိသာဇော၊ သော။ ရုဇော၊ သည်။ ဘဂဝန္တံ၊ ကို။ တေ၊ ဤသို့သော
 စကားကို။ အဝေါစ၊ လျှောက်ထားလေ၏။

ကိုအဝေါစ၊ အဘယ်သို့လျှောက်ထားလေသနည်း။ ဘန္တေ၊ မြတ်စွာ
 ဘုရား။ ဣမ၊ ဤရာဇဂြိုဟ်ပြည်၌။ ရဟောဂတဿ၊ ဆိတ်ငြိမ်ရာသို့ကပ်သော။
 ပဋိသလ္လိနဿ၊ တယောက်ထည်းတည်းနေသော။ မယံ၊ တပည့်တော်၏။
 (ဘန္တေ၊ ရား။ ဣမ၊ ၌။ မယံ၊ တပည့်တော်၏။ ရဟောဂတဿ၊ ဆိတ်ငြိမ်
 ရာသို့ကပ်လျက်။ ပဋိသလ္လိနဿ၊ တယောက်ထည်းတည်းနေစဉ်။) ဧဝံ၊
 ဤသို့။ စေတသော၊ ၎င်း။ ပရိဝိတက္ကော၊ သည်။ ဥဒပါဒိ၊ ပြီ။ ကံ၊ ဥဒပါဒိ။

နည်း။ တေရဟိ၊ ဌံ။ ပက္ခယ၊ ဇ။ ပ။ ခေါ၊ စင်စစ်။ သန္နိပတေယျံ၊
အညီအညွတ်စည်းဝေးကြံပါကုန်မှုကား။ သာဓုဝတ၊ ကောင်းလေစွ။ ဣတံ၊
ဤသို့။ ဥဒပါဒါပြီ။ ဣတံ၊ ဤသို့။ အဝေါစ၊ ဇ။ (ဣတံ တစ်လုံးကျေသည်)

အထခေါ၊ ထိုသို့လျှောက်ထားရာအခါ၌။ ဘဂဝါ၊ သည်။ မာဂဓံ၊ သော။
သေနိယံ၊ သော။ ဗိမ္ဗိသာရံ၊ သော။ ရာဇာနံ၊ မင်းကြီးကို။ ဓမ္မိယာ၊
တရားနှင့်ယှဉ်သော။ ကထာယ၊ စကားဖြင့်။ သန္ဓုဿေသိ၊ ကောင်းစွာပြု
တော်မူ၏။ သမာဒပေသိ၊ ကောင်းစွာဆောက်တည်စေ၏။ သမုတ္တေဇေသိ၊
ကောင်းစွာထက်စေ၏။ သမ္ပဟံသေသိ၊ ကောင်းစွာရှင်စေ၏။ အထခေါ၊ ထို
သို့တရားစကားဖြင့်ရှင်စေပြီးရာအခါ၌။ ပ။ ရာဇာ၊ မင်းသည်။ ဘဂဝတ၊
သည်။ ဓမ္မိယာ၊ သော။ ကထာယ၊ ဖြင့်။ သန္ဓုဿိတော၊ အပ်သည်။
သမာဒပိတော၊ အပ်သည်။ သမုတ္တေဇိတော၊ အပ်သည်။ သမ္ပဟံသိသော၊
အပ်သည်။ ဟုဘူ၊ ဖြစ်၍။ အာသနာ၊ နေရာမှ။ ဥဋ္ဌာယ၊ ထ၍။ ဘဂဝန္တံ၊
ကို။ အဘိဝါဒေတွာ၊ ရှိခိုး၍။ ပဒက္ခိဏံ၊ လက်ယာရစ်လှည့်သည်ကို။ ကတွာ၊
ပြု၍။ ပက္ခာမိ၊ ဖဲသွားလေ၏။

အာ ဘ ခေါ၊ ထိုသို့ဗိမ္ဗိသာရမင်း ဖဲသွားပြီးရာအခါ၌။ ဘဂဝါ၊ သည်။
ဓတသ္မိံ နိဒါနေ၊ ထိုအကြောင်း၌။ တေသ္မိံ ပကရဏေ၊ ထိုအရာ၌။ ဓမ္မိံ၊
တရားနှင့်ယှဉ်သော။ ကထံ၊ စကားကို။ ကတွာ၊ ပြုတော်မူ၍။ (ဟောတော်
မူ၍) ဘိက္ခု၊ တို့ကို။ အာမဇ္ဇေသိ၊ မိန့်တော်မူပြီ။ ကိံ အာမဇ္ဇေသိ၊
အဘယ်သို့မိန့်တော်မူသနည်းဟူမှုကား။ ဘိက္ခုဝေ၊ တို့။ ပက္ခယ၊ ဇ။
ဓာတုဒ္ဓယေစ၊ ၌လည်းကောင်း။ ပန္နရသေ၊ ၌လည်းကောင်း။ သန္နိပတိတုံ၊
အညီအညွတ် စည်းဝေးခြင်းငှာ (စည်းဝေးစီမံသောငှာ)။ အနုဇာနာမံ၊
ဘိက္ခုရားခွင့်ပြုတော်မူ၏။ ဣတံ၊ ဤသို့။ အာမဇ္ဇေသိ၊ မိန့်တော်မူ၏။

တေန ခေါ ပန သမယေန၊ ထိုသို့ မိန့်တော်မူပြီးရာအခါ၌။ ဘိက္ခု၊
ဘို့သည်။ ဘဂဝတ၊ သည်။ ပက္ခယ၊ ဇ။ ဓာတုဒ္ဓယေစ၊ ၌လည်းကောင်း။
ပန္နရသေစ၊ ၌လည်းကောင်း။ အဋ္ဌမိယာစ၊ ၌လည်းကောင်း။ သန္နိပတိတုံ၊
စည်းဝေးစီမံသောငှာ။ အနုညာတော၊ ခွင့်ပြုတော်မူ၏။ ဣတံ၊ ဤသို့။

ဥ တွာ၊ သိကြကုန်ပြီးသော်။ ပက္ခဿ၊ ၏။ စာတုဒ္ဒသေစ၊ ကောင်း။ ပန္နရ-
သေစ၊ ကောင်း။ အဋ္ဌမိယာစ၊ ကောင်း။ သန္တိပတိတွာ၊ အညီအညွတ်
စည်းဝေးကုန်၍။ တုဏှိ၊ ဆိတ်ဆိတ်။ နိသိဒန္တိ၊ ထိုင်နေကြကုန်၏။

တေ၊ ထိုရဟန်းတို့သို့။ မနုဿာ၊ လူတို့သည်။ ဓမ္မဿဝနာယ၊ တရားနာ
ခြင်းငှာ။ ဥပသကံမန္တိ၊ ချဉ်းကပ်ကြကုန်၏။ တေ၊ ထိုလူတို့သည်။ သကျ-
ပုတ္တိယာ၊ သာကီဝင်မင်းသား ဘုရား၏သားတော်ဖြစ်ကုန်သော။ သမဏာ၊
ရဟန်းတို့သည်။ ပက္ခဿ၊ ၏။ စာတုဒ္ဒသေစ၊ ကောင်း။ ပန္နရသေစ၊ ကောင်း။
အဋ္ဌမိယာစ၊ ကောင်း။ သန္တိပတိတွာ၊ အညီအညွတ် စည်းဝေးကုန်၍။
ကထံဟိ၊ အဘယ်အကြောင်းကြောင့်။ တုဏှိ၊ ဆိတ်ဆိတ်။ နိသိဒိဿန္တိ နာမ၊
နေကြကုန်ဘိသနည်း။ မူဂဿကရာသေယျထာပုံ၊ အ သောဝက်တို့နှင့်တူ
ကုန်၏။ သန္တိပတိတေဟိ နာမ၊ စည်းဝေးသူတို့မည်သည်။ ဓမ္မော၊ တရားကို။
ဘာသိတဗ္ဗောနု၊ ဟောအပ်သည် မဟုတ်တုံလော။ ဣတိ၊ ဤသို့။
ဥဇ္ဈာယန္တိ၊ ကဲ့ရဲ့ကုန်၏။ ခိယျန္တိ၊ ရှုတ်ချကြကုန်၏။ ဝိပါစေန္တိ၊ ဖရိုဖရဲကြ
သောစကားကိုဆိုကြကုန်၏။

ဘိက္ခု၊ တို့သည်။ ဥဇ္ဈာယန္တာနံ၊ ကဲ့ရဲ့ကုန်သော။ ခိယျန္တာနံ၊ ရှုတ်ချ
ကြကုန်သော။ ဝိပါစေန္တာနံ၊ ဖရိုဖရဲကြသောစကားကို ဆိုကုန်သော။
တေသံမနုဿာနံ၊ ထိုလူတို့၏။ ဝစနံ၊ စကားကို(ထည့်)။ အသောသံခေါ၊
ကြားကုန်သည်သာတည်း။ အထ ခေါ၊ ထိုသို့ကြားရာအခါ၌။ တေဘိက္ခု၊
တို့သည်။ ဘဂဝတော၊ အား။ တေမတ္ထံ၊ သို့အကြောင်းကို။ အာရောစသံ၊
လျှောက်ထားကြလေကုန်၏။ ပ။ အထ ခေါ၊ ထိုသို့လျှောက်ထားရာအခါ၌။
ဘဂဝါ၊ သည်။ တေသ္မိ နိဒါနေ၌။ တေသ္မိ ပကရဏေ၌။ ဓမ္မိ ၊ သော။
ကထံ၊ ကို။ ကတွာ၊ ၍။ ဘိက္ခု၊ ရဟန်းတို့ကို။ ဘိက္ခုဝေ၊ တို့။ ပက္ခဿ၊ ၏။
စာတုဒ္ဒသေစ၊ ကောင်း။ ပန္နရသေစ၊ ကောင်း။ အဋ္ဌမိယာစ၊ ကောင်း။
သန္တိပတိတွာ၊ အညီအညွတ် စည်းဝေးကုန်၍။ မ္မော၊ ကို။ ဘာသိတုံ၊ ဟောစိမ့်
သောငှာ။ အနုဇာနာမိ၊ ငါဘုရားခွင့်ပြုတော်မူ၏။ ဣတိ၊ ဤသို့။
အာမန္တေသိ၊ မိန့်တော်မူ၏။

၆၉-ပါတိမောက္ခဒွေသာနုဇာနာနိဿယ

၁၃၃။ အထ ခေါ၊ ထိုအချိန်အခါ၌။ ရဟောဂတဿ၊ ဆိတ်ငြိမ်ရာသို့
 ကပ်တော်မူသော။ ပဋိသလ္လိနဿ၊ တပါးထည်းတည်းကိန်းအောင်းတော်
 မူသော။ ဘဂဝတော၊ ၏။ ဧဝံ၊ ဤသို့။ စေတသော၊ စိတ်၏။ ပရိဝိတက္ကော၊
 သည်။ ဥဒပါဒိ၊ ပြီ။ ကိ ဥဒပါဒိ၊ နည်း။ မယာ၊ ငါဘုရားသည်။ ဘိက္ခုနံ၊
 တို့အား။ ယာနိသိက္ခာပဒါနိ၊ အကြင်သိက္ခာပုဒ်တို့ကို။ ပညတ္တာနိ၊
 အပြားအားဖြင့်သိစေအပ်ကုန်၏ (ပညတ်အပ်ကုန်၏)။ အဟံ၊ ငါဘုရား
 သည်။ ယန္တု၊ ယဒိပန၊ အကယ်၍။ တာနိ၊ ထိုသိက္ခာပုဒ်တို့ကို။ နေသံ၊ ထို
 တပည့်ရဟန်းတို့အား။ ပါတိမောက္ခဒွေသံ၊ ပါတိမောက်ပြခြင်းကို။
 (ပါတိမောက်ပြစိမ့်သည်ကို) အနုဇာနေယျံ၊ ခွင့်ပြုရမှုကား။ သာဓုဝတ၊
 ကောင်းလေစွ။ သော၊ ထိုပါတိမောက်ပြခြင်းသည်။ နေသံ၊ ထိုတပည့်
 ရဟန်းတို့၏။ ဥပေါသထကမ္ပံ၊ ဥပုသ်ပြုမှုသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့ ။
 ဣတိ၊ ဤသို့။ ဥဒပါဒိ၊ ပြီ။

အထ ခေါ၊ ထိုသို့စိတ်အကြံ ဖြစ်ပြီးရာအခါ၌။ ဘဂဝါ၊ သည်။ သာယန္တု-
 သမယံ၊ ညနေချမ်းအချိန်၌။ ပဋိသလ္လာနာ၊ တယောက်ထည်းတည်းကိန်း
 အောင်းရာမှ။ ဝုဋ္ဌိကော၊ ထတော်မူသည်။ ဟုတော၊ ဖြစ်၍။ တေသ္မိ နိဒါနေ၊
 ၌။ တေသ္မိ မကရဏာ ၌။ ဓမ္မံ၊ သော။ ကထံ၊ ကို။ ကတော၊ ၍။ ဘိက္ခုနံ၊
 တို့ကို။ ဘိက္ခဝေ၊ တို့။ ဣဝ၊ ဤအရပ်၌။ ရဟောဂတဿ၊ ဆိတ်ငြိမ်ရာသို့
 ကပ်သော။ ပ။ မယံ၊ ငါ၏။ ။ ပ။ ဥပေါသထကမ္ပံ၊ ဥပုသ်ပြုမှုသည်။ ဘဝိဿတိ၊
 ဖြစ်လတ္တံ့ ။ ဣတိ၊ ဤသို့။ ဥဒပါဒိ၊ ပြီ။ ဣတိ၊ ဤသို့။ အာမန္တေသိ၊ မိန့်
 တော်မူ၏။

ဘိက္ခုဝေ၊ တို့။ ပါတိမောက္ခံ၊ ကို။ ဥဒ္ဓိသိတုံ၊ ပြုစိမ့်သောငှာ။ အနုဇာ-
 နာမိ၊ ငါဘုရားခွင့်ပြုတော်မူ၏။

မှတ်ချက်။ ။ ဤမှနောက်၌ ဝါကျသစ် ပါဠိသစ်တို့၏သာ အနက်ကို
 ပြတော့အံ့။

၃။ ဝဿုပနာယိကက္ခန္ဓက

၁၀၇။ ဝဿုပနာယိကာနုဇာနုနာ နိဿယ

၁၀၇။ ကလန္ဓကနိဝါပေ၊ ရှဉ့်နက်တို့အား အစာကျွေးမွေးရာဖြစ်သော။
 ဝေဠုဝနေ၊ ဝါးတော၌ (ဝေဠုဝန်ကျောင်းတော်၌) ။ပ။ ဝဿာဝါသော၊
 မိုးလ၌နေခြင်းကို (ဝါကပ်ခြင်းကို)။ အပညတ္တော၊ မသိစေအပ်၊ မထား
 အပ်သည်။ (မပညတ်အပ်သေးသည်) ဟောတိ၊ ၎င်း။ ဣခ၊ ဤသာသနာ
 တော်အတွင်း၌။ တေ ဘိက္ခု၊ ထိုရဟန်းတို့သည်။ ဟေမန္တမ္ပိ၊ ဆောင်း
 လေးလ၌ လည်းကောင်း။ ဂိမ္မမ္ပိ၊ နွေလေးလ၌လည်းကောင်း။ ဝဿမ္ပိ၊
 မိုးလေးလ၌လည်းကောင်း။ စာရိကံ၊ လှည့်လည်သွားလာခြင်းကို။ (ဒေသ
 စာရိသွားခြင်းကို) စရန္တိ၊ ပြုကြလေကုန်၏ (သွားကြကုန်၏)။ မနုဿာ၊ တို့
 သည်။ ကထံဟိ၊ အဘယ်ကြောင့်။ သကျပုတ္တိယာ၊ ကုန်သော။ သမဏာ၊ တို့
 သည်။ ဟေမန္တမ္ပိ၊ ကောင်း။ ဂိမ္မမ္ပိ၊ ကောင်း။ ဝဿမ္ပိ၊ ကောင်း။ ဟရိတာနိ၊
 စိမ်းစိုကုန်သော။ တိဏာနိ၊ မြက်ပင်တို့ကို။ သမ္ပဒန္တာ၊ နင်းနယ်ကုန်လျက်။
 ကေါန္ဒိယံ၊ တစ်ခုသော (ဇီဝိတ) ဣန္ဒြေရှိသော။ ဇီဝံ၊ အသက်ကို။
 ဝိဟေဓေန္တာ၊ ညှဉ်းဆဲကုန်လျက်။ ဗဟူ၊ များစွာကုန်သော။ ခုဒ္ဒကေ၊
 ငယ်ကုန်သော။ ပါဏေ၊ ပိုးကောင်တို့ကို။ သဗ္ဗံတံ၊ ပျက်စီးခြင်းသို့။
 အာပါဒေန္တာ၊ ရောက်စေကုန်လျက်။ စာရိကံ၊ ကို။ စရိယန္တိနာမ၊ ပြုကြ
 ကုန်ဘိသနည်း။

ဒုရက္ခာတခမ္မာ၊ မကောင်းသဖြင့် ဟောအပ်သော တရားရှိကုန်သော။
 ဣမေ (ဟိ) အညတိတ္ထိယာ၊ သာသနာတော်မှ တပါးသော အယူရှိကုန်
 သော ဤတိတ္ထိတို့သည်။ ဝဿာဝါသံ၊ မိုးလနေရာ၌။ အလ္လိယိဿန္တိနာမ၊
 ကိန်းဝပ်ကုန်ဘိသေး၏။ သင်္ကသာယိဿန္တိနာမ၊ နေကြကုန်ဘိသေး၏။
 ဣမေဟိ သကုန္တကာ၊ ဤငှက်တိရစ္ဆာန်တို့သည်။ ရုက္ခဂ္ဂေသု၊ သစ်ပင်
 ဖျားတို့၌။ ကုလာဝကာနိ၊ အသိုက်တို့ကို။ ကရိတာ၊ ပြု၍။ ဝဿာဝါသံ၊
 ၌။ အလ္လိယိဿန္တိနာမ၊ သေး၏။ သင်္ကသာယိဿန္တိနာမ၊ သေး၏။
 သကျပုတ္တိယာ၊ ကုန်သော။ ဣမေ ပန သမဏာ၊ ကား။ပ။ ဣတိ၊ ဤသို့။
 (ဥဇ္ဈာယန္တိ၊ ခိယျန္တိ၊ ဝိပါစေန္တိ) ။ပ။

ဘိက္ခဝေ၊ တို့။ ဝဿံ၊ မိုးသုံးလနေခြင်းသို့ (ဝါသို့)။ ဥပဂန္တု၊ ကပ်စိမ့်
သောဌာ။ အနုဇာနာမိ၊ ၎်။ (ဣတိ အာမန္တေသိ)

ကဒါ၊ အဘယ်အခါ၌။ ဝဿံ၊ နေခြင်းသို့ (ဝါသို့)။ ဥပဂန္တုဗ္ဗုဒ္ဓခေါ၊
ကပ်ဆိုက်လေသနည်း။ ဣတိ ဧတံ ပရိဝိတက္ကနံ၊ ဤသို့သောကြံစည်ခြင်း
သည်။ အဟောသိ၊ ပြီ။ ၁။ ဝဿာနေ၊ မိုးလ၌။ ဝဿံ၊ နေခြင်းသို့။
(ဝါသို့) ဥပဂန္တု၊ ကပ်စိမ့်သောဌာ။ အနုဇာနာမိ၊ ၎်။ (ဣတိ အဝေါစ)
။ ၂။ ဝဿုပနာယိကာ၊ ဝါကပ်ခြင်းတို့သည်။ ကတိနုခေါ၊ အဘယ်မျှတို့
နည်း။ ။ ၃။ ဘိက္ခဝေ၊ တို့။ ဝဿုပနာယိကာ၊ ဝါကပ်ခြင်းတို့သည်။
ပုရိမိကာ၊ ပုရိမဝါကပ်ခြင်းလည်းကောင်း။ ပစ္ဆိမိကာ၊ ပစ္ဆိမဝါကပ်ခြင်း
လည်းကောင်း။ ဣမာဒေ၊ ဤနှစ်မျိုးတို့တည်း။

အပရဇ္ဈဂတာယ၊ နောက်တရက်သို့ ရောက်ပြီးသော။ အာသာဠိယာ၊
ဝါဆိုလပြည့်နေ့၌။ (နွယ်တာလပြည့်နေ့၌) ဝါ၊ တနည်းကား။ အပရဇ္ဈ-
ဂတာယ အာသာဠိယာ၊ ဝါဆိုလပြည့်ကျော် တရက်နေ့၌။ ပုရိမိကာ၊
ပုရိမဝါသို့။ ဥပဂန္တုဗ္ဗုဒ္ဓ၊ ကပ်အပ်၏။ မာသဂတာယ၊ တစ်လသို့ရောက်ပြီး
သော။ ဝါ၊ ရောက်ပြီးသော တစ်လရှိသော။ အာသာဠိယာ၊ ဝါဆိုလပြည့်
နေ့၌။ ဝါ၊ မာသဂတာယ အာသာဠိယာ၊ ဝါခေါင်လပြည့်ကျော် တရက်
နေ့၌။ ပစ္ဆိမိကာ၊ ပစ္ဆိမဝါသို့။ ဥပဂန္တုဗ္ဗုဒ္ဓ၊ ကပ်အပ်၏။ ဘိက္ခဝေ၊ တို့။
ဝဿုပနာယိကာ၊ ဝါကပ်ခြင်းတို့သည်။ ဣမာ ခေါ ဒေ၊ ဤနှစ်မျိုးတို့ပင်
တည်း။ (ဣတိအဝေါစ)

၁၀၈-ဝဿာနေစာရိကာ ပဋိက္ခေပါဒိ နိဿယ

၁၀၅။ ဆဗ္ဗဂ္ဂိယာ၊ ခြောက်ပါးအစုရှိကုန်သော။ ဝါ၊ ဆဗ္ဗဂ္ဂိအမည်ရှိ
ကုန်သော။ ဘိက္ခု၊ တို့သည်။ ဝဿံ၊ ဝါသို့။ ဥပဂန္တု၊ ကပ်ကုန်ပြီးသော်။
(ဝဿံ ဥပဂန္တု၊ ဝါဆိုကုန်ပြီးသော်) အန္တရာဝဿံ၊ ဝါတွင်း၌။ ။ ၂။
တထေဝ၊ ထိုရှေးအတူပင်လျှင်။ ။ ၃။ ကထဟိ၊ အဘယ်ကြောင့်။ ။ ၄။
(ဣတိ ဥဇ္ဈာယန္တိ၊ ခိယုန္တိ၊ ဝိပါစေန္တိ) ယေတေဘိက္ခု၊ အကြင်ရဟန်းတို့
သည်။ အပ္ပိစ္ဆာ၊ နည်းသောအလှိုရှိကုန်၏။ (အလှိုနည်းကုန်၏)

ဘိက္ခုဝေ၊ တို့။ ဝဿံ၊ ဝါသို့။ ဥပဂန္ဓာ၊ ကပ်ပြီးဆော်။ ပုရိမံ ဝါ တေမာသံ၊ ပုရိမဝါ သုံးလပတ်လုံးလည်းကောင်း။ ပစ္ဆိမံ ဝါ တေမာသံ၊ ပစ္ဆိမဝါ သုံးလပတ်လုံးလည်းကောင်း။ အဝသိတွာ၊ မနေမူ၍။ စာရိကာ၊ ဒေသစာရိကို။ န ပက္ကမိတဗ္ဗာ၊ မသွားအပ်။ ယော၊ အကြင်ရဟန်းသည်။ ပက္ကမေယျ၊ သွားငြားအံ့။ တဿဘိက္ခုနော၊ ထိုရဟန်းအား။ ဒုက္ကဋ္ဌဿ၊ ဒုက္ကဋ္ဌအာပတ်သို့။ အာပတ္တိ-အာပဇ္ဇနံ၊ ရောက်ခြင်းသည်။ ဟောတံ၊ ၎င်း။ (ဣတိအာမန္တေသိ)

၁၈၆။ ။ပ။ ဝဿံ၊ ဝါသို့။ ဥပဂန္ဓု၊ ကပ်ခြင်းငှါ။ န ဣန္ဒန္တိ၊ အလိုမရှိကုန်။ ဘိက္ခုဝေ၊ တို့။ ဝဿံ၊ ဝါသို့။ န ဥပဂန္ဓဗ္ဗံ၊ မကပ်အပ်သည်။ န၊ မဟုတ်။ ဥပဂန္ဓဗ္ဗံ ဝေ၊ ကပ်အပ်သည်သာတည်း။ (တနည်း)။ ဝဿံ၊ ဝါသို့။ န န ဥပဂန္ဓဗ္ဗံ၊ ကပ်အပ်၏။ ကပ်ရမည်။ (ဒိပဋိသေဓောပကတျ-ဧတော) ။ပ။

တဒဟုဝဿုပနာယိကာယ၊ ထိုဝါဆိုအံ့သောနေ၌။ ဝဿံ၊ ဝါသို့။ အနုပဂန္ဓုကာမာ၊ မကပ်လိုကုန်သည်ဖြစ်၍။ သဉ္စိစ္စ၊ မကပ်လိုသော စေတနာရှိသည်ဖြစ်၍။ အာဝါသံ၊ နေရာကျောင်းတိုက်ကို။ အတိက္ကမန္တိ၊ လွန်သွားကုန်၏။ (ကျောင်းတိုက်မှ ထွက်သွားကြသည်ဟူလို) ။ပ။

ဘိက္ခုဝေ၊ တို့။ တဒဟုဝဿုပနာယိကာယ၊ ထိုဝါဆိုအံ့သောနေ၌။ ဝဿံ၊ ဝါသို့။ အနုပဂန္ဓုကာမေန၊ မကပ်လိုသောရဟန်းသည်။ သဉ္စိစ္စ၊ မကပ်လိုသောစေတနာရှိသည်ဖြစ်၍။ အာဝါသော၊ နေရာကျောင်းတိုက်ကို။ နအတိက္ကမိတဗ္ဗော၊ လွန်မသွားအပ်။ ယော၊ အကြင်ရဟန်းသည်။ အတိက္ကမေယျ၊ လွန်သွားငြားအံ့။ ပ။

ဝဿံ၊ ဝါကို။ ဥကဓိတုကာမော၊ ငင်လိုသည်ဖြစ်၍။ ဘိက္ခုနံ၊ တို့၏။ သန္တိကော၊ အထံသို့။ ဒုတံ၊ တမန်ကို။ ပါဟေသံ၊ စေလွှတ်၏။ ကံ ပါဟေသံ၊ နည်း။ အယျာ၊ အရှင်တို့သည်။ ယဒိပန၊ အကယ်၍။ အာဂမေ၊ လာလတ္တံ့သော။ ဇုဏှော၊ ဝါခေါင်လပြည့်၌။ ဝဿံ၊ ဝါသို့။

ဥပဂစ္ဆေယျ၊ ကပ်ကြပါကုန်မကား၊ သာဓု ဝတ၊ ကောင်းလေစွ။
(ဣတိဒူတံ ပါဟေသိ)

ဘိက္ခဝေ၊ ဘို့။ ရာဇ္ဇနံ၊ မင်းတို့၏။ အနုဝတ္တိတုံ၊ အလိုသို့လိုက်စိမ့်
သေ့ငှာ။ အနုဇာနာမိ၊ ၎င်း။ (ဣတိ အဝေါစ)

၅။ ဓမ္မက္ခန္ဓက

၁၅၀-အဇ္ဈာရာမေ ဥပါဟနပဋိက္ခေပ နိဿယ

၂၄၇။ ။ပ။ ဘဂဝါ၊ သည်။ အဇ္ဈောကာသေ၊ လွင်တီးခေါင်၌။ အနုပါ-
ဟနော၊ ဖိနပ်မရှိသည်ဖြစ်၍ (ဖိနပ်မစီးပဲ)။ စကံမတိ၊ စကြံကြသွားတော်
မူ၏။ သတ္တာ၊ သည်။ အနုပါဟနော၊ ၎င်း။ စကံမတိတိ၊ စကြံကြသွားတော်
မူ၏ဟု။ ထေရာ၊ ထေရ်ဖြစ်ကုန်သော။ ဘိက္ခုပိ၊ တို့သည်လည်း။ အနုပါ-
ဟနော၊ ၎င်း။ (ဖိနပ်မစီးကုန်) စကံမန္တိ၊ ကုန်၏။

ဆဗ္ဗဂိုယာ၊ ကုန်သော။ ဘိက္ခု၊ တို့သည်။ သတ္ထရိပိ၊ သည်လည်း။
အနုပါဟနော၊ ဖိနပ်မစီးပဲ။ စကံမမာနေ၊ စကြံကြသွားပါလျက်။ ထေ-
ရေသု၊ ထေရ်ဖြစ်ကုန်သော။ ဘိက္ခုပိ၊ တို့သည်လည်း။ အနုပါဟနောသု၊
ဖိနပ်မစီးကြကုန်ပဲ။ စကံမမာနေသု၊ စကြံကြသွားကြ ပါကုန်လျက်။
သဥပါဟနော၊ ဖိနပ်နှင့်တကွ ဖြစ်ကုန်၍ (ဖိနပ်စီးကုန်၍)။ စကံမန္တိ၊
ကုန်၏။ ။ပ။ စကံမိ ဘန္တိနာမ၊ စကြံသွားကြကုန်ဘိသနည်း။ (ဣတိ
ဥဇ္ဈာယန္တိ။ ။ပ။ စေန္တိ) ။ပ။ ဘိက္ခ-ဝါတို့။ ။ပ။ စကံမန္တိကိရ၊ ကုန်သတတ်။
ဣတိ၊ ဤသို့။ ယံ ဝစနံ၊ အကြင်စကားကို။ သုတံ၊ ငါဘုရားကြားအပ်၏။
တံ ဝစနံ၊ ငါဘုရားကြားအပ်သော ထိုစကားသည် (ထည့်ပါ)။ သစ္စံ၊
မှန်လေသလော။ ဣတိအဝေါစ၊ (ထည့်ပေးပါ)။ ဘဂဝါ၊ ဘုရား။ သစ္စံ၊
မှန်ပါသည်ဘုရား။ (ဣတိအဝေါစံ)။ ဘဂဝါ၊ သော။ ဗုဒ္ဓေါ၊ သည်။
ဝိဂရဟိ၊ ကဲ့ရဲ့တော်မူပြီ။ ။ပ။

ဘိက္ခဝေ၊ တို့။ သြဒါတဝတ္ထဝသနကာ၊ အဝတ်ဖြူကို ဝတ်ကြကုန်သော
(ပုဆိုးဖြူကို ဝတ်ကြကုန်သော)။ ဣမေဟိ နာမဂံဟိ၊ ဤသူတို့သော်လည်း။
အဘိဒီဒနိကဿ၊ အသက်မွေးဝမ်းကြောင်းဖြစ်သော။ သိပ္ပဿကောရဏာ၊
အတတ်ကုသော အကြောင်းကြောင့်။ အာစရိယေသု၊ ဆရာတို့၌။
သဂါရဝါ၊ ရိုသေခြင်းရှိကုန်သည်။ သပ္ပတိဿာ၊ ကျိုးနွံတုပ်ဝပ်ခြင်း
ရှိကုန်သည်။ သဘာဂဝုတ္တိကာ၊ တူသောအသက်မွေးခြင်း ရှိကုန်သည်။
ဟုတော၊ ဖြစ်ကုန်၍ (ထည့်)။ ဝိဟရိယန္တိ၊ နေကြကုန်သေး၏။

ဘိက္ခဝေ၊ တို့။ တုမေ၊ တို့သည်။ ဧဝံ၊ ဤသို့။ သွာက္ခာတော၊ ကောင်း
စွာ ကောကြားအပ်သော။ ဓမ္မဝိနယေ၊ အဆုံးအမ သာသနာတော်၌။
ပဗ္ဗဇိတာ၊ ရဟန်းပြုသူတို့သည်။ သမာနာ၊ ဖြစ်ကြကုန်သည်။ ဟုတော၊
ဖြစ်ကုန်၍။ အာစရိယေသု၊ ဆရာတို့၌လည်းကောင်း။ အာစရိယမတ္ထေသု၊
ဆရာပမာဏရှိသော ရဟန်းတို့၌လည်းကောင်း။ ဥပဇ္ဈာယေသု၊ ဥပဇ္ဈာယ်
တို့၌ လည်းကောင်း။ ဥပဇ္ဈာယမတ္ထေသု၊ ဥပဇ္ဈာယ်ပမာဏရှိသော
ရဟန်းတို့၌လည်းကောင်း။ သဂါရဝါ၊ ရိုသေခြင်းရှိကုန်သည်။ သပ္ပတိဿာ၊
ကုန်သည်။ သဘာဂဝုတ္တိကာ၊ ကုန်သည်။ ဟုတော၊ ဖြစ်ကုန်၍။ ယံဝိဟရေ
ယျာထ၊ အကြင်နေထိုင်ကုန်ရာ၏။ တံ တေန ဝိဟရဏေန၊ ထိုသို့နေထိုင်
ခြင်းဖြင့်။ ဣမ၊ ဤငါတို့ဆရာသောသနာတော်၌။ ခေါ၊ စင်စစ်။ သောဘေထ၊
တင့်တယ်ကြစေကုန်လော့။ (ဣမ ခေါ တံ ဘိက္ခဝေ သောဘေထ၊ ဝါကျ
နောက်၌။ ယံ တုမေ ဧဝံ သွာက္ခာတေ ဓမ္မဝိနယေ ပဗ္ဗဇိတာ သမာနာ။ပ။
သဂါရဝါ သပ္ပတိဿာ သဘာဂဝုတ္တိကာ ဝိဟရေယျာထ-ဟု အနွယ်ဝါကျ
သီးခြား ထည့်၍ အနက် ယောဇနာပါ။ တိုက် ရိုက် ရှိ နေ သော
ယံ တုမေ။ပ။ အဂါရဝါ အပ္ပတိဿာ အသဘာဂဝုတ္တိကာ ဝိဟရေယျာထ-
ဟူသော ဗျတိရေကဝါကျကို နောက်၌ရှိသော နေတံ ဘိက္ခဝေ အစရှိ
သော ဝါကျနှင့်စပ်၍ အနက်ယောဇနာပါ)

ဘိက္ခဝေ၊ တို့။ တုမေ၊ သင်တို့သည်။ပ။ အဂါရဝါ၊ ရိုသေခြင်းမရှိကုန်
သည်။ သပ္ပတိဿာ၊ တုပ်ဝပ်ခြင်း မရှိကုန်သည်။ အသဘာဂဝုတ္တိနော၊ တူသော
အသက်မွေးခြင်းမရှိကုန်သည်။ ဟုတော၊ ဖြစ်ကြကုန်၍ (ထည့်)။ ယံဝိဟရေ-

ယျာထ၊ အကြင်နေထိုင်ကုန်ရာ၏။ ဧဝံ ဝိဟရဏံ၊ ဤသို့နေထိုင်ခြင်းသည်။ အပ္ပသန္နာနံ၊ မကြည်ညိုသေးသူတို့၏။ ပသာဒါယ ဝါ၊ ကြည်ညိုခြင်းငှာလည်း။ န(ဟောတိ)၊ မဖြစ်။ ပ။ ဝိဂရဟိတော၊ ကဲ့ရဲ့တော်မူ၍။ ပ။ ဘိက္ခဝေ၊ တို့။ အာစရိယေသု၊ တို့သည်လည်းကောင်း။ ပ။ ဥပဇ္ဈာယ မတ္တေသု၊ တို့သည်လည်းကောင်း။ အနုပါဟနေသု၊ ဖိနပ်မရှိကုန်ပဲ (ဖိနပ်မစီးကြပဲ)။ စကံမမာနေသု၊ စကြံသွားကုန်သော်။ သဥပါဟနေန၊ ဖိနပ်နှင့်တကွဖြစ်လျက်(ဖိနပ်စီးလျက်)။ န စကံဗေဗ္ဗံ၊ စကြံသွားအပ်။ ယော၊ အကြင်ရဟန်းသည်။ စကံမေယျ၊ စကြံသွားငြားအံ့။ ပ။ ဘိက္ခဝေ၊ တို့။ အဇ္ဈာရာမေ၊ အာရာမံတောင်း၍။ ဥပါဟနာ၊ ဖိနပ်ကို။ နစ ဓာရေတဗ္ဗာ၊ ဆောင်လည်းမဆောင်အပ်။ ပ။ (ဣတိ အာမန္တေသိ။)

၂၄၉။ အညတရဿ၊ တစ်ပါးသော။ ဘိက္ခုနော၊ ၏။ ဝါ၊ အား။ ပါဒခိလာဗာဓော၊ ဖဝါး၌ တံသင်းကဲ့သို့ အသားထွက်သော အနာသည်။ ဟောတိ၊ ၏။ တံ၊ ထိုရဟန်းကို။ ဘိက္ခု၊ တို့သည်။ ပရိဂ္ဂဟေတော၊ ချီမ၍။ ဥစ္စာရပွိ၊ ကျ် ကြီးသွားရာသို့လည်းကောင်း။ ပဿာဝမ္ပိ၊ သို့လည်းကောင်း။ နိက္ခာမေန္တိ၊ ထွက်စေကြရကုန်၏။ ဘဂဝါ၊ သည်။ သေနာသနစရိကံ၊ ကျောင်းစဉ်ဒေသစရိကို။ အာဟိဏ္ဏန္တော၊ လှည့်လည်တော်မူသည်။ သမာနော၊ ဖြစ်လတ်သော်။ ပ။ ဘိက္ခဝေ၊ တို့။ ဣမဿ၊ ဤရဟန်း၏။ အာဗာဓော၊ အနာသည်။ ကိံ၊ အဘယ်အနာနည်း။ ဘန္တေ၊ ရား။ ဣမဿ-အာယသ္မတော၊ ဤအရှ်၏။ အာဗာဓော၊ အနာသည်(ထည့်)။ ပါဒခိလာဗာဓော၊ ဖဝါး၌ တံသင်းကဲ့သို့ အသားထွက်သောအနာပါတည်း။ ပ။ (ဣတိအဝေါစုံ။)

ဘိက္ခဝေ၊ တို့။ ယဿ၊ အကြင်ရဟန်း၏။ ပါဒါ၊ ခြေတို့သည်။ ဒုက္ခာဝါ၊ ကျင်နာမှုလည်း ကျင်နာကုန်အံ့။ ပါဒါ၊ ခြေတို့သည်။ ဖလိတာဝါ၊ ကဲ့မှုလည်း ကဲ့ကုန်အံ့။ ပါဒခိလော အာဗာဓောဝါ၊ ဖဝါး၌ တံသင်းကဲ့သို့ ထွက်သော အနာမှုလည်းဖြစ်အံ့။ တဿ၊ အား။ ဥပါဟနံ၊ ကို။ ဓာရေတံ၊ ဆောင်စီမံသောငှာ။ အနုဇာနာမိ ဣတိ အာမန္တေသိ။

အခေတေဟိ၊ မဆေးကုန်သော။ ပါဒေဟိ၊ ခြေတို့ဖြင့်။ မဉ္ဇမ္ဗိ၊
ညောင်စောင်းထက်သို့လည်းကောင်း။ ပိဋ္ဌမ္ဗိ၊ အင်းပျဉ်ထက်သို့လည်း
ကောင်း။ အဘိရဟန္တိ၊ တက်ကြွကုန်၏။ စီဝရမ္ဗိ၊ သည်လည်းကောင်း။
သေနာသနမ္ဗိ၊ အခင်းအိပ်ရာ နေရာ သည်လည်းကောင်း။ ဒုဿတိ၊
ပျက်စီး၏။

ဘိက္ခဝေတို့။ ဣဒါနိ၊ ယခုအခါ၌။ အဟံ၊ ငါသည်(ထည့်)။ ပ။ အဘိရ-
ဟိဿာမိ၊ တက်စတုအံ။ ဣတိ၊ ဤသို့။ မနသိကတွာ၊ နှလုံးသွင်း၍။
(ထည့်) ဥပါဟနံ၊ ကို။ ဓာရေတုံ၊ ဌာ။ အနုဇာနာမိ ဣတိ အာမန္တေသိ။

ဘိက္ခူ။ တို့သည်။ ရတ္တိယာ၊ ည၌အချိန်၌။ ဥပေါသထဂ္ဂမ္ဗိ၊ ဥပုသ်
အိမ်သို့လည်းကောင်း။ သန္နိသဇ္ဇမ္ဗိ၊ နည်းဝေးရာသို့လည်းကောင်း။ ဂစ္ဆန္တော၊
သွားကြကုန်သည်။ သမာနာ၊ ဖြစ် ကုန်လတ်သော်။ အန္ဓကာရေ၊ အမိုက်
မှောင်၌။ ခါဏမ္ဗိ၊ သစ်ငုတ်ကိုလည်းကောင်း။ ကဏ္ဍကမ္ဗိ၊ ဆူးကိုလည်းကောင်း။
အက္ကမန္တိ၊ နင်းမိကြကုန်၏။ ပါဒါ၊ တို့သည်။ ဒုက္ခာ၊ ဆင်းရဲဝေဒနာရှိကုန်
သည်(ကျင်နာကုန်သည်)။ ဟောန္တိ။

ဘိက္ခဝေတို့။ အဇ္ဈာရာမေ၌။ ဥပါဟနံ၊ ကိုလည်းကောင်း။ ဥက္ကံ၊
မီးရှူးကိုလည်းကောင်း။ ပဒီပံ၊ ဆီမီးကိုလည်းကောင်း။ ကတ္တရဒဏ္ဍံ၊
တောင်ဝှေးကိုလည်းကောင်း။ ဓာရေတုံ၊ ဌာ။ အနုဇာနာမိ ဣတိ
အာမန္တေသိ။

၆။ ဘေသဇ္ဇက္ခန္ဓက

၁၈၃-ရောဇမလ္လဝတ္ထုနိဿယ

၃၀၁။ အာပဏော၊ အာပဏမည်သောနိဂုံးရှာ၌။ ယထာဘိရန္တံ၊ မေ့
လျော်တော်မူသရွေ့။ ဝိဟရိတွာ၊ သီတင်းသုံးတော်မူ၍။ ယေန၌။ ကုသိ-
နာရာ၊ ကုသိနာရာပြည်သည်။ အတ္ထိ၊ ၏။ တေန၊ သို့။ မဟတာ၊ များစွာသော။
ဘိက္ခုသံသေန၊ ရဟန်းအားပိုင်နှင့်။ အမုဇေလဓေယဟိ၊ အခွံနှင့်ထက္ခ

တဆယ့်သုံးခုရှိကုန်သော။ ဘိက္ခုသတေဟိ၊ အရာသောရဟန်းတော်တို့နှင့်။
 ဝါ၊ အစုတေလသေဟိ ဘိက္ခုသတေဟိ၊ ဝတ်ထောင်နှစ်ရာငါးကျိပ်ကုန်
 သော ရဟန်းတော်တို့နှင့်။ သဒ္ဓိံ၊ တက္ခ။ စာရိကံပက္ကမိ၊ ဧ။ ကောသိနာရ-
 ကာ၊ ကုသိနာရာပြည်၌နေကုန်သော။ မလ္လာ၊ မလ္လာမင်းတို့သည်။ ဘဂဝါ၊
 သည်။ မဟတာ၊ သော။ ဘိက္ခုသံသေန၊ နှင့်။ အစုတေလသေဟိ၊ ကုန်
 သော။ ဘိက္ခုသတေဟိ၊ တို့နှင့်။ ဝါ၊ အစုတေလသေဟိ ဘိက္ခုသတေဟိ၊
 တို့နှင့်။ သဒ္ဓိံ၊ က။ ကုသိနာရံ၊ သို့။ အာဂစ္ဆတိကံရ၊ ကြွလာတော်မူသတဲ့။
 ဣတိ၊ သို့။ အသောသံခေါ၊ ကြားကုန်သည်သာတည်း။

တေ၊ ထိုမလ္လာမင်းတို့သည်။ ယော၊ အကြင်သူသည်။ ဘဂဝတော၊
 အား။ ပစ္စုဂ္ဂမနံ၊ ခရီးဦးကြိုဆိုခြင်းကို။ န ကရံသတိ၊ မပြုလတ္တံ့။ အဿ၊
 ထိုသူအား။ ပဉ္စသတာနံ၊ အသပြာငါးရာတို့သည်။ ဒဏ္ဍော၊ ဒဏ်သည်။
 ဟောတု၊ ဖြစ်စေ(ထည့်)။ ဣတိ၊ သို့။ သင်္ဂရံကတိကံ၊ ကတိကဝတ်ကို။
 အကံသု၊ ပြုကြလေကုန်၏။

ရောဇော၊ ရောဇမည်တော။ မလ္လော၊ မလ္လာမင်းသည်။ အာယသ္မု-
 တော အာနန္ဒဿ၊ ဧ။ သဟာယော၊ မိတ်ဆွေသည်။ ဟောတိ၊ ပ။ တံ၊
 ထိုကုသိနာရာပြည်သို့။ အဝသရိ သမ္ပတ္တော၊ ရောက်တော်မူပြီ။ ပ။

အာဝုသောရောဇ၊ ဒါယကာရောဇ။ တံ၊ သင်သည်။ ဘဂဝတော၊
 အား။ ယံပစ္စုဂ္ဂမနံ၊ အကြင်ခရီးဦးကြိုဆိုခြင်းကို။ အကာသိ၊ ပြုခဲ့ပြီ။
 တေ၊ သင်၏။ ဣဒံ ပစ္စုဂ္ဂမနံ၊ ဤခရီးဦးကြိုဆိုခြင်းသည်။ ခေါ၊ စင်စစ်။
 ဥဋ္ဌာရံ၊ မြတ်၏။ ဣတိ အဝေါစ။ ဘန္တေအာနန္ဒ အိုအရှင်အာနန္ဒ ။ အဟံ၊
 ကျွန်ုပ်သည်။ ဗုဒ္ဓေါ ဝါ၊ ဘုရား၌လည်းကောင်း။ ဓမ္မေ ဝါ၊ လည်းကောင်း။
 သံသေဝါ၊ လည်းကောင်း။ န ဗဟုကတော၊ များစွာ မြတ်နိုးသူမဟုတ်။
 အပိ စ၊ စင်စစ်သော်ကား။ ဉာတိဟိ၊ ဆွေမျိုးဘို့သည်။ ပ။ ဣတိသင်္ဂရေ-
 ကတိကော ကတော၊ ပြုအပ်၏။ ဘန္တေ အာနန္ဒ၊ အရှင်အာနန္ဒာ။ သော
 အဟံ၊ ထိုအကျွန်ုပ်သည်။ ဉာတိနံ၊ ဆွေမျိုးတို့၏။ ဒဏ္ဍာဘယာဝေ၊ ဒဏ်တပ်
 မည်မှ ကြောက်သောကြောင့်သာလျှင်။ (အဟံ-အပိ) ပစ္စုဂ္ဂမနံ၊ ကို။
 အကာသိ၊ ပြုခဲ့လေပြီ။ ဣတိ အဝေါစ။

ရောဇော၊ သော။ မလ္လော၊ သည်။ ကထံဟိ ကာရဏေန၊ အဘယံ
အကြောင်းကြောင့်။ ဧဝံ၊ ဤသို့။ ဝက္ခတိနာမ၊ ဆိုဘိသနည်း။ ဣတိ၊ သို့။
အနတ္တမနော၊ နှလုံးမသာယာသည်။ အဟောသိ၊ ဖြစ်ပြီ။ ပ။ ဘန္တေ၊
မြတ်စွာဘုရား။ ရောဇော၊ သော။ အယံမလ္လော၊ ဤမလ္လာမင်းသည်။
အဘိညာတောညတမနုဿော၊ ထင်ရှားသူတယောက်ပါတည်း။ ဝေရူပါနံ၊
ဤသို့ သဘောရှိကုန်သော။ ဉတမနုဿာနံ၊ ထင်ရှားသူတို့၏။
ဣမသ္မိံ ဓမ္မဝိနယေ၊ ဤသာသနာတော်၌။ ပသဒေါ၊ ကြည်ညိုခြင်းသည်။
ခေါ၊ စင်စစ်။ မဟတ္ထိကော၊ များသောအကျိုးရှိပါ၏။ ဘန္တေ၊ မြတ်စွာ
ဘုရား။ သာဓုအာယာစာမိ၊ တပည့်တော်တောင်းပန်လျှောက်ထားပါ၏။
အဂဝါ၊ သည်။ ယထာယေနအာကာရေန၊ အကြင်သို့သောအခြင်းအရာဖြင့်။
ကရိယမာနော၊ ပြုအပ်သည်ရှိသော်။ ရောဇော၊ သော။ မလ္လော၊ သည်။
ဣမသ္မိံ ဓမ္မဝိနယေ၊ ၌။ ပသီဒေယျ၊ ကြည်ညိုလေရာ၏။ တထာ တေန
အာကာရေန၊ ထိုသို့သောအခြင်းအရာဖြင့်။ (ရောဇော၊ သော။ မလ္လော၊ သော။
ဣမသ္မိံ ဓမ္မဝိနယေ၊ ၌။ ပသီဒေနံ၊ ကြည်ညိုစေခြင်းကို။) ကရောတု၊
ပြုတော်မူပါဘုရား။ ဣတိအဝေါစ။

အာနန္ဒ၊ အာနန္ဒာ။ ယထာ ယေနအာကာရေန၊ ဖြင့်။ ရောဇော၊ သော။
မလ္လော၊ သည်။ ဣမသ္မိံ ဓမ္မဝိနယေ၊ ၌။ ပသီဒေယျ၊ ၏။ စာထာဂတေန၊
ငါဘုရားသည်။ တံအာကာရံ၊ ရောဇော၊ ကြည်ညိုနိုင်မည့် ထိုအခြင်းအရာကို။
ခေါ၊ စင်စစ်။ န ဒုက္ကရံ၊ ခဲယဉ်းသဖြင့် ပြုအပ်သည်မဟုတ်။ (အလွယ်ဖြင့်
ပြုနိုင်သည်ဟူလို) ဣတိအဝေါစ။

အထ ခေါ၊ ထိုသို့ မိန့်တော်မူပြီးရာအခါ၌။ ဘဂဝါ၊ သည်။ ရောဇံ၊
သော။ မလ္လံ၊ ကို။ မေတ္တေနစိတ္တေန၊ မေတ္တာစိတ်ဖြင့်။ ဖရိတံ၊ ဖြန့်၍။ ငါ၊
နှံ့စေ၍။ အာသနာ၊ နေရာမှ။ ဝုဠာယ၊ ထတော်မူ၍။ ဝိဟာရံ၊ ကျောင်း
တော်တွင်းသို့။ ပါဝိသိ၊ ဝင်တော်မူလေ၏။ အထ ခေါ၊ ၌။ ရောဇော၊ သော။
မလ္လော၊ သည်။ ဘဂဝတော၊ ၏။ မေတ္တေနစိတ္တေန၊ သည်။ ဖုဠော၊ တွေထိ
အပ်သည်ဖြစ်၍။ သေယုထာပိနာမ၊ ဥပမာမည်သည်ကား။ တရုဏဝစ္ဆော၊
နို့စို့နှားငယ်သည်။ ဂါဝိံ၊ မိခင်နှားမသို့။ ဥပသင်္ကမတိယထာ၊ ချဉ်းကပ်

လေသကဲ့သို့။ ဝေမေဝ၊ ဤအတူသာလျှင်။ ဝိဟာရေန၊ ကျောင်း
 တကျောင်းမှ။ ဝိဟာရံ၊ ကျောင်းတကျောင်းသို့။ ပရိဝေဏေန၊ ပရိဝုဏ်
 တခုမှ။ ပရိဝေဏံ၊ ပရိဝုဏ်တခုသို့။ ဥပသင်္ကမိတော၊ ချဉ်းကပ်၍။ ဘိက္ခု၊
 တို့ကို။ ပုစ္ဆတိ၊ မေးလေ၏။ ကံ ပုစ္ဆတိ။ ဘန္တေ၊ အရှင်ဘုရားတို့။ အရဟံ၊
 သော။ သမ္မာသမ္ဗုဒ္ဓေါ၊ သော။ သောဘဂဝါ၊ သည်။ တေရဟံ၊ ယခုအခါ၌။
 ကဟံ၊ အဘယ်ကျောင်း၌။ ဝိဟရတိနုခေါ၊ နေတော်မူပါသနည်း။ ဟံ၊
 အကြောင်းကား။ မယံ၊ တပည့်ဘော်များသည်။ အရဟန္တံ၊ သော။
 သမ္မာသမ္ဗုဒ္ဓံ၊ သော။ တံဘဂဝန္တံ၊ ကို။ ဒဿနကာမာ၊ ဖူးမြင်လုံပါကုန်၏။
 ဣတိပုစ္ဆံ။ အာဝုသောရောဇ၊ ဒါယကာရောဇ။ ဒေသောဝိဟာရော၊ ထိုဂန္ဓ
 ကုဋ်တိုက်တော်သည်။ သံဝုတဒ္ဓါရော၊ ပိတ်ထားအပ်သော တံခါးရှိ၏။
 တေန၊ ထိုဂန္ဓကုဋ်တိုက်တော်သို့။ အပ္ပသဒ္ဓေါ၊ ဆိတ်သော အသံရှိသည်
 ဖြစ်၍။ ဥပသင်္ကမိတော၊ ချဉ်းကပ်၍။ အတရမာနော၊ ညှင်းညှင်းသာသာ။
 အာဠိန္ဒံ၊ မုခ်ဦးအတွင်းသို့။ ပဝိသိတော၊ ဝင်ရောက်၍။ ဥက္ကာသိတော၊
 ချောင်းဟန်၍။ အဂ္ဂဠံ၊ တံခါးရွက်ကို။ အာကောဠေဟံ၊ ခေါက်လိုက်ပါ။
 ဘဂဝါ၊ သည်။ တေ၊ သင့်အား။ ဒွါရံ၊ တံခါးကို။ ဝိဝရိယတိ၊ ဖွင့်ပေး
 လတ္တံ့။ ဣတိအဝေါစုံ။ ။ပ။ ယေန၊ အကြင်အရပ်၌။ ပ။ တေန၊ ထိုအရပ်သို့။ ပ။
 အာကောဠေသိ၊ ခေါက်လေ၏။ ဘဂဝါ၊ သည်။ ဒွါရံ၊ ကို။ ဝိဝရိ
 ဖွင့်တော်မူပြီ။ ပ။

မလ္လဿ၊ အား။ ဘဂဝါ၊ သည်။ အနုပုဗ္ဗိ၊ အစဉ်ဖြစ်သော။ ကထံ၊ တရား
 စကားကို။ ကထေသိ၊ ဟောတော်မူ၏။ ဣဒံ-အယံအနုပုဗ္ဗိကထာ၊ အစဉ်
 ဖြစ်သောဤတရားစကားသည်။ သေယျထာကတမာ၊ အဘယ်နည်း။ ဒါန
 ကထာ၊ ဒါနကို ဆိုကြောင်းစကား။ သီလကထာ၊ သီလကို ဆိုကြောင်း
 စကား။ ဆဂ္ဂကထာ၊ နတ်ပြည်ကို ဆိုကြောင်းစကား။ ကာမာနံ၊ ကာမ
 တို့၏။ အာဒိနဝေါ၊ အပြစ်ကိုဆိုကြောင်းစကား။ ဩကာရော၊ ယုတ်ညံ့ခြင်း
 ကိုဆိုကြောင်းစကား။ သံကိလေသော၊ ပူပန်စေတတ် နှိပ်စက်တတ်သည်
 ကိုဆိုကြောင်းစကား။ ဝါ၊ ညစ်ညူးခြင်းကို ဆိုကြောင်းစကား။ နေက္ခမ္မေ၊
 ကာမမှထွက်မြောက်ခြင်း၌။ အာနိသံသော၊ အကျိုးအာနိသင်ကို ဆို

ကြောင်းစကား။ အယံ၊ ဣသညံကား။ အနုပုဗ္ဗိ၊ အစဉ်အတိုင်းသော။
ကထာ၊ တရားစကားတည်း။ (ဒါနကထံ စသည်ကိုပြင်၍ပေးသည်။)

အနုပုဗ္ဗိ၊ အစဉ်အတိုင်းသော။ ဒါနကထံ၊ ဒါနကိုဆိုကြောင်းစကားကို
လည်းကောင်း။ သီလကထံ၊ လည်းကောင်း။ သဂ္ဂကထံ၊ လည်း
ကောင်း။ ကထေသိ၊ ဟောတော်မူ၏။ ကာမာနံ၊ တို့၏။ အာဒိနဝံ၊
အပြစ်ကိုလည်းကောင်း။ သြကာရံ၊ ယုတ်ညံ့ခြင်းကို လည်းကောင်း။
နေက္ခဗ္ဗေ၊ အနိသံသံ၊ ကိုလည်းကောင်း။ ပကာသေသိ၊ ဖွင့်ပြတော်မူ၏။

ဘဂဝါ၊ သည်။ ယဒါ၊ အကြင်အခါ၌။ ရောဇံ၊ သော။ မလ္လံ၊ ကို။ ကလ္လ
စိတ္တံ၊ ခန့်သောစိတ်ရှိသည်၏အဖြစ်ကို။ မုဒုစိတ္တံ၊ နူးညံ့သောစိတ်ရှိသည်၏
အဖြစ်ကို။ ဝိနိဝရဏစိတ္တံ၊ နိဝရဏကင်းသောစိတ်ရှိသည်၏ အဖြစ်ကို။
ဥဒဂ္ဂစိတ္တံ၊ တက်ကြွသောစိတ်ရှိသည်၏အဖြစ်ကို။ ပသန္နစိတ္တံ၊ ကြည်လင်
သောစိတ်ရှိသည်၏အဖြစ်ကို။ အညာသိ၊ သိတော်မူပြီ။ အထ၊ ထိုသို့
သိတော်မူရာအခါ၌။ ဗဒ္ဒါနံ၊ ဘုရားရှင်တို့၏။ သာမုက္ကံသိကာ၊ ကိုယ်တော်
တိုင် ထုတ်ဖော်၍ပြအပ်သော။ ယဒေသနာ၊ အကြင်ညွှန်ပြကြောင်း ဓမ္မ
ဒေသနာသည်။ အတ္ထိ၊ ရှိ၏။ တံဒေသနံ၊ ကို။ ပကာသေသိ၊ ဖွင့်ပြတော်မူ
၏။ ဒုက္ခံ၊ ဒုက္ခသစ္စာကိုလည်းကောင်း။ သမုဒယံ၊ လည်းကောင်း။ နိရောဓံ၊
လည်းကောင်း။ မဂ္ဂံ၊ လည်းကောင်း။ ပကာသေသိ၊ ၏။

သေယျထာပိနာမ၊ ဥပမာသော်ကား။ အပဂတကာဠကံ၊ မည်းညစ်
ခြင်းမှကင်းသော။ ဝါ၊ ကင်းသည်ဖြစ်၍။ သုဒ္ဓံ၊ စင်ကြယ်သော။ ဝတ္ထံ၊
အဝတ်အထည်သည်။ ရဇနံ၊ အညိုအဝါ အစရှိသော ဆိုးရေတို့၏ လာပ်ငွန်း
ခြင်းကို။ သမ္ပဒေဝါ၊ ကောင်းစွာသာလျှင်။ ပဋိဂ္ဂဏေယျယထာ၊ ခံယူ
လေရာသကဲ့သို့။ ဝေမေဝါ၊ လျှင်။ ရောဇယ၊ သော။ မလ္လဿ၊ အား။
တသ္မိံ၊ ယေဝအာသနေ၊ ထိုနေရာ၌ပင်လျှင်။ ဝိရဇံ၊ အပါယ်သို့ လားစေ
တတ်သော လောဘအစရှိသော မြူလည်းကင်းသော။ ဝိတမလံ၊ ဒိဋ္ဌိဝိစိ-
ကိစ္ဆာအစရှိသော အညစ်အကြေးလည်းကင်းသော။ ဓမ္မစက္ခု၊ သောတာ
ပတ္တိမဂ်တည်းဟူသော ဉာဏ်မျက်စိသည်။ ဥဒပါဒိ၊ ထင်ရှားဖြစ်လေ၏။
ကိဉ္ဇဒပါဒိ။ ယံကိဉ္ဇိ၊ အလုံးစုံသော သင်္ခတတရားသည်။ သမုဒယဓမ္မံ၊ ဖြစ်

ခြင်းသဘောရှိ၏။ တံသဗ္ဗံ၊ ထိုအလုံးစုံသောသင်္ခတတရားသည်။ နိရောဓ
ဓမ္မံ၊ ချုပ်ခြင်းသဘောရှိ၏။ ဣတိဥဒပါဒိ။

အထခေါ၊ ထိုအချိန်အခါ၌။ ရောဇော၊ သော။ မလ္လော၊ သည်။ ဒိဋ္ဌဓမ္မော၊
မြင်အပ်ပြီးသော သစ္စာတရားရှိသည်။ ပတ္တဓမ္မော၊ ရောက်အပ်ပြီးသော
သစ္စာတရားရှိသည်။ ဝိဒိတဓမ္မော၊ သိအပ်ပြီးသော သစ္စာတရားရှိသည်။
ပရိယောဂါဋ္ဌဓမ္မော၊ ဉာဏ်ဖြင့် သက်ဝင်အပ်ပြီးသော သစ္စာတရားရှိသည်။
တိဏ္ဍဝိစိကိစ္ဆော၊ ကူးမြောက်အပ်ပြီးသော ဝိစိကိစ္ဆာရှိသည်။ ဝိဂထကထံ-
ကထော၊ သို့လောသို့လောဟု တွေးတော ယုံမှားခြင်း ကင်းသည်။
သတ္တုသာသနေ၊ မြတ်စွာဘုရားသာသနာတော်၌။ ဝေသုရဇ္ဇပုတ္တော၊
ရဲရင့်ခြင်းသို့ဆောက်သည်။ အပရပ္ပစ္စယော၊ ဘုရားမှတစ်ပါး ယုံကြည်အပ်
သောသူ မရှိသည်။ ဟုတု၊ ဖြစ်၍။ ဘဂဝန္တံ၊ ကို။ ဇေတံဝစနံ၊ ဤစကားကို။
အဝေါစ၊ လျှောက်ထားလေ၏။ ကိံ အဝေါစ။ ဘန္တေ၊ မြတ်စွာဘုရား။
သာဓုအာယာစ၊ မိ၊ တောင်းပန်ပါ၏ဘုရား။ အယျာ၊ အရှင်မြတ်တို့သည်။
မမညေဝ၊ တပည့်တော်၏သာ။ စိဝရ၊ ပ။ ပရိက္ခာရံ၊ သင်္ကန်း၊ ဆွမ်း၊ ကျောင်း
အသုံးဆောင် သူနာတို့၏ အထောက်အပံ့ အနာ၏ ဆန့်ကျင်ဘက် အရံ
အတားဖြစ်သောဆေးကို။ ပဋိဂ္ဂဏေယျံ၊ မံယူတော်မူပါကုန်။ အညေသံ၊
အခြားသူတို့၏။ စိဝရ၊ ပ။ ပရိက္ခာရံ၊ ကို။ နောပဋိဂ္ဂဏေယျံ၊ မံယူပါကုန်
လင့်။ ဣတိအဝေါစ။

ရောဇ၊ ရောဇ။ တယာ၊ သင်သည်။ သေက္ခေန၊ သေက္ခ ဖြစ်သော။
ဉာဏေန၊ ဉာဏ်ဖြင့်။ သေက္ခေန၊ သော။ ဒဿနေန၊ အမြင်ဖြင့်။ ဓမ္မော၊ သစ္စာ
လေးပါးတရားကို။ ဒိဋ္ဌောသေယုထာပိ၊ မြင်အပ်သကဲ့သို့ (ဥပမာနဝါကျကို
အပြည့်အစုံပြု၍ ပေးသည်။)

ယေသံ၊ အကြင်သူတို့သည်။ သေက္ခေန၊ သော။ ဉာဏေန၊ ဖြင့်။ သေက္ခေန၊
သော။ ဒဿနေန၊ ဖြင့်။ ဓမ္မော၊ ကို။ ဒိဋ္ဌော၊ ၏။ တေသမ္ပိ၊ ထိုသူတို့၏လည်း။
ဧဝံ-သော ပရိဝိဘဏ္ဍာ၊ ဤသို့သော အကြံအစည် သည်။ ပေ ဘတိ၊ ဖြစ်၏။
ကိံ ဟောတိ။

အယျာ၊အရှင်မြတ်တို့သည်။ အမှာကညေဝ၊ငါတို့၏သာ။ စီဝရ။ပ။
 ပရိက္ခာရံ၊ကို။ ပဋိဂ္ဂဏေယျံ၊ မံယူကြပါကုန်မူ။ အညေသံ၊၏။စီဝရ။ပ။
 ပရိက္ခာရံ၊ကို။နောပဋိဂ္ဂဏေယျံ၊ မံယူကြပါကုန်မူ။ အဟော နှုန၊ ဪ
 ကောင်းလေစူ။ဣတိဧသော ပရိဝိတက္ခောဟောတိ။

ရောဇ၊ဆောဇ။ တေနဟိ၊သင်နှင့်အတူ အခြားသူတို့၏ ဂိတ်အကြံဖြစ်
 ခြင်းဟူသောထိုအကြောင်းကြောင့်။ ဝာဝ၊သင်၏။စီဝရ။ပ။ပရိက္ခာရံစေဝ၊
 ကိုလည်းကောင်း။အညေသံ၊အခြားသူတို့၏။ စီဝရ။ပ။ပရိက္ခာရံစ၊ကိုလည်း
 ကောင်း။ ပဋိဂ္ဂဟိဿန္တိ၊ မံယူကြကုန်လတ္တံ့ (မံယူကြလိမ့်မည်)။ ဣတိ
 အဝေါစ။

ဓူဠဝဂ္ဂဗျာဠိတေဓိ

သမထက္ခန္ဓက

၂။ သတိဝိနယနိဿယ

၁၈၉။ ။ပ။ဇာတိယာ၊ ဖွားမြင်ရာအချိန်မှ (ဖွားမြင်သည်မှ)။ ပဋ္ဌာယ၊ စ၍။ သတ္တဝေယေန၊ ခုနစ်နှစ်ရှိသော။ မလ္လပုတ္တေန၊ မလ္လာင်း၏သားဖြစ်သော။ အာယသ္မတာဒဗ္ဗေန၊ အရှင်ဒဗ္ဗသည်။ အရဟတ္တံ၊ အရဟတ္တဖိုလ်ကို။ သစ္စိကတံ၊ မျက်မှောက်ပြုအပ်သည်။ ဟောတိ၊ ဖြစ်၏။ သာဝကေန၊ မြတ်စွာဘုရား၏တပည့်သည်။ ပတ္တဗ္ဗံ၊ ရောက်ထိုက်သော။ ယံကိဉ္စိ၊ အလုံးစုံသောတရားသည်။ အတ္ထိ၊ ရှိ၏။ တေန၊ ထိုအရှင်ဒဗ္ဗသည်။ သဗ္ဗံ၊ အလုံးစုံသောတရားကို။ အနုပုတ္တံ၊ အစဉ်ရောက်အပ်သည်။ ဟောတိ၊ အဿ၊ ထိုအရှင်ဒဗ္ဗ၏။ ဥတ္တရိ၊ အထက်၌။ ကရဏီယံ၊ ပြုဖွယ်ဖြစ်သော (ပြုသင့်ပြုထိုက်သော)။ ကိဉ္စိ၊ တစ်စုံတစ်ခုသောကိစ္စသည်။ နတ္ထိ၊ မရှိတော့ပေ။ ကတဿ၊ ပြုအပ်ပြီးသောကိစ္စကို။ ပတိစယောဝါ၊ တဖန်ဖွားစေခြင်းသည်လည်း။ နတ္ထိ၊ ပ။

အဟံ၊ ငါသည်။ သံဃဿ၊ ၏။ ကိံ၊ အဘယ်သို့သော။ ဝေယျာဝစ္စံ၊ အမှုကြီးငယ်ကို။ ကရေယံ၊ နုခေါ၊ ပြုရအံ့နည်း။ ဣတိ၊ သို့။ စေတသော၊ ပရိဝိတက္ကောဥဒပါဒိ။ ပ။ ဧတံ၊ ပရိဝိတက္ကနံ၊ ဤသို့ကြံစည်ခြင်းသည်။ အဟောသိ။ အဟံ၊ ငါသည်။ ယံနုနု-ယဒိပန၊ အကယ်၍။ သံဃဿ၊ ၏။ သေနာသနဉ္စ၊ အိပ်ရာနေရာကိုလည်း။ ပညပေယံ၊ ခင်းရပါမူကား။ ဘတ္တာနိ စ၊ ဆွမ်းတို့ကိုလည်း။ ဥဒ္ဓိသေယံ၊ ညွှန်းရပါမူကား။ သာဓု၊ ကောင်းလေစ။ ဣတိ-ဧတံ ပရိဝိတက္ကနံ အဟောသိ။ ပ။ သာယနုသမယံ၊ ညနေချမ်းအချိန်၌။ ပဋိသလ္လာနာ၊ တယောက်ထည်းတည်းကိန်းအောင်းရာမှ။ ဝုဋ္ဌိတော၊ ထပြီးသည်။ သမာနော၊ ဖြစ်လတ်သော်။ ပ။ ဣဓ၊ ဤသာသနာတော်၌။ ပ။

ဘန္တေ၊ မြတ်စွာဘုရား။ အဟံ၊ တပည့်တော်သည်။ သံဃဿ၊ ၏။ သေနာသနဉ္စ၊ ကိုလည်း။ ပညပေတုံ၊ ခင်းခြင်းငှာ။ ဘတ္တာနိ စ၊ တို့ကို

လည်း။ ဥဒ္ဒိသိတုံ၊ ညွှန်းခြင်းငှာ။ ဣစ္ဆာမိ၊ လိုလားပါ၏ဘုရား (အလိုရှိပါ၏ ဘုရား)။

ဒဗ္ဗ၊ ဒဗ္ဗ။ သာဓုသာဓု၊ ကောင်းပေစွ ကောင်းပေစွ။ ဒဗ္ဗ၊ ဒဗ္ဗ။ တေနဟိ၊ သံဃာတော်၏ အိပ်ရာနေရာခင်းခြင်း ဆွမ်းညွှန်းခြင်းကိုအလိုရှိ ခြင်းဟူသော ထိုအကြောင်းကြောင့်သာလျှင်။ တုံ၊ သည်။ သေနာသနဉ္စ၊ ကိုလည်း။ ပညပေဟိ၊ ခင်းလေလော့။ ဘတ္တာနိ စ၊ တို့ကိုလည်း။ ဥဒ္ဒိသာဟိ၊ ညွှန်းလေလော့။ ဣတိအဝေါ ဇ။

ဘန္တေ၊ မြတ်စွာဘုရား။ ဧဝံ၊ ကောင်းပါပြီ။ ဣတိခေါ၊ ဤသို့လျှင်။ မလ္လပုတ္တော၊ သော။ အာယသ္မာဒဗ္ဗော၊ သည်။ ဘဂဝတော၊ ၏။ ဝစနံ၊ စကားတော်ကို။ ပစ္စုသောသိ၊ ဝန်ခံပြီ။ ဝါ၊ ရှေးရှုနားထောင်ပြီ။ ပ။

ဘိက္ခဝေ၊ တို့။ တေနဟိ၊ ဒဗ္ဗ၏ သံဃာတော်၏ အိပ်ရာနေရာခင်းခြင်း ဆွမ်းညွှန်းခြင်းကို အလိုရှိခြင်းဟူသော ထိုအကြောင်းကြောင့်သာလျှင်။ သံဃော၊ သည်။ မလ္လပုတ္တံ၊ သော။ ဒဗ္ဗံ၊ ကို။ သေနာသနပညပကဉ္စ၊ အိပ်ရာနေရာခင်းတတ်သော ရဟန်းဟူ၍လည်းကောင်း။ ဘတ္တုဒ္ဒေသကဉ္စ၊ ဆွမ်းကိုညွှန်းတတ်သော ရဟန်းဟူ၍လည်းကောင်း။ သမ္ဗန္တတု၊ သမုတ် လေလော့။

ဘိက္ခဝေ၊ တို့။ ဧဝံ၊ ဤသို့လျှင်။ သမ္ဗန္တိတဗ္ဗော၊ သမုတ်အပ်၏။

ပဌမံ၊ ရှေးဦးစွာ။ မလ္လပုတ္တောဒဗ္ဗော၊ ကို။ ယာစိတဗ္ဗော၊ တောင်းပန် လျှောက်ထားအပ်၏။ (တောင်းပန်လျှောက်ထားရမည်။) ယာစိတု၊ ပြီးသော်။ ဗျတ္တေန၊ လိမ္မာသော။ ပဋိဗလေန၊ စွမ်းနိုင်သော။ ဘိက္ခုနာ၊ သည်။ သံဃော၊ ကို။ ဉာပေတဗ္ဗော၊ သိစေအပ်၏။ (သိစေရမည်)

၁၉၀။ ဘန္တေ၊ အရှင်ဘုရားတို့။ သံဃော၊ သံဃာတော်သည်။ မေ၊ တပည့်တော်၏။ ဝစနံ၊ စကားကို။ (ထည့်) သုဏာတု၊ နာကြား တော်မူပါ။ သံဃဿ၊ အား။ ပတ္တကလ္လံ၊ လျှောက်ပတ်သောအခါရှိသော ကံသည်။ ယဒိသိယာ၊ အကယ်၍ဖြစ်အံ့။ ဧဝံသတိ၊ ဤသို့ဖြစ်ခဲ့သော်။

သံသော၊ သည်။ မလ္လပုတ္တံ၊ သော။ အာယသ္မန္တံဒဗ္ဗံ၊ ကိ။ သေနာ-
သနပညာပကဉ္စ၊ သံဃာတော်၏ အိပ်ရာနေရာကို ခင်းတတ်သောရဟန်း
ဟူ၍လည်းကောင်း။ ဘတ္တုဒ္ဒေသကဉ္စ၊ ဟူ၍လည်းကောင်း။ သမ္မန္တေယျ၊
သမုတ်ရာ၏။ (အသိအမုတ်ပြုရာ၏) သော၊ ဤသည်ကား။ ဥတ္တိ-ဥပနံ၊
သိစေခြင်းပါတည်း။

။ပ။ ယဿာယသ္မတော၊ အကြင်အရှင်သည်။ မလ္လပုတ္တံ၊ သော။
အာယသ္မတောဒဗ္ဗံ၊ ကိ။ သေနာသနပညာပကဿစ၊ ဟူ၍လည်း
ကောင်း။ ဘတ္တုဒ္ဒေသကဿစ၊ ဟူ၍လည်းကောင်း။ သမုတိံ၊ သမုတ်
ခြင်းကို (အသိအမုတ်ပြုခြင်းကို)။ ခမတိ၊ နှစ်သက်အပ်၏။ သော၊ ထို
နှစ်သက်သော အရှင်သည်။ တုဏှိ၊ ဆိတ်ဆိတ်။ အဿ၊ ဖြစ်ရာ၏။ ယဿ၊
အကြင်အရှင်သည်။ နက္ခမတိ၊ မနှစ်သက်အပ်။ သော၊ ထိုမနှစ်သက်သော
အရှင်သည်။ ဘာသေယျ၊ ပြောဆိုရာ၏။

သံသော၊ သည်။ မလ္လပုတ္တံ၊ သော။ အာယသ္မာဒဗ္ဗော၊ ကိ။
သေနာသနပညာပကောစ၊ ဟူ၍လည်းကောင်း။ ဘတ္တုဒ္ဒေသကောစ၊
ဟူ၍လည်းကောင်း။ သမ္မတော၊ သမုတ်အပ်ပြီ။ သံဃဿ၊ သံဃာသည်။
ယသ္မာ၊ အကြင်အကြောင်းကြောင့်။ ခမတိ၊ နှစ်သက်အပ်၏။ တသ္မာ၊
ထိုအကြောင်းကြောင့်။ တုဏှိ၊ ဆိတ်ဆိတ်နေ၏။ ဝေ-ဣမိနာတုဏှိ-
ဘာဝေန၊ ဤဆိတ်ဆိတ်နေသည်၏အဖြစ်ကြောင့်။ တေခမနဘာဝံ၊ ဤ
နှစ်သက်သည်၏အဖြစ်ကို။ ဓာရယာမိ၊ သိမှတ်ရပါ၏။ ဣတိဥပတဗ္ဗော။

သေနာသနက္ခန္ဓက
ဒုတိယဘာဏဝါရ

အဂ္ဂါသနာဒိအနုဇာနနာနိဿယ

၃၁၀။ ပ။ သဗ္ဗဂ္ဂိယာနံ၊ ဣဒံသော။ ဘိက္ခုနံ၊ တို့၏။ အန္တေဝါသိ-
ကာ၊ အတွင်းနေတပည့်ဖြစ်ကုန်သော။ ဘိက္ခု၊ ဝိုသည်။ ဗုဒ္ဓပုပ္ဖဿ၊
နိဿယကောက်နုတ် (ကြီး)၄-ပ-မ-သ-၀

ဘုရားအမှူးရှိသော။ သံသယ။ ၎င်း။ ပုရတော ပုရတော၊ ရွှေမှ ရွှေမှ။
 ဂန္ဓာ၊ သွားကုန်၍။ ဝိဟာရေ၊ ကျောင်းဆောင်တို့ကို။ ပရိဂ္ဂဏန္တိ။
 သိမ်းယူကုန်၏။ သေယျာယော၊ အိပ်ရာတို့ကို။ ပရိဂ္ဂဏန္တိ။ ၎င်း။ ကံ
 ပရိဂ္ဂဏန္တိ။ ဣဒံ၊ ဤကျောင်း ဤအိပ်ရာသည်။ အမှောက်၊ ငါတို့၏။
 ဥပဇ္ဈာယာနံ၊ ဥပဇ္ဈာယ်ဆရာတို့၏။ အတ္ထာယ၊ အလို့ငှာ (ထည့်)။ ဘဝိ-
 သတိ၊ ဖြစ်လတ္တံ့။ (ဥပဇ္ဈာယာနံ၊ ဥပဇ္ဈာယ်ဆရာတို့ဖို့ဟုလည်းပေးနိုင်၏)
 ဣဒံ၊ သည်။ အမှောက်၊ ငါတို့၏။ အာစရိယာနံ၊ ဆရာတို့၏။ အတ္ထာယ၊
 အလို့ငှာ။ ဘဝိသတိ။ ဣဒံ၊ သည်။ အမှောက်၊ ငါတို့၏။ အတ္ထာယ၊ အလို့ငှာ။
 ဘဝိသတိ၊ ဣတိပရိဂ္ဂဏန္တိ။ ပ။ ဝိဟာရေသု၊ ကျောင်းဆောင်တို့ကို။ ပရိဂ္ဂ-
 ဟိတေသု၊ သိမ်းယူအပ်ပြီးကုန်သည်။ သမာနေသု၊ ဖြစ်ကုန်လတ်သော်။
 သေယျာသု၊ အိပ်ရာတို့ကို။ ပရိဂ္ဂဟိတာသု၊ သိမ်းယူအပ်ပြီးကုန်သည်။
 သမာနာသု၊ ဖြစ်ကုန်လတ်သော်။ သေယျံ၊ အိပ်ရာကို။ အလဘမာနော၊
 မရသည်။ ဟုတ္တာ၊ ဖြစ်၍။ အညတရသ္မိံ၊ တခုသော။ ရုက္ခမူလေ၊ သစ်ပင်
 ရင်း၌။ နိသိဒိ၊ နေတော်မူ၏။

အထခေါ၊ ၌။ ဘဂဝါ၊ သည်။ ရတ္တိယာ၊ ညဉ့်၏။ ပစ္စုသသမယံ၊
 မိုးသောက်ခါနီး လင်းအားကြီးအချိန်၌။ ပစ္စုဋ္ဌာယ၊ ထတော်မူ၍။ ဥက္ကာ-
 သိ၊ ချောင်းဟန်တော်မူ၏။ အာယသ္မာပိသာရိပုတ္တော၊ အရှင်သာရိ-
 ပုတ္တသည်လည်း။ ဥက္ကာသိ၊ ၎င်း။ ဧတ္ထ၊ ဤသစ်ပင်အောက်၌။ ကော၊
 အဘယ်သူနည်း။ ဣတိဘဂဝါ၊ ပုစ္ဆိ၊ မေးတော်မူ၏။ ဘဂဝါ၊ မြတ်စွာ
 ဘုရား။ အဟံသာရိပုတ္တော၊ တပည့်တော်သာရိပုတ္တပါဘုရား။ ဣတိ-
 အဝေါ၊ သာရိပုတ္တတို့ကိသ၊ အဘယ်ကြောင့်။ ဣဓိသိန္ဓော၊ နေဘိ
 သနည်း။ ဣတိပုစ္ဆိ၊ အထခေါ အာယသ္မာသာရိပုတ္တော၊ ဘဂဝတော၊ အား။
 တေမတ္ထံ၊ ထိုအကြောင်းကို။ အာပေဒေ ဝိ၊ လျှောက်ထားလေ၏။ ပ။
 ပရိဂ္ဂဏန္တိကိရ၊ သိမ်းယူကြကုန်သတတ် (သတဲ)။ ဣတိတေဝစနံ၊ ဤသို့
 ကြားရသော ထိုစကားသည်။ သစ္စံ၊ အမှန်ပင်လော။ ဣတိပဋိပုစ္ဆိ၊
 ပြန်မေးတော်မူ၏။ ပ။

ဘိက္ခုဝေ၊ တို့။ ကော၊ အဘယ်သူသည်။ အဂ္ဂါသနံ၊ အဦးအဖျား
နေရာကို။ အဂ္ဂေါဒကံ၊ အဦးအဖျားရေကို။ အဂ္ဂပိဏ္ဍံ၊ အဦးအဖျားဆွမ်းကို။
အရဟတံ၊ ထိုက်သနည်း။ ဣတိ အာမန္တေသိ။

ကေစ္စေ၊ တချို့ကုန်သော။ ဘိက္ခု၊ တို့သည်။ ဝေံ၊ ဤသို့။
အာဟံသု၊ လျှောက်ထားလေကုန်၏။ ကိံ အာဟံသု၊ ဘဂဝါ၊ ရား။ ယော၊
အကြင်ရဟန်းသည်။ ခတ္တိယကုလော၊ မင်းမျိုးမှ။ ပဗ္ဗဇိတော၊ ရဟန်းပြု၏။
သော၊ ထိုရဟန်းသည်။ အဂ္ဂါသနံ၊ ကို။ အဂ္ဂေါဒကံ၊ ကို။ အဂ္ဂပိဏ္ဍံ၊ ကို။
အရဟတံ၊ ထိုက်ပါ၏။ ဣတိအာဟံသု။

ဗြာဟ္မဏကုလော၊ ပုဏ္ဏားမျိုးမှ။ ဂဟပဘိကုလော၊ သူကြွယ်မျိုးမှ။
သုတ္တန္တိကော၊ သုတ္တန်ကိုဆောင်၏။ ဝိနယဓရော၊ ဝိနည်းကိုဆောင်၏။
ဓမ္မကထိကော၊ အဘိဓမ္မာကိုဆောင်၏။ ပထမဿဈာနဿ၊ ပထမဈာန်
ကို။ လာဘိ၊ ရ၏။ သောတာပဓန္နော၊ သောတာပန်ဖြစ်၏။ တေ ဝိဇ္ဇော၊
သုံးပါးသော ဝိဇ္ဇာရှိ၏။ ဆဋ္ဌဘိညော၊ ခြောက်ပါးသော အဘိညာဉ်ရှိ၏။

ဘိက္ခုဝေ၊ တို့။ ဘူတပုဗ္ဗံ၊ ရှေး၌ဖြစ်ခဲ့ဖူးသည်ကား။ (လွန်လေပြီးသော
ရှေးအခါ၌) ဟိမဝန္တပဒေသေ၊ ဟိမဝန္တာအရပ်၌။ မဟာနိဂြောဓော၊
ပညောင်ပင်ကြီးသည်။ အဟောသိ၊ ရှိခဲ့လေပြီ။ တံ၊ ထိုပညောင်ပင်
ကြီးကို။ တိတ္ထိရောစ၊ ခါသည်လည်းကောင်း။ မက္ကဋ္ဌောစ၊ မျောက်သည်
လည်းကောင်း။ ဟတ္ထိနာဂေါစ၊ ဆင်ပြောင်ကြီးသည် လည်းကောင်း။
ဣတိ၊ ဤသို့။ တယော၊ သုံးကောင်ကုန်သော။ သဟာယာ၊ မိတ်ဆွေတို့
သည်။ ဥပနိဿာယ၊ အမှီပြုကုန်၍။ ဝိဟရိံ သု၊ နေကြကုန်ပြီ။

တေ၊ ထို ခါ၊ မျောက်၊ ဆင်ပြောင်တို့သည်။ အညမညံ၊ အချင်းချင်း။
ဝါ၊ တယောက်သည် တယောက်ကို။ အဂါရဝါ၊ ရိုသေခြင်းမရှိကုန်သည်။
အပ္ပတိဿာ၊ ကျိုးနွံတုပ်ဝပ်ခြင်း မရှိကုန်သည်။ အသဘာဂဝုတ္တိနော၊
သဘောမတူသော အသက်မွေးခြင်း ရှိကုန်သည်။ ဟုတုာ၊ ဖြစ်ကုန်၍။
ဝိဟရန္တိ၊ နေကြကုန်၏။ ။ပ။

မယံ၊ ငါတို့သည်။ အမှောက်၊ ငါတို့တွင်။ ယံ၊ အကြင်သူကို။ ဇာတိယာ၊ ကိုယ်၏ဖြစ်ခြင်းအားဖြင့်။ မဟန္တတရံ၊ သာလွန်ကြီးသူဟူ၍။ ဇာနေယျာမ၊ သိကြရပါကုန်မူ။ အဟောန္တန၊ ဪ ကောင်းလေစွ။ မယံ၊ ငါတို့သည်။ တံ၊ ထိုသာလွန်ကြီးသူကို။ သက္ကဏေယျာမ၊ အရိံ၊ သေပြုကြရပါကုန်မူ။ ဂရုံကဏေယျာမ၊ အလေးအမြတ်ပြုကြရပါကုန်မူ။ မာနေယျာမ၊ မြတ်နိုးကြရပါကုန်မူ။ ပူဇေယျာမ၊ ပူဇော်ကြရပါကုန်မူ။ အဟောန္တန၊ ဪ ကောင်းလေစွ။ မယံ၊ ငါတို့သည်။ တဿ၊ ထိုသာလွန်ကြီးသူ၏။ ဩဝါဒေစ၊ အဆုံးအမ၌လည်း။ တိဋ္ဌေယျာမ၊ တည်ကြရပါကုန်မူကား။ အဟောန္တန၊ ဪ ကောင်းလေစွ။ ဣတိတေပရိဝိတက္ကနံအဟောသိ။ပ။

သမ္မာ၊ မိတ်ဆွေဆင်ပြောင်။ တံ၊ သင်သည်။ ပေါရာဏံ၊ ရှေး၌ဖြစ်သော။ ကိံ၊ အဘယ်ကို။ သရသိ၊ အောက်မေ့မိသနည်း။ ဝါ၊ အမှတ်ရမိသနည်း။ ဣတိပုစ္ဆိံ၊ သု၊ သမ္မာ၊ မိတ်ဆွေ ခါ၊ မျောက်တို့။ ယဒါ၊ အကြင်အခါ၌။ အဟံ၊ ငါသည်။ ပေါတော၊ ဆင်ငယ်သည်။ ဟောမိ၊ ဖြစ်၏။ တဒါ၊ ၌။ အဟံ၊ ငါသည်။ ဣမံနိဂြောဓံ၊ ကို။ သတ္တိနံ၊ ပေါင်တို့၏။ အန္တရာ၊ အကြား၌။ ကရိတော၊ ပြု၍။ အတိက္ကမာမိ၊ ကျော်သွားနိုင်၏။ ဝါ၊ ခုသွားနိုင်၏။ အဂ္ဂကုရကံ၊ ပညောင်ပင်၏ အညွန့်ဖျားသည်။ မေ၊ ငါ၏။ ဥဒရံ၊ ဝမ်းဗိုက်ကို။ ဆုပတိ၊ ထိ၏။ သမ္မာ၊ တို့။ အဟံ၊ ငါသည်။ ပေါရာဏံ၊ သော။ ဣမံ၊ ဤအမှုအရာကို။ သရာမိ၊ ၏။ ဣတိအဝေါစ။ပ။ ဆာပေါ၊ မျောက်ငယ်သည်။ ဆမာယံ၊ မြေပေါ်၌။ပ။ သမ္မာ၊ မိတ်ဆွေမျောက်ဆင်ပြောင်တို့။ အမုကသ္မိံ၊ ဩကာသေ၊ ဤမည်သောအရပ်၌။ မဟာနိဂြောဓော၊ သည်။ အဟောသိ၊ ပြီ။ အဟံ၊ သည်။ တတော၊ ထိုပညောင်ပင်မှ။ ဖလံ၊ အသီးကို။ ဘက္ခိတော၊ စားခဲ့၍။ ဣမသ္မိံ၊ ဩကာသေ၊ ဤအရပ်၌။ ဝစ္စံ၊ ကျင့်ကြီးကို။ အကာသိံ၊ စွန့်ခဲ့ပြီ။ တဿ၊ ထိုပညောင်သီး စေ့ကြောင့်။ ဝါ၊ မှ။ အယံနိဂြောဓော၊ ဤပညောင်ပင်သည်။ ဇာတော၊ ပေါက်ခဲ့၏။ သမ္မာ၊ တို့။ တဒါ၊ တသ္မာ၊ ထိုအကြောင်းကြောင့်။ အဟံ၊ သည်။ ဇာတိယာ၊ ကိုယ်၏ဖြစ်ခြင်းအားဖြင့်။ မဟန္တတရော၊ အထူးကြီးသူဖြစ်၏။ ဣတိအဝေါစ။ပ။ သမ္မာ၊ မိတ်ဆွေ ခါ။ အမှောက်၊ ငါတို့တွင်။ တံ၊

ဆင်သည်။ ဇာတိယာ၊ ဖြင့်။ မဟန္တတရော၊ ဖြစ်၏။ မယံ၊ ငါတို့သည်။
 တံ၊ သင့်ကို။ သက္ကရိဿာမ၊ အရိအသေပြုကြကုန်အံ့။ ဂရုံ ကရိဿာမ၊
 အလေးအမြတ်ပြုကြကုန်အံ့။ မာနေဿာမ၊ မြတ်နိုးကြကုန်အံ့။ ပူဇေ-
 ဿာမ၊ ပူဇော်ကြကုန်အံ့။ မယံ၊ ငါတို့သည်။ တုယံ၊ သင်မိတ်ဆွခါ၏။
 သြဝါဒေစ၊ ခွဲလည်း။ ပတိဋ္ဌိဿာမ၊ တည်ကြကုန်အံ့။ ဣတိတေဝစနံ အဝေါစုံ။
 တိတ္ထိရော၊ ခါသည်။ မက္ကဋ္ဌေ၊ မျောက်ကိုလည်းကောင်း။ ဟတ္ထိနာဂဉ္စ၊ ဆင်
 ပြောင်ကိုလည်းကောင်း။ ပဉ္စသု၊ ငါးပါးကုန်သော။ သီလေသု၊ တို့၌။ သမာ-
 ဒပေသိ၊ ဆောက်တည်စေ၏။ အတ္တနာစ၊ မိမိကိုယ်တိုင်ကလည်း။ ပဉ္စသု၊
 ကုန်သော။ သီလေသု၊ တို့၌။ သမာဒါယ၊ ၍။ ဝတ္တတိ၊ ကျင့်၏။ တေ၊ ထို
 ဆင်မျောက်ခါတို့သည်။ ပ။ ကာယဿ၊ ဥပါဒိန္နကခန္ဓာကိုယ်၏။ ဘေဒါ၊ ပျက်
 စီးခြင်းကြောင့်။ မရဏံ၊ သေခြင်းမှ။ ပရံ၊ နောက်၌။ သုဂတိံ၊ ကောင်းမှု
 ပြုသူတို့၏ လားရောက်ရာဖြစ်သော။ သဂ္ဂံ၊ မြတ်သော ရူပါရုံစသည်တို့၏
 တည်ရာဖြစ်သော။ လောကံ၊ နတ်ပြည်၌။ ဥပပဇ္ဇိံ သု၊ ဖြစ်ကြလေကုန်ပြီ။
 ဘိက္ခဝေ၊ တို့။ ဧဝံခေါ၊ ဤသို့လျှင်။ တိတ္ထိရိယံနာမ၊ ခါတို့၏အကျင့် မည်
 သော။ တံ ဗြဟ္မစရိယံ၊ ထိုမြတ်သောအကျင့်သည်။ အဟောသိ၊ ဖြစ်ခဲ့ဖူး
 လေပြီ။

ဂါထာနက်-

ယေနရာ၊ အကြင်သူတို့သည်။ ဓမ္မဿ၊ တရားကို။ ကောဝိဒါ၊
 လိမ္မာကုန်၏။ ဝုဗ္ဗံ၊ အသက်ကြီးသူကို။ အပစာယန္တိ၊ အရိသေပြု
 ကြကုန်၏။ တေနရာ၊ ထိုသူတို့သည်။ ဒိဋ္ဌေဓမ္မေစ၊ မျက်မှောက်ဖြစ်
 သော ကိုယ်၏ အဖြစ်၌လည်း။ ပါသံသာ၊ ချီးမွမ်းထိုက်ကုန်၏။
 သမ္ပရာယေစ၊ တမလွန်ဘဝ၌လည်း။ သုဂတိံ၊ ကောင်းသော
 လားရာရှိကြကုန်၏။ ဣတိ အဝေါစ။

ဘိက္ခဝေ၊ တို့။ တိရစ္ဆာနဂတာ၊ တိရစ္ဆာန်ဖြစ်ကြကုန်သော။ တေဟိ-
 နာမပါဏာ၊ ထိုသတ္တဝါတို့ ဖဉ်လျက်။ (တိရစ္ဆာန်များပင်ဖြစ်ကြကုန်လျက်
 ဟု ဆိုလိုသည်) အညမညံ၊ အချင်းချင်း။ ပါ၊ တယောက်သည် တယောက်

ကို။ပ။ ဝိဟရိဿန္တိ၊ နေကြကုန်သေး၏။ ဘိက္ခဝေ၊ တို့။ တုမေ၊ တို့သည်။ပ။
 ယံဝိဟရေယျာထ၊ အကြင်နေထိုင်ကြကုန်၏။ တံ၊ ထိုသို့နေထိုင်ခြင်းသည်။
 ဣဓ၊ ဤသာသနာတော်၌။ ခေါ၊ စင်စစ်။ သောဘေထ၊ တင့်တယ်ကြ
 ကုန်သလော။ (ရွှေကပေးခဲ့သောနည်းဖြင့်လည်း ပေးနိုင်သည်) ဘိက္ခဝေ၊
 တို့။ တေံ၊ ထိုသို့နေထိုင်ခြင်းသည်။ပ။

ဘိက္ခဝေ၊ တို့။ ယထာဝုစုံ၊ သီတင်းကြီးစဉ်အတိုင်း။ အဘိဝါဒနံ၊ ကို
 လည်းကောင်း။ ပစ္စုပဋ္ဌာနံ၊ ကိုလည်းကောင်း။ အဗ္ဗလိကမ္ပံ၊ လက်အုပ်ချီ
 ခြင်းကိုလည်းကောင်း။ သာမိစိကမ္ပံ၊ အရိုအသေပြုခြင်းကို လည်းကောင်း။
 အဂ္ဂါသနံ၊ နေရာအဦးကိုလည်းကောင်း။ အဂ္ဂေါဒကံ၊ အဦးဖြစ်သောရေကို
 လည်းကောင်း။ အဂ္ဂပိဏ္ဍံ၊ အဦးဖြစ်သော ဆွမ်းကိုလည်းကောင်း။ အနု-
 ဇာနာမိ၊ ၎င်း။

ဘိက္ခဝေ၊ တို့။ သံသိကံ၊ သံဃာ့ဥစ္စာပစ္စည်းကို။ ယထာဝုစုံ၊ သီတင်း
 ကြီးစဉ်အတိုင်း။ န စ ပဋိဗာဟိတဗ္ဗံ၊ မတားမြစ်အပ်။ ယော၊ သည်။ ပဋိ-
 ဗာဟေယျ၊ အံ။ တဿ ဘိက္ခုနော၊ အား။ ဒုက္ကဋ္ဌဿ၊ သို့။ အာပတ္တိ
 အာပဇ္ဇနံ၊ သည်။ ဟောတိ၊ ၎င်း။ ဣတိအာမန္တေသိ။

ပရိဝါရ ပါဠိစေတီ

စူဠသင်္ဂါမ

၁။ အနုဝိဇ္ဇာကဿ ပဋိပတ္တိ နိဿယ

၃၆၅။ သံဃံ၊ သို့။ ဥပသင်္ကမန္တေန၊ ချဉ်းကပ်လိုသော။ သင်္ဂါမာဝစယေန၊ အဓိကရုဏ်းကို ဆုံးဖြတ်အံ့သောငှာ သံဃာအစည်းအဝေးသို့ သက်ဝင်သော။ ဝါ၊ အလဇ္ဇီပုဂ္ဂိုလ်ကို နှိမ်နင်းသည်၏ အစွမ်းအားဖြင့် သံဃာ့အလယ်သို့ ဝင်၍ အဆုံးအဖြတ်ကို ဖြစ်စေသော။ ဘိက္ခုနာ၊ သည်။ နိစိတ္တေန၊ မာန်ကင်းသောစိတ်ဖြင့်။ ဝါ၊ မာန်ကျသောစိတ်ဖြင့်။ ဝါ၊ မာန်တံခွန်ကိုချ၍ ချအပ်ပြီးသော မာန်ရှိသောစိတ်ဖြင့်။ ရဇောဟရဏစိတ္တေန၊ ခြေသုတ်ပုဆိုး ခြေသုတ်ကြိုးဝန်းနှင့်တူသော။ စိတ္တေန၊ ဖြင့်။ သံဃော၊ သို့။ ဥပသင်္ကမိတဗျော၊ ချဉ်းကပ်အပ်၏။

အာသနကုသလေန၊ နေရာ၌လိမ္မာသည်။ နိဿဒ္ဓကုသလေန၊ နေခြင်း၌ လိမ္မာသည်။ ဘတိတဗ္ဗံ၊ ဖြစ်ရာ၏။ ထေရေ၊ မထေရ်ဖြစ်ကုန်သော။ ဘိက္ခု၊ တို့ကို။ အနုပခဇ္ဇန္တေန၊ မတိုးမဝှေ့သဖြင့်။ နဝေ၊ သံဃာငယ်ဖြစ်ကုန်သော။ ဘိက္ခု၊ တို့ကို။ အာသနေန၊ နေရာဖြင့်။ အပ္ပဋိဗာဟန္တေန၊ မမြစ်မတားသဖြင့်။ ယထာပဋိပစ္စယေ၊ မိမိအား တင့်တယ်လျောက်ပတ်သော။ အာသနေ၊ နေရာ၌။ နိသိဒ္ဓိတဗ္ဗံ၊ နေအပ်၏။ အနာနာကထိကေန၊ အထူးထူးအပြားပြား အကျိုးမရှိသောစကားကို မဆိုသည်။ အတိရစ္ဆာနကထိကေန၊ အမြင်အကြား တွေ့ရှိငြားသော်လည်း ရာဇကထာစသော တိရစ္ဆာန်စကားကို မဆိုသည်။ ဘတိတဗ္ဗံ၊ ဖြစ်ရာ၏။ သာမံဝါ၊ ကိုယ်တိုင်လည်း။ ဓမ္မော၊ သုတ်အဘိဓမ္မာဝိနည်းစကားကို။ ဘာသိတဗျော၊ ပြောဟောအပ်၏။ ပရောဝါ၊ ပြောဟောခြင်းငှာ စွမ်းနိုင်သော သူတပါးကိုလည်း။ အဇ္ဈေသိတဗျော၊ တိုက်တွန်းအပ်၏။

အရိယော၊ မြတ်သော။ တုဏှိဘာဝေါ၊ ကမ္မဋ္ဌာန်းကို နှလုံးသွင်းသဖြင့် ဆိတ်ဆိတ်နေသူ၏ အဖြစ်ကို။ (တနည်းကား) တုဏှိဘာဝေါ၊ ကမ္မဋ္ဌာန်းကို နှလုံးသွင်းသဖြင့် ဆိတ်ဆိတ်နေသော။ အရိယော၊ အရိယာပုဂ္ဂိုလ်ကို။ ဝါ၊ မြတ်သောပုဂ္ဂိုလ်ကို။ နာတိမညိတဗ္ဗော၊ မထိမဲ့မြင် မပြုအပ်။ (ဤပါကျဉ်း-နိဿယဆရာအလို ဝါ-သဒ္ဒါမလို)

သံသေန၊ သည်။ အနုမတေန၊ နှိုင်းပြုသဖြင့်။ အနုဝိဇ္ဇိတုကာမေန၊ မေးစိစစ်ခြင်းငှာ အလိုရှိသော။ အနုဝိဇ္ဇကေန၊ မေးစိစစ်သော ဝိနည်းခိုင့်ဖြစ်သော။ ပုဂ္ဂလေန၊ သည်။ ဥပဇ္ဈာယော၊ စုဒ္ဓိတက စောဒကတို့၏ ဥပဇ္ဈာယ်ကို။ န ပုစ္ဆိတဗ္ဗော၊ မမေးအပ်။

အာစရိယော၊ ဆရာကို။ သဒ္ဓိဝိဟာရိကော၊ အတူနေတပည့်ကို။ အန္တေဝါသိကော၊ အတွင်းနေတပည့်ကို။ သမာနုပဇ္ဈာယကော၊ တူသော ဥပဇ္ဈာယ်ရှိသူကို။ သမာနာစရိယကော၊ တူသောဆရာရှိသူကို။ ဇာတိ၊ အမျိုးကို။ နာမံ၊ အမည်ကို။ ဂေါတ္တံ၊ အနွယ်ကို။ 'အာဂမော၊ ဒိဿဘာဏက စသည်ကို။ ကုလပဒေသော၊ ညွှန်ပြအပ်သောအမျိုးကို။ ဝါ၊ အမျိုးအထူးကို။ ဇာတိဘူမိ၊ ဖွားရာချက်ကြော အရပ်မြေကို။ န ပုစ္ဆိတဗ္ဗော၊ အပ်။

တံ၊ ထိုသို့မမေးအပ်ဟူသည်။ ကိံ ကာရကာ၊ အဘယ်အကြောင်းကြောင့်နည်း။ အတြ၊ ထိုမေးအပ်သော ပုဂ္ဂိုလ်၌။ ပေမံဝါ၊ ချစ်ခြင်းသည် သော်လည်းကောင်း။ ဒေါသောဝါ၊ မုန်းခြင်းသည်သော်လည်းကောင်း။ အဿ-ဘဝေယျ၊ ဖြစ်ရာ၏။

ပေမေဝါ၊ ကောင်း။ ဒေါသေဝါ၊ ကောင်း။ သတိ၊ ဖြစ်လတ်သော်။ ဆန္ဒာပိ-ဆန္ဒေနပိ၊ ချစ်သဖြင့်လည်း။ ဂစ္ဆေယျ၊ အဂတိသို့လိုက်ရာ၏။ ဒေါသာပိ-ဒေါသေနပိ၊ မုန်းသဖြင့်လည်း။ ဂစ္ဆေယျ၊ ၏။ မောဟာပိ-မောဟေနပိ၊ တွေဝေသဖြင့်လည်း။ ဂစ္ဆေယျ၊ ၏။ ဘယာပိ-ဘယေနပိ၊ ကြောက်သဖြင့်လည်း။ ဂစ္ဆေယျ၊ ၏။ တသ္မာ၊ ထို့ကြောင့်တည်း။ တနည်း-တသ္မာ၊ ထို့ကြောင့်။ န ပုစ္ဆိတဗ္ဗော၊ မမေးအပ် (ပြန်သတ်)။

ပုဂ္ဂလေန၊ သည်။ သံသဂရုကေန၊ သံသာကိုအလေးပြုသည်။
 တဝိတဗ္ဗံ၊ ဖြစ်ရာ၏။ ပုဂ္ဂလဂရုကေန၊ သည်။ နော တဝိတဗ္ဗံ၊ မဖြစ်ရာ။
 သဒ္ဓမ္မဂရုကေန၊ သူတော်ကောင်းပေးကို အလေးပြုသည်။ တဝိတဗ္ဗံ၊
 ၏။ အာမိသ ဂရုကေန၊ ပစ္စည်းအာမိသကို အလေးပြုသည်။ နော တဝိတဗ္ဗံ၊
 ရာ။ အတ္ထဝသိကေန၊ အနက်အားဖြင့် ဆုံးဖြတ်သည်။ တဝိတဗ္ဗံ၊ ၏။ မရိသ
 ကပ္ပိကေန၊ ပရိသတ် နှစ်သက်တိုင်း စေ့ဆော်ကြံစည်၍ ဆုံးဖြတ်သည်။
 နော တဝိတဗ္ဗံ၊ ရာ။

ကာလေန၊ လျောက်ပတ်သောအခါ၌။ အနုဝိဇ္ဇိတဗ္ဗံ၊ မေး စိစစ်
 အပ်၏။ အကာလေန၊ အခါမဟုတ်ဘဲ၌။ နော အနုဝိဇ္ဇိတဗ္ဗံ၊ မမေး
 မစိစစ်အပ်။ ဘူတေန၊ ဟုတ်မှန်သောစကားဖြင့်။ အဘူဟေန၊ မဟုတ်
 မမှန်သော စကားဖြင့်။ သဏှေန၊ သိမ်မွေ့သော စကားဖြင့်။ ဖရုသေန၊
 ကြမ်းတမ်းသော စကားဖြင့်။ အတ္ထသံဟိတေန၊ အကျိုးစီးပွားနှင့်
 စပ်သော စကားဖြင့်။ အနတ္ထသံဟိတေန၊ အကျိုးစီးပွားနှင့် မစပ်သော
 စကားဖြင့်။ မေတ္တာစိတ္တေန၊ ဖြင့်။ ဒေါသန္တရေန၊ ဒေါသစိတ်ဖြင့်။
 နော အနုဝိဇ္ဇိတဗ္ဗံ၊ မမေး မစိစစ်အပ်။ ဥပကဏ္ဍကဇ္ဇပိနာ၊ နားရင်း၌
 ကပ်၍ တိုင်ပင်သည်။ န တဝိတဗ္ဗံ၊ ရာ။ ဇိမ္မံ၊ အပြစ်ကို။ နပက္ခိတဗ္ဗံ၊
 မရှာအပ်။ အက္ခိ၊ မျက်စိကို။ နနိခဏိတဗ္ဗံ၊ မမှတ်အပ်။ ဘမုကံ၊ မျက်
 မှောင်ကို။ နဥက္ခိပိတဗ္ဗံ၊ မချီအပ်။ သိသံ၊ ဦးခေါင်းကို။ နဥက္ခိပိတဗ္ဗံ၊
 မချီအပ်။ အတ္ထဝိကာပေ၊ လက်ဖောက်ပြန်ခြင်းကို။ ဝါ၊ လက်ယပ်ခြင်း၊
 လက်အမှုအရာပြုခြင်းကို။ နကာတဗ္ဗော၊ အပ်။ ဟတ္ထမုဒ္ဒါ၊ လက်ဆုပ်ကို။
 နဒသေတဗ္ဗော၊ မပြုအပ်။

အာသနကုသလေန၊ သည်။ နိသဇ္ဇကုသလေန၊ သည်။ တဝိ-
 တဗ္ဗံ၊ ရာ၏။ ယုဂမတ္တံ၊ ရထားထမ်းပိုး ဟုပြန်မျှကို။ ပေက္ခန္ဓေန၊
 ကြည့်သဖြင့်။ အတ္ထံ၊ ဆုံးဖြတ်အပ်သောအနက်ကို။ အနုဝိဇ္ဇိယန္တေန၊
 မှတ်သဖြင့်။ ဝါ၊ နှိုင်းချိန်သဖြင့်။ ဝါ၊ စိတ်၌ထားသဖြင့်။ သကေအာသနေ။
 မိမိအား ရောက်သောနေရာ၌။ နိသိဒ္ဓိတဗ္ဗံ၊ အပ်၏။ အာသနာ၊ နေရာမှ၊
 နုဂ္ဂဿတဗ္ဗံ၊ မထအပ်။ နဝိတိဟာတဗ္ဗံ၊ အဆုံးအဖြတ်ကို မယုတ်စေအပ်။

ကုမ္ပဏီ၊ မကောင်းသောခရီးကို။ န သေဝိတဗျော၊ မမှီဝဲအပ်။ ဗာဟာ-
ဝိက္ခေပကံ၊ လက်ရုံးကို ခါလျက်။ န ဘဏိတဗ္ဗံ၊ မပြောမဆိုအပ်။ အတုရိ-
တေန အသာဟသိကေန၊ အဆာတလျှင် ရှောင်တခင် ပြုလေ့မရှိသည်။
ဘဝိတဗ္ဗံ၊ ဖြစ်ရာ၏။ အစဏ္ဍိကတေန၊ မကြမ်းတမ်းသည်။ ဝစနက္ခမေန၊
မကောင်းသဖြင့် ဆိုအပ်သော စကားကို သည်းခံလေ့ရှိသည်။ ဘဝိတဗ္ဗံ၊
ဖြစ်ရာ၏။ ဧတ္တာစိတ္တေန၊ မေတ္တာစိတ်ရှိသည်။ ဟိတဒန္တကမ္ပိနာ၊ အစီး
အပွားကို စောင့်စည်းသည်။ ဘဝိတဗ္ဗံ၊ ဖြစ်ရာ၏။ ကာရုဏိကေန၊
သနားခြင်း သည်။ ဟိတပရိသက္ကိနာ၊ အစီးအပွားကို ရှာလေ့ရှိသည်။
ဘဝိတဗ္ဗံ၊ ရာ၏။ အသမ္ပပ္ပလာပိနာ၊ သိမ်ဖျင်းသောစကားကို မဆိုသည်။
ပရိယန္တဘာဏိနာ၊ အဆုံးတိုင်အောင်သော စကားကိုဆိုသည်။ ဘဝိတဗ္ဗံ၊
ဖြစ်ရာ၏။ အဝေရဝသိကေန၊ မုန်းသူတို့၏ အလိုသို့ မလိုက်သည်။ အနုသု-
ရုတ္တေန၊ မငြင်းခုံသော စကားရှိသည်။ ဝါ။ ခိုက်ရန်ဖြစ်ရာသောစကား
မရှိသည်။ ဘဝိတဗ္ဗံ၊ ဖြစ်ရာ၏။

အတ္တာ၊ မိမိကိုယ်ကို။ ပရိဂ္ဂဟေတဗျော၊ ဆုံးဖြတ်ငြိမ်းစေခြင်းငှာ
တတ်နိုင်အံ့လော မတတ်နိုင်အံ့လောဟူ၍ စူးစမ်းဆင်ခြင်အပ်၏။ (တနည်း)
အတ္တာ ပရိဂ္ဂဟေတဗျော၊ မိမိ၏ ပမာဏကို သိအပ်၏။ ပရော၊ ပရိသတ်
တည်းဟူသော သူတပါးကို။ ပရိဂ္ဂဟေတဗျော၊ လူ့စီ ပရိသတ်ကိုသိစေ
ခြင်းငှာ တတ်နိုင်အံ့လော မတတ်နိုင်အံ့လောဟူ၍ စူးစမ်းဆင်ခြင်အပ်၏။
စောဒကော၊ စောဒကပုဂ္ဂိုလ်ကို။ ပရိဂ္ဂဟေတဗျော၊ စူးစမ်းဆင်ခြင်အပ်၏။
။ပ။ ဝုတ္တံ၊ စောဒက စုဒိတကတို့ ဆိုသော စကားကို။ အဟာပေန္တေန၊
မယုတ်စေသဖြင့်။ အဝုတ္တံ၊ မဆိုသောစကားကို။ ဝါ၊ မသက်သောဝတ္ထုကို။
အပကာသေန္တေန၊ မပြုသဖြင့်။ ဩတိဏ္ဏာနိ၊ သံဃာ့ဘောင်သို့သက်ကုန်
သော။ ပဒပျဉ္ဇနာနိ၊ ပုဒ်ဝါကျတို့ကို။ သာဓုကံ၊ ကောင်းစွာ။ ပရိဂ္ဂဟေ-
တော၊ ကောက်ယူ၍။ ပရော၊ ပရိသတ်တည်းဟူသော သူတပါးကို။
ပရိပုစ္ဆိတော၊ မေး၍။ ယထာပဋိညာယ၊ ဝန်ခံသောအလျောက်။ ကာရေ-
တဗျော၊ ဆုံးဖြတ်အပ်၏။ မန္တော၊ တောဝေမိန်းမောသော သူကို။ ဟာသေ-
တဗျော၊ ရှင်စေအပ်၏။ ဝါ၊ ချီးမြှောက်အပ်၏။ ဘိရူ၊ ကြောက်ရွံ့တတ်-

သော သူကို။ အသာသေတဗ္ဗော၊ နှစ်သိမ့်စေအပ်၏။ ဝါ၊ သက်သာရာရစေ
အပ်၏။ စဏ္ဍော၊ ကြမ်းတမ်းသောသူကို။ နိသေဇေတဗ္ဗော၊ တားမြစ်အပ်
၏။ ဝါ၊ မောင်းမဲ ခြိမ်းခြောက်အပ်၏။ အသုစိ၊ အာပတ်မှ မစင်ကြယ်
သော အလဇ္ဇီကို။ ဝိဘာဝေတဗ္ဗော၊ ထင်စွာပြုအပ်၏။ ဝါ၊ ပြု၍ အာပတ်
ကို ဒေသနာ ကြားစေအပ်၏။

ဥဇု၊ ကာယဝက် စသည်ကင်း၍ ဖြောင့်မတ်သော စိတ်နှလုံးရှိသူကို၊
မဒ္ဒဝေန၊ နူးညံ့သည်၏အဖြစ်ဖြင့်။ ဥပစရိတဗ္ဗော၊ ပြောဆိုအပ်၏။ ဝါ၊
ခေါ်ဝေါ်အပ်၏။ (ထည့်)ဆန္ဒာဂတိံ၊ ဆန္ဒာဂတိသို့။ နဂန္တဗ္ဗံ၊ မလိုက်အပ်။
။ပ။ ဓမ္မေသုစ၊ တို့၌လည်းကောင်း။ ပုဂ္ဂလေသုစ၊ တို့၌လည်းကောင်း။
မဇ္ဈတ္တေန၊ လျစ်လျူရှုသည်။ ဘဝိတဗ္ဗံ၊ ဖြစ်ရာ၏။ ဝေဠုပန၊ ဤသို့လျှင်။
အနုဝိဇ္ဇာမာနော၊ မေးစိစစ်သော။ အနုဝိဇ္ဇာကော၊ ဝိနည်းခိုရ်သည်။ သတ္ထု၊
မြတ်စွာဘုရား၏။ သာသနကရောစေဝ၊ သာသနာတော်ကို ပြုသည်
လည်း။ ဟောတိ၊ ၎င်း။ ဝိညုနံ၊ သိကြားလိမ္မာ ပညာရှိကုန်သော။ သဗြဟ္မ-
စာရိနံ၊ သီတင်းသုံးဘော်တို့သည်လည်း။ ပိယောစ၊ ချစ်အပ်သည်
လည်း။ ဝါ၊ ချစ်ရာသည်လည်း။ ဟောတိ၊ ၎င်း။ မနာပေါစ၊ နှစ်သက်အပ်
သည်လည်း။ ဝါ၊ နှစ်သက်ရာသည်လည်း။ ဟောတိ၊ ၎င်း။ ဂရုစ၊ အလေးပြု
အပ်သည်လည်း။ ဝါ၊ အလေးပြုရာသည်လည်း။ ဟောတိ၊ ၎င်း။ ဘာဝ-
နိယောစ၊ မေတ္တာဖြင့် ပွားစေအပ်သည်လည်း။ ဝါ၊ မေတ္တာဖြင့်ပွားရာ
သည်လည်း။ ဟောတိ၊ ၎င်း။

ဒိဃနိကာယ

မဟာဝဂ္ဂပါဠိတော်

မဟာပရိနိဗ္ဗာနသုတ်

ဓမ္မာဒါသဓမ္မပရိယာယနိဿယ

၁၅၈။ အာနန္ဒ၊ အာနန္ဒ၊ ယံ ယေနကာရဏေန၊ အကြင်အကြောင်း
ကြောင့်။ မနုဿဘူတော၊ လူဖြစ်၍ဖြစ်သော။ သတ္တော၊ သတ္တဝါသည်။
ကာလံကရေယျ၊ စုတေခြင်းကို ပြုရာ၏။ တေ၊ ထိုသို့ပြုခြင်းသည်။ အနစ္စ-
ရိယံ ခေါပန၊ အံ့ဩဘွယ်မရှိသည်သာလျှင်တည်း။

တသ္မိံ ဝေယဝ၊ ထိုလူဖြစ်သော သူသည်သာလျှင်။ ကာလကံတော၊
စုတေသည်ရှိသော်။ တထာဂတံ၊ ငါဘုရားသို့။ ဥပသကံမိတွာ၊ ချဉ်းကပ်
၍။ ဇောမတ္တံ၊ ထိုစုတေသေအကြောင်းကို။ ယံပုစ္ဆိဿထ၊ အကြင်ကြောင့်
မေးကုန်ရာ၏။ သော၊ ဤသို့မေးခြင်းသည်။ အာနန္ဒ၊ အာနန္ဒ၊ တထာ-
ဂတဿ၊ ငါဘုရား၏။ ဝိဟေသာ၊ ကိုယ်၏ပင်ပန်းခြင်းသည်။ ဟိယသ္မာ၊
အကြင်ကြောင့်။ ဟောတိ၊ ဖြစ်၏။ တသ္မာ၊ ထို့ကြောင့်။ အာနန္ဒ၊
အာနန္ဒ၊ ဣဟ၊ ဤငါဘုရားသာသနာတော်၌။ ယေန ဓမ္မာဒါသေန၊
အကြင်ကြေးမုံနှင့်တူသော ဝါရားနှင့်။ သမန္နာဂတော၊ ပြည့်စုံသော။
အရိယသာဝကော၊ အရိယာတပည့်သားသည်။ အာကမ်မာနော၊ အလိုရှိ
သည်ရှိသော်။ အဟံ၊ သည်။ ခိဏနိရယော၊ ကုန်ပြီးသော ငရဲရှိသည်။
အမှိ၊ ဖြစ်၏။ ခိဏတိရစ္ဆာနယောနိ၊ ကုန်ပြီးသော တိရစ္ဆာန်တို့၏ ခန္ဓာ
ကိုယ်ရှိသည်။ အမှိ၊ ၎င်း။ ခိဏပေတ္တိဝိသယော၊ ကုန်ပြီးသောပြိတ္တာတို့၏
ဖြစ်ရာရှိသည်။ အမှိ၊ ၎င်း။ ခိဏာပါယဒုဂ္ဂတိဝိနိပါတော၊ ကုန်ပြီးသော
အပါယ်လေးပါးဟုဆိုအပ်သော ဆင်းရဲတည်ရာ မကောင်းမှုကိုပြုတတ်
သော သူတို့၏ ကျရာရှိသည်။ အမှိ၊ ၎င်း။ အဟံ၊ သည်။ သောတာပန္နော၊

သည်။ အသို့၊ ၎င်း။ အဝိနိပါတဓမ္မော၊ အပါယ်သို့ကျတတ်သော သဘော
မရှိသည်။ အသို့၊ ၎င်း။ နိယတော၊ ကိန်းသေ မြဲသောအလားအလာ
ရှိသည်။ အသို့၊ ၎င်း။ သမ္မောဓိပရာယဏော၊ အထက်မဂ် သုံးပါးသာလျှင်
လားရောက်ရာရှိသည်။ အသို့၊ ၎င်း။ ဣတိ၊ ဤသို့။ အတ္တနာဝ၊ မိမိသည်
ပင်လျှင်။ အတ္တာနံ၊ မိမိကိုယ်ကို။ ဗျာကရေယျ၊ ပြောကြားပေရာ၏။
တံ ဓမ္မာဒါသံနာမ၊ ထိုကြေးမုံနှင့်တူသော။ ဓမ္မပရိယာယံ၊ တရားဒေသနာ
ကို။ ဒေသိယာမိ၊ ဟောပေအံ့။ ဣတိ၊ ဤသို့။ အဝေါစ၊ မိန့်တော်မူ၏။

၁၅၉။ အာနန္ဒ၊ အာနန္ဒာ။ ယေနဓမ္မာဒါသေန၊ နှင့်။ သမန္နာဂတော၊
သော။ အရိယသာဝကော၊ သည်း။ အာကင်္ခမာနေ၊ လော်။ အဟံ၊
သည်။ ခိဏနိမုယော၊ သည်။ အမှိ၊ ၎င်း။ ခိဏတိရစ္ဆာနယောနိ၊ သည်။
အမှိ၊ ၎င်း။ ခိဏပေတ္တဝိသယော၊ သည်။ အမှိ၊ ၎င်း။ ခိဏာပါယ ဒုဂ္ဂတိဝိနိ-
ပါတော၊ သည်။ အမှိ၊ ၎င်း။ သောတာပန္နော၊ သည်။ အသို့၊ ၎င်း။ အဝိနိ-
ပါတ ဓမ္မော၊ သည်။ အသို့၊ ၎င်း။ နိယတော၊ သည်။ အသို့၊ ၎င်း။ သမ္မော-
ဓိပရာယဏော၊ သည်။ အသို့၊ ၎င်း။ ဣတိ၊ သို့။ အတ္တနာဝ၊ ပင်လျှင်။
အတ္တာနံ၊ ကို။ ဗျာကရေယျ၊ ရာ၏။ ဓမ္မာဒါသော၊ ဓမ္မာဒါသမည်သော။
သောဓမ္မပရိယာယော၊ ထိုတရားဒေသနာသည်။ ကတမော၊ အဘယ်
နည်း။ (ဟူမကား)

အာနန္ဒ၊ အာနန္ဒာ။ ဣစ၊ ဤသာသနာတော်၌။ အရိယသာဝကော၊
သည်။ ဗုဒ္ဓော ၌။ အဝေစ္စပသာဒေန၊ (မြတ်စွာဘုရားကို ဉာဏ်ဖြင့်တွေ့
မြင်၍) တုန်လှုပ်ခြင်းမရှိသော ကြည်ညိုခြင်းနှင့်။ သမန္နာဂတော၊ သည်။
ဟောတိ၊ ၎င်း။ သောဘဂဝါ၊ ထိုသဗ္ဗညု၊ မြတ်စွာဘုရားသည်။ ဣတိပိ-
ဣမိနာ စ ကာရဏေန၊ ပူဇော်အထူးကို ခံတော်မူထိုက်သော ဤအကြောင်း
ကြောင့်လည်း။ အရဟံ၊ အရဟံမည်တော်မူပါပေ၏။ ဣတိပိ ဣမိနာ စ
ကာရဏေန၊ အလုံးစုံသောတရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော
ဤအကြောင်းကြောင့်လည်း။ သမ္မာသမ္ဗုဒ္ဓေါ၊ ... ဒွမည်တော်မူပါပေ၏။
ဣတိပိ... န၊ အသိဉာဏ်ဝိဇ္ဇာ အကုန်စရဏနှင့် ပြည့်စုံတော်မူသော
ဤအကြောင်းကြောင့်လည်း။ ဝိဇ္ဇာစရဏသမ္ပန္နော၊ ဒွမည်တော်မူပါပေ၏။

ဣတိပိ...န၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော ဤအကြောင်းကြောင့်လည်း။ သုဂတော၊ သုဂတ မည်တော်မူပါပေ၏။ ဣတိပိဣမိနာ စ ကာရဏေန၊ လောက ကို သိတော်မူသော ဤအကြောင်းကြောင့်လည်း။ လောကဓိဒ္ဓါ... ပါပေ၏။ ဣတိပိဣ... န၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော ဤအကြောင်းကြောင့်လည်း။ အနုတ္တရော ပုရိသဓမ္မသာရထိ၊ ... ထိ မည်တော်မူပါပေ၏။ ဣတိပိဣမိနာစ ကာရဏေန၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော ဤအကြောင်းကြောင့်လည်း။ သတ္ထဝဒေဝမနုဿာနံ၊ ... နံ မည်တော်မူပါပေ၏။ ဣတိပိဣမိနာ စ ကာရဏေန န၊ သစ္စာလေးပါးတရားတို့ကို သိစေတော်မူတတ်သော ဤအကြောင်းကြောင့်လည်း။ ဗုဒ္ဓေါ၊ဗုဒ္ဓ... ပေ၏။ ဣတိပိဣမိနာ စ ကာရဏေန၊ ဘုန်းတန်ခိုးကြီးတော်မူသော ဤအကြောင်းကြောင့်လည်း။ ဘဂဝါ၊ ဘဂဝါမည်တော်မူပါပေ၏။ ဣတိ၊ ဤသို့ပြည့်စုံ၏။

ဓမ္မေ၊ တရားတော်၌။ အဝေစ္စပသာဒေန၊ (တရားတော်ကို ဉာဏ်ဖြင့် တွေ့မြင်၍) တုန်လှုပ်ခြင်းမရှိသော ကြည်ညိုခြင်းနှင့်။ သမန္နာဂတော၊ သည်။ ဟောတိ၊ ၏။ ဘဂဝတော၊ မြတ်စွာဘုရားသည်။ ဓမ္မော၊ ဟောထားအပ်သောတရားတော်သည်။ သုက္ခာတော၊ ကောင်းစွာဟောကြားအပ်သောတရားတော်ပါပေတကား။ သန္တိဋ္ဌိကော၊ ကိုယ်တိုင်သိမြင်နိုင်သော တရားတော်ပါပေတကား။ အကာလိကော၊ အခါမလင့်အကျိုးမေးတတ်သော တရားတော်ပါပေတကား။ ဧဟိပဿိကော၊ လာလှည့် ရှုလှည့်ဟု ပြုထိုက်သောတရားတော်ပါပေတကား။ ဩပနေယျိကော၊ မိမိကိုယ်ထံ စိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတော်ပါပေတကား။ ပစ္စုတ္တံ ဝေဒိတဗ္ဗော ဝိညဟိ၊ ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်သော တရားတော်ပါပေတကား။ ဣတိ၊ ဤသို့ပြည့်စုံ၏။

သံဃော၊ သံဃာတော်၌။ အဝေစ္စပသာဒေန၊ (သံဃာတော်ကို ဉာဏ်ဖြင့် တွေ့မြင်၍) တုန်လှုပ်ခြင်းမရှိသော ကြည်ညိုခြင်းနှင့်။ သမန္နာဂတော၊ ပြည့်စုံသည်။ ဟောတိ၊ ၏။ ဘဂဝတော၊ ၏။ ဇာဝကသံဃော၊ တပည့်သား သံဃာသည်။ စုပ္ပုဒ္ဓိပန္နော၊ ကောင်းစွာအကျင့်ကို ကျင့်တတ်

ပါပေ၏။ ဥဇ္ဇပုဋိပဇ္ဇော၊ ဖြောင့်မတ်သောအကျင့်ကို ကျင့်တတ်ပါပေ၏။
 ဘဂဝတော၊ ၏။ သာဝကသံဃော၊ သည်။ ဉာယပုဋိပဇ္ဇော၊ မှန်သော
 အကျင့်ကို ကျင့်တတ်ပါပေ၏။ ဘဂဝတော၊ ၏။ သာဝကသံဃော၊
 သည်။ သာမိဓိပုဋိပဇ္ဇော၊ လောကုတ္တရာဗျာဓိ အားလျော်သော အကျင့်ကို
 ကျင့်တတ်ပါပေ၏။ စတ္တာရိ စတ္တာရော၊ သေးငယ်သောကုန်သော။ ပုရိသ-
 ယုဂါနိ ပုရိသယုဂါ၊ ပုဂ္ဂိုလ်အစုံဖြစ်ကုန်သော။ ယဒိဒံ ဧယ ဣမေ ပုရိသ-
 ပုဂ္ဂလော၊ အကြင်ပုရိသခေါ်ဆို ပုဂ္ဂိုလ်တို့သည်။ အဋ္ဌ၊ ရှစ်ယောက်တို့တည်း။
 ဘဂဝတော၊ ၏။ သေ သေသော သာဝကသံဃော၊ အစုံအားဖြင့်လေးစုံ
 ပုဂ္ဂိုလ်အားဖြင့် ရှစ်ပါး အရေအတွက်ရှိသော တပည့်သားသံဃာသည်။
 အာဟုနေဇယျာ၊ ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်
 တော်မူပါပေ၏။ ပါဟုနေဇယျာ၊ ဧည့်သည်အလို့ငှာ စီမံထားသော
 ဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်တော်မူပါပေ၏။ ဒက္ခိ-
 ဏေယျော၊ တမလွန်အတွက် ရည်မျှော်၍ လှူသောအလှူကို ခံတော်
 မူထိုက်ပါပေ၏။ အဉ္စလိကရဏိယော၊ လက်အုပ်ချီခြင်းကို ခံတော်မူထိုက်
 ပါပေ၏။ အနုတ္တရံပုညက္ခေတ္တံလောကဿ၊ သတ္တဝါအပေါင်း၏ ကောင်းမှု
 ပြုစုရန် အမြတ်ဆုံးလယ်မြေ ဖြစ်တော်မူပါပေ၏။ ဣတိ၊ ဤသို့ပြည့်စုံ၏။

အရိယကဇ္ဇေဟိ၊ အရိယာတို့သည် နှစ်သက်မြတ်နိုးအပ်ကုန်သော။
 အခဏ္ဍေဟိ၊ မကျိုးကုန်သော။ အစ္စ္စိဒ္ဒေဟိ၊ မပေါက်ကုန်သော။ အသ-
 ဗလေဟိ၊ မပြောက်ကုန်သော။ အ ကမ္မာသေဟိ၊ မကျားကုန်သော။
 ဘုဇိဿေဟိ၊ တဏှာ၏ကျွန်အဖြစ်မှ ကျွတ်လွတ်စေကုန်သော။ ဝိညု-
 ပသတ္ထေဟိ၊ ပညာရှိတို့ချီးမွမ်းအပ်ကုန်သော။ အပရာမဋ္ဌေဟိ၊ မှားယွင်း
 စွာ မသုံးသပ်အပ်ကုန်သော။ သမာဓိသံဝတ္တနိကေဟိ၊ သမာဓိကိုဖြစ်စေ
 တတ်ကုန်သော။ သီလေဟိ၊ သီလတို့နှင့်။ သမန္နာဂတော၊ သည်။ ဟောတိ၊ ၏။

အာနန္ဒ၊ န္ဒာ။ ယေနဓမ္မာဒါသန၊ နှင့်။ သမန္နာဂတော၊ သော။
အရိယသာဝကော၊ သည်။ အာကာခံမာနော၊ သော်။ အဟံ၊ သည်။
ခိဏနိရယော၊ သည်။ အဒ္ဓိ၊ န်။ ခိဏတိရစ္ဆာနယောနိ။ပ။သဗ္ဗောဓိ-
ပရာယဏော၊ သည်။ အသ္မိ၊ န်။ ဣတိ၊ သို့။ အတ္တနာဝ၊ ပင်လျှင်။
အတ္တာနံ၊ ကို။ ဗျာကဒရယျ၊ ခြောက်ကြားပေရာ၏။ (ပြေးကြားနိုင်ရာ၏)
ဓမ္မာဒါသော၊ မည်သော။ သော ဓမ္မပရိယာယော၊ ထိုတရားဒေသနာတော်
သည်။ အယံ၊ ဤသည်ပင်တည်း။ ဣတိ၊ ဤသို့။ အဝေါ၊ မိန့်တော်မူပြီ။

ဒိဃနိကာယ

မဂါဓိကဝဂ္ဂပါဠိတော်

ဒသုတ္တရသုတ် နိဿယ

(၈၅) အဘိညေယျာ၊ ထူးသောဉာဏ်ဖြင့် သိအပ်ကုန်သော။ ပဉ္စ
ဓမ္မာ၊ ငါးပါးသောတရားတို့သည်။ ကတမေ၊ အငယ်တို့နည်း။ ပဉ္စ၊
ငါးပါးကုန်သော။ ဝိမုတ္တာယတနာနိ၊ ကိလေသာမှ လွတ်ကြောင်းတရား
တို့တည်း။ အာဝုသော၊ တို့။ ဣဓ၊ ဤ။ ဘိက္ခုနော၊ ရဟန်းအား။ သတ္တာ၊
မြတ်စွာဘုရားသည်လည်းကောင်း။ အညတရော၊ တယောက်ယောက်
သော။ ဂရုဋ္ဌာနိယော၊ အလေးပြု ဆိုက်သော။ သဗြဟ္မစာရိဝါ၊ သီတင်း
သုံးဖော်သည်လည်းကောင်း။ ဓမ္မံ၊ ကို။ ဒေသေတိ၊ ဟောတော်မူ၏။

အာဝုသော၊ တို့။ ယသာယထာ၊ ဖြင့်။ ပ။ ဒေသေတိ၊ ဟောတော်
မူ၏။ တထာတထာ၊ ဖြင့်။ သော၊ ထိုရဟန်းသည်။ တသ္မိံ ဓမ္မေ၊ ဤ။
အတ္ထပ္ပဋိသံဝေဒိစဟောတိ၊ အနက်ကိုလည်းသိ၏။ ဓမ္မပ္ပဋိသံဝေဒိစဟောတိ၊
ပါဠိကိုလည်းသိ၏။ အတ္ထပ္ပဋိသံဝေဒိနော၊ အနက်ကိုလည်းသိသော။
ဓမ္မပ္ပဋိသံဝေဒိနော၊ ပါဠိကိုလည်းသိသော။ တဿ၊ ထိုရဟန်းအား။
ပါမောဇ္ဇံ၊ ဝမ်းမြောက်ခြင်းသည်။ ဇာယတိ၊ ဖြစ်၏။ ပမုဒိတဿ၊
ဝမ်းမြောက်သောရဟန်းအား။ ပီတိံ၊ နှစ်သိမ့်ခြင်း ပီတိသည်။ ဇာယတိ၊
ဖြစ်၏။ ပီတိမနဿ၊ နှစ်သိမ့်သောစိတ်ရှိသောရဟန်း၏။ ကာယော၊ နာမ်ရုပ်
အပေါင်းသည်။ ပဿမ္ဘတံ၊ ငြိမ်း၏။ ပဿဒ္ဒကာယော၊ ငြိမ်းချမ်းခြင်း
ရှိသောရဟန်းသည်။ သုခံ၊ ချမ်းသာကို။ ဝေဒေတိ၊ ခံစား၏။ (ရ၏)
သုခိနော၊ ချမ်းသာသောရဟန်း၏။ စိတ္တံ၊ စိတ်သည်။ သမာဓိယတိ၊
တည်ကြည်၏။ ဣဒံ၊ ဤကား။ ပဌမံ၊ ရှေးဦးစွာသော။ ဝိမုတ္တာယတနံ၊
ကိလေသာမှ လွတ်ခြင်းအကြောင်းတည်း။

အာဝုသော၊ တို့။ ပုန စ ပရံ၊ တဖန်ထို့ပြင်လည်း။ ဘိက္ခုနော၊ အား။
သတ္တာ၊ မြတ်စွာဘုရားသည်လည်းကောင်း။ အညတဇော၊ သော။
ဂရုဋ္ဌာနိဇော၊ သော။ သဗြဟ္မစာရီဝါ၊ သည်လည်းကောင်း။ ဓမ္မံ၊ ကို။
နဟေဝဒေသေတိ၊ မဟော။ အပိ စ ခေါ၊ အမှန်စင်စစ်သော်ကား။
ယထာသုတံ၊ ကြားဖူးသည့်အတိုင်း။ ယထာပရိယတ္တံ၊ သင်ဖူးသည့်အတိုင်း။
ဓမ္မံ၊ ကို။ ဝိတ္တာရေန၊ အားဖြင့်။ ပရေသံ၊ တို့အား။ ဒေသေတိ၊ ဟော၏။

အာဝုသော၊ တို့။ ယထာယထာ၊ အားဖြင့်။ ဘိက္ခု၊ သည်။ ပ။ ဒေ-
သေတိ၊ ဟော၏။ တထာတထာ၊ အားဖြင့်။ သော၊ ထိုရဟန်း
သည်။ တသ္မိံ ဓမ္မေ ဌံ။ အတ္ထပဋိသံဝေဒိစဟောတိ၊ အနက်ကိုလည်း
သိ၏။ ဓမ္မပဋိသံဝေဒိစဟောတိ၊ ပါဠိကိုလည်းသိ၏။ အတ္ထပဋိ
သံဝေဒိနော၊ အနက်ကိုလည်းသိသော။ ဓမ္မပဋိသံဝေဒိနော စ၊ ပါဠိ
ကိုလည်းသိသော။ တဿ၊ အား။ ပါမေဇ္ဇံ၊ သည်။ ဇေယတိ၊ ၏။
ပမုဒိတဿ၊ အား။ ပီတိ၊ သည်။ ဇာယတိ၊ ၏။ ပီတိမနဿ၊ သော။
ကာယော၊ သည်။ ပဿမ္ဘတိ၊ ၏။ ပဿဒ္ဒကာယော၊ သည်။ သုခံ၊ ကို။
ဝေဒေတိ၊ ၏။ သုခိနော၊ အား။ စိတ္တံ၊ သည်။ သမာဓိယတိ၊ ၏။ ဣဒံ၊
ကား။ ဒုတိယံ၊ နှစ်ခုမြောက်သော။ ဝိမုတ္တာယတနံ၊ ကိလေသာမှ
လွတ်မြောက်ခြင်းအကြောင်းတည်း။

အာဝုသော၊ တို့။ ပုန စ ပရံ၊ တဖန်ထို့ပြင်လည်း။ ဘိက္ခုနော၊
အား။ သတ္တာ၊ သည်လည်းကောင်း။ အညတဇော၊ သော။ ဂရုဋ္ဌာ-
နိဇော၊ သော။ သဗြဟ္မစာရီဝါ၊ သည်လည်းကောင်း။ ဓမ္မံ၊ ကို။ နဟေဝ-
ခေါ ဒေသေတိ၊ မဟောသည်သာလျှင်တည်း။ ယထာသုတံ၊... အတိုင်း။
ယထာပရိယတ္တံ၊... အတိုင်း။ ဓမ္မံ၊ ကို။ ဝိတ္တာရေန၊ အားဖြင့်။ ပရေသံ၊
တို့အား။ နာပိဒေသေတိ၊ ဟောလည်းမဟော။

အပိ စ ခေါ၊ ...သော်ကား။ ယထာသုတံ၊ အတိုင်း။ ယထာပရိယတ္တံ၊
အတိုင်း။ ဓမ္မံ၊ ကို။ ဝိတ္တာရေန၊ အားဖြင့်။ သဇ္ဈာယံ၊ သရဇ္ဈာယံ
ခြင်းကို။ ကဏ္ဍေတိ၊ ပြု၏။

အာဝုဿော၊ တို့။ ယထာယထာ၊ အားဖြင့်။ ဘိက္ခု၊ သည်။
 ယထာသုတံ၊ အတိုင်း။ ယထာပရိယတ္တံ၊ အတိုင်း။ ဓမ္မံ၊ ကို။
 ဝိတ္တာရေန၊ အားဖြင့်။ သဇ္ဈာယံ၊ ကို။ ကဓောတိ၊ ဤ။ ဝထာထထာ၊
 အားဖြင့်။ သော၊ သည်။ တသ္မိံ ဓမ္မေ၊ ဤ။ အတ္ထပဋိသံဝေဒိစဟောတိ၊
 အနက်ကိုလည်းသိ၏။ ဓမ္မပဋိသံဝေဒိစဟောတိ၊ ပါဠိကိုလည်းသိ၏။
 အတ္ထပဋိသံဝေဒိနော၊ သော။ ဓမ္မပဋိသံဝေဒိနော၊ သော။ တဿ၊ အား။
 ပါမေဇ္ဇံ၊ သည်။ ဇာယတိ၊ ဤ။ ပမုဒိတဿ၊ အား။ ပီတိ၊ သည်။ ဇာယတိ၊
 ဤ။ ပီတိမနဿ၊ အား။ ကာယော၊ သည်။ ပဿမ္ဘတိ၊ ဤ။ ပဿဒ္ဒကာယော၊
 သည်။ သုခံ၊ ကို။ ဝေဒေတိ၊ ဤ။ သုခိနော၊ အား။ စိတ္တံ၊ သည်။ သမာဓိ-
 ယတိ၊ ဤ။ ဣဒံ၊ ကား။ တတိယံ၊ သုံးခုမြောက်သော။ ဝိမုတ္တာယတနံ၊ တည်း။

အာဝုဿော၊ တို့။ ပုန စ ပရံ၊ တဖန်ထို့ပြင်လည်း...။ ပ။ သဇ္ဈာယမ္ပိ၊
 ကိုလည်း။ နကဓောတိ၊ မပြု။ အပိစခေါ၊...သော်ကား။...။ ပ။...။ ဓမ္မံ၊ ကို။
 စေတသော၊ စိတ်ဖြင့်။ အနုဝိတက္ကေတိ၊ အဖန်ဖန် ကြံ၏။ အနုဝိစာရေတိ၊
 အဖန်ဖန်သုံးသပ်၏။ မနသော၊ ဖြင့်။ အနုပေက္ခတိ၊ အဖန်ဖန်ရှု၏။ (လွယ်ပြီ)
 စတုတ္ထံ၊ လေးခုမြောက်သော။ ဝိမုတ္တာယတနံ၊...တည်း။

အာဝုဿော။ တို့။ ပုန စ ပရံ...။ ပ။...။ အပိစခေါ၊...။ သော်ကား။ အဿ၊
 ထိုရဟန်းသည်။ အညကရံ၊ တပါးပါးသော၊ သမာဓိနိမိတ္တံ၊ ကို။ သုဂ္ဂဟိတံ၊
 ကောင်းစွာသင်ယူအပ်သည်။ ဟောတိ၊ ဤ။ သုမနသိကတံ၊ ကောင်းစွာ
 နှလုံးသွင်းအပ်၏။ သူပဓာရိတံ၊ ကောင်းစွာ မှတ်အပ်၏။ ပညာယ၊ ဖြင့်။
 သပ္ပုဋ္ဌိဝိဒ္ဓံ၊ ကောင်းစွာသိအပ်၏။

အာဝုဿော၊ တို့။ ဘိက္ခုနော၊ သည်။ ယထာယထာ၊ အားဖြင့်။
 အညကရံ၊...။ ပ။ ...။ သမာဓိယတိ၊ တည်ကြည်၏။ ဣဒံ၊ ကား။ ပဉ္စမံ၊
 ငါးခု (ငါးကြိမ်) မြောက်သော။ ဝိမုတ္တာယတနံ၊...တည်း။

ဣပေပဉ္စမော၊ တို့ကို။ အဘိဓညယျာ၊ ထူးသောဉာဏ်ဖြင့် သိအပ်
 ကုန်၏။

မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော်

ဩပဗ္ဗဝဂ်

ဝဗ္ဗိကသုတ် နိဿယ

မေ သည်။ ဧဝံ သို့။ သုတံ၊ ကြားနာခဲ့ရပါသည်။ ကေသမယံ။ အခါတပါး၌။ ဘဂဝါ၊ သည်။ သာဝတ္ထိယံ၊ ၌။ အနာထပိဏ္ဍိကဿ၊ ... သဌေး၏။ အာရာမေ၊ အာရာမ် (အရံ) ဖြစ်သော။ ဇေတဝနေ၊ ဇေတဝန်၊ ကျောင်း၌။ ဝိဟရတိ၊ သီတင်းသုံးတော်မူ၏။ တေန ခေါ် ဗုဒ္ဓ သမယေန၊ ၌။ အာယသ္မာကုမာရကဿပေါ၊ သည်။ အန္ဓဝနေ၊ အန္ဓဝန်တော၌။ ဝိဟရတိ၊ နေလေ၏။ အထခေါ၊ ၌။ အညတရာ၊ တယောက်သော။ ဒေဝတာ၊ နတ်သားသည်။ အဘိက္ကန္တာယ၊ ညည့်ဦးယံ လွန်ပြီးသော။ ရတ္တိယာ၊ သန်းခေါင်အခါ၌။ အဘိက္ကန္တဝဏ္ဏာ၊ တင့်တယ်သောအရေအဆင်းရှိသည် ဖြစ်၍။ ကေဝလကပ္ပံအန္ဓဝနံ၊ အန္ဓဝန်တောပတ်ဝန်းကျင်ကို။ ဩဘာသေ၊ တွာ၊ အရောင်ဖြန့်ကျင်း ထွန်းလင်းစေလျက်။ ယေန၊ ၌။ အာယသ္မာ၊ ကုမာရကဿပေါ၊ သည်။ အတ္ထံ၊ ရှိ၏။ တေန၊ သို့။ ဥပသင်္ကမိ၊ ချဉ်းကပ်လေ၏။ ဥပသင်္ကမိတွာ၊ ပြီး၍။ ကေမန္တံ၊ တခုသော အရပ်၌။ အဋ္ဌာသိ၊ ရပ်တည်၏။ ကေမန္တံ၊ ၌။ ဌိတာ၊ ရပ်တည်သော။ သာဒေဝတာ၊ သည်။ အာယသ္မန္တံ ကုမာရကဿပံ၊ ကို။ ဧဝံ၊ ဤလျှောက်ထားဖွယ်ကို။ အဝေါ၊ လျှောက်၏။

ဘိက္ခု၊ ဘိက္ခု၊ ရဟန်း၊ ရဟန်း။ အယံဝဗ္ဗိကော၊ ဤတောင်ပိုသည်။ ရတ္တိံ၊ ၌။ ဓူမာယတိ၊ အခိုးလွှတ်၏။ ဒိဝါ၊ နေ၌။ ပဇ္ဇေတိ၊ တောက်ပ၏။ ပြာဟ္မဏော၊ ပုဏ္ဏားသည်။ 'သုမေဓ၊ ပညာရှိ။ သတ္ထံ၊ ဓားလက်နက်ကို။ အာဒါယ၊ ယူ၍။ အဘိက္ခဏ၊ တူးလော့'။ ဣတိဧဝံ၊ ဤသို့။ အာဟ၊ ဆို၏။

သုမေဓော ပညာရှိသည်။ သတ္တံ၊ ကို။ အာဒါယ၊ ရှိ။ အဘိက္ခဏန္တော၊
 တူးသည်ရှိသော်။ လင်္ဂိ၊ တံခါးကျည် မင်းတုပ်ကို။ အဒ္ဓဿ၊ တွေ၏။
 ဘဒန္တော၊ အိုအရှင်။ လင်္ဂိ၊ တံခါးကျည် မင်းတုပ်ပါတည်း။ ဣတိ၊
 ဤသို့ပြော၏။ ပြာဟ္မဏော၊ သည်။ သုမေဓ၊ ရှိ။ လင်္ဂိ၊ ကို။ ဥက္ခိပ၊
 ဖယ်ပစ်လော့။ သတ္တံ၊ ကို။ အာဒါယ၊ ရှိ။ အဘိက္ခဏ၊ ဆက်သာ တူး
 လော့။ ဣတိဝေ၊ သို့။ အာဟ၊ ၏။ သုမေဓော၊ သည်။ သတ္တံ၊ ကို။ အာ-
 ဒါယ၊ ရှိ။ အဘိက္ခဏန္တော၊ ဆက်၍ တူးသည်ရှိသော်။ ဥဒ္ဓုမာယိကံ၊
 ဖားကို။ အဒ္ဓဿ၊ တွေမြင်၏။ ဘဒန္တော၊ ဆရာအရှင်။ ဥဒ္ဓုမာယိကာ၊
 ဖားပါတည်း။ ဣတိ၊ ဤသို့ပြော၏။ ပြာဟ္မဏော၊ ပုဏ္ဏားသည်။ သုမေဓ၊
 ရှိ။ ဥဒ္ဓုမာယိကံ၊ ဖားကို။ ဥက္ခိပ၊ ဖယ်ပစ်လော့။ သတ္တံ၊ ဓားလက်နက်
 ကို။ အာဒါယ၊ ရှိ။ အဘိက္ခဏ၊ ဆက်သာတူးလော့။ ဣတိဝေ၊ အာဟ၊ ၏။

သုမေဓော သည်။ သတ္တံ၊ ကို။ အာဒါယ၊ ရှိ။ အဘိက္ခဏန္တော၊
 သော်။ ဒွိဓာပထံ၊ လမ်းနှစ်ခုကို။ အဒ္ဓဿ၊ ၏။ ဘဒန္တော၊ အရှင်။
 ဒွိဓာပထော၊ လမ်းနှစ်ခုပါတည်း။ ဣတိ၊ ဤသို့ ပြောသည်ရှိသော်။
 ပြာဟ္မဏော၊ ပုဏ္ဏားသည်။ သုမေဓ၊ ရှိ။ ဒွိဓာပထံ၊ ကို။ ဥက္ခိပ၊
 ဖယ်ပစ်ရှင်းလင်းလော့။ သတ္တံ၊ ကို။ အာဒါယ၊ ရှိ။ အဘိက္ခဏ၊ အဆင့်
 ဆင့်တူးလော့။ ဣတိဝေ၊ အာဟ၊ ၏။ သုမေဓော၊ သည်။ သတ္တံ၊ ကို။
 အာဒါယ၊ ရှိ။ အဘိက္ခဏန္တော၊ သော်။ စင်္ဂဝါရံ၊ ဆပ်ပြာရေစင်ကို။
 အဒ္ဓဿ၊ ၏။ ဘဒန္တော၊ အိုအရှင်။ စင်္ဂဝါရော၊ တည်း။ ဣတိ၊ ၏။
 ပြာဟ္မဏော၊ သည်။ စင်္ဂဝါရံ၊ ကို။ ဥက္ခိပ၊ လော့။ သုမေဓ၊ ရှိ။ သတ္တံ၊
 အာဒါယ အဘိက္ခဏ၊ လော့။ ဣတိဝေ၊ အာဟ၊ ၏။ သုမေဓော သတ္တံ၊
 အာဒါယ၊ အဘိက္ခဏန္တော၊ သော်။ ကုမ္ပံ၊ လိပ်ကို။ အဒ္ဓဿ၊ ၏။
 ဘဒန္တော၊ ရှင်။ ကုမ္ပော၊ လိပ်ပါတည်း။ ဣတိ၊ ၏။ ပြာဟ္မဏော၊ သည်။
 သုမေဓ၊ ရှိ။ ကုမ္ပံ၊ ကို။ ဥက္ခိပ၊ လော့။ သုမေဓ၊ သတ္တံ၊ အာဒါယ၊ အဘိက္ခဏ၊
 ဣတိဝေ၊ အာဟ၊ ၏။ သုမေဓော သတ္တံ၊ အာဒါယ အဘိက္ခဏန္တော၊
 သော်။ အသိသုနံ၊ သန်လျက်နှင့် စဉ်းနှီးတုံးကို။ အဒ္ဓဿ၊ ၏။ ဘဒန္တော၊
 အရှင်။ အသိသုနာ၊ သန်လျက်နှင့် စဉ်းနှီးတုံးပါတည်း။ ဣတိ၊ ဤသို့

ပြော၏။ ပြာဟ္မဏော၊ သုမေဓ၊ ရှိ။ အသိ သုနံ၊ ကို။ ဥက္ခိပ၊ ဖပိ ရှား
 လော့။ သုမေဓ သတ္တံ အာဒါယ အဘိက္ခဏ ဣတိ ဝေံ အာဟ၊ သုမေဓ
 သတ္တံ အာဒါယ အဘိက္ခဏန္တော၊ သေဝံ။ မံသပေသိံ၊ သားတစ်ကို။ အဒ္ဓသ၊
 တွေ့မြင်၏။ ဘဒန္တေ၊ ရှင်။ မံသပေသိံ၊ ပါတည်း။ ဣတိ၊ ၏။ ပြာဟ္မဏော၊
 သုမေဓ၊ မံသပေသိံ၊ ကို။ ဥက္ခိပ၊ လော့။ ...။ ပ။ ...။ နာဂံ၊ နဂါးကို။
 အဒ္ဓသ၊ တွေ့မြင်၏။ ဘဒန္တေ၊ အိုအရှင်။ နာဂေါ၊ နဂါးပါတည်း။ ဣတိ၊
 ဤသို့ ပြောသည်ရှိသော်။ ပြာဟ္မဏော၊ သည်။ နာဂေါ၊ နဂါးသည်။
 တိဋ္ဌတု၊ တည်ရှိပစေ။ နာဂံ၊ နဂါးကို။ မာဿဇေသိံ၊ မထိခိုက်လင့်။ နာဂဿ၊
 အား။ နမေ၊ ရှိခိုးခြင်းကို။ ကရောဟိံ၊ ပြုလော့။ ဣတိဝေံ၊ အာဟ၊ ၏။

ဘိက္ခု၊ ရဟန်း။ တံ၊ သည်။ ဣမေပဉ္စေ၊ ဤပြုဿနာတို့ကို။ ဘဂဝန္တံ၊
 သို့။ ဥပသင်္ကမိတော၊ ရှိ။ ပုစ္ဆေယျာသိံ၊ မေးလေလော့။ ယထာ၊ အားဖြင့်။
 ဘော၊ အား။ ဘဂဝါ၊ သည်။ ဗျာကရောတိ၊ ဖြေဆို၏။ တထာ၊ အားဖြင့်။
 နံ၊ ထိုအနက်ကို။ ဓာယေယျာသိံ၊ မှတ်လေလော့။

ဘိက္ခု၊ ရဟန်း။ ဣတောဝါပန၊ ဤအကျွန်ုပ်၏အထံမှ။ သုတောတိ၊
 ကြားပြီးဟူ၍။ ယော၊ သည်။ ဣမေသံပဉ္စာနံ၊ ဤပြုဿနာတို့ကို။ ဝေယျာ
 ကရဏေန၊ ဖြေဆိုခြင်းဖြင့်။ စိတ္တံ၊ စိတ်သည်။ အာရာဓေယျ၊ နှစ်သက်ရာ
 ၏။ (ဝါ၊ ကျေနပ်လောက်ရာ၏) တထာဂတေနဝါ၊ ကိုလည်းကောင်း။
 တထာဂတသာဝကေနဝါ၊ ကိုလည်းကောင်း။ အညတြ၊ ကြည့်၍။ သဒေဝ-
 ကေ၊ အောက်နတ်ပြည်နှင့်တကွသော။ သမာရကေ၊ အထက်မာရ်နတ်ပြည်
 နှင့်တကွသော။ သဗြဟ္မကေ၊ ရူပါဝစဗြဟ္မာ့ပြည်နှင့်တကွသော။ လောကေ၊
 သြကာသလောက၌။ သဿမဏဗြာဟ္မဏိယ၊ သမဏဗြာဟ္မဏနှင့်တကွ
 သော။ သဒေဝမနုဿာယ၊ သမ္မုတိနတ်ဟုဆို နပ်သောမင်းကြွင်းသောလူနှင့်
 တကွသော။ ပဇာယ၊ သတ္တလောက၌။ တံ၊ သို့ (စိတ်ကျေနပ်လောက်အောင်)
 ပြုဿနာ ဖြေဆိုနိုင်မည့်သူကို။ အဟံ၊ အကျွန်ုပ်သည်။ နပဿာမိ၊ မမြင်ပါ။
 သာဒေဝ ဘာ၊ ထိုနတ်သားသည်။ ဣဒံ၊ ဤစကားကို။ အဝေါဇ၊
 လျှောက်၏။ ဣဒံ၊ ကို။ ဝဘ္ဘာ၊ လျှောက်ပြီးနောက်။ တတ္ထေဝ၊ ထိုအရပ်၌
 ပင်လျှင်။ အန္တရခာယိ၊ ကွယ်ပျောက်၏။

အထခေါ၊ ဌ။ အာယသ္မာကုမာရကဿပေါ၊ သည။ တဿာရတ္ထိယာ၊
၏။ အစုယေန၊ လွန်သဖြင့် ဝါ၊ လွန်သောအခါဝယ်။ ယေန၊ ဌ။ ဘဂဝါ၊
သည။ (အတ္ထိ၊ ရှိ၏၊) တေန၊ သို့။ ဥပသင်္ကမိ၊ ၏။ ဥပသင်္ကမိတော...။ပ။...
တေ၊ ကို။ အဝေါစ၊ လျှောက်၏။ ဘန္တေ၊...ဘုရား။ ဣမံရတ္ထိံ၊ ဌ။ ...။ပ။...
မံ၊ တပည့်ဘော် ကို။ တေ၊ ကို။ အဝေါစ၊ လျှောက်၏။

ဘိက္ခု၊ ဘိက္ခု၊ ရဟန်း၊ ရဟန်း။ (ဝစနာသင်္ကာရ) အသံဝမ္ဗိကော၊
ဤတောင်ပို့သည်။ ရတ္ထိံ၊ ဌ။ ဓူမာယတိ၊ အခိုးလွတ်၏။ ...။ပ။...
တတ္ထေဝ၊ ထိုအရပ်၌။ အန္တရဓာယိ၊ ကွယ်ခဲ့ပါ၏။

ဘန္တေ၊ ရှင်တော်မြတ်ဘုရား။ ဝမ္ဗိကော၊ တောင်ပို့သည်။ (ဝါ၊ တောင်ပို့
ဟူသည်)ကောနုခေါ၊ အဘယ်ပါနည်း။ ရတ္ထိံ၊ ညဉ့်၌။ ဓူမာယနာ၊ အခိုး
လွတ်ခြင်းဟူသည်။ ကာ၊ အဘယ်ပါနည်း။ ဒိဝါ၊ ဌ။ ပဇ္ဇေလနာ၊ တောက်ပ
ခြင်းဟူသည်။ ကာ၊ နည်း။ ပြာဟ္မဏော၊ ဟူသည်။ ကော၊ နည်း။ သုမေဓော၊
ဟူသည်။ ကော၊ နည်း။ သတ္ထိံ၊ ဟူသည်။ ကံ၊ နည်း။ အဘိက္ခဏံ၊ အဆင့်
ဆင့်တူးခြင်းဟူသည်။ ကိံ၊ နည်း။ လင်္ဂိ၊ တံခါးကျည်မင်းတုပ်ဟူသည်။
ကာ၊ နည်း။ ဥဒ္ဓုမာယိကာ၊ ဖားဟူသည်။ ကာ၊ နည်း။ ဒွိခာပထော၊
ဟူသည်။ ကော၊ နည်း။ စင်္ဂဝါရံ၊ ဆပ်ပြာရေစစ်ဟူသည်။ ကိံ၊ နည်း။
ကုမ္မော၊ လိပ်ဟူသည်။ ကော၊ နည်း။ အသိဿနာ၊ သန်လျက်နှင့် စဉ်းနှိုးတုံး
ဟူသည်။ ကာ၊ နည်း။ မံသပေသိ၊ သားတစ်ဟူသည်။ ကာ၊ နည်း။ နာဂေါ၊
ဟူသည်။ ကော၊ နည်း။ ဣတိ၊ ဤသို့လျှောက်၏။

ဘိက္ခု၊ ရဟန်း။ ဝမ္ဗိကောတိ တေ၊ တောင်ပို့ဟူသော ဤအမည်သည်။
မာတာပေတ္တိကသမ္ဘဝဿ၊ အမိ အဖတို့၏ သက်သွေးကြောင့်ဖြစ်သော။
ဩဒနကုမ္မာသု၊ စယဿ၊ ထမင်း မုယောမုန့်တို့ကြောင့် ကြီးပွားသော။
အနိစ္စု၊ ဣဒန ပရိမဒ္ဓန ဘေဒန ဝိဒ္ဓိသန ဓမ္မဿ၊ မမြဲခြင်း ပွတ်သပ်ပေးရ
ခြင်း ဆုပ်နယ်ပေးရခြင်း ပြိုကွဲခြင်း ပျက်စီးခြင်း သဘောရှိသော။
ဓာတုမဟာဘူတိကဿ၊ မဟာဘုတ်လေးပါးတို့ကြောင့်ဖြစ်သော။ ဣမဿ
ကာယဿ၊ ၏။ အခိဝစနံ၊ အမည်တည်း။ (၁)

ဘိက္ခု၊ ရဟန်း။ ဒိဝါ၊ နေ၌။ ကမ္မန္တေ၊ ပြုအပ်သောအမှုတို့ကို။
အာရဗ္ဗ၊ အာရုံပြု၍။ ယံ အနုဝိတက္ကေတံ၊ အကြင်အဖန်ဖန်ကြံစည်၏။
ယံ အနုဝိစာရေတံ၊ အကြင်အဖန်ဖန်စဉ်းစား၏။ အယံ၊ ဤကြံစည်
စဉ်းစားခြင်းသည်။ ရတ္တိံ၊ ည၌။ ဓမ္မာယနာ၊ အခိုးလွတ်ခြင်းတည်း။
(၂)

ဘိက္ခု၊ ရဟန်း။ ရတ္တိံ အနုဝိတက္ကေတုာ၊ ည၌ကြံစည်ပြီး၍။ ရတ္တိံ
အနုဝိစာရေတုာ၊ ည၌ စဉ်းစားပြီး၍။ ဒိဝါ၊ နေ၌။ ကာယေန၊ ကိုယ်ဖြင့်။
ဝါစာယ၊ နှုတ်အားဖြင့်။ မနသ၊ စိတ်အားဖြင့်။ ယံပယောဇေတံ၊ အကြင်
အားထုတ်၏။ အယံ၊ ဤအားထုတ်ခြင်းသည်။ ဒိဝါ၊ နေ၌။ ပဇ္ဇလနာ၊
တောက်ပခြင်းတည်း။
(၃)

ဘိက္ခု၊ ရဟန်း။ ဗြာဟ္မဇောတိတေံ၊ ပုဏ္ဏားဟူသော ဤအမည်သည်။
အရဟတေ၊ ကံလေသာရန်သူကို (ပယ်)သတ်ပြီးသော။ သမ္မာသမ္ဗုဒ္ဓဿ၊
(တရားအားလုံးကို)အလိုလို ကိုယ်တိုင်မှန်စွာ သိတော်မူသော။ တထာ-
ဂတဿ၊ မြတ်စွာဘုရား၏။ အဓိဝစနံ၊ အမည်တည်း။
(၄)

ဘိက္ခု၊ ရဟန်း။ သုမေဓောတိတေံ၊ ပညာရှိဟူသောဤအမည်သည်။
သေက္ခဿ၊ ကျင့်ဆဲ 'သေက္ခ'ဖြစ်သော။ ဘိက္ခုဿ၊ ၎င်း။ အဓိဝစနံ၊ တည်း။
(၅)

ဘိက္ခု၊ ရဟန်း။ သတ္တန္တိတေံ၊ သည်။ အရိယာယ၊ အရိယာဖြစ်သော။
ပညာယ၊ မဂ်ပညာ၏။ အဓိဝစနံ၊ တည်း။
(၆)

ဘိက္ခု၊ ရဟန်း။ အဘိက္ခဏန္တိတေံ၊ အဆင့်ဆင့်တူးခြင်းပူသော
ဤအမည်သည်။ ငရိယာရမ္ဘဿ၊ လုံ့လအားထုတ်ခြင်း၏။ အဓိဝစနံ၊
အမည်တည်း။
(၇)

ဘိက္ခု၊ ရဟန်း။ လင်္ဂီတိတေံ၊ တံခါးကျည်မင်းတုပ်...သည်။ အဝိဇ္ဇာယ၊
မသိမှု "မောဟ"၏။ အဓိဝစနံ၊ တည်း။ လင်္ဂီ၊ တံခါးကျည်မင်းတုပ်ကို။
ဥက္ခိပ၊ ဖယ်ပစ်လော့။ အဝိဇ္ဇံ၊ ကို။ ပဇဟ၊ ပယ်စွန့်လော့။ အဘိက္ခဏ

သုမေဓ သတ္တံ အာဒါယာတိ၊ အဘိက္ခဏသုမေဓ သတ္တံအာဒါယ ဟူသော။
အယံ၊ ဤဝါကျသည်။ တေဿ၊ ဤပြဿနာ၏။ အတ္ထော၊ အနက်
အဓိပ္ပာယ်တည်း။ (၈)

ဘိက္ခု၊ ရဟန်း။ ဥဒ္ဓုမာယိကာတိ ခေါ် တေ၊ 'ဖား'ဟူသော ဤ
အမည်သည်ကား။ ကောဓူပါယာသဿ၊ အားကြီးသော အမျက်ထွက်ခြင်း
၏။ အဓိဝစနံ၊ တည်း။ ဥဒ္ဓုမာယိကံ၊ ဖားကို။ ဥက္ခိပ၊ ဖယ်ပစ်လော့။
ကောဓူပါယာသံ၊ အားကြီးသောအမျက်ထွက်ခြင်းကို။ ပဇဟ၊ ပယ်စွန့်
လော့။ အဘိက္ခဏသုမေဓသတ္တံအာဒါယာတိ အယံ...အာဒါယဟူသော
ဤဝါကျသည်။တေဿ၊ ဤပြဿနာ၏။အတ္ထော၊ အနက်အဓိပ္ပာယ်တည်း။
(၉)

ဘိက္ခု၊ ရဟန်း။ ဒွိဓာပထောတိ တေ၊ 'လမ်းနှစ်ခု'ဟူသော...သည်။
ဝိစိကိစ္ဆာယ၊ တွေးတောယုံမှားခြင်း၏။ အဓိဝစနံ၊ တည်း။ ဒွိဓာပထံ၊
ကို။ ဥက္ခိပ၊ လော့။ ဝိစိကိစ္ဆံ၊ ကို။ ပဇဟ၊ လော့။ အဘိက္ခဏ သုမေဓ
။ပ။ အတ္ထော၊ တည်း။ (၁၀)

ဘိက္ခု၊ ရဟန်း။ စင်္ဂဝါရန္တိတေ၊ ဆပ်ပြာရေစစ်ဟူသော ဤအမည်
သည်။ ပဉ္စန္ဒံ၊ ငါးမျိုးကုန်သော။ နိဝရဏာနံ၊ ပိတ်ပင်ခြင်း 'နိဝရဏ'
တရားတို့၏။ အဓိဝစနံ၊ တည်း။ သေယျထိဒံ၊ ငါးမျိုးတို့ ဟူသည်
အဘယ်နည်း။ ကာမစ္ဆန္ဒနိဝရဏဿ၊ ကာမ၌ လိုချင်ခြင်းဟူသော အပိတ်
အပင်၏။ အဓိဝစနံ၊ တည်း။ ဗျာပါဒနိဝရဏဿ၊ ပျက်စီးစေလိုမှု
ဟူသော အပိတ်အပင်၏။ အဓိဝစနံ၊ တည်း။ ထိနမိဒ္ဓနိဝရဏဿ၊ ထိုင်း
မှိုင်းခြင်းဟူသော အပိတ်အပင်၏။ အဓိဝစနံ၊ တည်း။ ဥဒ္ဓစ္စ ကုက္ကုစ္စ
နိဝရဏဿ၊ ပျံလွင့်ခြင်း နောင်တရခြင်း ဟူသော အပိတ်အပင်၏။
အဓိဝစနံ၊ တည်း။ ဝိစိကိစ္ဆာနိဝရဏဿ၊ တွေးတောယုံမှားခြင်းဟူသော
အပိတ်အပင်၏။ အဓိဝစနံ၊ အမည်တည်း။ စင်္ဂဝါရံ၊ ကို။ ဥက္ခိပ၊ လော့။
ပဉ္စနိဝရဏေ၊ တို့ကို။ ပဇဟ၊ လော့။ အဘိက္ခဏ... ။ပ။...အတ္ထော၊
တည်း။ (၁၁)

ဘိက္ခု၊ ရဟန်း။ ကုမ္မောတိ ဧတံ၊ ‘လိပ်’ဟူသော ဤအမည်သည်။ ပဉ္စန္ဒ၊ ငါးပါးကုန်သော။ ဥပါဒါနက္ခန္ဓာနံ၊ စွဲယူအပ်သော ခန္ဓာတို့၏။ အဓိဝစနံ၊ အမည်တည်း။ သေယျထိဒံ၊ ငါးပါးတို့ဟူသည် အဘယ်နည်း။ ရူပပါဒါနက္ခန္ဓာယ၊ ရုပ်ဟူသောစွဲယူအပ်သောခန္ဓာ၏။ အဓိဝစနံ၊ တည်း။ ဝေဒနပါဒါနက္ခန္ဓာယ၊ ခံစားခြင်းဟူသောစွဲယူအပ်သောခန္ဓာ၏။ အဓိဝစနံ၊ တည်း။ သညုပါဒါနက္ခန္ဓာယ၊ မှတ်သားခြင်းဟူသော စွဲယူအပ်သောခန္ဓာ၏။ အဓိဝစနံ၊ တည်း။ သင်္ခါရူပါဒါနက္ခန္ဓာယ၊ ပြုပြင်စီရင်မှုဟူသော စွဲယူအပ်သောခန္ဓာ၏။ အဓိဝစနံ၊ တည်း။ ဝိညာဏုပါဒါနက္ခန္ဓာယ၊ အထူးသိမှုဟူသော စွဲယူအပ်သောခန္ဓာ၏။ အဓိဝစနံ၊ တည်း။ ကုမ္မံ၊ ကံ။ ဥက္ခိပ၊ လော့။ (လွယ်ပြီ) (၁၂)

ဘိက္ခု၊ ရဟန်း။ အသိသုနာတိခေါ ဧတံ၊ ‘သန်လျက်နှင့် စဉ်းနှိုးတုံး’ ဟူသော ဤအမည်သည်။ ပဉ္စန္ဒ၊ ငါးပါး ကုန်သော။ ကာမဂုဏာနံ၊ ကာမဂုဏ်တို့၏။ အဓိဝစနံ၊ အမည်တည်း။ ဣဋ္ဌာနံ၊ အလိမ္မိအပ်ကုန်သော။ ကန္တာနံ၊ နှစ်သက်အပ်ကုန်သော။ မနာပါနံ၊ စိတ်ကို ဆွဲဆောင်တတ်ကုန်သော။ ပိယရူပါနံ၊ ချစ်အပ်သော သဘောရှိကုန်သော။ ကာမူပသံဟိတာနံ၊ ကာမရာဂနှင့်စပ်ယှက်ကုန်သော။ ရဇနီဗာနံ၊ တပ်မက်အပ်ကုန်သော။ စက္ခုဝိညေယျာနံ၊ စက္ခုဝိညာဏ်ဖြင့် အထူးသိအပ်ကုန်သော။ ရူပါနံ၊ အဆင်းရှုပါရုံတို့၏။ (အဓိဝစနံ၊ တည်း) (လွယ်ပြီ) အသိသုနံ၊ သန်လျက်နှင့် စဉ်းနှိုးတုံးကို။ ဥက္ခိပ၊ ဖယ်ပစ်လော့ ။ပ။ အတ္ထော၊ အနက်အဓိပ္ပာယ်တည်း။ (၁၃)

ဘိက္ခု၊ ရဟန်း။ မံသံပေသီတိ ဧတံ၊ သားတစ်ဟူသော ဤအမည်သည်။ နန္ဒီရာဂဿ၊ နှစ်သက် တပ်စွန်းခြင်း ‘နန္ဒီရာဂ’၏။ အဓိဝစနံ၊ တည်း။ (လွယ်ပြီ) (၁၄)

ဘိက္ခု၊ ရဟန်း။ နာဂေါတိ ဧတံ၊ နဂါးဟူသော... သည်။ ခိဏာသဝဿ၊ ရဟန္တာဖြစ်သော ရဟန်းတော်၏။ အဓိဝစနံ၊ တည်း။ နာဂေါ၊ နဂါး

သည်။ တိဋ္ဌတု၊ တည်ရှိပစေ။ နာဂံ၊ ကို။ မာဃဇ္ဇေသိ၊ မထိခိုက်လင့်။
နာဂဿ၊ အား။ နမော၊ ကို။ ကရောဟိ၊ လော့။ ဣတိအယံ၊ ဤသည်
ကား။ တေဿ၊ ဤပြဿနာ၏။ အတ္ထော၊ အနက်အဓိပ္ပာယ်တည်း။ (၁၅)

ဘဂဝါ၊ သည်။ ဣဒံ၊ ဤတရားစကားကို။ အဝေါစ၊ ဟောတော်မူ၏။
အာယသ္မာကုမာရကဿပေါ၊ အရှင် (အသျှင်) ကုမာရကဿပသည်။
ဘဂဓတော၊ ၏။ ဘာသိတံ၊ ဟောတော်မူအပ်သော တရားတော်ကို။
အတ္ထမနော၊ နှစ်ခြိုက်ကျေနပ်စွာ။ အဘိနန္ဒိ၊ အလွန် ဝမ်းမြောက် ဝမ်းသာ
ခံယူတော်မူလေသတည်း။ ဣတိ၊ ဤကား အပြီးတည်း။

မဇ္ဈိမနိကာယိ မဇ္ဈိမပဏ္ဍိတသ ပါဠိတော်

ဘိက္ခုဝဂ်

စာတုမသုတ် နိဿယ

ဝေံ မေ သုတံ၊ ကေံသမယံ၊ ဌံ။ ဘဂဝါ၊ သညံ။ စာတုမာ ယံ၊ စာ
တုမရွာဌံ။ အာမလကီဝနေ၊ ရှစ်ရွာစားတောဌံ။ ဝိဟရတိ၊ ဧ။ တေန ခေါ ပန၊
သမယေန၊ ...ဌံ။ သာရိပုတ္တ မောဂ္ဂလာနပုပ္ဖါနိ၊ အရှင်သာရိပုတ္တရာ၊
အရှင်မဟာမောဂ္ဂလာန် အမှူးရှိကုန်သော။ ပဉ္စမတ္တာနိ ဘိက္ခုသတာနိ၊
ရဟန်းငါးရာတို့သည်။ ဘဂဝန္တံ၊ ကိ။ ဒဿနာယ၊ ဖူးမြင်ရန်။ စာတုမံ၊
... ရှာသို့။ အနုပတ္တာနိ၊ ရောက်လာကြကုန်သည်။ ဟောန္တံ၊ ကုန်၏။

တေစ အာဂန္တုကာဘိက္ခု၊ ထိုညွှန်သည်ရဟန်းတို့သည်။ နေဝါသိကေဟိ
ဘိက္ခုဟိ၊ ကျောင်းနေရဟန်းတို့နှင့်။ သဒ္ဓိံ၊ အတူတကွ။ ပဋိသမ္မောဒမာနာ၊
ဝမ်းမြောက်ဝမ်းသာ စကားပြောကြားကုန်သည်ရှိသော်။ သေနာသနာနိ၊
ကျောင်းအိပ်ရာ နေရာတို့ကို။ ပညာပယမာနာ၊ ခင်းကုန်သည်ရှိသော်။
ပတ္တစိဝရာနိ၊ သပိတ်သင်္ကန်းတို့ကို။ ပဋိသာပယမာနာ၊ သို့မှီးသိမ်းဆည်း
ကုန်သည်ရှိသော်။ ဥစ္စာသဒ္ဓါ၊ ကျယ်သောအသံတို့သည်။ မဟာသဒ္ဓါ၊
ဆူညံသောအသံတို့သည်။ အဟေသံ၊ ဖြစ်ကုန်၏။

တေန ခေါ ပန သမယေန၊ ဌံ။ ဘဂဝါ၊ သညံ။ အာယသ္မန္တံ အာနန္ဒံ၊ ကိ။
“အာနန္ဒ၊ အာနန္ဒာ။ မစ္စဝိလောပေ၊ အလုအယက် ငါးရောင်းရာဌာနဌံ။
ကေဝဋ္ဌာမညေ၊ ငါးသည်တို့ကဲ့သို့။ ဧဝေ ဥစ္စာသဒ္ဓါ မဟာသဒ္ဓါ၊ ဤကျယ်
လောင်သောအသံ၊ ဆူညံသောအသံတို့သည် ။ ဧကပန၊ အဘယ်အသံ
တို့နည်း” ဣတိ၊ သို့။ အာမဇ္ဇန္တံ၊ မေးတော်မူ၏။

ဘန္တေ၊ ရှင်တော်မြတ်ဘုရား။ တောနိသာရိပုတ္တမောဂ္ဂလာနပုံမုခါနိ၊
အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလာန် အမူးရိကုန်သော။...။ပ။ ... ဥစ္စာ
သဒ္ဓါမဟာသဒ္ဓါ၊ ကျယ်လောင်သော အသံ ဆူညံသော အသံတို့သည်။
(အဟေသံ၊ ဖြစ်ကြကုန်၏။)ဣတိ၊ ဤသို့လျှောက်၏။

အာနန္ဒ၊ အာနန္ဒာ။ တေနဟိ၊ သို့ဖြစ်လျှင်။ မမဝစနေန၊ ငါဘုရား
စကားတော်ဖြင့်။ “သတ္တာ၊ သည်။ အာယသ္မန္တေ၊ အရှင်ဘုရား
တို့ကို။ အာမန္တေတိတိ၊ ခေါ်တော်မူ၏”ဟူ၍။ တေ ဘိက္ခု၊ ထိုရဟန်းတို့
ကို။ အာမန္တေဟိ၊ ခေါ်ချေလော့။

ဝေံ ဘန္တေတိ ခေါ၊ အရှင်ဘုရား ကောင်းပါပြီဟူ၍။ အာယသ္မာ
အာနန္ဒော၊ သည်။ ဘဂဝတော၊ ၏။ (ဝစနံ၊ စကားကို။ ပဋိဿုတော၊
ဝန်ခံ၍။) ဘဂဝတော၊ အား။ (ပဋိဿုတော၊ ပြန်ကြားလျှောက်ထား၍။)
ယေန၊ ဤ။ တေ ဘိက္ခု၊ တို့သည်။ အတ္ထိ၊ ရှိကုန်၏။ တေန၊ သို့။
ဥပသင်္ကမိ၊ ၏။ ဥပသင်္ကမိတော၊ ၍။ တေဘိက္ခု၊ တို့ကို။ တေံ၊ ဤ
စကားကို။ အဝေါစ၊ လျှောက်ထား၏။ ‘သတ္တာ၊ အာယသ္မန္တေ၊ တို့ကို။
အာမန္တေတိတိ၊ ခေါ်တော်မူ၏။’ဟူ၍။ အဝေါစ၊ လျှောက်၏။

ဝေမာဝုသောတိခေါ၊ ငါ့ရှင် ကောင်းပါပြီဟူ၍။ တေဘိက္ခု၊ တို့သည်။
အာယသ္မတော အာနန္ဒဿ၊ အရှင်အာနန္ဒာအား။ ပဋိဿုတော၊ ပြန်ကြား
လျှောက်ထား၍။ ယေန၊ ဤ။ ဘဂဝါ၊ သည်။ အတ္ထိ၊ ၏။ တေန၊ သို့။
ဥပသင်္ကမိသု၊ ကုန်၏။ ဥပသင်္ကမိတော၊ ၍။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေ-
တော၊ ၍။ ဧမန္တံ၊ ဤ။ နိသိဒိသု၊ ထိုင်နေကုန်ပြီ။ ဧမန္တံ၊ ဤ။
နိသိန္နာခေါ၊ ထိုင်နေကုန်သော။ တေဘိက္ခု၊ ထိုညော်သည်ရဟန်းတို့ကို။
ဘဂဝါ၊ သည်။ “ဘိက္ခဝေ၊ တို့။ တုမေ၊ တို့သည်။ ကိံနု၊ အဘယ်ကြောင့်။
မစ္ဆဝိလောပေ၊ အလှအယက် ငါးရောင်းရာဌာန၌။ ဧဝဏ္ဏာမညေ၊
တံငါသည် (ငါးသည်) များကဲ့သို့။ ဥစ္စာသဒ္ဓါ မဟာသဒ္ဓါ၊ ကျယ်လောင်
သော အသံ ဆူညံသောအသံ ရှိကြကုန်သနည်း”။ ဣတိ၊ သို့။ ‘တေံ၊ ကို’
အဝေါစ၊ မိန့်ထော်မူ၏။

ဘန္တေ၊ အရှင်ဘုရား။ ဣမာနိသာရိပုတ္တမောဂ္ဂလာနပ္ပမုခါနိ၊ အရှင်... အမှူးရှိကုန်သော။... ။ပ။... ဥစ္စာသမ္ဘာ မဟာသမ္ဘာ၊ ကျယ်လောင်သော အသံ၊ ဆူညံသောအသံ ဖြစ်ကြပါကုန်၏ ဘုရား။ ဣတိ၊ ဤသို့လျှောက် ကြကုန်၏။

ဘိက္ခဝေ၊ တို့။ ဂစ္ဆထ၊ သွားကြကုန်လော့။ ဝေါ၊ သင်တို့ကို။ ပဏာမေမိ၊ နှင်ထုတ်၏။ ဝေါ၊ တို့သည်။ မမ၊ ၎င်း။ သန္တိကေ၊ အထံ၌။ န ခေါ ဝတ္တဗ္ဗံ၊ မနေသင့် (မဖြစ်သင့်)။ ဣတိ၊ ဤသို့ မိန့်တော်မူ၏။

ဝေ ဘန္တေတိ ခေါ၊ အရှင်မြတ်ဘုရား ကောင်းပါပြီဟူ၍ သာလျှင်။ တေဘိက္ခူ၊ ထိုရဟန်းတို့သည်။ ဘဂဝတော၊ အား။ ပဋိဿုတော၊ ပြန်ကြားလျှောက်ထား၍။ အာသနာ၊ နေရာမှ။ ဥဋ္ဌာယ၊ ထ၍။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေတွာ၊ ရိုသေစွာ ရှိခိုးပြီးလျှင်။ ပဒက္ခိဏံကတွာ၊ လက်ယာရစ်လှည့်သည်ကို ပြု၍။ ဝါ၊ အရိုအသေပြု၍။ သေနာသနံ၊ ကျောင်း အိပ်ရာ နေရာကို။ သံသာမေတွာ၊ သိုမှီးသိမ်းဆည်းပြီးလျှင်။ ပတ္တစီဝရံ၊ ကို။ အာဒါယ၊ ယူဆောင်လျက်။ ပက္ကမိံသု၊ ဖဲသွားကြကုန်၏။

တေနခေါ ပန သမယေန၊ ၌။ စာတုမေယျကာ၊ စာတုမရွာ၌ နေကုန် သော။ သကျာ၊ သင်္ကေတင်မင်းတို့သည်။ သန္တာဂါရေ၊ မင်းကွန်း၌။ ဝါ၊ ညီမူရာ စည်းဝေး ခန်းမဆောင်၌။ ကေနစိဒေဝ ကရဏီယေန၊ တစုံတခုသော ပြုဖွယ်ကိစ္စဖြင့်။ သန္တိပတိတာ၊ စည်းဝေးကြကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ စာတုမေယျကာ၊ စာတုမရွာ၌ နေကြကုန်သော။ သကျာ၊ သင်္ကေတင် မင်းတို့သည်။ ဒုရတောဝ၊ အဝေးမှသာလျှင်။ အာဂစ္ဆန္တေ၊ ကြွလာကုန်သော။ တေဘိက္ခူ၊ တို့ကို။ အဒ္ဓသံသု၊ မြင်ကုန်၏။ ဒိသ္မာန၊ မြင်ကုန်၍။ ယေန၊ ၌။ တေဘိက္ခူ၊ ထိုညွှန်သည် ရဟန်းတို့သည်။ အတ္ထိ၊ ကုန်၏။ တေန၊သို့။ ဥပသကံမိံသု၊ ကုန်၏။ ဥပသကံမိံတွာ၊ ပြီး၍။ တေဘိက္ခူ၊ တို့ကို။ “အာယသ္မန္တော၊ အရှင်ဘုရားတို့။ တုမေ၊ တို့သည်။ ဟန္တာ၊ ယခု။ ကမံ၊ အဘယ်အရပ်သို့။ ဂစ္ဆထ၊ ကြတော်မူ ကုန်အံ့နည်း။” ဣတိ၊ သို့။ ဧတံ၊ ကို။ အဝေါစုံ၊ လျှောက်ကုန်၏။

အာဝုသော၊ ငါ့ရှင်ဒါယကာတို့။ ဘဂဝတာ၊ သည်။ ဘိက္ခု
သံဃော၊ ရဟန်းအပေါင်းကို။ ပဏာမိသိတော၊ နှင်ထုတ်တော်မူ၏။ ဣတိ၊
ဤသို့ပြန်ကြား ပြောဆိုကုန်၏။ အာယသ္မန္တော၊ အရှင်ဘုရားတို့။
တေနဟိ၊ ထိုသို့ဖြစ်ပါမူ။ နိသီဒထ၊ ဆိုင်းငံ့ နေတော်မူကြ ပါကုန်ဘုရား။
မယံ၊ တပည့်တော်တို့သည်။ ဘဂဝန္တံ၊ မြတ်စွာဘုရားကို။ ပဿာဒေတု၊
ကျေနပ်စေခြင်းငှာ။ အပ္ပဝနာမ သက္ကုဏေယျာမ၊ မစွမ်းနိုင်ကောင်း
စွမ်းနိုင်ကြပါလိမ့်မည်။ ဣတိ၊ ဤသို့လျှောက်ကြား ကုန်၏။ ဝေမာဝုသော
တိခေါ၊ ငါ့ရှင်ဒါယကာတို့ကောင်းပြီ ဟူ၍။ တေဘိက္ခု၊ တို့သည်။
စာတုမေယျကာနံ၊ စာတုမရွာသားဖြစ် ကုန်သော။ သကျာနံ၊ သာကီဝင်
မင်းတို့အား။ ပစ္စယောသံ၊ ပြန်ကြား ပြောဆိုကြကုန်၏။

အထခေါ၊ ထိုအခါ၌။ စာတုမေယျကာ၊ ရွာသားဖြစ်ကုန်-
သော။ ။ပ။ တေ၊ ကို။ အဝေါစုံ၊ လျှောက်
ထားတောင်းပန်ကြကုန်၏။ ဘန္တေ၊ ရှင်တော်မြတ်ဘုရား။ ဘဂဝါ၊
ရှင်တော်မြတ်ဘုရားသည်။ ဘိက္ခုသံဃံ၊ ကို။ အဘိနန္ဒတု၊ ကျေနပ်တော်
မူပါလော့။ ဘန္တေ၊ ဘုရား။ ဘဂဝါ၊ သည်။ ဘိက္ခုသံဃံ၊ ကို။
အဘိဝဒတု၊ ဆုံးမတော်မူပါလော့။ ဘန္တေ၊ ဘုရား။ ဘဂဝတာ၊ သည်။
ပုဗ္ဗေ၊ ရှေး၌။ အနုဂ္ဂဟိတောသေယျထာပိ၊ ချီးမြှောက်တော် မူသကဲ့သို့။
ဝေမေဝ၊ ဤအဘူသလျှင်။ ဘဂဝါ၊ သည်။ တေရဟိ၊ ယခုအခါ၌။
ဘိက္ခုသံဃံ၊ ကို။ အနုဂ္ဂဏှာတု၊ ချီးမြှောက်တော်မူပါလော့။ ဘန္တေ၊
ဘုရား။ ဧတ္ထ၊ ဤရဟန်းအပေါင်း၌။ အစိရပဗ္ဗဇိတာ၊ ရဟန်းပြု၍ မကြာ
သေးကုန်သော။ ဣမိဓမ္မဝိနယံ၊ ဤသာသနာတော်သို့။ အဓုနာဂတာ၊
ယခုမှရောက်လာကြကုန်သော။ နဝါ၊ အသစ်ဖြစ်ကုန်သော။ ဘိက္ခု၊
ရဟန်းတို့သည်။ သန္တိ၊ ရှိပါကုန်၏။ ဘဂဝန္တံ၊ ကို။ ဒဿနာယ၊ ပူးမြင်ခြင်း
ငှာ။ အလဘန္တာနံ၊ မရကုန်သော။ တေသံ၊ ထိုအသစ်ဖြစ်သော ရဟန်း
တို့အား။ အညထက္ကံ၊ စိတ်ပြောင်းလဲခြင်းသည်။ သိယာ၊ ဖြစ်ရာပါ၏။
ဝိပရိကာမော၊ စိတ်ဖောက်ပြန်ခြင်းသည်။ သိယာ၊ ဖြစ်ရာပါ၏။

ဘန္တေ၊ အရှင်မြတ်ဘုရား။ သေယျထာပီ၊ ဥပမာသော်ကား။
ဥဒကံ၊ ရေကို။ အဇဘန္တာနံ၊ မရကုန်သော။ တရုဏာနံ၊ နုနယ်ကုန်
သော။ ဗီဇာနံ၊ မျိုးသစ်ပင်တို့အား။ အညထတ္တံ၊ ပြောင်းလွဲခြင်းသည်။
သိယာ၊ ဖြစ်ရာပါ၏။ ဝိပရိဏာမော၊ ဖောက်ပြန်ခြင်းသည်။ သိယာ၊
ဖြစ်ရာပါ၏။

ဘန္တေ၊.... ဘုရား။ ဝေမော၊ ဤအတူသာလျှင်။ ဧတ္ထ၊ ဤရဟန်း
အပေါင်း၌။ ။ပ။ သိယာ၊ ဖြစ်ရာပါ၏။ ဘန္တေ....ဘုရား။
သေယျထာပီ၊ ဥပမာတနည်းသော်ကား။ မာတရံ၊ မိခင် နွားမကြီးကို။
အပဿန္တဿ၊ မမြင် မတွေ့သော။ တရုဏဿ၊ နုနယ်သေးငယ်သော။
ဝစ္ဆဿ၊ နို့စို့နွားကလေးအား။ အညထတ္တံ၊ စိတ်ပြောင်းလွဲခြင်းသည်။
သိယာ၊ ၎င်း။ ဝိပရိဏာမော၊ စိတ်ဖောက်ပြန်ခြင်းသည်။ သိယာ၊ ၎င်း။

ဘန္တေ၊ ဘုရား။ ဝေမေဝခေါ၊ ဤအတူသာလျှင်။ ဧတ္ထ၊ ဤ
ရဟန်းအပေါင်း၌။ အစိရ ပဗ္ဗဇိတာ၊ ရဟန်းပြု၍ မကြာသေးကုန်သော။
..... ။ပ။ ဘိက္ခုသံဃံ၊ ရဟန်းအပေါင်းကို။ အနုဂ္ဂဏှာတု၊
ချီးမြှောက်တော်မူပါလော့။ ဣတိ၊ ဤသို့လျှောက်ထား တောင်းပန်ကြ
ကုန်၏။

အထခေါ၊ ထိုအခါ၌။ သဟမ္ပတိ၊.... အမည်ရှိသော။ ဗြဟ္မာ၊ ဗြဟ္မာ
သည်။ စေတသာ၊ မိမိစိတ်ဖြင့်။ ဘဂဝတော၊ ၎င်း။ စေတောပရိဝိတက္ကံ၊
စိတ်အကြံကို။ အညာယ၊ သိ၍။ ဗလဝါ၊ အားရှိသော။ ပုရိသော၊ ယောက်ျား
သည်။ သမိဉ္ဇိတံ၊ ကျေး၍ထားအပ်သော။ ဗာဟံ၊ လက်မောင်းကို။
ပသာရေယျ သေယျထာပီ၊ ဆန့်တန်းသကဲ့သို့လည်းကောင်း။ ပသာရိတံ၊
ဆန့်၍ထားအပ်သော။ ဗာဟံဝါ၊ လက်မောင်းကိုမူလည်း။ သမိဉ္ဇေယျ
သေယျထာပီ၊ ကျေးသကဲ့သို့လည်းကောင်း။ ဝေမေဝ၊ ဤအတူသာလျှင်။
ဗြဟ္မလောကေ၊ ဗြဟ္မာ့ပြည်၌။ အန္တရဟိတော၊ ကွယ်ခဲ့၍။ ဘဂဝတော၊
၎င်း။ ပုရတော၊ ရွှေတော်၌။ ပါတုရဟောသိ၊ ထင်ရှားဖြစ်ပေါ်လာ၏။

အထခေါ၊ ထိုအခါ၌။ သဟမ္ပတိ။ မည်သော။ ဗြဟ္မာ၊ သည်။ ဧကံသံ၊ လက်ဝဲတဘက် ပခုံးထက်၌။ ဥတ္တရာသင်္ဂံ၊ ကိုယ်ဝတ်စမှယ်တင်သည်ကို။ ကရိတော၊ ပြု၍။ ယေန၊ ၌။ ဘဂဝါ၊ သည်။ အတ္ထိ၊ ၏။ တေန၊ သို့။ အဉ္ဇလိံ၊ လက်အုပ်ကို။ ပဏာမေတော၊ ညွတ်စေ၍။ ဘဂဝန္တံ၊ ကို၊ တေ၊ ကို။ အဝေါစ၊ လျှောက်ထားတောင်းပန်၏။ “ဘန္တေ၊ ရှင်တော်မြတ် ဘုရား။ ဘဂဝါ၊ သည်။ ဘိက္ခုသံသံ၊ ကို။ အဘိနန္ဒတု၊ ကျေနပ် တော်မူပါလော့။ ... ။ပ။ ... သိယာ၊ ဖြစ်ရာပါ၏။ ဘန္တေ၊ ...ဘုရား။ သေယျထာပိ၊ ဥပမာသော်ကား။ ဥဒကံ၊ ရေကို။ ... ။ပ။ ... ဝိပရိဏာမော၊ သည်။ သိယာ၊ ပါ၏။

ဘန္တေ၊ ... ဘုရား။ သေယျထာပိ၊ ဥပမာတနည်းသော်ကား။ မာတရံ၊ မိခင်နွားမကြီးကို။ အပဿန္တဿ၊ မမြင်မတွေ့သော။ တရုဏဿ၊ ... ။ပ။ အနုဂ္ဂဏှာတု၊ ချီးမြှောက်တော်မူပါလော့။ ဣတိ၊ ... ၏။

စာတုမေယျကာ၊ စာတုမရွာသားဖြစ်ကုန်သော။ သကျာစ၊ သာကီဝင် မင်းတို့သည်လည်းကောင်း။ သဟမ္ပတိ၊ မည်သော။ ဗြဟ္မာစ၊ ဗြဟ္မာ သည်လည်းကောင်း။ ဘဂဝန္တံ၊ ကို။ ဗိဇ္ဇပမေနစ၊ ပျိုးသစ်ပင်ငယ် ဥပမာ ဖြင့်လည်းကောင်း။ တရုဏပမေနစ၊ နို့စို့နွားငယ် ဥပမာတသွယ်ဖြင့် လည်းကောင်း။ ပသာဒေတံ၊ ကျေနပ်စိခံ့သောငှာ။ အသက္ခံ၊ သူ၊ စွမ်း နိုင်ကြလေကုန်၏။

အထခေါ၊ ၌။ အာယသ္မာ၊ မဟာမောဂ္ဂလာနော၊ အရှင်မဟာမောဂ္ဂ လာန်သည်။ ဘိက္ခု၊ တို့ကို။ အာဝုသော၊ ငါ့ရှင်တို့။ ဥဋ္ဌေထ၊ ထကြ ကုန်လော့။ ပတ္တစိဝရံ၊ ကို။ ဂဏှထ၊ ယူကြကုန်လော့။ စာတုမေယျကေဟိ၊ စာတုမရွာသားဖြစ်ကုန်သော။ သကျေဟိစ၊ သာကီဝင်မင်းသားတို့သည် လည်းကောင်း။ သဟမ္ပတိနာ၊ ... မည်သော။ ဗြဟ္မာနာစ၊ ဗြဟ္မာသည် လည်းကောင်း။ ဗိဇ္ဇပမေနစ၊ ဖြင့်လည်းကောင်း။ တရုဏပမေနစ၊ ဖြင့် လည်းကောင်း။ ဘဂဝါ၊ ရှင်တော်မြတ်ဘုရားကို။ ပသာဒိတော၊ ကျေနပ် စေအပ်ပြီ။ ဣတိ၊ သို့။ အာမန္တေသိ၊ ၏။

ဝေမာဝုသောတိခေါ၊ အရှင်ဘုရား ကောင်းပါပြီဟူ၍။ တေဘိက္ခု။
တို့သည်။... ။ပ။... နိသိဒ္ဓိ သု၊ ထိုင်နေကြကုန်ပြီ။

ကေမန္တံ၊ ဌ။ နိသိန္ဒံ၊ ထိုင်နေသော။ အာယသ္မန္တံ သာရိပုတ္တံ၊ အရှင်
သာရိပုတ္တရာကို။ ဘဂဝါ၊ သည်။ တေ၊ ကို။ အဝေါစ၊ ၎င်း။ သာရိပုတ္တံ၊
သာရိပုတ္တရာ။ မယာ၊ ငါဘုရားသည်။ ဘိက္ခုသံဃော၊ ကို။ ပဏာမိတော၊
နှင်ထုတ်သည်ရှိသော်။ ဝါ၊ နှင်ထုတ်စဉ်က။ တေ၊ သင့်အား။ ကိန္တိ
အဟောသိ၊ အဘယ်အကြံ ဖြစ်သနည်း။ ဝါ၊ ဘယ်လိုဖြစ်ခဲ့သနည်း။
ဣတိ၊ ဤသို့မေး၏။

ဘန္တေ၊ ရှင်တော်မြတ်ဘုရား။ မေ၊ အား။ ဝေ အဟောသိ၊ ဤ
သို့သော အကြံဖြစ်ခဲ့ပါသည်ဘုရား။ ဘဂဝတာ၊ သည်။ ဘိက္ခုသံဃော၊
ကို။ ပဏာမိတော၊ နှင်ထုတ်တော်မူအပ်ပြီ။ ဒါနိ၊ ယခုအခါ၌။ ဘဂဝါ၊
သည်။ အပေါဿုက္ကာ၊ ကြောင့်ကြမဲ့။ ဒိဋ္ဌဓမ္မ သုခဝိဟာရံ၊ မျက်မှောက်
သော ကိုယ်၏အဖြစ်၌ ချမ်းသာစွာနေခြင်းကို။ အနုယုတ္တော၊ အားထုတ်
တော်မူလျက်။ ဝိဟရိဿတိ၊ နေတော်မူလတ္တံ့။ မယမ္ပိ၊ ငါတို့သည်လည်း။
ဒါနိ၊ ဌ။ အပေါဿုက္ကာ၊ ကြောင့်ကြမဲ့။ ဒိဋ္ဌဓမ္မသုခဝိဟာရံ၊ မျက်မှောက်
သောကိုယ်၏အဖြစ်၌ ချမ်းသာစွာနေခြင်းကို။ အနုယုတ္တော၊ အားထုတ်
ကြကုန်လျက်။ ဝိဟရိဿာမ၊ နေကြကုန်တော့အံ့။ ဣတိ အဟောသိ၊
ဤသို့သောအကြံ ဖြစ်ပါ၏ဘုရား။

သာရိပုတ္တံ၊ သာရိပုတ္တရာ။ တံ၊ သင်သည်။ အာဂမေဟိ၊ ဆိုင်းငံ့ဦး
လော့။ သာရိပုတ္တံ၊ ပုတ္တရာ။ တံ၊ သင်သည်။ ဒိဋ္ဌဓမ္မသုခဝိဟာရံ၊... နေ
ခြင်းကို။ အာဂမေဟိ၊ ဆိုင်းငံ့ဦးလော့။ ဣတိ၊ ဤသို့မိန့်တော်မူ၏။

အထခေါ၊ ဌ။ ဘဂဝါ၊ သည်။ အာယသ္မန္တံ မောဂ္ဂုလ္လာနံ၊ ကို။ အာမန္တေသိ၊
မိန့်တော်မူ၏။ “မောဂ္ဂုလ္လာနံ၊ လာနံ။ မယာ၊ သည်။ ဘိက္ခုသံဃော၊ ကို။
ပဏာမိတော၊ နှင်ထုတ်သည်ရှိသော်။ ဝါ၊ နှင်ထုတ်စဉ်က။ တေ၊ အား။
ကိန္တိ၊ အဘယ်သို့လျှင်။ အဟောသိ၊ အကြံဖြစ်ခဲ့သနည်း။

ဣတိ၊ ဤသို့မေးသည်ရှိသော်။ ဘန္တေ၊... ဘုရား။ မေ၊ အား။ ဧဝံ အဟောသိ၊ ဤလိုအကြံဖြစ်ပေါ်ပါသည်ဘုရား။ ဘဂဝတာ၊ သည်။ ဘိက္ခုသံဃော၊ ကို။...။ပ။...ဝိဟရိဿတိ၊ နေတော်မူလတ္တံ့။ ဒါနိ၊ ဤ။ အဟဉ္ဇ၊ ငါသည်လည်းကောင်း။ အာယသ္မာစသာရိပုတ္တော၊ အရှင်သာရိပုတ္တရာသည်လည်းကောင်း။ ဘိက္ခုသံဃံ၊ ကို။ ပရိဟရိဿာမ၊ ဆောင်ကြကုန်တော့အံ့။ ဣတိ၊ ဤသို့အကြံဖြစ်ခဲ့ပါသည်ဘုရား။

မောဂ္ဂုလ္လာန၊ မောဂ္ဂုလာနံ။ သာဓု သာဓု၊ ကောင်းပေစွ ကောင်းပေစွ။ မောဂ္ဂုလံန၊ လာနံ။ အဟံဝါ၊ ငါဘုရားသည်လည်းကောင်း။ သာရိပုတ္တမောဂ္ဂုလ္လာနာ၊ သာရိပုတ္တရာ မောဂ္ဂုလာနံတို့သည်လည်းကောင်း။ ဘိက္ခုသံဃံ၊ ကို။ ပရိဟရေယံ၊ ဆောင်ကြအံ့။ ဣတိ၊ ဤသို့မိန့်တော်မူ၏။

အထခေါ၊ ဤ။ ဘဂဝါ၊ သည်။ ဘိက္ခု၊ တို့ကို။ အာမန္တေသိ၊ ၏။ ဘိက္ခဝေ၊ တို့။ ဥဒကောရောဟန္တေ၊ ရေသို့ သက်ဆင်းသောသို့။ စတ္တာရိ၊ လေးပါးကုန်သော။ ဣမာနိဘယာနိ၊ ဤဘေးတို့ကို။ ပါဠိကဒိတဗ္ဗာနိ၊ အလိုရှိအပ်ကုန်၏။ (ဝါ၊ ဤဘေးတို့သည် မချွတ်ဖြစ်ကြရကုန်မည်။) ကတမာနိ စတ္တာရိ၊ အဘယ်လေးပါးတို့နည်း ဟူမူကား။

ဥမိဘယံ၊ လှိုင်းတံပိုးစား။ ကုမ္ဘိလဘယံ၊ မိကျောင်းဘေး။ အာဝဋ္ဋဘယံ၊ ဝဲဘေး။ သုသုကာဘယံ၊ ငါးမန်းဘေးတည်း။ ဘိက္ခဝေ၊ တို့။ ဥဒကောရောဟန္တေ၊ ဤ။ စတ္တာရိ၊ ကုန်သော။ ဣမာနိဘယာနိ၊ တို့ကို။ ပါဠိကဒိတဗ္ဗာနိ၊ အပ်ကုန်၏။ (ဝါ၊ ဤဘေးတို့သည် မချွတ်ဖြစ်ကြရကုန်မည်။)

ဘိက္ခဝေ၊ တို့။ ဧဝမေဝခေါ၊ သာလျှင်။ ဣမသ္မိဓမ္မဝိနယေ၊ ဤ။ အဂါရသ္မာ၊ လူ့ဘောင်မှ။ အနဂါရိယံ၊ ရဟန်းဘောင်၌။ ပဗ္ဗဇိတေ၊ ရဟန်းပြုသော။ ဧကစေပုဂ္ဂလေ၊ အချို့ပုဂ္ဂိုလ်၌။ စတ္တာရိ၊ ကုန်သော။ ဣမာနိဘယာနိ၊ တို့ကို။ ပါဠိကဒိတဗ္ဗာနိ၊ အလိုရှိအပ်ကုန်၏။ (ဝါ၊ မချွတ်ဖြစ်ကြရကုန်မည်။) ကတမာနိ စတ္တာရိ၊ ဟူမူကား။ ဥမိဘယံ၊ လှိုင်းတံပိုးဘေး။ ကုမ္ဘိလဘယံ၊ မိကျောင်းဘေး။ အာဝဋ္ဋဘယံ၊ ဝဲဘေး။ သုသုကာဘယံ၊ ငါးမန်းဘေးတည်း။

ဘိက္ခုဝေ၊ တို့။ ဥမိဘယံ၊ လှိုင်းတံပိုးဘေးဟူသည်။ ကတမဉ္စ၊ အဘယ်
 နည်း။ ဘိက္ခုဝေ၊ တို့။ ဣဓ၊ ဤသဘာဝတော်၌။ ဧကဇ္ဇော ကုလပုတ္တော၊
 အချို့သောအမျိုးကောင်းသားသည်။ ဇာတိယာ၊ ပဋိသန္ဓေအားဖြင့်။
 ဇရာယ၊ အိုခြင်းဖြင့်။ မရဏေန၊ သေခြင်းဖြင့်။ သောကေဟိ၊ စိုးရိမ်
 ခြင်းတို့ဖြင့်။ ပရိဒေဝေဟိ၊ ငိုကြွေးခြင်းတို့ဖြင့်။ ဒုက္ခေဟိ၊ ကိုယ်ဆင်းရဲ
 ခြင်းတို့ဖြင့်။ ဒေါမနုဿေဟိ၊ စိတ်ဆင်းရဲခြင်းတို့ဖြင့်။ ဥပါယာသေဟိ၊
 ပြင်းစွာပင်ပန်းခြင်းတို့ဖြင့်။ ဩတိဏ္ဏော၊ သက်ဆင်းရဲသည်။ (ဝါ၊ နစ်မြုပ်
 ရသည့်) အမှို၊ ဖြစ်၏။ ဒုက္ခောတိဏ္ဏော၊ ဒုက္ခတုင်း၌ နစ်မြုပ်နေရ၏။
 ဒုက္ခပရေတော၊ ဒုက္ခအနှိပ်အစက်ခံနေရ၏။ ကေဝလဿ၊ သက်သက်သေး။
 ဣမဿ ဒုက္ခက္ခန္ဓဿ၊ ဤဆင်းရဲအစု “ဆင်းရဲတုံး” ၏။ အန္တကိရိယာ၊
 ဆုံးအောင်ပြုမှုသည်။ အပ္ပေဝနာမပညာယေထ၊ ထင်ကောင်းတန်ဖု၏။ ဣတိ၊
 ဤသို့အကြံဖြစ်၍။ သဒ္ဓါသဒ္ဓါယ၊ သဒ္ဓါတရားဖြင့်။ အဂါရသ္မာ၊ လူ့ဘောင်
 မှ။ အနဂါရိယံ၊ ရဟန်းဘောင်၌။ ပဗ္ဗဇိတော၊ ရဟန်းပြုသည်။ ဟောတိ၊
 ဖြစ်၏။ တထာ၊ ထိုအခြင်းအရာအားဖြင့်။ သမာနံ၊ ဖြစ်သော။ တမေနံ
 ပဗ္ဗဇိတံ၊ ထိုရဟန်းကို။ သဗြဟ္မစာရီ၊ သီတင်းသုံးဖော်တို့သည်။ တေ၊
 သင်သည်။ ဧဝံ၊ ဤသို့။ အဘိက္ကမိတဗ္ဗံ၊ ရှေ့သို့တက်ရမည်။ တေ၊ သည်။
 ဧဝံ၊ သို့။ ပဋိက္ကမိတဗ္ဗံ၊ နောက်သို့ဆုတ်ရမည်။ တေ၊ သည်။ ဧဝံ၊ သို့။
 အာလောကိတဗ္ဗံ၊ တူရုကြည့်ရမည်။ တေ၊ သည်။ ဧဝံ၊ သို့။ ဝိလောကိတဗ္ဗံ၊
 တစောင်းကြည့်ရမည်။ တေ၊ သည်။ ဧဝံ၊ သို့။ သမိဉ္စိတဗ္ဗံ၊ ကွေးရမည်။
 တေ၊ သည်။ ဧဝံ၊ သို့။ ပသာရိတဗ္ဗံ၊ ဆန့်ရမည်။ တေ၊ သည်။ ဧဝံ၊
 သို့။ သံဃာဋီပတ္တစီဝရံ၊ ဒုက္ခ၌ သပိတ်သင်္ကန်းကို။ ဓာရေတဗ္ဗံ၊ ဆောင်
 ရမည်။ ဣတိ၊ ဤသို့။ ဩဝဒန္တိ၊ ဆုံးမကုန်၏။ အနုသာသန္တိ၊ သွန်သင်
 ကုန်၏။

တဿ၊ ထိုရဟန်းအား။ ပုဗ္ဗေ၊ ရှေး၌။ အဂါရိယဘူတာ၊ လူဖြစ်၍
 ဖြစ်ကုန်သည်။ သမာနာ၊ ဖြစ်ကုန်သော။ မယံ၊ တို့သည်။ အညေ၊
 တပါးသောသူတို့ကို။ ဩဝါဒါမ၊ ဆုံးမကုန်၏။ အနုသာသာမ၊ သွန်သင်
 ကုန်၏။ အမှာကံ၊ တို့၏။ ပုတ္တမတ္တာ၊ သားလောက်မျှ ဖြစ်ကုန်သော။

နတ္တမတ္တာ၊ မြေးမျှလောက်ဖြစ်ကုန်သော။ ဣမေ၊ ဤရဟန်းတို့သည်။
 အမေ၊ ငါတို့ကို။ သြဝဒိတဗ္ဗမညေ၊ ဆုံးမထိုက်သည်ဟူ၍။ အနုသာသိ-
 တဗ္ဗမညေ၊ သွန်သင်ထိုက်သည်ဟူ၍။ မညန္တိ၊ အောက်မေ့မှတ်ဆင်ကြ
 ကုန်၏။ ဣတံ၊ ဤသို့။ ဝေဟောတိ၊ ဤသို့အကြံဖြစ်၏။ သော၊ ထို
 ရဟန်းသည်။ သိက္ခံ၊ ရဟန်း သိက္ခာကို။ ပစ္စက္ခာယ၊ စွန့်ပယ်၍။
 ဟိနာယာဝတ္တတိ၊ လူထွက်၏။ ဘိက္ခဝေ၊ တို့။ အယံ၊ ဤရဟန်းကို။
 ဥမိဘယဿ၊ လှိုင်းတံပိုးဘေးကို။ ဘိတော၊ ကြောက်သည်ဖြစ်၍။ သိက္ခံ၊
 ကို။ ပစ္စက္ခာယ၊ စွန့်ပယ်၍။ ဟိနာယာဝတ္တော၊ လူထွက်သောပုဂ္ဂိုလ်ဟူ၍။
 ဝုစ္စတိ၊ ဆိုအပ်၏။ ဘိက္ခဝေ၊ တို့။ ဥမိဘယန္တိတေ၊ လှိုင်းတံပိုးဘေး
 ဟူသော ဤအမည်သည်။ ကောဓုပါယာသဿ၊ ပြင်းထန်သော အမုက်
 ဒေါသ၏။ အဓိဝစနံ၊ အမည်တည်း။

ဘိက္ခဝေ၊ တို့။ ကုမ္ဘိလဘယံ၊ မိကျောင်းဘေးဟူသည်။ က.တမဉ္ဇ၊
 အဘယ်နည်း။ ဘိက္ခဝေ၊ တို့။ ဣမ၊ ဤသာသနာတော်၌။ ဧကစ္စော၊
 အချိုသော။ ကုလပုစ္ဆော၊ အမျိုးကောင်းသားသည်။ ဇာတိယာ၊ ဖြင့်။
 ဇရာယ၊ ဖြင့်။ မရဏေန၊ ဖြင့်။ သောကေဟိ၊ တို့ဖြင့်။ ပရိဒေဝေဟိ၊
 တို့ဖြင့်။ ဒုက္ခေဟိ၊ တို့ဖြင့်။ ဒေါမနဿေဟိ၊ တို့ဖြင့်။ န.ပါယာသေဟိ၊
 ပြင်းစွာ ပင်ပန်းခြင်းတို့ဖြင့်။ သြတိဏ္ဏော၊ သက်ဆင်းရဲသည်။ (ပါ.နုစ်မြုပ်
 နေရသည်)။ အမှိ၊ ဖြစ်၏။ ဒုက္ခောတိဏ္ဏော၊ ဒုက္ခတွင်း၌ နှစ်မြုပ်နေရ၏။
 ဒုက္ခပရေတော၊ ဒုက္ခအနိပ်အစက်ခံနေရ၏။ ဧကဝလဿ၊ သက်လက်သေ။
 ဣမဿဒုက္ခက္ခန္ဓဿ၊ ဤဆင်းရဲအစု(ဤဆင်းရဲတုံး)၏။ အန္တကိရိယာ၊ ဆုံး
 အောင်ပြုမှုသည်။ အပေဝနာမပညာယေထ၊ ထင်ကောင်းတန်ရာ၏။ ဣတံ၊
 ဤသို့ကြ၍။ သဒ္ဓါ သဒ္ဓါယ၊ သဒ္ဓါတရားဖြင့်။ အဂါရသ္မာ၊ လူ့ဘောင်မှ။
 အနဂါရိယံ၊ ရဟန်းဘောင်၌။ ပဗ္ဗဇိတော၊ ရဟန်းပြုသည်။ ဟောတိ၊ ၏။
 တထာ၊ ထိုအခြင်းအရာအားဖြင့်။ သမာနံ၊ ဖြစ်သော။ တမေနံ ပဗ္ဗဇိတံ၊
 ထိုရဟန်းကို။ သဗြဟ္မစာရိ၊ သီတင်းသုံးဖော်တို့သည်။ “ ဣဒံ၊ ဤအစာ
 ကို။ တေ၊ သင်သည်။ ခါဒိတဗ္ဗံ၊ ခဲရ စားရမည်။ ဣဒံ၊ ကို။ တေ၊
 သည်။ န ခါဒိတဗ္ဗံ၊ မခဲရ မစားရ။ ဣဒံ၊ ဤအစာကို။ တေ၊ သင်သည်။

ဘုဉ်တဗ္ဗံ၊ သုံးဆောင်ရမည်။ ဣဒံ၊ ကို။ တေ၊ သည်။ န ဘုဉ်တဗ္ဗံ၊
 မသုံးဆောင်ရ။ ဣဒံ၊ ဤလျက်ဖွယ်ကို။ တေ၊ သည်။ သာယိတဗ္ဗံ၊
 လျက်ရမည်။ ဣဒံ၊ ကို။ တေ၊ သည်။ န သာယိတဗ္ဗံ၊ မလျက်ရ။ ဣဒံ၊
 ဤသောက်ဖွယ်ကို။ တေ၊ သည်။ ပါတဗ္ဗံ၊ သောက်ရမည်။ ဣဒံ၊ ကို။
 တေ၊ သည်။ န ပါတဗ္ဗံ၊ မသောက်ရ။ ကပ္ပိယံ၊ အပ်သောခဲဖွယ်ကို။
 တေ၊ သည်။ ခါဒိတဗ္ဗံ၊ ခဲရ စားရမည်။ အကပ္ပိယံ၊ မအပ်သောခဲဖွယ်ကို။
 တေ၊ သည်။ န ခါဒိတဗ္ဗံ၊ မခဲရ မစားရ။ ကပ္ပိယံ၊ အပ်သောသုံးဆောင်
 ဖွယ်ကို။ တေ၊ သည်။ ဘုဉ်တဗ္ဗံ၊ သုံးဆောင်ရမည်။ အကပ္ပိယံ၊ မအပ်
 သော သုံးဆောင်ဖွယ်ကို။ တေ၊ သည်။ န ဘုဉ်တဗ္ဗံ၊ မသုံးဆောင်ရ။
 ကပ္ပိယံ၊ အပ်သောလျက်ဖွယ်ကို။ တေ၊ သည်။ သာယိတဗ္ဗံ၊ လျက်ရမည်။
 အကပ္ပိယံ၊ မအပ်သောလျက်ဖွယ်ကို။ တေ၊ သည်။ န သာယိတဗ္ဗံ၊ မလျက်
 အပ်။ ကပ္ပိယံ၊ အပ်သော သောက်ဖွယ်ကို။ တေ၊ သည်။ ပါ တဗ္ဗံ၊ သောက်
 ရမည်။ အကပ္ပိယံ၊ မအပ်သော သောက်ဖွယ်ကို။ တေ၊ သည်။ န ပါတဗ္ဗံ၊
 မသောက်ရ။ ကာလေ၊ နံနက်အခါ၌။ တေ၊ သည်။ ခါဒိတဗ္ဗံ၊ မည်။
 ဝိကာလေ၊ နေလဲ့အခါ၌။ တေ၊ သည်။ န ခါဒိတဗ္ဗံ၊ ရ။ ကာလေတေ
 ဘုဉ်တဗ္ဗံ၊ ဝိကာလေတေ န ဘုဉ်တဗ္ဗံ... (လွယ်ပြီ) န ပါတဗ္ဗံ၊ မသောက်ရ။
 ဣတံ၊ သို့။ သြဝဒန္တိ၊ ဆုံးမကြကုန်၏။ အနုသာသန္တိ၊ သွန်သင်ကြကုန်၏။

တဿ၊ အား။ ဧဝံ၊ အကြံသည်။ ဟောတိ၊ ၏။ ပုဗ္ဗေ၊ ၌။ အဂါရိယ-
 ဘူတစ၊ လူဖြစ်၍ ဖြစ်ကုန်သည်။ သမာနာ၊ ဖြစ်ကုန်သော။ ယံ၊ ငါတို့
 သည်။ ယံ၊ အကြင်အစာကို။ ဣစ္ဆာမ၊ အလိုရှိကုန်၏။ တံ၊ ထိုအလိုရှိရာ
 ကို။ ခါဒါမ၊ ခဲရ စားရကုန်၏။ ယံ၊ အကြင်အစာကို။ န ဣစ္ဆာမ၊ အလို
 မရှိကုန်။ တံ၊ ထိုအလိုမရှိရာကို။ န ခါဒါမ၊ မခဲရ မစားရကုန်။
 ယံ၊ ကို။ ဣစ္ဆာမ၊ ကုန်၏။ တံ၊ ထိုအလိုရှိရာကို။ ဘုဉ်တဗ္ဗံ၊ သုံးဆောင်ရကုန်
 ၏။ ယံ၊ ကို။ န ဣစ္ဆာမ၊ အလိုမရှိကုန်။ တံ၊ ကို။ န ဘုဉ်တဗ္ဗံ၊ မသုံးဆောင်ရ
 ကုန်။ ယံ၊ ကို။ ဣစ္ဆာမ၊ အလိုရှိကုန်၏။ ပ။ ဝိကာလေပိ၊ နေလဲ့အခါ၌
 လည်း။ ပိဝါမ၊ သောက်ရကုန်၏။ သဒ္ဓါ၊ သဒ္ဓါကုန်သော။ ဂဟပတိကာ၊
 သူကြွယ်တို့သည်။ နော၊ ငါတို့အား။ ဒိဝါ၊ နေ့အခါ၌။ ဝိကာလေ၊ နေလဲ့

အခါ၌။ ပဏိတံ၊ မှန်မြတ်လှစွာသော။ ယံပိ ခါဒနိယံ ဘောဇနိယံ၊ အကြင်
 ခဲဖွယ် ဘောဇနိယံကိုသည်။ ဒေန္တိ၊ ပေးလှူကုန်၏။ တတ္ထပိ၊ ထိုခဲဖွယ်
 ဘောဇနိယံလည်း။ ဣမေ၊ ဤရဟန်းတို့သည်။ မုခါဝရဏံ၊ နှုတ်ဝိတ်မှုကို။
 ကရောန္တိ မညေ၊ ပြုကြလေယောင်တကား။ ဣတိ၊ ဤသို့အကြံပြစ်၏။
 သော၊ ထိုရဟန်းသည်။ သိက္ခံ၊ ကို။ ပစ္စက္ခာယ၊ ရှိ။ ဟိနာယာဝတ္တတိ၊
 လူထွက်၏။ ဘိက္ခဝေ၊ တို့။ အယံ၊ ဤပုဂ္ဂိုလ်ကို။ ကမ္ဘိလဘယဿ၊
 မိကျောင်းဘေးကို။ ဘိခတော၊ ကြောက်သည်ဖြစ်၍။ သိက္ခံ၊ ကို။ ပစ္စက္ခာယ၊
 ရှိ။ ဟိနာယာဝတ္တော၊ လူထွက်သော ရဟန်းဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
 ဘိက္ခဝေ၊ တို့။ ကမ္ဘိလဘယန္တိ တေ၊ မိကျောင်းဘေးဟူသော ဤအမည်
 သည်။ သြဒရိကတ္တဿ၊ ဝမ်းရေးကို ကြောင့်ကြဖိုက်ခြင်း၏။ အဓိဝစနံ၊
 အမည်တည်း။

ဘိက္ခဝေ၊ တို့။ အာဝဇ္ဇာယံ၊ ဝဲဘေးဟူသည်။ ကတမဉ္ဇ၊ အဘယ်
 နည်း။ ဘိက္ခဝေ၊ တို့။ ဣဒါ ချံ၊ ပ။ အနဂါရိယံ၊ ချံ။ ပဗ္ဗဇိတော၊ သည်။
 ဟောတိ၊ ၏။ သော၊ ထိုသူသည်။ ဧဝံ ပဗ္ဗဇိတော၊ ဤသို့ရဟန်းပြုသည်။
 သမာနေော၊ လျက်။ ပုဗ္ဗဏှသယေ၊ ချံ။ နိဝါသတော၊ သင်္ကန်းကို ပြင်ဝတ်
 ၍။ ပတ္တစိဝရံ၊ ကို။ အာဒါယ၊ ရှိ။ ဂါမံ၊ သို့လည်းကောင်း။ နိဂမံဝါ၊ သို့
 လည်းကောင်း။ အရက္ခိတေဒနော၊ မစောင့်စည်းပဲသာလျှင်။ ကာယေန၊
 ဖြင့်။ အရက္ခိတာယ၊ မစောင့်စည်းသော။ ဝါစာယ၊ ဖြင့်။ အနုပဋ္ဌိတာယ၊
 မထင်သော။ သတိယာ၊ သတိဖြင့်။ အသံဝုတေဟိ၊ မစောင့်စည်းကုန်
 သော။ ဣန္ဒြိယေဟိ၊ ဣန္ဒြေတို့ဖြင့်။ ပိဏ္ဏာယ၊ ငှာ။ ပဝိသတိ၊ ဝင်၏။
 သော၊ ထိုရဟန်းသည်။ တတ္ထ၊ ထိုချာန်ကို။ ပဉ္စဟိ၊ ကုန်သော။ ကာမ-
 ဂုဏေဟိ၊ ကာမဂုဏ်တို့ဖြင့် (နှင့်)။ သမပ္ပိတံ၊ ပြည့်စုံသော။ သမဂိဘူတံ၊
 ပြည့်စုံသည်ဖြစ်၍ဖြစ်သော။ ပရိစာယနမာနံ၊ စံစားနေသော။ ဂဟပတိ-
 ဝါ၊ သူကြွယ်ကိုသော်လည်းကောင်း။ ဂဟပတိပုတ္တံ၊ သူကြွယ်သားကိုသော်
 လည်းကောင်း။ ပဿတိ၊ မြင်လေ၏။

တဿ၊ ထိုရဟန်းအား။ ဧဝံ၊ ဤသို့သောအကြံသည်။ ဟောတိ၊ ၏။

ပုဗ္ဗေ၊ ဌ။ အဂါရိယဘူတာ၊ လူဖြစ်၍ဖြစ်ကုန်သည်။ သမာနာ၊ လူဖြစ်
 ကုန်သော။ မယံ၊ တို့သည်။ ပဉ္စဟိကာမဂုဏောဟိ၊ ကာမဂုဏ်ငါးပါးတို့နှင့်။
 သမပ္ပိတာ၊ ပြည့်စုံကုန်၏။ သမဂီဘူတာ၊ ပြည့်စုံသည်ဖြစ်ကုန်လျက်။
 ပရိစာရိမှာ၊ ခံစားစံစားခဲ့ကုန်၏။ မေ၊ ၎င်း။ ကုလေ၊ အိမ်၌။ ဘောဂါ၊
 စည်းစိမ်ချမ်းသာတို့သည်။ သံဝိဇ္ဇန္တိခေါ၊ ရှိကုန်သည်သာတည်း။ ဘောဂေ၊
 တို့ကို။ ဘုဉ္ဇဘုံစ၊ သုံးဆောင်ခြင်း၌လည်းကောင်း။ ပုညာနိ၊ တို့ကို။ ကာတုံ၊
 စ၊ ပြုခြင်းငှာလည်းကောင်း။ သက္ကာ၊ တတ်နိုင်သည်သာတည်း။ ဣတိ၊
 ဤသို့အကြံဖြစ်ပေါ်၏။

သော၊ ထိုရဟန်းသည်။ သိက္ခံ၊ ကို။ ပစ္စက္ခာယ၊ ၍။ ဟိနာယာဝတ္တ-
 တိ၊ လူထွက်၏။ ဘိက္ခုဝေ၊ တို့။ အယံ၊ ကို။ အာဝဇ္ဇာယဿ၊ ဝဲဘေးကို။
 ဘိတော၊ ကြောက်သည်ဖြစ်၍။ သိက္ခံ၊ ကို။ ပစ္စက္ခာယ၊ ၍။ ဟိနာယာ-
 ဝတ္တော၊.... ပုဂ္ဂိုလ်ဟူ၍။ ဝုစ္စတိ၊ အပ်၏။ ဘိက္ခုဝေ၊ တို့။ အာဝဇ္ဇာယန္တိ
 တေ၊ ဝဲဘေးဟူသော ဤအမည်သည်။ ပဉ္စန္ဒ၊ ကုန်သော။ ကာမဂုဏာနံ၊
 တို့၏။ အဓိဝစနံ၊ အမည်တည်း။

ဘိက္ခုဝေ၊ တို့။ သုသုကာဘယံ၊ ငါးမန်းဘေးသည်။ ကတမဉ္စ၊ နည်း။
 ဘိက္ခုဝေ၊ တို့။ ဧကစ္စော၊ အချို့သော။ ကုလပုဗ္ဗော၊ သည်။ ပ။ ပဗ္ဗဇိတော၊
 သည်။ ဟောတိ၊ ၎င်း။ သော၊ ထိုသူသည်။ ဧဝံပဗ္ဗဇိတော၊ ဤသို့ရဟန်း
 ဖြစ်သည်။ သမာနော၊ သော်။ ပုဗ္ဗဏှသမယံ၊ ၌။ ပ။ ပိဏ္ဏာယ၊ ငှာ။
 ပဝိသတိ၊ ဝင်၏။ သော၊ ထိုရဟန်းသည်။ တတ္ထ၊ ထိုချာနိဂုံး၌။ ဒုန္နိဝတ္တိ
 ဝါ၊ သေသေသပ်သပ် မဝတ်သည်လည်းဖြစ်သော။ ဒုပ္ပါရုတံဝါ၊ သေသေ
 သပ်သပ် မရုံ မခြုံသည်လည်း ဖြစ်သော။ မာတုဂါမံ၊ ကို။ ပဿတိ၊ မြင်
 ၎င်း။ ဒုန္နိဝတ္တိဝါ၊ ဖြစ်သော။ ဒုပ္ပါရုတံဝါ၊ မရုံ မခြုံသည်လည်းဖြစ်သော။
 မာတုဂါမံ၊ ကို။ ဒိသ္မာ၊ ၍။ တဿ၊ ထိုရဟန်း၏။ စိတ္တံ၊ ကို။ ရာဂေါ၊
 နှစ်သက်မှုရာဂသည်။ အနုဒ္ဓံသေတိ၊ ဖျက်ဆီး၏။ သော၊ သည်။ ရာဂါ-
 နုဒ္ဓံသေန၊ ရာဂဖျက်ဆီးခံရသော။ စိတ္တေန၊ စိတ်ကြောင့်။ သိက္ခံ၊ ကို။
 ပစ္စက္ခာယ၊ ၍။ ဟိနာယာဝတ္တတိ၊ လူထွက်၏။

ဘိက္ခဝေ၊ တို့။ အယံ၊ ဤ ပုဂ္ဂိုလ်ကို။ သုသုကာဘယံ၊ ငါးမန်း
ဘေးကို။ ဘိတော၊ ကြောက်နစ်ခြင်း။ သိက္ခံ၊ ကို။ ဗုဒ္ဓက္ခာယံ၊ ရှိ။
ဟိန္ဒုယာဝတ္ထော၊ လူထွက်သေးပုဂ္ဂိုလ်ဟူ၍။ ဝုစ္စတိ၊ အပ်၏။ ဘိက္ခဝေ၊
တို့။ သုသုကာဘယန္တိ တေ၊ ငါးမန်းဘေး ဟူသော ဤအမည်သည်။
မာတုဂါမယ၊ ၎င်း။ အဓိဝစနံ၊ အမည်တည်း။

ဘိက္ခဝေ၊ တို့။ ဣမ ဣမသ္မိ ဓမ္မဝိနယ၊ သုတ် အဘိဓမ္မာ ပိနည်းဟု
ဆိုအပ်သော ဤသာသနာဟောဝံ့၌။ အဂါသ္မေ၊ မှ။ အဂ ရိယံ၊ ဌ။ ပဗ္ဗဇိတေ၊
ရဟန်းပြုသော။ ဧကစ္စေပုဂ္ဂလေ၊ အချို့ပုဂ္ဂိုလ်အ : (၌)။ စတ္တာရိ၊ လေးပါး
ကုန်သော။ ဣမာနံဘယနံ၊ ဤဘေးတို့ကို။ ဝါဒိကံ ဝိဘဗ္ဗာနံ၊ အလိုရှိ
အပ်ကုန်၏။ (ဝါ၊ ဤဘေးတို့သည် မချွတ်ဖြစ်ကြကုန်မည်)။ ဣတိ၊
ဤသို့ ဟောတော်မူ၏။ ဘဂဝါ၊ သည်။ ဣဒံ၊ ဤသုတ်ကို။ အဝေါစ၊ ၎င်း။
ဘိက္ခူ၊ တို့သည်။ ဘဂဝတော၊ ၎င်း။ ဘာသိဒ္ဓံ၊ ဟောတော်မူအပ်သော
တရားစကားကို။ အတ္တမနာ၊ နှစ်ခြိုက်ကြကုန်သည်ဖြစ်၍။ အဘိနန္ဒု၊ အလွန်
ဝမ်းမြောက်ကြလေကုန်၏။

ဣတိ၊ ဤကား အပြီးတည်း။

ဥပရိမက္ခာသပါဠိတော်

ဝိဘင်္ဂင်

ဒက္ခိဏာဝိဘင်္ဂသုတ် နိဿယ

ဝေံမေသုတံ-ကေံ၊ ဆော။ သမယံ၊ ဣ။ ဘဂဝါ၊ မြတ်စွာဘုရားသည်။
 သက္ကေသု၊ သက္ကတိုင်းတို့၌။ ကပိလဝတ္ထုသ္မိံ၊ ကပိလ(တ်)မြို့၌။ နိဂြောဓာ-
 ရာမေ၊ နိဂြောဓာရုံကျောင်း၌။ ဝိဟရတိ၊ ၏။ အာသေါ၊ ၌။ မဟာပ-
 ဇာပတိ၊ မည်သော။ ဂေါတမိ၊ ဂေါတမီသည်။ နဝံ၊ အသစ်ဖြစ်သော။
 ဒုဿယုဂံ၊ သင်္ကန်းအစုံကို။ အာဒါယ၊ ယူ၍။ ..။ပ။ ..။ဘဂဝန္တံ၊ ကို။
 “ဘန္တေ၊ ရား။ မေ၊ သည်။ နဝံ၊ အသစ်ဖြစ်သော။ ဣဒံဒုဿယုဂံ၊ ဤ
 သင်္ကန်းအစုံကို။ ဘဂဝန္တံ၊ ကို။ ဥဒ္ဒိဿ၊ ရည်စူး၍။ သာမံ၊ ကိုယ်တိုင်။
 ကန္တံ၊ ဝင်အပ်ပြီ။ သာမံ၊ ကိုယ်တိုင်။ ဝါယံဇံ၊ ရက်အပ်ပြီ။ ဘန္တေ၊
 ရား။ ဘဂဝါ၊ သည်။ ဒန္နကမ္ပံ၊ အစဉ်စောင့်ရှောက်ခြင်းကို။ (ရှောက်
 သည်ကို) ဥပါဒါယ၊ အကြောင်းပြု၍။ မေ၊ တပည့်တော်၏။ တံ၊ ထို
 သင်္ကန်းအစုံကို။ ပဋိဂ္ဂဏှာတု၊ လက်ခံတော်မူပါဘုရား။” ဣတိ၊ ဤသို့။
 ဧတံ၊ ဤစကားကို။ အဝေါစ၊ လျှောက်၏။ ဧပံ၊ သို့။ ဝုတ္တေ၊ လျှောက်
 အပ်သော်။ ဘဂဝါ၊ သည်။ မဟာပဇာပတိံ၊ မည်သော။ ဂေါတမိံ၊ ကို။
 “ဂေါတမိ၊ ဂေါတမီ။ သံဃော၊ သံဃာအား။ ဒေဟိ၊ လှူလော့။ တေ၊ သည်။
 သံဃော၊ အား။ ဒိန္တေ၊ လှူအပ်သည်ရှိသော်။ အဟဉ္ဇေဝ၊ ငါဘုရားကို
 ဝည်းကောင်း။ သံဃောစ၊ သံဃာကိုလည်းကောင်း။ ပုဇိတော၊ ပုဇော်
 အပ်သည်။ ဘဝိဿာမိ၊ ဖြစ်အံ့။” ဣတိ၊ ဤသို့။ ဧတံ၊ ကို။ အဝေါစ၊ ၏။
 (မိန့်၏)

ဒုတိယမိခေါ၊ နှစ်ကြိမ်မြောက်လည်း...။ပ။...အဝေါစ၊ ပြီ။
 ဇာတိယမိခေါ၊ သုံးကြိမ်မြောက်လည်း။ ..။ပ။...အဝေါစ၊ ပြီ။

ဝေံ၊ သို့။ ဝုတ္တေ၊ သော်။ အာယသ္မာ အာနန္ဒော၊ သည်။ ဘဂဝန္တံ၊
 ကို။ “ဘန္တေ၊ ဘုရား။ ဘဂဝါ၊ သည်။ မဟာပဇာပတိယာ၊ သော။

ဂေါတမိယာ၊ ဧ၊ နဝံ၊ သော။ ဒုဿယုဂံ၊ ကို။ ပဋိဂ္ဂဏှာတု... ဘုရား။
 ဘန္တေ၊ ရား။ မဟာပဇာပတိ၊ သော။ ဂေါတမိ၊ သည်။ ဘဂဝတော၊
 အား။ ဗဟူပကာရာ၊ များသောကျေးဇူးရှိပါ၏။ ဘဂဝတော၊ ဧ။
 မာတုဇ္ဇာ၊ မိထေးတော်ပါတည်း။ အာပါဒိကာ၊ ကြီးပွားစေတတ်၏။
 ပေါသိကာ၊ မွေးမြူတတ်၏။ ခီရဿ၊ နို့ရည်ကို။ ဒါယိကာ၊ ပေးတတ်၏။
 ဇနေတ္တိယာ၊ မိခင် (မဟာမာယာ) သည်။ ကာလင်္ကတယ၊ အတ္တံဘော
 ကို ပစ်ချခြင်းကို ပြုသည်ရှိသော်။ (ဝါ၊ နတ်ရွာစံသည်ရှိသော်) ဘဂဝန္တံ၊ ကို။
 ထည့်၊ နို့ရည်ကို။ ပါယေသိ၊ တိုက်ကျွေးပြီ။ ဘန္တေ၊ ရား။ ဘဂဝါပိ၊
 သည်လည်း။ မဟာပဇာပတိယာ၊ မည်သော။ ဂေါတမိယာ၊ အား။
 ဗဟူပကာရာ၊ ဧ။ ဘန္တေ၊ ရား။ ဘဂဝန္တံ၊ ကို။ အာဂမ္မ၊ စွဲ၍။
 မဟာပဇာပတိ၊ သော။ ဂေါတမိ၊ သည်။ ဗုဒ္ဓံ၊ ကို။ သရဏံ၊ ကိုးကွယ်ရာ
 ဟူ၍။ ဂတာ၊ ဆည်းကပ်၏။ ဓမ္မံ၊ ကို။ သရဏံ၊ ဟူ၍။ ဂတာ၊ ဧ။ သံသံ၊
 ကို။ သရဏံ၊ ဟူ၍။ ဂတာ၊ ဧ။ ဘန္တေ၊ ရား။ ဘဂဝန္တံ၊ ကို။ အာဂမ္မ၊
 ၍။ မဟာပဇာပတိ၊ သော။ ဂေါတမိ၊ သည်။ ပါဏာတိပါတာ၊ ဗု။
 ပဋိဝိရတာ၊ ရှောင်ကြဉ်၏။ ...။ ပ။ ... မေလျော့ခြင်း၏ အကြောင်းဖြစ်သော
 သေရည်သေရက်ကို သောက်စားခြင်းမှ။ ပဋိဝိရတာ၊ ဧ။ ဘန္တေ၊ ရား။
 အဂဝန္တံ၊ ကို။ အာဂမ္မ၊ ၍။ မဟာပဇာပတိ၊ သော။ ဂေါတမိ၊ သည်။
 ဗုဒ္ဓေ၊ ၍။ အဝေစ္စပ္ပသာဒေန၊ သက်ဝင်၍ ကြည်ညိုခြင်းနှင့်။ ဝါ၊ အတိ
 အကျ သိ၍ ကြည်ညိုခြင်းနှင့်။ သမန္နာဂတာ၊ ပြည့်စုံ၏။ ဓမ္မေ၊ ၍။
 အဝေစ္စပ္ပသာဒေန၊ နှင့်။ သမန္နာဂတာ၊ ၍။ သံဃော၊ ၍။ အဝေစ္စပ္ပသာ-
 ဒေန၊ နှင့်။ သမန္နာဂတာ၊ ၍။ အရိယကန္တေဟိ၊ အရိယာတို့သည် နှစ်သက်
 အပ်ကုန်သော။ သီလေဟိ၊ သီလတို့နှင့်။ သမန္နာဂတာ၊ ၍။ ဘန္တေ၊ ရား။
 ဘဂဝန္တံ၊ ကို။ အာဂမ္မ၊ ၍။ မဟာပဇာပတိ၊ သော။ ဂေါတမိ၊ သည်။
 ဒုက္ခေ၊ ဒုက္ခသစ္စာ၌။ နိက္ကင်္ခါ၊ ယုံမှားမရှိ။ ဒုက္ခသမုဒယေ၊ သမုဒယသစ္စာ
 ၌။ နိက္ကင်္ခါ၊ ယုံမှားမရှိ။ ဒုက္ခနိရောဓေ၊ နိရောဓသစ္စာ၌။ နိက္ကင်္ခါ၊
 ယုံမှားမရှိ။ ဒုက္ခနိရောဓဂေါမိနိယာ၊ နိရောဓသစ္စာသို့ ရောက်ကြောင်း
 ဖြစ်သော။ ပဋိပဒါယ၊ အကျင့်၌။ နိက္ကင်္ခါ၊ ယုံမှားမရှိ။ ဘန္တေ၊ ရား။
 ဘဂဝါပိ၊ သည်လည်း။ မဟာပဇာပတိယာ၊ သော။ ဂေါတမိယာ၊ ဂေါတမိ

အား။ ဗဟုပကာရော၊ ၎င်း။” ဣတ္ထိ၊ ဤသို့။ တေံ၊ ကို။ အဝေါစ၊
လျှောက်၏။

အာနန္ဒ၊ န္ဒာ။ တေံ၊ ဤလျှောက်ထားသောစကားသည်။ တေံ၊
မှန်ပေ၏။ အာနန္ဒ၊ န္ဒာ။ ဟိ၊ နေ၏။ ပုဂ္ဂလော၊ တပည့်ပုဂ္ဂိုလ်သည်။
ယံပုဂ္ဂလံ၊ အကြင်ဆရာပုဂ္ဂိုလ်ကို။ အာဂမ္မ၊ ဤ။ ဗုဒ္ဓံ၊ ကို။ သရဏံ၊...
။ပ။ .ဂတော၊ ဆည်းကပ်သည်။ ဟောတိ၊ ၎င်း။ အာနန္ဒ၊ န္ဒာ။ အဘိဝါဒန၊
ပစ္စုပ္ပန်အညွှန်ကမ္မသမိဗ္ဗိကမ္မစိရပိဏ္ဍပါတသေနာသနဂိလ္လာနပစ္စယဘေ
သဇ္ဇပရိက္ခာရာနုပုဒါနေန၊ နှိုင်းခြင်း၊ ခရီးဦးကြိုဆိုခြင်း၊ လက်အုပ်ချီခြင်း၊
ရိုသေမှုပြုခြင်း၊ သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ သူနာတို့၏ အထောက်အပံ့
အသက်၏ အရံအကောဖြစ်သော ဆေးတို့ကို ပေးလှူခြင်းဖြင့်။ ယဒိဒံ

(ပတိကာရံ)၊ အကြင် ကျေးဇူးတုံပြန်ခြင်းသည်။ (ကျေးဇူး
တုံပြုခြင်းသည်) အတ္ထိ၊ ၎င်း။ တေံ၊ ထိုကျေးဇူးတုံပြုခြင်းကို။ ဣမိနာ-
ပုဂ္ဂလော၊ ဤ(သရဏဂုံတည်ပြီးဖြစ်သော) တပည့်ပုဂ္ဂိုလ်သည်။ ဣမဿ
ပုဂ္ဂလဿ၊ ဤ(သရဏဂုံတည်စေသည့်) ဆရာပုဂ္ဂိုလ်ကို။ သပ္ပတိကာရံ၊
ပြည့်စုံလုံလောက်သောကျေးဇူးတုံပြန်ခြင်းဟူ၍။ နဒေါမိ၊ ဟောဒတ်ပေ။

(ယံဟာနန္ဒ...စသော ကြွင်းဝါကျကြီး သုံးဝါကျတို့၌ကား
မခဲပြီ။ “ငါးပါးသီလတည်ပြီးဖြစ်သူ ဖြစ်စေသူ၊ အရိယာဖြစ်သူ
ဖြစ်စေသူ၊ သစ္စာလေးပါး၌ ယုံမှားမဲ့သူ မဲ့စေသူ” ဟု
ပုဂ္ဂလအခွဲမျှသာ ထူး၏)

အာနန္ဒ၊ န္ဒာ။ ပါဠိဂုဗိကာ၊ ပုဂ္ဂိုလ်အသီးသီးအား ပေးလှူအပ်
ကုန်သော။ ဝါ၊ ပုဂ္ဂလိကဖြစ်ကုန်သော။ ဒက္ခိဏာ၊ အလှူဒါနမျိုး
တို့သည်။ ဣမာစုဒ္ဒသ၊ ဤတဆယ့်လေးမျိုးတို့တည်း။ ကတမာစုဒ္ဒသ၊
အဘယ်ပ. ဆယ့်လေးမျိုးတို့နည်း။ အရဟန္တေ၊ သော။ သမ္မာသမ္ဗုဒ္ဓော
သော။ တထာဂတော၊ ရှင်တော်မြတ်ဘုရားအား။ ဒါနံ၊ ကို။ ဒေတိ၊ ၎င်း။
အယံ၊ ဤသည်ကား။ ပဉ္စမာ၊ ရှေးဦးစေ အမြတ်ဆုံးဖြစ်သော။ ပါဠိ-
ပုဂ္ဂလိကာ၊ ပုဂ္ဂိုလ်အသီးသီးအား ပေးလှူအပ်သော။ ဒက္ခိဏာ၊ အလှူ

ဒါနတည်း။ ပစ္စေကဗုဒ္ဓေ၊ ပစ္စေကဗုဒ္ဓါအား။...။ ပ။...ဒက္ခိဏာ။ တည်း။
 တထာဂတသာဝကေ၊ မြတ်စွာဘုရား၏ တပည့်သားဖြစ်သေး။ အရဟန္တေ၊
 ရဟန္တာအား။...။ အရဟတ္တဖလသတ္တိကိရိယာယ၊ အရဟတ္တဖိုလ်ကို
 မျက်မှောက်ပြုခြင်းငှာ။ ပဋိပန္နေ၊ ကျင့်သောပုဂ္ဂိုလ်အား။ ...။ အနာဂါ-
 မိဿ၊ အနာဂါမ်ပုဂ္ဂိုလ်အား။ ...။ အနာဂါမိဖလသတ္တိကိရိယာယ၊ အနာဂါမိ
 ဖိုလ်ကို မျက်မှောက်ပြုခြင်းငှာ။ ပဋိပန္နေ၊ အား။...။ သကဒါဂါမိဿ၊
 သကဒါဂါမ်ပုဂ္ဂိုလ်အား။ ...။ သက ဒါဂါမိဖလသတ္တိကိရိယာယ၊ ငှာ။ ပဋိပန္နေ၊
 ကျင့်သော ပုဂ္ဂိုလ်အား။...။ သေတတပန္နေ၊ အား။...။ သေတတပတ္တိ-
 ဖလသတ္တိကိရိယာယ၊ ငှာ။ ပဋိပန္နေ၊ အား။ ...။ ကာယေသု၊ ကာယရုဏ်တို့၌။
 ဝိတရာဂေ၊ ကင်းသော ဟင်္ဂမ္ဘိဗျူဟေ။ ဗဟိရဂေ၊ သာသနာပ-
 လောကီအတိညာဉ်ပုဂ္ဂိုလ်အား။ ...။ ပုထုဇ္ဇနဒ္ဓယီဝေ၊ သီလဝန္တပုထုဇဉ်
 ပုဂ္ဂိုလ်အား။...။ ပုထုဇ္ဇနဒ္ဓယီဝေ၊ သီလမရှိသောပုထုဇဉ်ပုဂ္ဂိုလ်အား။ ...။
 တိရစ္ဆာနဂတေ၊ တိရစ္ဆာန်အား။ ဒါနံ၊ အလှူကို။ ဒေတံ၊ ၎င်း။ အယံ၊
 သည်ကား။ စုဒ္ဓသံ၊ တဆယ့်လေးပါးမြောက် ဖြစ်သော။ ဝါဠုပုဂ္ဂလိကာ၊
 သော။ ဒက္ခိဏာ၊ တည်း။ ဣတံ၊ သို့။ စုဒ္ဓသ၊ တို့တည်း။ အနန္တံ၊ နှစ်။
 တတြ၊ ထိုတဆယ့်လေးပါးသောအလှူဒါနတို့တွင်။ တိရစ္ဆာနဂတေ၊
 အား။ ဒါနံ၊ ကို။ ဒေတံ၊ ပေးလှူခြင်းကြောင့်။ သတုဂ္ဂတာ၊ တရာ
 သောအကျိုးရှိသော။ ဒက္ခိဏာ၊ အလှူမျိုးကို။ ပါဠိမန္တံ၊ အလှူရှိအပ်
 ၎င်း။ ပုထုဇ္ဇနဒ္ဓယီဝေ၊ အား။ ဒါနံ၊ ကို။ ဒေတံ၊ ကြောင့်။ သဟသ-
 ဂုဏာ၊ တထောင်သော အကျိုးရှိသော။ ...။ ပုထုဇ္ဇနဒ္ဓယီဝေ၊ အား။
 ဒါနံ၊ ကို။ ဒေတံ၊ ကြောင့်။ သတသဟသဂုဏာ၊ တသိန်းသောအကျိုး
 ရှိသော။...။ ကာယေသု၊ တို့၌။ ဝိတရာဂေ၊ သော။ ဗဟိရဂေ၊ အား။
 ဒါနံ၊ ကို။ ဒေတံ၊ ကြောင့်။ ကောသိုသတသဟသဂုဏာ၊ ကုဋေတသိန်း
 အကျိုးရှိသော။...။ သောတတပတ္တိသတ္တိ ကိရိယာယ၊ ငှာ။ ပဋိပန္နေ၊ အား။
 ဒါနံ၊ ကို။ ဒေတံ၊ ကြောင့်။ အသင်္ခယျာ၊ မရတုကုန်ခဲ့သော။ အပ္ပမေ-
 ယျာ၊ အ ခိုင်းအရှည်မျိုးသော။ ဒက္ခိဏာ၊ အလှူမျိုးကို။ ပါဠိကဝိကဗ္ဗာ၊
 ၎င်း။ သောတတပန္နေ၊ အား။ (ဒိန္နဒါနေ၊ ပေးလှူအပ်သော ဒါန၌) ကောပန-

ဝါဒေါ၊ အဘယ်မှာ ဆိုဖွယ်ရှိအံ့နည်း။...။ပ။... တထာဂတေ၊ အား။
(ဒိန္နဒါနေ၊ ဌ)ကောပနဝါဒေါ၊ အဘယ်မှာဆိုဖွယ်ရှိအံ့နည်း။

အာနန္ဒ၊ နန္ဒာ။ သံဃဂတာ၊ သံဃာသို့ရောက်ကုန်သော၊ ဝါ၊ သံဃိက
ဖြစ်ကုန်သော။ ဒက္ခိဏာ၊ တို့သည်။ ဣမာသတ္တ၊ ဤခုနစ်မျိုးတို့တည်း။
ကတမာသတ္တ၊ အဘယ်ခုနစ်မျိုးတို့နည်း။ ပုဒ္ဒပ္ပမေ၊ ဘုရားအမျိုးရှိသော။
ဥဘတောသံဃေ၊ ဘိက္ခု ဘိက္ခုနီ နှစ်လီသောသံဃာအား။ ဒါနံ၊ ကို။
ဒေတံ၊ ၎င်း။ အယံ၊ ကား။ ပဌမာ၊ သော။ သံဃဂတာ၊ သော။ ဒက္ခိဏာ၊
တည်း။ တထာဂတေ၊ သည်။ ပရိနိဗ္ဗတေ၊ ပရိနိဗ္ဗာန်စံသည်ရှိသော်။
ဥဘတောသံဃေ၊ အား။ပ။ ဘိက္ခုသံဃေ၊ အား။ပ။ ဘိက္ခုနီသံဃေ၊ အား။
ပ။ မေ၊ တပည့်ဇာတ်အား။ ဧတ္တကာ ဧတ္တကေ၊ ဤမျှလောက်ကုန်သော။
ဘိက္ခု၊ တို့ကိုလည်းကောင်း။ ဧတ္တကာ၊ ဤမျှလောက်ကုန်သော။
ဘိက္ခုနီယော၊ လည်းကောင်း။ သံဃတော၊ မှ။ ဥဒ္ဓိဿထာတံ၊ ညွှန်
ကြပါကုန်ဘုရားဟူ၍။ ဒါနံ၊ ကို။ ဒေတံ၊ ၎င်း။... မေ၊ အား။ ဧတ္တကာ
ဧတ္တကေ၊ ဘိက္ခု၊ တို့ကို။ ဥဒ္ဓိဿထာတံ၊ ညွှန်ကြပါကုန်ဘုရားဟူ၍။ ဒါနံ၊
ကို။ ဒေတံ၊ ၎င်း။... မေ၊ အား။ ဧတ္တကာ၊ ကုန်သော။ ဘိက္ခုနီယော၊
တို့ကို။ ဥဒ္ဓိဿထာတံ၊ ဟူ၍။ ဒါနံ၊ ကို။ ဒေတံ၊ ၎င်း။... အာနန္ဒ၊ နန္ဒာ။
အနာဂတံ၊ လာလတ္တံ့သော။ အဒ္ဓါနံ၊ ကာလ၌။ ဂေါတြဘုနော၊ ရဟန်း
ဟူသောအမည် အနွယ်မျှကို ဆောင်ကုန်သော။ (သမဏတံ ဂေါတ္တမတ္တံ
အနံဘဝန္တိ ဓာရေန္တိတံ ဂေါတြဘုနော၊ ဌ။) ကာသဝကဏ္ဍာ၊ သင်္ကန်း
ကို လည်၌ရောက်ကုန်သော။ ဒုဿီလာ၊ သီလမရှိကုန်သော။ ပါဗဓမ္မာ၊
ယုတ်မာသောအကျင့် ရှိကုန်သော ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ပေါ်
ကုန်လတ္တံ့။ တေသုဒုဿီလေသု၊ ထိုသီလမရှိသောသူတို့၌။ သံဃံ၊ ကို။
ဥဒ္ဓိဿ၊ ရည်ညွှန်း၍။ ဒါနံ၊ ကို။ ဒေတံ၊ ပေးလှူကုန်လတ္တံ့။ အာနန္ဒ၊
နန္ဒာ။ အဟံ၊ ငါဘုရားသည်။ တဒါပိ၊ ထိုအခါ၌လည်း။ သံဃဂတံ၊ သံဃာ
သို့ရောက်သော။ ဝါ၊ သံဃိကဖြစ်သော။ ဒက္ခိဏံ၊ ကို။ အသေယံ၊
မရေတွက်နိုင်သောအကျိုးရှိ၏ဟူ၍။ အပ္ပမေယံ၊ မနှိုင်းယှဉ်နိုင်သော
အကျိုးရှိ၏ဟူ၍။ ဝဒါမိ၊ ဟောတော်မူ၏။ အာနန္ဒ၊ နန္ဒာ။ အဟံ၊ သည်။

ကေနစိ ပရိယာယေန၊ မည်သည့်နည်းပရိယာယ်နှင့်မျှ။ ပါဠိပုဂ္ဂလိကံ၊ သီးခြားပုဂ္ဂလိကဖြစ်သော။ ဒါနံ၊ ကို။ သံဃဂတာယ၊ သံဃိကဖြစ်သော။ ဒက္ခိဏာယ၊ အလှူထက်။ မဟပ္ပလတရံ၊ သာလွန် ကြီးကျယ်သော အကျိုးရှိ၏ဟူ၍။ နတေဝ ဝဒါမိ၊ ဟောတော်မမူသည်သာတည်း။

အာနန္ဒ၊ နွာ။ ဝိသုဇ္ဈိယော၊ စင်ကြယ်ကုန်သော။ ဒက္ခိဏာ၊ အလှူ တို့သည်။ ဣမာတေသေ၊ ဤလေးပါးတို့တည်း။ ကတမာ စတသော။... ဟိနည်းဟူမူ။ အာနန္ဒ၊ နွာ။ ယာဒက္ခိဏာ၊ အကြင်အလှူသည်။ ဒါယကတော၊ အလှူပေးပုဂ္ဂိုလ်မှ။ ဝိသုဇ္ဈိယံ၊ စင်ကြယ်၏။ ပဋိဂ္ဂါဟကတော၊ အလှူခံပုဂ္ဂိုလ်မှ။ နောဝိသုဇ္ဈိတံ၊ မစင်ကြယ်။ (သာဒက္ခိဏာ၊ ထိုအလှူ သည်။ အတ္ထိ၊ ၎င်း။) အာနန္ဒ၊ နွာ။ ယာဒက္ခိဏာ၊ အကြင်အလှူသည်။ ပဋိဂ္ဂါဟကတော၊ အလှူခံဘက်မှ။ ဝိသုဇ္ဈိတံ၊ စင်ကြယ်၏။ ဒါယကတော၊ အလှူပေးဘက်မှ။ နောဝိသုဇ္ဈိတံ၊ မစင်ကြယ်။ (သာဒက္ခိဏာ၊ သည်။ အတ္ထိ၊ ၎င်း) အာနန္ဒ၊ နွာ။ ယာဒက္ခိဏာ၊ သည်။ ဒါယကတော၊ မှ။ နောဝိသုဇ္ဈိတံ၊ မစင်ကြယ်။ ပဋိဂ္ဂါဟကတော၊ အလှူခံဘက်မှ။ နောဝိသုဇ္ဈိတံ၊ မစင်ကြယ်။ (သာဒက္ခိဏာ၊ သည်။ အတ္ထိ၊ ၎င်း) အာနန္ဒ၊ နွာ။ ယာဒက္ခိဏာ၊ သည်။ ဒါယကတောစေ၊ အလှူပေးဘက်မှလည်းကောင်း။ ပဋိဂ္ဂါဟကတောစ၊ အလှူခံဘက်မှလည်းကောင်း။ ဝိသုဇ္ဈိတံ၊ စင်ကြယ် ၎င်း။ (သာဒက္ခိဏာ၊ သည်။ အတ္ထိ၊ ၎င်း။)

အာနန္ဒ၊ နွာ။ ယာဒက္ခိဏာ၊ သည်။ ဒါယကတော၊ မှ။ ဝိသုဇ္ဈိတံ၊ ၎င်း။ ပဋိဂ္ဂါဟကတော၊ မှ။ နောဝိသုဇ္ဈိတံ၊ မစင်ကြယ်။ သာဒက္ခိဏာ၊ သည်။ ကထာ၊ အဘယ်သို့လျှင်။ ဟောတံ၊ ဖြစ်သနည်း။

အာနန္ဒ၊ အာနန္ဒာ။ ဣ၊ ဤလောက၌။ ဒါယကော၊ သည်။ သံလဝါ၊ သီလရှိသည်။ ကလျာဏဓမ္မော၊ ကောင်းသော ကုသိုလ်တရားရှိသည်။ ဟောတံ၊ ၎င်း။ ပဋိဂ္ဂါဟကော၊ တို့သည်။ စုဿိလာ၊ သီလပရိကုန်။ ပါပဓမ္မာ၊ ယုတ်မာသော အကုသိုလ်တရားရှိကုန်သည်။ ဟောန္တိ၊ ကုန်၏။

အာနန္ဒ၊ နွာ။ ယာဒက္ခိဏာ၊ ဒါယကတော၊ မှ။ ဝိသုဇ္ဈတိ၊ ဧ။ ပဋိဂ္ဂါ-
ဟကတော၊ မှ။ နောဝိသုဇ္ဈတိ၊ မစင်ကြယ်။ သာဒက္ခိဏာ၊ သည်။ ဝေ
ခေါ၊ ဤသို့လျှင်။ ဟောတိ၊ ဧ။

အာနန္ဒ၊ နွာ။ ယာဒက္ခိဏာ၊ သည်။ ပဋိဂ္ဂါဟကတော၊ မှ။ ဝိသုဇ္ဈတိ၊
ဧ။ ဒါယကတော၊ မှ။ နောဝိသုဇ္ဈတိ၊ မစင်ကြယ်။ သာဒက္ခိဏာ၊ သည်။
ကထဉ္စ၊ သို့လျှင်။ ဟောတိ၊ နည်း။ အာနန္ဒ၊ နွာ။ ဣဓ၊ ဤသာသနာ
တော်၌ (ဤလောက၌)။ ဒါယကော၊ သည်။ ဒုဿီလော၊ သီလမရှိ။
ပါပဓမ္မော၊ သည်။ ဟောတိ၊ ဧ။ ပဋိဂ္ဂါဟကာ၊ တို့သည်။ သီလဝန္တော၊
သီလရှိကုန်၏။ ကလျာဏဓမ္မော .၊ ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

အာနန္ဒ၊ နွာ။။ ပ။ဝေခေါ၊ လျှင်။ ဟောတိ၊ ဧ။ အာနန္ဒ၊ နွာ။
ယာဒက္ခိဏာ၊ သည်။ ဒါယကတော၊ မှ။ နောဝိသုဇ္ဈတိ၊ မစင်ကြယ်။
ပဋိဂ္ဂါဟကတော၊ မှ။ နောဝိသုဇ္ဈတိ၊ မစင်ကြယ်။ သာဒက္ခိဏာ၊ သည်။
ကထဉ္စ၊ လျှင်။ ဟောတိ၊ နည်း။

အာနန္ဒ၊ နွာ။ ဣဓ၊ ၌။ ဒါယကော၊ သည်လည်း။ ဒုဿီလော၊ သီလ
မရှိသည်။ ပါပဓမ္မော၊ သည်။ ဟောတိ၊ ဧ။ ပဋိဂ္ဂါဟကာ၊ တို့သည်လည်း။
ဒုဿီလော၊ မရှိကုန်သည်။ ပါပဓမ္မော၊ ယုတ်မာသော အကုသိုလ်တရားရှိကုန်
သည်။ ဟောန္တိ၊ ကုန်၏။ အာနန္ဒ၊ နွာ၊။ ပ။ ဝေခေါ၊ ဤသို့လျှင်။
ဟောတိ၊ ဖြစ်၏။

အာနန္ဒ၊ နွာ။ ယာဒက္ခိဏာ၊ သည်။ ဒါယကတော၊ လည်းကောင်း။
ပဋိဂ္ဂါဟကတော၊ မှလည်းကောင်း၊ ဝိသုဇ္ဈတိ၊ ဧ။ သာဒက္ခိဏာ၊ သည်။
ကထဉ္စ၊ သို့လျှင်။ ဟောတိ၊ နည်း။ အာနန္ဒ၊ နွာ။ ဣဓ၊ ၌။ ဒါယကော၊
လည်း။ သီလဝါ၊ သည်။ ကလျာဏဓမ္မော၊ သည်။ ဟောတိ၊ ဧ။ ပဋိဂ္ဂါဟကာ
၊ တို့သည်လည်းကောင်း။ သီလဝန္တော၊ ကုန်သည်။ ကလျာဏဓမ္မော၊
ကုသိုလ်တရားရှိကုန်သည်။ ဟောန္တိ၊ ကုန်၏။ အာနန္ဒ၊ နွာ၊။ ပ။
ဝေခေါ၊ လျှင်။ ဟောတိ၊ ဧ။

အာနန္ဒ၊ န္ဒာ။ ဝိသုဒ္ဓိယော၊ စင်ကြယ်ကုန်သော။ ဒက္ခိဏာ၊
အလှူတို့သည်။ ဣမာစတသော၊ ဤလေးပါးတို့တည်း။ ဣတိ၊ ဤသို့
မိန့်တော်မူ၏။

ဘဂဝါ၊ သည်။ ဣဒံ၊ ကို။ အဝေါစ၊ ပြီး။ သုဂတော၊ သည်။ ဣဒံ၊ ကို။ ဝတ္ထာ
န၊ ပြီး၍။ သတ္တာ၊ သည်။ အထာပရံ၊ ထိုမှတစ်ပါးသော။ ဧတံ၊ ကို။ အဝေါ-
စ၊ ပြီး (ကိံ အဝေါစ၊ ဘယ်သို့ဟောတော်မူသနည်းဟူမူ) သီလဝါ၊ သီလ
ရှိသော။ ယော၊ အကြင် အလှူပေးပုဂ္ဂိုလ်သည်။ သုပသန္နစိတ္တော၊
အလွန်ကြည်လင်သော စိတ်ရှိသည်ဖြစ်၍။ ဥဠာရံ၊ အလွန်မွန်မြတ်သော။
ကမ္မဗလံ၊ ကံ၏ အကျိုးကို။ အဘိသဒ္ဓဟံ၊ အလွန်ယုံကြည်သည်ဖြစ်၍။
ဓမ္မေန၊ တရားသဖြင့်။ လဒ္ဓံ၊ ရှာရ်ရအပ်သော။ ဒါနံ၊ လှူဖွယ်ပစ္စည်းဝတ္ထု
ကို။ ဒုဿိလေသု၊ သီလမရှိသောသူတို့အား။ ဒဒါတိ၊ ၏။ တဿ၊ ထိုအလှူ
ပေးပုဂ္ဂိုလ်၏။ သာဒက္ခိဏာ၊ သည်။ ဒါယကတော၊ မှ။ ဝိသုဇ္ဈတိ၊ ၏။

ဒုဿိလော၊ သီလမရှိသော။ ယော၊ သည်။ အပ္ပသန္နစိတ္တော၊ မကြည်လင်
သော စိတ်ရှိသည်ဖြစ်၍။ ဥဠာရံ၊ သော။ ကမ္မဗလံ၊ ကို။ အဘိသဒ္ဓဟံ၊
အလွန်ယုံကြည်သောစိတ် ရှိသည်ဖြစ်၍။ ဓမ္မေန၊ မတရားသဖြင့်။ လဒ္ဓံ၊
သော။ ဒါနံ၊ ကို။ သီလဝန္နေသု၊ တို့အား။ ဒဒါတိ၊ ၏။ တဿ၊ ထို
အလှူပေးပုဂ္ဂိုလ်၏။ သာဒက္ခိဏာ၊ သည်။ ပဋိဂ္ဂါဟကတော၊ မှ။
ဝိသုဇ္ဈတိ၊ ၏။

ဒုဿိလော၊ သော။ ယော၊ သည်။ အပ္ပသန္နစိတ္တော၊ ၍။ ဥဠာရံ၊
သော။ ကမ္မဗလံ၊ ကို။ အဘိသဒ္ဓဟံ၊ ၍။ အဓမ္မေန၊ ဖြင့်။ လဒ္ဓံ၊ သော။
ဒါနံ၊ ကို။ ဒုဿိလေသု၊ တို့အား။ ဒဒါတိ၊ ၏။ တဿ၊ ထိုအလှူပေး
ပုဂ္ဂိုလ်၏။ တံဒါနံ၊ ကို။ ဝိပုလပ္ပလန္တိ၊ ပြန်ပြောများပြားသော အကျိုး
ရှိ၏ဟူ၍။ နဗြူမိ၊ ဟောတော်မူ။

သီလဝါ၊ သော။ ယော၊ သည်။ အပ္ပသန္နစိတ္တော၊ အလွန်ကြည်လင်
သောစိတ် ရှိသည်ဖြစ်၍။ ဥဠာရံ၊ အလွန်မွန်မြတ်သော။ ကမ္မဗလံ၊ ကို။
အဘိသဒ္ဓဟံ၊ ၍။ ဓမ္မေန၊ ဖြင့်။ လဒ္ဓံ၊ သော။ ဒါနံ၊ ကို။ သီလဝန္နေသု၊

တို့အား။ ဒဒါတိ၊ ဇ၊ တဿ၊ ဇ။ တံဒါနံ၊ ကိ။ ဝေ၊ စင်စင်။ ဝိပုလပုလန္တိ၊
ပြန်ပြောများပြားသော အကျိုးရှိ၏ ဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဝိတရာဂေါ၊ ကင်းသောရာဂရှိသော။ ယော၊ သည်။ သုပသန္တဝိတ္တော၊
၍။ ဥဠာရံ၊ သော။ ကမ္မဖလံ၊ ကို။ အဘိသဒ္ဓဟံ၊ ၍။ ဓမ္မေန၊ ပြင်။
လဒ္ဓံ၊ သော။ ဒါနံ၊ ကို။ ဝိတရာဂေသု၊ တို့အား။ ဒဒါတိ၊ ဇ၊ တဿ၊
ဇ။ တံ ဒါနံ၊ သည်။ ဝေ၊ စင်စင်။ အာမိသဒါနာနံ၊ ပစ္စည်းအလှူတို့တွင်။
အဂ္ဂံ၊ အမြတ်ဆုံး အသာဆုံးတည်း။ ဣတိ၊ သို့။ ဧတံ၊ ဤတရားတော်ကို။
အဝေါစ၊ ဟောတော်မူပြီ။

ဘိက္ခုဝေ၊ တို့။ အထခေါ၊ ဌ။ ဝေပစိတ္တိအသုရိန္ဒော၊ ဝေပစိတ္တိအသုရိန်
သည်။ ဒေဝါနမိန္ဒ၊ နတ်တို့၏ အရှင်ဖြစ်သော။ သက္ကံ၊ သိကြားမင်းကို။
“ဒေဝါနမိန္ဒ၊ နတ်တို့၏အရှင် သိကြားမင်း။ ဂါထံ၊ ဂါထာကို။ ဘဏ၊
ဆိုလော့”။ ဣတိ ဧတံ၊ ကို။ အဝေါစ၊ ၎်။

ဘိက္ခုဝေ၊ တို့။ ဧဝံဝုတ္တေ၊ ဤသို့ပြောသည်ရှိသော်။ ဒေဝါနမိန္ဒော၊
သော။ သက္ကော၊ သည်။ ဝေပစိတ္တိ အသုရိန္ဒ၊ ကို။ ဧတံ၊ ကို။ အဝေါစ၊
၎်။ “ဝေပစိတ္တိ၊ ဝေပစိတ္တိ။ ဧတ္ထ၊ ဤတာဝတိံသာနတ်ပြည်၌။ တုမေခေါ၊
သင်တို့သည်သာလျှင်။ ပုဗ္ဗဒေဝါ၊ ရှေးဦးနတ်ဖြစ်ကုန်၏။ ဝေပစိတ္တိ၊
ဝေပစိတ္တိ။ ဂါထံ၊ ဂါထာကို။ ဘဏ၊ ဆိုလော့။” ဣတိ၊ ဤသို့ပြော၏။

ဧဝံ ဝုတ္တေ၊ ဤသို့သိကြားက ပြောသည်ရှိသော်။ ဘိက္ခုဝေ၊ တို့။
ဝေပစိတ္တိ အသုရိန္ဒော၊ သည်။ ဣမံ ဂါထံ၊ ကို။ အဘာသိ၊ ရွတ်ဆို၏။

သက္ကံ၊ သိကြားမင်း။ အဿ၊ ထိုသူမိုက်အား။ နောစေ ပဋိသေခကော၊
အကယ်၍ မတားမြစ်သည်ဖြစ်ပါမူ။ ဗာလာ၊ သူမိုက်တို့သည်။ ဘိယျော၊
လွန်စွာ။ ပဘိဇ္ဇေယျ၊ ချွတ်ယှဉ်ပျက်စီးကုန်ရာ၏။ တဿ၊ ထို့ကြောင့်။
ဓိရော၊ ပညာရှိသည်။ ဘုသေန၊ ပြင်းစွာသော။ ဒဏှေန၊ ဒဏ်ဖြင့်သာ။
ဗာလံ၊ သူမိုက်ကို။ နိသောဓယေ၊ နှိပ်ကွပ်တားမြစ်ရာ၏။ ဣတိ၊ ဤသို့။
ရွတ်ဆို၏။

ဘိက္ခုဝေ၊ တို့။ ဝေပစိတ္တိနာ၊ ဝေပစိတ္တိအမည်ရှိသော။ အသုရိန္ဒေန၊
အသုရိန်သည်။ ဂါထာယ၊ ကို။ ဘာသိတာယ၊ ရွတ်ဆိုအပ်သည်ရှိသော်။
အသုရာ၊ တို့သည်။ အနုမောဒိံ သု၊ ဝမ်းသာကြကုန်၏။ ဒေဝါ၊ တို့သည်။
တုဏှံ၊ ဆိတ်ဆိတ်နေကုန်သည်။ အဟေသံ၊ ဖြစ်ကုန်၏။ ဘိက္ခုဝေ၊ တို့။
အထခေါ၊ ဌ။ ဝေပစိတ္တိ အသုရိန္ဒော၊ သည်။ သက္ကံဒေဝါနမိန္ဒ၊ နတ်တို့၏
အရှင်ဖြစ်သော သိကြားမင်းကို။ “ဒေဝါနမိန္ဒ၊ နတ်တို့ကိုအစိုးရသော
သိကြားမင်း။ ဂါထံ၊ ကို။ ဘဏ၊ ရွတ်ဆိုလော့။” ဣတိ၊ ဤသို့။ ဧတံ၊
ကို။ အဝေါစ၊ ၎်။ ဧဝံ ဝုတ္တေ၊ သော်။ ဘိက္ခုဝေ၊ တို့။ သက္ကောဒေဝါန-
မိန္ဒော၊ သည်။ ဣမံ ဂါထံ၊ ကို။ အဘာသိ၊ ရွတ်ဆို၏။

ဝေပစိတ္တိ၊ ဝေပစိတ္တိအသုရိန်။ ယော၊ အကြင်သူသည်။ ပရံ၊ သူတပါးကို။ (ဝါ၊ ရန်သူကို။) သက္ခိပိတံ၊ အမှက်ထွက်သည်ကို။ ဥတုာ၊ သိပြီး၍။ သတော၊ သတိနှင့်ပြည့်စုံလျက်။ ဥပသမ္ပတိ၊ ငြိမ်းအေး၏။ တေဒေဝ၊ ထိုသူ၏ ဤသို့ငြိမ်းအေးခြင်းကိုသာလျှင်။ ဗာလဿ၊ သူမိုက်အား။ ဗဒ္ဓိသေနံ၊ တားမြစ်နိုင်၏ ဟူ၍။ အဟံ၊ သည်။ မညေ၊ အောက်မေ့ မှတ်ထင်၏။ ဣတိ၊ ဤသို့ရှုတ်ဆို၏။

ဘိက္ခဝေ၊ တို့။ ဒေဝါနမိန္ဒေန၊ သော။ သက္ကေန၊ သည်။ ဂါထာယ၊ ကို။ ဘာသိတာယ၊ ရှုတ်ဆိုအပ်သည်ရှိသော်။ ဒေဝါ၊ တို့သည်။ အနုမောဒိံသု၊ အနုမောဒန ပြုကြကုန်၏။ အသုရာ၊ တို့သည်။ တုဏ္ဏိအဟေသု၊ ဆိတ်ဆိတ်နေကြကုန်၏။ ဘိက္ခဝေ၊ တို့။ အာသခေါ၊ ခွဲ။ (အနက်ဆက်ဆိုပါ။ လွယ်ပြီ)

ဝါသဝ၊ သိကြားမင်း။ ယဒါ၊ ခွဲ။ ဗာလော၊ မိုက်သောသူသည်။ နံ၊ ထိုသည်းခံသောသူကို။ အယံ၊ ဤသူသည်။ မေ၊ အား။ ဘယာ၊ ကြောက်သောကြောင့်။ တိတိက္ခတိ၊ သည်းခံ၏။ (ဣတိ၊ ဤသို့) မညတိ၊ မှတ်ထင်၏။ တဒါ၊ ထိုအခါကာလ၌။ ပလာယိနံ၊ ပြေးသောနှုန်းကို။ ဂေါ၊ နှားအပေါင်းသည်။ ဘိယျော၊ လွန်စွာ။ အဇ္ဈာရုဟတ်ဣဝ၊ လွမ်းမိုးသကဲ့သို့။ ဝေံ၊ ဤအတူ။ ဒုမေဓော၊ ပညာမဲ့သူသည်။ ဘိယျော၊ အလွန်။ အဇ္ဈာရုဟတိ၊ လွမ်းမိုး၏။ ဣတိ၊ ဤသို့။ တိတိက္ခာယ၊ သည်းခံခြင်း၌။ တေဒေဝဇ္ဇံ၊ ဤအပြစ်ကိုသာလျှင်။ ပဿာမိ၊ ငါမြင်၏။ ဣတိ၊ ဤသို့ရှုတ်ဆို၏။ ဘိက္ခဝေ၊ တို့။ ခေါ ပန၊ စင်စစ်။ ဝေပစိတ္တိနာ၊ သော။ ...။ ပ။ ...။ ဣမာဂါထာယော၊ ဤဂါထာတို့ကို။ အဘာသိ၊ ရှုတ်ဆို၏။

ဝေပစိတ္တိ၊ ဝေပစိတ္တိ။ အယံ၊ ဤသူသည်။ မေ၊ အား။ ဘယာ၊ ကြောင့်။ တိတိက္ခတိ၊ သည်းခံ၏ဟူ၍။ ကာမံမညတုဝါ၊ မှတ်ထင်အောက်မေ့သည်မှလည်းဖြစ်စေ။ ကာမံ မာ မညတုဝါ၊ မမှတ်ထင်မအောက်မေ့သည်မှလည်းဖြစ်စေ။ အတ္တာ၊ အကျိုးတို့သည်။ သဒတ္ထ-

ပရမာ၊ မိမိအကျိုးလျှင် အမှန်အမြတ်ရှိကုန်၏။ ခန္ဓာ၊ သည်းခံခြင်းထက်။
ဘိယျာ၊ လွန်ကဲသောတရားသည်။ နဝိဇ္ဇတိ၊ မရှိ။

ယော၊ အကြင်သူသည်။ ဟဝေ၊ စင်စစ်။ ဗလဝါ၊ ခွန်အားရှိသူသည်။
သန္ဓော၊ ဖြစ်ပါလျက်။ ဒုဗ္ဗလဿ၊ ခွန်အားနည်းသူအား။ တံတိက္ခတိ၊
သည်းခံ၏။ တံသန္တိ၊ ထိုသူ၏ သည်းခံခြင်းကိုသာလျှင်။ ပရမံ၊ မြတ်
သော သည်းခံခြင်းဟူ၍။ အာဟု၊ ဆိုကုန်၏။ ဒုဗ္ဗလော၊ ခွန်အားနည်း
သောသူ သည်းကား။ နိစ္စံ၊ အမြဲ။ ခမတိ၊ သည်းခံနေရ၏။

ယဿ၊ အကြင်သူအား။ ဗာလဗလံ၊ လူမိုက်၏အားဟူသော။ ဗလံ၊
အားသည်။ အတ္ထံ၊ ၏။ တံဗလံ၊ ထိုလူမိုက်၏အားကို။ အဗလံ၊ အား
မဟုတ် ဟူ၍။ အာဟု၊ ဆိုကုန်၏။ ဗလဿ၊ အားရှိသော။ ဓမ္မဂုတ္တဿ၊
တရားစောင့်သောသူအား။ ပဋိတ္တာ၊ တုံ့ပြန်ပြောဆိုခြင်းသည်။ (ဝါ၊
ဆန့်ကျင်ဘက်၌ တည်ခြင်းသည်။) နဝိဇ္ဇတိ၊ မရှိ။

ယော၊ အကြင်သူသည်။ ကုဒ္ဒံ၊ အမျက်ထွက်သူကို၊ ပဋိကုဇ္ဈတိ၊ ပြန်
၍ အမျက်ထွက်၏။ တဿေဝ၊ ထိုသူအားသာလျှင်။ တေန၊ ထိုအမျက်
ထွက်မှုကြောင့်။ ပါပိယော၊ အလွန်ယုတ်မာ၏။ ကုဒ္ဒံ၊ အမျက်ထွက်သူ
ကို။ အပုဋိကုဇ္ဈန္တာ၊ ပြန်၍အမျက်မထွက်သသည်။ ဒုဇ္ဈယံ၊ အောင်နိုင်
ခဲ့သော။ သင်္ဂါမံ၊ စစ်ကို။ ဇေတိ၊ အောင်နိုင်၏။

ယော၊ သည်။ ပရံ၊ သူတပါးကို။ (ဝါ၊ ရန်သူကို။) သက္ခိပိတံ၊
အမျက်ထွက်သည်ကို။ ဥတု၊ သိသည်ဖြစ်၍။ သတော၊ သတိနှင့်ပြည့်စုံ
လျက်။ ဥပသမ္ပတိ၊ ငြိမ်းအေး၏။ သော၊ သည်။ အတ္တနောစ၊ မိမိ၏
လည်းကောင်း။ ပရဿစ၊ သူတပါး၏လည်းကောင်း။ ဥဘိန္နံ၊ နှစ်ဦးစုံ
တို့၏။ အတ္တံ၊ အကျိုးစီးပွားကို။ စရတိ၊ ကျင့်၏။

ယောနာ၊ အကြင်လူတို့သည်။ ဓမ္မဿ၊ သူတော်ကောင်းတရား၌။
အကောဝိဒါ၊ မလိမ္မာကုန်။ တေဇနာ၊ ထိုလူတို့သည်။ အတ္တနောစ၊ ၏
လည်းကောင်း။ ပရဿစ၊ ၏လည်းကောင်း။ ဥဘိန္နံ၊ နှစ်ဦးစုံတို့၏။

တိကိစ္ဆန္တာနံ၊ အကျိုးပြီးစေသုကို။ ဗာလောတိ၊ လူမိက်ဟူ၍။ မညန္တိ၊
အောက်မေ့မှတ်ထင်ကုန်၏။

(တိကိစ္ဆန္တာနန္တိ ကေဝစနေ ဗဟုဝစနံ၊ တိကိစ္ဆန္တံ နိပ္ပါဒေန္တပုဂ္ဂလံ။ သံယုတ္တ၊
သဂါထာ - ဋီကာ ၃၁၄)

(ဘာသိတာသု ခေါ် ပန ကစ၍ အနက်ဆက်လက်ဆိုပါ။ လွယ်ပြီ)

ဘိက္ခဝေ၊ တို့။ အထ ခေါ်၊ ဌ။ ဒေဝါနဉ္စ၊ တို့၏လည်းကောင်း။
အသုဗ္ဗနဉ္စ၊ တို့၏လည်းကောင်း။ ပါရိသဇ္ဇာ၊ အလုပ်အကျွေး ပရိသတ်
တို့သည်။ တေ၊ ကို။ အဝေါစုံ၊ ကြကုန်ပြီ။

ဝေပစိတ္တိနာ၊ မည်သော။ အသုရိန္ဒေန၊ သည်။ ဂါထာယော၊ တို့ကို။
ဘာသိတာခေါ်၊ ရွတ်ဆိုအပ်ကုန်သည်သာတည်း။ တာဝခေါ်၊ ထိုရွတ်ဆို
သော ဝေပစိတ္တိ၏ ဂါထာတို့သည်။ သဒဏ္ဍာဝစရာ၊ ဒဏ်နှင့်တကွ ဖြစ်
ကုန်၏။ သသတ္တာဝစရာ၊ လက်နက်နှင့်တကွဖြစ်ကုန်၏။ ဣတိဘဏ္ဍနံ၊
ဤသို့ ငြင်းခုံခြင်းရှိ၏။ ဣတိဝိဂ္ဂဟော၊ ဤသို့ခိုက်ရန်ရှိ၏။ ဣတိကလဟော၊
ဤသို့လက်ရောက် ကျူးလွန်ခြင်း ရှိ၏။

သက္ကေန၊ သိကြားဖြစ်သော။ ဒေဝါနမိန္ဒေန၊ နတ်တို့၏အရှင်သည်။
ဂါထာယော၊ တို့ကို။ ဘာသိတာခေါ်၊ သာတည်း။ တာဝခေါ်၊ ထိုဂါထာ
တို့သည်။ အဒဏ္ဍာဝစရာ၊ ဒဏ်နှင့်တကွ မဖြစ်ကုန်။ အသတ္တာဝစရာ၊
လက်နက်နှင့်တကွ မဖြစ်ကုန်။ ဣတိ သို့။ အဘဏ္ဍနံ၊ ငြင်းခုံခြင်းမရှိ။
ဣတိ သို့။ အဝိဂ္ဂဟော၊ ခိုက်ရန်မရှိ။ ဣတိ သို့။ အကလဟော၊
လက်ရောက်ကျူးလွန်မှုမရှိ။ သက္ကဿဒေဝါနမိန္ဒဿ၊ နတ်တို့အရှင် သိကြား
မင်းသည်။ သုဘာသိတေန၊ ကောင်းစွာ ဆိုအပ်သောကြောင့်။ ဇယော
အောင်နိုင်၏။ (ဝါ၊ ဇယအရှင်ဖြစ်ပေ၏။) ဣတိ သို့။ အဝေါစုံ၊ ကုန်ပြီ။

ဘိက္ခဝေ၊ တို့။ ဣတိ ခေါ်၊ ဤသို့လျှင်။ သက္ကဿဒေဝါနမိန္ဒဿ၊ အား။
သုဘာသိတေန၊ ကောင်းစွာဆိုအပ်သော စကားကြောင့်။ ဇယော၊
အောင်နိုင်ခြင်းသည်။ အဟာသိ၊ ဖြစ်ဖူးပြီ။ ဣတိ၊ ဤသို့မိန့်တော်မူ၏။

နိဒါနဝဂ္ဂသံယုတ်ပါဠိတော်

နိဒါနသံယုတ်

မဟာဝဂ်

ပုတ္တမံသုပမသုတ်နိဿယ

သာဝတ္ထိနိဒါနံ၊ တည်း။

ဘိက္ခဝေ၊ တို့။ ဘူတာနံ၊ ဖြစ်ပြီးကုန်သော။ သတ္တာနံ၊ တို့၏။
ဌိတိယာဝါ၊ တည်ခြင်းငှာလည်းကောင်း။ သမ္ဘဝေသီနံ၊ ဖြစ်ဆဲကုန်သော။
သတ္တာနံ၊ တို့၏။ အနဂ္ဂယာယဝါ၊ ချီးမြှောက် (ထောက်ပံ့) ခြင်းငှာ
လည်းကောင်း။ အာဟာရ၊ ဆောင်တတ်သောသဘော 'အာဟာရ'
တို့သည်။ ဣဒမ စတ္တာဓော၊ ဤလေးပါးတို့တည်း။ ကတမေ စတ္တာဓော၊
အဘယ်လေးပါးတို့နည်း ဟူမူကား။ သြဋ္ဌာရိကောဝါ၊ ကြမ်းတမ်းသည်
လည်းဖြစ်စေ။ သုခုမောဝံ၊ နူးညံ့သည်လည်း ဖြစ်စေ။ ကဗဠိကာဓော၊
အလုတ်အလွေးကိုပြု၍ မျှီအပ်သော။ အာဟာရော၊ ကဗဠိကာရာဟာရ
လည်းကောင်း။ ဒုတိယော၊ နှစ်ခုမြောက်သော။ ဖဿော၊ ဖဿာဟာရ
လည်းကောင်း။ တတိယာ၊ သုံးခုမြောက်သော။ မနောသဉ္ဇေတနာ၊
မနောသဉ္ဇေတနာဟာရလည်းကောင်း။ စတုတ္ထံ၊ လေးခုမြောက်သော။
ဝိညာဏံ၊ ဝိညာဏာဟာရလည်းကောင်းတည်း။ ဘိက္ခဝေ၊ တို့.... (လွယ်ပြီ)

ဘိက္ခဝေ၊ တို့။ ကထဉ္စ၊ အဘယ်သို့လျှင်။ ကဗဠိကာဓော အာဟာ-
ရော၊ ကဗဠိကာရာဟာရကို။ ဒဋ္ဌဗ္ဗော၊ မှတ်အပ်သနည်း။

ဘိက္ခဝေ၊ တို့။ သေယျထာပိ၊ ဥပမာသော်ကား။ ဒွေ၊ နှစ်ယောက်
ကုန်သော။ ဇာယမ္ပတိကာ၊ လင်မယားတို့သည်။ ပရိတ္တံ၊ အနည်းငယ်
သော။ သမ္ဗလံ၊ ခရီးစာရိက္ခာကို။ အာဒါယ၊ ယူဆောင်၍။ ကန္တာရမဂ္ဂံ၊
(သွားလာမှုခက်သော) ခရီးခဲသို့။ ပဋိပဇ္ဇေယျံ၊ သွားကုန်ရာ၏။ တေသံ၊
ထိုလင်မယားနှစ်ယောက်တို့အား။ ပိယော၊ ချစ်အပ်သော။ မနာပေါ၊

နုလုံးကိုပွားစေတတ်သော။ ကေပုတ္တကော၊ တယောက်တည်းသောသား
သည်။ အဿ၊ ရှိရာ၏။

ဘိက္ခဝေ၊ တို့။ အထခေါ၊ ဌ။ ကန္တာရဂတာနံ၊ ခရီးခဲသို့သွားကုန်
သော။ ဒိန္နံ၊ နှစ်ယောက်ကုန်သော။ တေသံဇာယမ္ပတိကာနံ၊ ထိုလင်မယား
တို့အား။ ယာသမ္ပလမတ္တာ၊ အကြင်ခရီးစာ ရိက္ခာမျှသည်။ ပရိတ္တာ၊
နည်း၏။ သာ၊ ထိုခရီးစာ ရိက္ခာမျှသည်။ ပရိက္ခယံ ပရိယာဒါနံ၊ ကုန်
ခန်းခြင်းသို့။ ဂစ္ဆေယျ၊ ရောက်ရာ၏။ နေသံ၊ ထိုလင်မယားနှစ်ယောက်
တို့အား။ အနတိဏ္ဏော၊ မကူးမသွားရသေးသော။ ကန္တာရာဝသေသော၊
ကြွင်းကျန်သော ခရီးခဲရှိသည်လည်း။ သိယာ၊ ဖြစ်ရာ၏။

ဘိက္ခဝေ တို့။ အထခေါ၊ ဌ။ ဒိန္နံ၊ နှစ်ယောက်ကုန်သော။ တေသံ-
ဇာယမ္ပတိကာနံ၊ ထိုလင်မယားတို့အား။ ဝေံ၊ ဤသို့သောအကြံသည်။
အဿ၊ ဖြစ်၏။ “အမှောက်၊ တို့အား။ ယာပရိတ္တာ သမ္ပလမတ္တာ၊ အကြင်
အနည်းငယ်မျှသော လမ်းစာရိက္ခာသည်။ အတ္ထိ၊ ရှိခဲ့၏။ သာ၊ ထို
လမ်းစာရိက္ခာသည်။ ပရိက္ခိဏာ ပရိယာဒိန္နာ၊ ကုန်ပျောက်ခဲ့ပြီ။ အနိ-
တ္တိဏ္ဏော၊ မကူးမသွားရသေးသော။ အယံ ကန္တာရာဝသေသော၊ ဤခရီးခဲ
သည်လည်း ကြွင်းကျန်သည်။ အတ္ထိစ၊ ရှိသည်သာလည်း။

မယံ၊ ဘို့သည်။ ပိယံ၊ ချစ်ခင်အပ်သော။ မနာပံ၊ စိတ်နှလုံးကိုပွား
စေတတ်သော။ ဣမံကေပုတ္တကံ၊ ဤကယောက်တည်းသောသားကို။
ဝဓိတာ၊ သတ်၍။ ဝလ္လုရဉ္စ၊ အသားညှင်းကိုလည်းကောင်း။ သောဏ္ဍိ-
ကာ၊ တံစို့ဖြင့်ထားအပ်သော အသားတုံးကိုလည်းကောင်း။ ကရိတာ၊
ပြုပြီးလျှင်။ ပုတ္တမံသာနိ၊ သားငယ်၏ အသားတို့ကို။ ခါဒန္တာ၊ စားကြ
ကုန်လျက်။ ဝေံ၊ သို့။ တံကန္တာရာဝသေသံ၊ ထိုမရောက်သေးသော
ကြွင်းကျန်သောခရီးခဲကို။ နိတ္ထရေယျာမ၊ ကူးမြောက်ကြရမှကား။
ယံနုန၊ ကောင်းလေရာ၏။ သဗ္ဗေဝတယော၊ သုံးယောက်စလုံးတို့သည်။
မာဝိနဿိမှာ၊ မပျက်စီးပါစေကုန်လင့်။ ဣတိ၊ ဤသို့အကြံဖြစ်၏။

ဘိက္ခဝေ၊ တို့။ အထခေါ၊ ဌ။ တေဒေဇာယမ္ပတိကာ၊ ထိုလင်မယား
နှစ်ယောက်ဘို့သည်။ ပိယံ၊ သော။ မနာပံ၊ သော။ တံကေပုတ္တကံ၊ ကို။

ဝမိဘွာ၊ ရှိ။ ဝလ္လုရဉ္စ၊ ကိုလည်းကောင်း။ သောဏ္ဍိကဉ္စ၊ ကိုလည်း
 ကောင်း။ ကရိဘွာ၊ ပြုပြီးလျှင်။ ပုတ္တမံသနိ၊ တို့ကို။ ခါဒန္တာ၊ ကုန်လုက်။
 ဝေံ၊ သို့။ တံကန္တရာဝသေသံ၊ သို့။ နိတ္ထရေယျံ၊ ကူးမြောက်ကုန် ရာ၏။
 တေ၊ ထိုလင်မယား (မိဘ) နှစ်ဦးတို့သည်။ ခါဒေယျံစေဝ၊ စားလည်း
 စားကုန်၏။ “ကဟံကေပုတ္တက၊ တယောက်တည်းသောသားကလေး
 အဘယ်မှာနည်း။ ကဟံကေပုတ္တက၊ တယောက်တည်းသောသားကလေး
 အဘယ်မှာနည်း။” ဣတိ၊ ဤသို့ဆို၍။ ဥရေစရင်တို့ကိုလည်း။ ပဋိမိသေယျံ၊
 ထုကုန်ရာ၏။

ဘိက္ခဝေ၊ တို့။ တံ၊ ထိုအရာကို။ ကိမညထ၊ ဘယ်သို့မှတ်ထင်ကုန်
 သနည်း။ တေ၊ ထိုလင်မယားနှစ်ယောက်တို့သည်။ ဒဝါယဝါ၊ မြူးထူး
 ခြင်းငှာလည်း။ အာဟာရံ၊ ကို။ အာဟာရေယျံအပိန၊ သုံးဆောင်ကုန်
 ရာသလော။ မဒါယာံ၊ မာန်သစ်ခြင်းငှာလည်း။ အာဟာရံ၊ ကို။
 အာဟာရေယျံအပိန၊ သလော။ မဏ္ဍနာယဝါ၊ တန်ဆာဆင်ခြင်း
 ငှာလည်း။ အာဟာရံ၊ ကို။ အာဟာရေယျံအပိန၊ သလော။ ဝိဘူသနာ-
 ယဝါ၊ အပြေအပြန်ပြုခြင်းငှာလည်း။ အာဟာရံ၊ ကို။ အာဟာရေယျံ-
 အပိန၊ သလော။ ဣတိ၊ ဤသို့မေးတော်မူသည်ရှိသော်။ ဘန္တေ၊ အရှင်
 ဘုရား။ ဝေံ၊ ဤသဘောသည်။ နောဟိ၊ မဟုတ်ပါဘုရား။ ဘိက္ခဝေ၊ တို့။
 တေ၊ တို့သည်။ ကန္တာရဿ၊...ခကို။ ယာပနိတ္ထရဏတ္တာယဝေ၊ ကူးမြောက်
 နှိုင်းရုံငှာသလည်း။ အာဟာရံ၊ ကို။ အာဟာရေယျံနန၊ သုံးဆောင်ကုန်
 သည် မဟုတ်သော။ ဣတိ၊ ဤသို့မေးသည်ရှိသော်။ ဘန္တေ၊ မြတ်စွာ
 ဘုရား။ ဝေံ၊ ဤအတိုင်းမှန်ပါသည်ဘုရား။ ဘိက္ခဝေ၊ တို့။ ဝေမောခေါ၊
 ဤအဘူသလျှင်။ ကဗဠိကာရောအာဟာရော၊ ကို။ ဒဠ္ဗဗ္ဗောတိ၊ မှတ်အပ်
 ၏ဘူ၍။ အဟံ၊ ငါဘုရားသည်။ ဝဒါမိ၊ ဟောတော်မူ၏။

ဘိက္ခဝေ၊ တို့။ ကဗဠိကာရေ၊ ကဗဠိကာရဖြစ်သော။ အာဟာရေ၊ ကို။
 ပရိညာတေ၊ ပိုင်းခြား၍ သိသည်ရှိသော်။ ပဉ္စကာမဂုဏိကော၊ ကာမဂုဏ်ငါး
 ပါး၌ တပ်မက်သော။ ရာဂေါ၊ ရာဂကို။ ပရိညာတေ၊ ပိုင်းခြား၍ သိနိုင်သည်။
 ဟောတိ၊ ၏။ ပဉ္စကာမဂုဏိကေ၊ ကာမဂုဏ်ငါးပါး၌ တပ်မက်သော။

ရာဂေ၊ ကိ။ ပရိညာဇေ၊ ရှိသော်။ အရိယာသဘာဝကော၊ အရိယာတပည့် သည်။ ယေန သံယောဇနေန၊ အကြင်ကာမရာဂ သံယောဇနံနှင့်။ သံယုတ္တော၊ ယှဉ်သည်ဖြစ်၍။ ပုန၊ တဖန်။ ဣမံလောကံ၊ ဤကာမဘုံ လောကသို့။ အာဂစ္ဆေယျ၊ လာရောက်၏။ (လာရောက်ရာ၏) တံသံယောဇနံ၊ ထိုကာမရာဂသံယောဇနံသည်။ နတ္ထိ၊ မရှိ။

ဘိက္ခဝေ၊ တို့။ ဖဿာဟာရော၊ ကိ။ ကထဉ္စ၊ လျှင်။ ဒဋ္ဌဗ္ဗော၊ မှတ်အပ် သနည်း။ ဘိက္ခဝေ၊ တို့။ သေယျဏာပိ၊ ဥပမာသော်ကား။ နိဗ္ဗမ္မာ၊ အရေ မရှိသော။ ဂါဝိ၊ နွားမသည်။ ကုဉ္စ၊ နံရံကို။ နိဿယ၊ မှီ၍။ စေတိဋ္ဌေယျ၊ အကယ်၍တည်နေရာ၏။ ကုဉ္စနိဿိတာ၊ နံရံကိုမှီကုန်သော။ ယေပါဏာ၊ အကြင်သတ္တဝါတို့သည်။ သန္တိ၊ ကုန်၏။ တေ၊ ထိုသတ္တဝါတို့သည်။ နံ၊ ထိုနွားမကို။ ခါဒေယျံ၊ ကိုက်ခဲကုန်ရာ၏။

ရုက္ခံ၊ သစ်ပင်ကို။ နိဿယ၊ ၍။ စေ တိဋ္ဌေယျ၊ အကယ်၍တည်နေအံ့။ (ရာ၏။) ရုက္ခနိဿိတာ၊ ကုန်သော။ ယေပါဏာ၊ တို့သည်။ သန္တိ၊ ကုန်၏။ တေ၊ ထိုသတ္တဝါတို့သည်။ နံ၊ ထိုနွားမကို။ ခါဒေယျံ၊ ကိုက်ခဲ ကုန်ရာ၏။ ဥဒကံ၊ ရေကို။ နိဿယ၊ ၍။ စေတိဋ္ဌေယျ၊ အကယ်၍တည် ငြားအံ့။ ဥဒကနိဿိတာ၊ ရေကိုမှီ၍နေကုန်သော။ ယေပါဏာ၊ တို့သည်။ သန္တိ၊ ကုန်၏။ တေ၊ တို့သည်။ နံ၊ ထိုနွားမကို။ ခါဒေယျံ၊ ရာ၏။ အာကာသံ၊ ကောင်းကင် (လဟာပြင်) တို့။ နိဿယ၊ ၍။ စေတိဋ္ဌေယျ၊ အံ့။ အာကာသနိဿိတာ၊ ကုန်သော။ ယေပါဏာ၊ တို့သည်။ သန္တိ၊ ကုန်၏။ တေ၊ တို့သည်။ နံ၊ ထိုနွားမကို။ ခါဒေယျံ၊ ကုန်ရာ၏။ ဘိက္ခဝေ၊ တို့။ နိဗ္ဗမ္မာ၊ အရေမရှိသော။ ယာဂါဝိ၊ ထိုနွားမသည်။ ယံသဒဒေ၊ အကြင် အကြင် (တခုခုကော) အရပ်ကိုသာလျှင်။ နိဿယ၊ ၍။ တိဋ္ဌေယျ၊ တာ၍ငြားအံ့။ ဟနိဘိတာ၊ ထိုနေရာ၌ မှီ၍နေကုန်သော။ ယေပါဏာ၊ အကြင်သတ္တဝါတို့သည်။ သန္တိ၊ ကုန်၏။ တေ၊ တို့သည်။ နံ၊ ကိ။ ခါဒေယျံ၊ ကိုက်ခဲကုန်ရာ၏။

ဘိက္ခဝေ၊ တို့။ ဝေမေဝခေါ၊ သဘလျှင်။ ဖဿာဟာရော၊ တို့။ ဒဋ္ဌဗ္ဗော- ခေါ၊ မှတ်အပ်၏ဟူ၍။ အဟံ၊ သည်။ ဝဒါပိ၊ ဟောတော်မူ၏။ ဘိက္ခဝေ၊

တို့။ ဖဿ၊ ဖဿဖြစ်သော။ အာဟာရေ၊ ကို။ ပရိညာတေ၊ ရှိသော်။
 တိဿောဝေဒနာ၊ ဝေဒနာသုံးပါးတို့ကို။ ပရိညာတာ၊ ကုန်သည်။
 ဟောန္တိ၊ န၏။ တီသု၊ ကုန်သော။ ဝေဒနာသု၊ တို့ကို။ ပရိညာတာသု၊
 ရှိသော်။ အရိယသာဝကဿ၊ အား။ ဥတ္တရိကရဏီယံ၊ အထက်၌ပြုဖွယ်
 ကိစ္စသည်။ ကိဉ္စ၊ တစုံတခုမျှ။ နတ္ထိ၊ မရှိပြီ။ ဣဘိ၊ သို့။ ဝဒါမိ၊ ၎င်း။

ဘိက္ခဝေ၊ တို့။ မနောသဉ္ဇေတနာဟာရော၊ ကို။ ကထဉ္စ၊ လျှင်။
 ဒဋ္ဌဗ္ဗော၊ သနည်း။ ဘိက္ခဝေ၊ တို့။ သေယျထာပိ၊ သော်ကား။ သာဓိ-
 ကပေါရိသာ၊ တသ္မ(လက်ခုပ်ကဖောင်)ကျော်မျှရှိသော။ အင်္ဂါရကာသု၊
 မီးကျိုးတိုင်းသည်။ ဝိတစ္ဆိကာနံ၊ အလျှံမရှိကုန်သော။ ဝိတဗ္ဗမာနံ၊
 အခိုးကင်းကုန်သော။ အင်္ဂါရာနံ၊ မီးကျိုးတို့ဖြင့်။ ပုဏ္ဏာ၊ ပြည့်များ၏။
 အထ၊ ဌ။ ဇီဝိတုကာမော၊ အသက်ရှည်လိုသော။ အမနိတုကာမော၊
 မသေလိုသော။ သုခကာမော၊ ချမ်းသာကိုလိုသော။ ဒုက္ခပ္ပဋိကုလော၊
 ဆင်းရဲကိုစက်ဆုပ်သော။ ပုရိသော၊ သည်။ အာဂစ္ဆေယျ၊ လာရာ၏။
 တမေနံ၊ ထိုယောက်ျားကို။ ဗလဝန္တော၊ အားကောင်းကုန်သော။ ဒေ-
 ပုရိသာ၊ ယောက်ျားနှစ်ယောက်တို့က။ နာနာဗာဟာသု၊ အသီးသီး
 သောလက်မောင်းဘို့၌။ ဂဟေတွာ၊ ကိုင်၍။ တံ အင်္ဂါရကာသု၊ ထိုမီးကျိုး
 တိုင်းသို့။ ဥပဂ၊ ချေယျ၊ ဆွဲငင်ကုန်ရာ၏။

ဘိက္ခဝေ၊ တို့။ အထခေါ၊ ဌ။ တဿပုရိသဿ၊ အား။ (အင်္ဂါရသ္မာ၊
 မီးကျိုးမှ)။ အာရကာဝစေတနာ၊ ဝေးလိုသောစေတနာသည်။ အာရကာ-
 ပတ္တနာ၊ ဝေးလိုသောတေဇဝ်မှသည်။ အာရကာဘဏိဓိ၊ ဝေးလိုသော
 ဧဆာက်တည်မှုသည်။ အဿ၊ ဖြစ်ရာ၏။ တံ၊ ထိုသို့ဖြစ်ခြင်းသည်။ ကိဿ-
 ဟေတု၊ အဘယ်အကြောင်းကြောင့်နည်း။ ဘိက္ခဝေ၊ တို့။ တဿပုရိ-
 သဿ၊ အား။ ဝေ၊ ဤအကြံသည်။ ဟောတိ၊ ၎င်း။ “အဟံ၊ သည်။ စေ၊
 အကယ်၍။ ဣမံအင်္ဂါရကာသု၊ ဤမီးကျိုးတိုင်းသို့။ ပ ပတိဿာမိ၊
 ကျအံ့။ တတောနိဒါနံ၊ ထိုကျွမ်းကျင်သူအကြောင်းကြောင့်။ မရဏံဝါ၊
 သေခြင်းသို့ သော်လည်းကောင်း။ မရဏမတ္တံ၊ သေလောက်နီးပါးဖြစ်

သော။ ဒုက္ခံဝါ၊ ဆင်းရဲခြင်းသို့သော်လည်းကောင်း။ နိဂစ္ဆာမိ၊ ရောက်အံ့။”
ဣတိ၊ ဤအကြံဖြစ်၏။

ဘိက္ခဝေ၊ တို့။ ဝေ မေဝ ခေါ၊ သာလျှင်။ မနောသဉ္ဇေတနာဟာ
ဧဝ၊ ကို။ ဒဋ္ဌဗ္ဗောတိ၊ မှတ်အပ်၏ဟူ၍။ အဟံ၊ သည်။ ဝဒါမိ၊ ဟောတော်
မူ၏။ ဘိက္ခဝေ၊ တို့။ မနောသဉ္ဇေတနာယ၊ မနောသဉ္ဇေတနာမည်သော။
အာဟာရေ၊ ကို။ ပရိညာတေ၊ ရှိသော်။ တိဿောတဏှာ၊ တဏှာသုံးပါး
တို့ကို။ ပရိညာဘာ၊ ကုန်သည်။ ဟောန္တိ၊ ကုန်၏။ တိသုတဏှာသု၊
တို့ကို။...။ပ။...။အဟံ၊ သည်။ ဝဒါမိ၊ ၏။

ဘိက္ခဝေ၊ တို့။ ကထဉ္စ၊ လျှင်။ ဝိညာဏာဟာဧဝ၊ ကို။ ဒဋ္ဌဗ္ဗော၊ မှတ်
အပ်သနည်း။ ဘိက္ခဝေ၊ တို့။ သေယျထာပိ၊ သော်ကား။ အာဂုစာရီ၊
ယုတ်ညံ့သောအကျင့်ရှိသော။ စောရံ၊ ခိုးသူကို။ ဂဟေတွာ၊ ဖမ်း၍။ ဒေဝ၊
အရှင်မင်းကြီး။ အဟံ၊ ဤသူသည်။ အာဂုစာရီ၊ သော။ စောဧဝ၊ သူခိုး
ပါတည်း။ ဣဿ၊ ဤသူခိုးယုတ်အား။ ယံ၊ အကြင်ဒဏ်ကို။ ဣစ္ဆသိ၊
အလိုရှိ၏။ တံ၊ ထိုဒဏ်ကို။ ပဏေဟိ၊ စီရင်ပါလော့။ ဣတိ၊ ဤသို့
လျှောက်တင်၍။ ရညော၊ အား။ ဒသေယျ၊ ပြကုန်ရာ၏။

တဇေနံ၊ ထိုမင်းချင်းယောက်ျားကို။ ရဇော၊ သည်။ ဧဝံ၊ သို့။ ဝဒေယျ၊
ပြောဆိုရာ၏။ ဘော၊ အချင်းတို့။ ဂစ္ဆထ၊ သွားကြကုန်လော့။ ဣမံပုရိသံ၊
ကို။ ပုဗ္ဗဏှသမယံ၊ ဌ။ သတ္တိသပေ၊ န၊ လှုံပေါင်းတရာဖြင့်။ ဟနထ၊
ထိုးသတ်ကြကုန်လော့။ ဣတိ၊ ဤသို့ပြော၏။ တဇေနံ၊ ကို။ ပုဗ္ဗဏှသမယံ၊
ဌ။ သတ္တိသတေ၊ န၊ ဖြင့်။ ဟနေယျ၊ ထိုးသတ်ကုန်ရာ၏။ အထ၊ ဌ။
ရဇော၊ သည်။ မဇ္ဈန္ဒိကသမယံ၊ နေ့လယ်အခါ၌။ ဧဝံ၊ သို့။ ဝဒေယျ၊
ရာ၏။ (မေးရာ၏။) အဓမ္မော၊ အမောင်တို့။ သောပုရိသော၊ ထိုယောက်ျား
သည်။ ကထံ၊ ဘယ်သို့ရှိသနည်း။ ဣတိ၊ ဤသို့မေး၏။ ဒေဝ၊ အရှင်
မင်းကြီး။ တထေဝ၊ သို့အတိုင်းပင်လျှင်။ ဇီဝတိ၊ အသက်ရှင်နေပါ၏။

ဣတိ၊ ဤသို့လျှောက်တင်၏။

ရဇော၊ သည်။ တဇေနံ၊ ထိုမင်းချင်းကို။ ဧဝံ၊ သို့။ ဝဒေယျ၊ ရာ၏။
ဘော၊ အချင်းတို့။ ဂစ္ဆထ၊ သွားကြဦးလော့။ တံပုရိသံ၊ ထိုသူခိုးကို။

မဇ္ဈနိကသမယံ၊ နေ့လယ်အခါ၌။ သတ္တိသတေန၊ လုံပေါင်းတရာဖြင့်။
 ဟနထ၊ ထိုးသတ်ကြကုန်လော့။ ဣတိ၊ ဤသို့မိန့်၏။ တမေနံ၊ ကို။ မဇ္ဈနိက-
 သမယံ၊ ၌။ သတ္တိသတေန၊ ဖြင့်။ ဟနေယျံ၊ ရာ၏။ အထ၊ ၌။ ရာဇာ၊
 သည်။ သာယန္တသမယံ၊ ၌။ ဧဝံ၊ သို့။ ဝဒေယျ၊ ရာ၏။ အဗ္ဗော၊ အမောင်
 တို့။ သောပုရိသော၊ သည်။ ကထံ၊ ဘယ်သို့နည်း။ ဣတိ၊ ဤသို့မေး
 သည်ရှိသော်။ ဒေဝ၊ မင်းကြီး။ တထေဝ၊ ထိုအတိုင်းပင်လျှင်။ ဇီဝတိ၊
 အသက်ရှင်နေပါ၏။ ဣတိ၊ လျှောက်တင်၏။

တမေနံ၊ ထိုမင်းချင်းကို။ ရာဇာ၊ သည်။ ဧဝံ၊ သို့။ ဝဒေယျ၊ ရာ၏။
 ဘော၊ အိုအမောင်တို့။ ဂစ္ဆထ၊ သွားကြဦးလော့။ တံပုရိသံ၊ ကို။
 သာယန္တသမယံ၊ ညချမ်းအခါ၌။ သတ္တိသတေန၊ ဖြင့်။ ဟနထ၊ ကုန်လော့။
 ဣတိ၊ ဤသို့စီရင်တော်မူပြန်၏။ တမေနံ၊ ကို။ သာယန္တသမယံ၊ ညချမ်း
 အခါ၌။ သတ္တိသတေန၊ ဖြင့်။ ဟနေယျံ၊ ရာ၏။

ဘိက္ခဝေ၊ တို့။ တံ၊ ထိုအရာကို။ ကိမညထ၊ ဘယ်သို့မှတ်ထင်ကုန်
 သနည်း။ ဧကဒိဝသံ၊ တနေ့တည်း၌။ တိဟိ သတ္တိသတေဟိ၊ လုံပေါင်း
 သုံးရာတို့ဖြင့်။ ဟညမာနော၊ ထိုးသတ်ညှဉ်ဆဲအပ်သည်ရှိသော်။ တတော-
 နိဒါနံ၊ ထိုလုံပေါင်းသုံးရာတို့ဖြင့် ထိုးသတ်ခြင်းဟူသော အကြောင်းကြောင့်။
 သော ပုရိသော၊ သည်။ ဒုက္ခံ၊ ဆင်ရဲခြင်းကို။ ဒေါမနဿံ၊ နှလုံးမသာယာ
 ခြင်း ဝေဒနာကို။ ပဋိသံဝေဒိယေထ၊ ခံစားရရာ၏။ (ပဋိသံဝေဒိယေထ
 အပိန၊ ခံစားရရာသည် မဟုတ်လော့) ဣတိ၊ ဤသို့ ဘုရားရှင်ကမေးသည်
 ရှိသော်။ ဘန္တေ၊ ဘုရား။ ဧကိသာပိသတ္တိယာ၊ တစ်ချောင်းတည်းသော
 လုံဖြင့်ပင်လည်း။ ဟညမာနော၊ သော်။ တတောနိဒါနံ၊ ကြောင့်။ ဒုက္ခံ၊
 ဧကဒိဝသံကို။ ဒေါမနဿံ၊ ဒေါမနဿဝေဒနာကို။ ပဋိသံဝေဒိယေထ၊
 ခံစားရရာ၏။ တိဟိသတ္တိသတေဟိ၊ လုံပေါင်းသုံးရာတို့ဖြင့်။ ဟညမာနော၊
 သော်။ ကောပနဝါဒေါ၊ အဘယ်မှာ ဆိုဖွယ်ရာ ရှိပါတော့အံ့နည်း။ ဣတိ၊
 ဤသို့လျှောက်၏။

ဝေမေဝခွါဟံ-က ဆက်၍ အဆုံးထိ အနက်လွယ်ပြီ။

ခန္ဓဝဂ္ဂသံယုတ္တပါဠိတော်

နတုမ္မာကဝဂ်

နတုမ္မာကသုတ် နိဿယ

သာဝတ္ထိနိဒါနံ။

ဘိက္ခဝေ တို့။ ယံ၊ အကြင်တရားသည်။ နတုမ္မာကံ၊ သင်တို့၏ ဥစ္စာမဟုတ်။ တံ၊ ထိုသင်တို့၏ ဥစ္စာ မဟုတ်သောတရားကို။ ပဇဟထ၊ ပယ်ကြကုန်လော့။ တံ၊ ထိုတရားကို။ ပဟိနံ၊ ပယ်အပ်သည်ရှိသော်။ ဝေါ၊ သင်တို့အား။ ဟိတာယ၊ စီးပွားခြင်းငှာ။ သုခါယ၊ ချမ်းသာခြင်း ငှာ။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ဘိက္ခဝေ တို့။ နတုမ္မာကံ၊ သင်တို့၏ ဥစ္စာမဟုတ်သောတရားကား။ ကိဉ္စ၊ အဘယ်နည်း။ ဘိက္ခဝေ တို့။ ရူပံ၊ ရုပ်သည်။ နတုမ္မာကံ၊ သင်တို့၏ ဥစ္စာမဟုတ်။ တံ၊ ထိုရုပ်ကို။ ပဇဟထ၊ ပယ်ကြကုန်လော့။ တံ၊ ထိုရုပ်ကို။ ပဟိနံ၊ ပယ်အပ်သည်ရှိသော်။ ဝေါ၊ တို့အား။ ဟိတာယ၊ ငှာ။ သုခါယ၊ ငှာ။ ဘဝိဿတိ၊ တို့။

ဝေဒနာ၊ သည်။ တုမ္မာကံ၊ မဟုတ်။ တံ၊ ထိုဝေဒနာကို။ ပဇဟထ၊ ကုန်လော့။ သာ၊ ထိုဝေဒနာကို။ ပဟိနာ၊ ပယ်အပ်သည်ရှိသော်။ ဝေါ၊ တို့အား။ ဟိတာယ၊ ငှာ။ သုခါယ၊ ငှာ။ ဘဝိဿတိ၊ တို့။

သညာ၊ သညာသည်။ နတုမ္မာကံ၊ မဟုတ်။ သင်္ခါရာ၊ တို့သည်။ နတု မ္မာကံ၊ သင်တို့၏ ဥစ္စာမဟုတ်ကုန်။ တေ၊ ထိုသင်္ခါရတို့ကို။ ပဇဟထ၊ ပယ် ကြကုန်လော့။ တေ၊ ထိုသင်္ခါရတို့ကို။ ပဟိနာ၊ ပယ်အပ်ကုန်သည်ရှိသော်။ ဝေါ၊ တို့အား။ ဟိတာယ၊ ငှာ။ သုခါယ၊ ငှာ။ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။

ဝိညာဏံ၊ ဝိညာဏ်သည်။ နတုမ္မာကံ၊ မဟုတ်။ တံ၊ ထိုဝိညာဏ်ကို။ ပဇဟထ၊ ကုန်လော့။ တံ၊ ကို။ ပဟိနံ၊ ရှိသော်။ ဝေါ၊ တို့အား။ ဟိ တာယ၊ ငှာ။ သုခါယ၊ ငှာ။ ဘဝိဿတိ၊ လတ္တံ့။

ဘိက္ခဝေ တို့။ သေယျထာပိ၊ ဥပမာသော်ကား။ ဣမသ္မိံလေတ ဝနေ၊ ဤလေတဝန်ကျောင်း၌။ ယံတံလက္ခဏသုခါပလာသံ၊ အကြင်

မြက် ထင်း သစ်ခက် သစ်ရွက်သည်။ အတ္ထိ၊ ၎င်း၊ တံ၊ ထိုမြက် ထင်း သစ်ခက် သစ်ရွက်ကို။ ဇနော၊ လူအပေါင်းသည်။ ဟရေယျဝါ၊ ဆောင်မှု လည်း ဆောင်ရာ၏။ ဥဟေယျဝါ၊ မီးရှို့မှုလည်း မီးရှို့ရာ၏။ ယထာပစ္စယံ၊ အလိုရှိတိုင်း။ ကရေယျဝါ၊ ပြုမှုလည်းပြုရာ၏။ “အမေ၊ ငါတို့ကို။ ဇနော၊ လူအပေါင်းသည်။ ဟရတိဝါ၊ ဆောင်သည်ဟူ၍လည်းကောင်း။ ဥယုတိဝါ၊ မီးရှို့၏ဟူ၍လည်းကောင်း။ ယထာပစ္စယံ၊ အလိုရှိတိုင်း။ (ထင်သလို) ကရေတိဝါ၊ ပြု၏ဟူ၍လည်းကောင်း” ဣတိ၊ ဤသို့။ ဧဝံ၊ ဤသို့သော အထင်သည်။ အပိနု အဿ၊ ဖြစ်ရာသလော။

ဘန္တေ၊ အရှင်ဘုရား။ ဧတံ၊ ဤသို့သောအထင်သည်။ နောဟိ၊ မဖြစ်ရာပါဘုရား။ တံ၊ ထိုသို့ မဖြစ်ရာခြင်းသည်။ ကံဿဟေတု၊ အဘယ် အကြောင်းကြောင့်နည်းဟူမူ။ ဘန္တေ၊ ဘုရား။ ဧတံ၊ ဤအရာသည်။ နော၊ တပည့်တော်တို့၏။ န ဟိအတ္တာဝါ၊ ကိုယ်လည်းမဟုတ်ပါ။ နော အတ္တနိယံ၊ ကိုယ်ပိုင်လည်းမဟုတ်ပါ။ ဣတိ၊ ဤသို့ လျှောက်ကုန်၏။ ဘိက္ခဝေ၊ တို့။ ဧဝမေဝခေါ၊ ဤအတူသာလျှင်။ ရူပံ၊ ရုပ်သည်။ နတုမှာကံ၊ သင်တို့၏ဥစ္စာမဟုတ်။။ ပ။ ဘဝိဿတိ၊ ထွံ။ ဣတိ၊ ဤသို့ ဟောတော်မူ၏။

မဟာဝဂ္ဂသံယုတ်ပါဠိတော်
 ဣန္ဒြိယသံယုတ်
 ဇရာဝဂ်
 ဇရာဓမ္မသုတ်နိဿယ

မေ၊ သည်။ ဧဝံ၊ သို့။ သုတံ၊ ကြားနာခဲ့ရပါသည်။ ဧကံသမယံ၊ အခါတပါး၌။ ဘဂဝါ၊ သည်။ သာဝတ္ထိယံ၊ ၌။ ပုဗ္ဗာရာမေ၊ ပုဗ္ဗာရုံကျောင်း ၌။ မိဂါရမာတုပါသာဒေ၊ မိဂါရမာတာ ဝိသာခါ၏ ပြာသာဒ်ကျောင်း၌။ ဝိဟရတိ၊ သီတင်းသုံးနေထိုင်တော်မူ၏။ တေ န ခေါ ပန သမယေန၊ ၌။

ဘဂဝါ၊ သည်။ သာယန္တသမယံ၊ ညနေချမ်းအခါ၌။ ပဋိသလ္လာနာ၊ တပါးတည်း ကိန်းအောင်းတော်မူရာမှ။ ဝုဋ္ဌိတော၊ ထခဲ့၍။ ပစ္စာတပေ၊ ကျောင်းအနောက်ဘက်နေပူဆာ၌။ ပိဋိံ၊ ကျောက်ကုန်းကို။ သြတာပယ-မာနော၊ နေစာလုံလျက်။ နိသိန္ဒော၊ နေတော်မူသည်။ ဟောတိ၊ ၎င်း။

အထခေါ၊ ၌။ အာယသ္မာ အာနန္ဒော၊ သည်။...။ ။ပ။...။ ရှိခိုးပြီး၍။ ဘဂဝတော၊ ၎င်း။ ဂတ္တာနိ၊ ကိုယ်တော်တို့ကို။ ပါဏိနာ၊ လက်ဖြင့်။ အနောမဇ္ဇန္တော၊ အဖန်ဖန်ဆုပ်နယ် သုံးသပ်လျက်။ ဘဂဝန္တံ၊ ကို။ တေံ၊ ကို။ အဝေါစ၊ လျှောက်၏။ “ဘန္တေ၊ အရှင်ဘုရား။ အစ္ဆရိယံ၊ အံ့ဩ ဖွယ်ရှိပါပေစွ။ ဘန္တေ၊ ဘုရား။ အဗ္ဘုတံ၊ မဖြစ်ဖူးမြဲ ဖြစ်ပေစွ။ ဘန္တေ၊ ဘုရား။ ဘဂဝတော၊ အရှင်မြတ်ဘုရား၏။ ဆဝိဝဏ္ဏော၊ အရေ အဆင်းသည်။ (ပုဗ္ဗေ၊ ရှေး၌။) ပရိသုဒ္ဓေါ၊ စင်ကြယ်လှပါ၏။ ပရိယော-ဒါတော၊ ဖြူစင်တောက်ပပါပေ၏။ ဒါနံ၊ ယခုအခါ၌။ နပရိသုဒ္ဓေါ၊ မစင်ကြယ်တော့ပါ။ န ပရိယောဒါတော၊ မဖြူ မတောက်ပ တော့ပါ။ သဗ္ဗာနိ၊ အလုံးစုံကုန်သော။ ဂတ္တာနိစ၊ ကိုယ်တော်တို့သည်လည်း။ သိထိလာနိ၊ လျော့ပါးကုန်သည်ဖြစ်၍။ ဝလိယဇာတာနိ၊ အရေတို့လိပ် နေပါကုန်၏။ ကာယောစ၊ ခန္ဓာကိုယ်သည်လည်း။ ပုရတော၊ ရှေ့သို့။ ပဗ္ဗာဏော၊ ကိုင်းရှိုင်းနေပါ၏။ စက္ခုန္ဒြိယဿ၊ ၎င်းလည်းကောင်း။ သော-တိန္ဒြိယဿ၊ ၎င်းလည်းကောင်း။ သာနိန္ဒြိယဿ၊ ကောင်း။ ဇိဝှိန္ဒြိယဿ၊ ကောင်း။ ကာယိန္ဒြိယဿ၊ ကောင်း။ ဣတိ၊ ဤသို့။ ဣန္ဒြိယာနံ၊ ဣန္ဒြိယတို့၏။ အညထတ္တံ၊ ဖောက်ပြန်ခြင်းသည်။ ဒိဿတိစ၊ ထင်ပါ၏ဘုရား။ ဣတိ၊ လျှောက်၏။ အာနန္ဒ၊ နွာ။ တေံ၊ သင်လျှောက်ကြားသော စကားသည်။ ဧဝံ၊ ဤအတိုင်းမှန်သည်။ ဟောတိ၊ ဖြစ်၏။ ဝေပဗ္ဗညော၊ ပျိုနုခြင်းသဘောရှိခဲ့သော်။ ဇရာဓမ္မော၊ အိုခြင်းသဘောရှိ၏။ အာဇောဂျော၊ ကျန်းမာခြင်းသဘော ရှိခဲ့သော်။ ဗျာဓိဓမ္မော၊ နာခြင်းသဘောရှိ၏။ ဇိဝိတေ၊ အသက်ရှင်ခြင်းသဘော ရှိခဲ့သော်။ မရဏဓမ္မော၊ သေခြင်း သဘောရှိ၏။ ဆဝိဝဏ္ဏော၊ အရေအဆင်းသည်။ နတာဝ ပရိသုဒ္ဓေါ၊ ရှေး ကကဲ့သို့ စင်ကြယ်ခြင်းသဘော မရှိတော့ပေ။ နတာဝ ပရိယောဒါတော၊

ရှေးကလို့ ဖြူစင်တောက်ပခြင်းသဘော မရှိတော့ပေ။ သဗ္ဗာနိ၊ ကုန်သော။
ဂတ္တာနိ စ၊ ကိုယ်တော်တို့သည်လည်း။... (လွယ်ပြီ) အညထတ္တံ၊ ဖောက်
ပြန်သည်၏ အဖြစ်ကို။ ဒိဿတိ၊ ထင်အပ်ပါပေ၏။ ဣတိ၊ ဤသို့မိန့်
တော်မူ၏။

ဣဒမဝေါစ ဘဂဝါ... (လွယ်ပြီ) ... (အနက်ဆိုပါ)

ဇမ္ဗိ၊ ယုတ်မာလှသော။ ဇရေ၊ ဟယ်ဇရာတရား။ တံ၊ သင့်အား။
ဓိ၊ စက်ဆုပ်ဖွယ်သည်။ 'အတ္ထု၊ ဖြစ်ပါစေ။ ဒုဗ္ဗဏ္ဏကရဏိ၊ အဆင်းပျက်
အောင်ပြုတတ်သော။ ဇရေ၊ ဟယ်ဇရာတရား။ မနောရမံ၊ နှစ်သက်ဖွယ်
ကောင်းသော။ ဗိမ္ဗိ၊ ခန္ဓာကိုယ်အတ္တဘောကို။ ဇရာယ၊ ဇရာတရားသည်။
အဘိမဒ္ဒတံတာဝ၊ ဖိစီးနှိပ်စက်လေ့တကား။

ယောပိ၊ အကြင်သူသည်လည်း။ ဝဿသတံ၊ အနှစ်တရာပတ်လုံး။
ဇိပေ၊ အသက်ရှည်၏။ သောပိ၊ ထိုအနှစ်တရာ အသက်ရှည်သောသူသည်
လည်း။ မစ္စုပရာယဏော၊ သေရခြင်းလျှင် လည်းလျောင်းရာရှိ၏။ (မစ္စု၊
သေခြင်းတရားသည်။) ကိဉ္စိ၊ တစ်စုံတယောက်ကိုမျှ။ နပရိဝဇ္ဇေတိ၊
မရှောင်ကြဉ်။ သဗ္ဗမေဝ၊ အလုံးစုံသော သတ္တဝါကိုပင်လျှင်။ အဘိမဒ္ဒတံ၊
ဖိစီးနှိပ်စက်လေ၏။ ဣတိ၊ ဤသို့မိန့်တော်မူ၏။

မဟာဝဂ္ဂသံယုတ်ပါဠိတော်

မဂ္ဂသံယုတ်

ဇာဏုသောဏိဗြာဟ္မဏသုတ်နိဿယ

သာဝတ္ထိနိဒါနံ။

အထခေါ၊ ထိုအခါ၌။ အာယသ္မာ အာနန္ဒော၊ အရှင်အာနန္ဒာသည်။
ပုဗ္ဗဏှသမယံ၊ ၌။ နိဝါသေတွာ၊ သင်းပိုင်ကို ပြင်ဝတ်၍။ ပတ္တစိဝရံ၊ ကို။
အာဒါယ၊ ယူ၍။ သာဝတ္ထိံ၊ သို့။ ပိဏ္ဏာယ၊ ငှာ။ ပါဝိသိ၊ ဝင်တော်မူ၏။

အေယသ္မာ အာနန္ဒော၊ အရှင်အာနန္ဒာသည်။ သဗ္ဗသေတေန၊ အလုံးစုံ (အကုန်) ဖြူသော။ ဝဠုဝါဘိရထေန၊ မြင်းမ ကသော ရထားဖြင့်။ သာဝတ္ထိယာ၊ သာဝတ္ထိပြည်မှ။ နိယျာယန္တိ၊ ထွက်လာသော။ ဇာဏုသောဏိ၊ ဇာဏုသောဏိဖြစ်သော။ ဗြာဟ္မဏံ၊ ပုဏ္ဏားကို။ အဒ္ဒသ၊ ခေါ် မြင်လေ၏။

ယုတ္တာ၊ က၍ထားအပ်ကုန်သော။ ဣဒံ (ဣမာ) အဿ၊ ဤမြင်းမ တို့သည်။ သေတာ၊ ဖြူကုန်သည်။ ဟောန္တိ၊ ကုန်၏။ သေတာလင်္ကာရာ၊ ကကြီးတန်ဆာတို့သည်လည်း ဖြူကုန်၏။ သေတောရထော၊ ရထားလည်း ဖြူ၏။ သေတပရိဝါရော၊ ဖြူသောအခြံအရံလည်းရှိ၏။ သေတာရသ္မိယော၊ ဇက်ကြီးတို့သည်လည်း ဖြူကုန်၏။ ပတောဒလဋ္ဌိ၊ နှင်တံသည်လည်း။ သေတာ၊ ဖြူ၏။ ဆတ္တံ၊ ထီးသည်လည်း။ သေတံ၊ ဖြူ၏။ ဥက္ကိသံ၊ သင်းကျစ် သည်လည်း။ သေတံ၊ ဖြူ၏။ ဝတ္ထာနိ၊ အဝတ်တို့သည်လည်း။ သေတာနိ၊ ဖြူကုန်၏။ ဥပါဟနာ၊ ဖိနပ်တို့သည်လည်း။ သေတာ၊ ဖြူကုန်၏။ သေတာယ၊ ဖြူသော။ ဝါလဗိဇနိယာ၊ သားမြီးယပ်ဖြင့်။ ဗိဇိယတံ၊ ယပ်ခတ်စေ၏။ ဇနော၊ လူအများသည်။ တမေနံ၊ ထိုရထားကို။ ဒိသ္မာ၊ တွေ့မြင်ကြ၍။ “ဘော၊ အချင်းတို့။ ယာနံ၊ ရထားသည်။ ဗြဟ္မံဝတ၊ ကောင်းမြတ်လှပေစွ တကား။ ဘော၊ အချင်းသို့။ ဗြဟ္မယာနရူပံဝတ၊ ဗြဟ္မယာဉ်နှင့်တူပေစွ တကား”။ ဣတိဝေံ၊ ဤသို့။ အာဟ၊ ပြောဆို၏။

အထခေါ၊ ဤ။ အာယသ္မာအာနန္ဒော၊ သည်။ သာဝတ္ထိယံ... သာဝတ္ထိပြည်၌။ ပိဏ္ဏာယ၊ ဌာ။ စရိတွာ၊ လှည့်လည်ပြီး၍။ ပစ္ဆိမဘတ္တံ၊ ဆွမ်းစားပြီးသည်မှ နောက်၌။ ပိဏ္ဏပါတပဋိက္ကန္တော၊ ဆွမ်းစားရာမှ ဖြဲခဲ့၍။ ယေန၊ ဤ။ ဘဂဝါ၊ သည်။ အတ္ထိ၊ ၏။ တေန၊ သို့။ ဥပသကံမိ၊ ၏။ ဥပသကံမိတွာ၊ ၍။ ...။ပ။...တေံ၊ ကို။ အဝေါစ၊ လျှောက်၏။

ဘန္တေ၊ ဘုရား။ အဟံ၊ သည်။ ဣမ၊ ဤနေ၌။ ပုဗ္ဗဏှသမယံ၊ ၌။ ...။ပ။...ပါဝိသိ၊ ဝင်ခဲ့ပါသည်ဘုရား။ ဘန္တေ၊ မြတ်စွာဘုရား။ အဟံ၊ သည်။...။ပ။...ကဗ္ဗသံခေါ၊ မြင်ခဲ့ပါသည်ဘုရား။ ယုတ္တာ၊ ကအပ်ကုန်သော။ အဿ၊ မြင်းမတို့သည်။ သေတာ၊ ဖြူကုန်သည်။ ဟောန္တိ၊ ဖြူကုန်၏။

သေတာလင်္ကာရာ၊ ကုန်၏။။ပ။... ဗြဟ္မဿာနရူပံဝတ၊ ဗြဟ္မဿာဉ်နှင့်
တူပေစတကား။ ဣတိ ဝေံ ဤသို့။ အာဟ၊ ပြောဆို၏။ ဘန္တေ၊
အရှင်မြတ်ဘုရား။ ဣမသ္မိ ဓမ္မဝိနယေ၊ ဤဓမ္မဝိနယ သာသနာတော်၌။
ဗြဟ္မဿာနံ၊ ဗြဟ္မဿာဉ်ကို။ ပညာပေတံ၊ ပညတ်ခြင်းငှာ။ သက္ကာ နု ခေါ်၊
စွမ်းနိုင်ပါမည်လော။ ဣတိ၊ ဤသို့လျှောက်၏။

အာနန္ဒ၊ န္ဒာ။ သက္ကာ၊ စွမ်းနိုင်၏။ ဣတိ၊ သို့။ ဘဂဝါ၊ သည်။
အဝေါစ၊ မိန့်တော်မူ၏။ အာနန္ဒ၊ န္ဒာ။ ဗြဟ္မဿာနံ ဣတိပိတေံ၊ ဗြဟ္မဿာဉ်
ဟူသော ဤအမည်သည်လည်းကောင်း။ ဓမ္မဿာနံ ဣတိပိ တေံ၊ ဓမ္မဿာဉ်
ဟူသော ဤအမည်သည်လည်းကောင်း။ အနုတ္တရော၊ အတုမရှိသော။
သင်္ဂါမဝိဇယောဣတိပိ တေံ၊ ကိလေသာစစ်ပဲ့၌ အောင်မြင်နိုင်သော
ဿာဉ်ဟူသော ဤအမည်သည်လည်းကောင်း။ အဋ္ဌဂီကဿ၊ အင်္ဂါရှစ်ပါး
ရှိသော။ အရိယဿ၊ မြတ်သော။ ဣမဿမဂ္ဂဿ၊ ဤမဂ်၏။ အဓိဝစနံဝေ၊
အမည်သည်သာတည်း။ ဣတိ၊ ဤသို့မိန့်တော်မူ၏။

အာနန္ဒ၊ န္ဒာ။ သမ္မာဒိဋ္ဌိ၊ ကို။ ဘာဝိတော၊ ပွားများသော်။ ဗဟုလိ-
ကတော၊ ကြိမ်ဖန်များစွာပြုလုပ်သော်။ ရာဂဝိနယပရိယောသာနာ၊ စွဲမက်မှု
ရာဂကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသည်။ ဟောတိ၊ ၏။ ဒေါသဝိနယ-
ပရိယောသာနာ၊ အမျက်ထွက်မှုဒေါသကို ပယ်ဖျောက်ခြင်းလျှင် အဆုံး
ရှိသည်။ ဟောတိ၊ ၏။ မောဟဝိနယပရိယောသာနာ၊ တွေဝေမှုမောဟကို
ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသည်။ ဟောတိ၊ ၏။ အာနန္ဒ၊ န္ဒာ။ သမ္မာ-
သင်္ကပ္ပေါ၊ ကို။ ဘာဝိတော၊ ပွားများသော်။ (လွယ်ပြီ) အာနန္ဒ၊ န္ဒာ။
သမ္မာသမာဓိ၊ ကို။ ဘာဝိတော၊ သော်။ ဗဟုလိကတော၊ သော်။ ရာဂ-
ဝိနယ ပရိယောသာနာ၊ ရှိသည်။ ဟောတိ၊ ၏။ ဒေါသ...ဟောတိ၊ ၏။
မောဟ...ဟောတိ၊ ၏။ အာနန္ဒ၊ န္ဒာ။ ဗြဟ္မဿာနံ ဣတိပိတေံ၊ လည်း
ကောင်း။ ဓမ္မဿာနံ ဣတိပိတေံ၊ လည်းကောင်း။ အနုတ္တရော၊ သော။
သင်္ဂါမဝိဇယော ဣတိပိ တေံ၊ လည်းကောင်း။ အဋ္ဌဂီကဿ၊ သော။
အရိယဿ၊ သော။ ဣမဿမဂ္ဂဿ၊ ၏။ အဓိဝစနံဝေ၊ အမည်သည်သာလျှင်။

ယထာ၊ အကြင် အခြင်းအရာအားဖြင့်။ ဟောတံ၊ န။ တထာ၊ ထို... အားဖြင့်။ ဧတံ၊ ဤစကားကို။ ဣဓိနာပရိယာယေန၊ ဤဆိုးပြီး အကြောင်းဖြင့်။ ဝေဒိတဗ္ဗံ၊ သိအပ်၏။ ဣတံ၊ န။

ဘဂဝါ၊ သည်။ ဣဒံ၊ ကို။ အဝေါဇ၊ န။ သုဂတော၊ ကောင်းသော စကားကိုဆိုတော်မူတတ်သော မြတ်စွာဘုရားသည်။ ဣဒံ၊ ကို။ ဝတ္တာန၊ ဟောခဲ့ပြီး၍ (ဟောကြားပြီး၍)။ သတ္တာ၊ နတ်လူတို့၏ဆရာဖြစ်တော်မူ သောမြတ်စွာဘုရားသည်။ အထာပရံ၊ ထိုမှနှောက်၍။ ဧတံ၊ ဤဂါထာ လေးပုဒ်ကို။ အဝေါဇ၊ မိန့်ဆိုဟောကြားတော်မူလေ၏။

ယဿ၊ အကြင်မဂ္ဂင်ရထားအား။ သဒ္ဓါ၊ သဒ္ဓါလည်းကောင်း။ ပညာ၊ ပညာလည်းကောင်း။ ဓမ္မာ၊ သဒ္ဓါပညာတရားနှစ်ပါးတို့ကို။ သဒါ၊ အခါ ခပ်သိမ်း။ ဓုရံ၊ ထမ်းပိုးကို (ထမ်းပိုး၌)။ ယုတ္တာ၊ က အပ်ကုန်၏။ ဟိရိ၊ သည်။ ဤသာ၊ ရထားသံမည်၏။ မနေ၊ ဝိပဿနာစိတ် (မဂ်စိတ်) သည်။ ယောတ္တံ၊ ဇက်ကြိုးမည်၏။ သတံ၊ သတိသည်။ အာရက္ခသာရထိ၊ စောင့်ရှောက်သော ရထားထိန်း (ယာဉ်ထိန်း) မည်၏။

ရဇထာ၊ မဂ္ဂင်ရထားသည်။ သီလပရိက္ခာရော၊ သီလတည်းဟူသော တန်ဆာရှိ၏။ ဈာနက္ခော၊ ဈာန်တည်းဟူသောဝင်ရိုးရှိ၏။ စက္ကဝိရိယော၊ ဝိရိယတည်းဟူသော ဘီးရှိ၏။ ဥပေက္ခာ၊ သည်။ ဓုရသမာဓိ၊ ရထား ဦးကို တည်ငြိမ်စေ၏။ အနိစ္ဆာ၊ အလောဘသည်။ ပရိဝါရကံ၊ အခြံအရံ ဖြစ်၏။

အဗျာပါဒေါ၊ မပျက်စီးလို့မူအဗျာပါဒသည်လည်းကောင်း။ အဝိဟိံ - သာ၊ မညှဉ်းဆဲလို့မူ အဝိဟိံ သာ သည်လည်းကောင်း။ ဝိဝေကော၊ ဆိတ်ငြိမ်မှုဝိဝေကသည်လည်းကောင်း။ ယဿ၊ အကြင်မဂ္ဂင်ရထား၌ တည် နေသူ၏။ အာဝုဓံ၊ လက်နက်မည်၏။ တိတိက္ခာ၊ သည်းခံခြင်းသည်။ စမ္ပသန္နာဟော၊ ချပ်ဝတ်တန်ဆာမည်၏။ သော၊ ထိုမဂ္ဂင်ရထား၌ တည် နေသူသည်။ ယောဂက္ခေမာယ၊ ယောဂကုန်ရာ နိဗ္ဗာန်အလို့ငှာ။ ဣတ္တံ၊ ဖြစ်၏။ (ဝါ၊ ယောဂက္ခေမာယဝတ္တတံ၊ ယောဂကုန်ရာနိဗ္ဗာန်သို့ရှေးမှ သွား၏။)

ခီရာ၊ ပညာရှိတို့သည်။ အတ္တနိ၊ မိမိ (သန္တာန်) ၌။ သမ္ဘူတံ၊ ဖြစ်ပေါ်
 လာသော။ အနုတ္တရံ၊ အတုမရှိသော။ တေပြဟ္မဿာနံ၊ ထိုပြဟ္မဿာဉ်
 တည်းဟူသော မဂ္ဂင်ရထားကို။ (အာရုယျ၊ တက်စီး၍။) ဇယံ၊ အောင်ပဲမုန်
 သမျှကို။ အညဒတ္ထု၊ စင်စစ်။ ဇယံ-ဇယန္တော၊ အောင်မြင်ကြသည်ဖြစ်၍။
 လောကမှ၊ လောကမှ။ နိယျန္တိ၊ ထွက်ပြောက်ကြလေကုန်သတည်း။

အနိတ္တရနိကာယ ပဉ္စကနိပါတ်ပါဠိတော်

၅-မုဏ္ဍရာဇဝင်

၃-ဣဋ္ဌသုတ်နိဿယ

၄၃။ အထခေါ၊ ထိုအချိန်အခါ၌။ အနာထပိဏ္ဍိကော၊ အနာထပိဏ္ဍိ
 အမည်ရှိသော။ ဂဟပတိ၊ သူကြွယ်သည်။ ယေန၊ အကြင်အပေ၌။
 ဘဂဝါ၊ မြတ်စွာဘုရားသည်။ အတ္ထိ၊ ရှိတော်မူ၏။ တေန၊ ဘုရားရှိရာ
 ထိုအရပ်သို့။ ဥပသကံမိ၊ ချဉ်းကပ်လေ၏။ ဥပသကံမိတွာ၊ ချဉ်းကပ်ပြီး
 သော်။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေတွာ၊ ရှိ။ ကေမန္တံ၊ သန့်တင့်လှောက်
 ပတ်သောနေရာ၌။ နိသိဒိ၊ ထိုင်နေလေ၏။ ကေမန္တံ၊ နှံ။ နိသိန္တံ၊
 ထိုင်နေသော။ အနာထပိဏ္ဍိကံ၊ သော။ ဂဟပတိံ၊ ကို။ ဘဂဝါ၊ သည်။
 တေဝစနံ၊ ဤစကားကို။ အဝေါစ၊ မိန့်တော်မူ၏။ ကိဒိသံဝစနံ၊ အဘယ်သို့
 သဘောရှိသောစကားကို။ အဝေါစ၊ မိန့်တော်မူလေသနည်း။ (ထည့်)

ဂဟပတိ၊ သူကြွယ်။ လောကသ္မိံ၊ လောက၌။ ဣဋ္ဌာ၊ လိုလားအပ်
 ကုန်သော။ ကန္တာ၊ နှင်သက်အပ်ကုန်သော။ မနာပါ၊ စိတ်နှလုံးကိုတိုးပွားစေ
 တတ်ကုန်သော။ ပဉ္စ၊ ငါးပါးကုန်သော။ ဣမေဓမ္မာ၊ ဤတရားတို့သည်။
 ဒုလ္လဘာ၊ ရခဲကုန်၏။ ပဉ္စ၊ ငါးပါးကုန်သောတရားတို့ဟူသည်။ ဣတမေ၊
 အဘယ်တို့နည်း။ ဂဟပတိ၊ သူကြွယ်။ လောကသ္မိံ၊ ၌။ ဣဋ္ဌာ၊ သော။
 ကန္တာ၊ သော။ မနာပေါ၊ သော။ အာယု၊ အသက်သည်။ ဒုလ္လဘော၊
 ရခဲ၏။

ဝဏ္ဏော၊ အဆင်းသည်။ သုခံ၊ ချမ်းသာသည်။ ယသော၊ အခြံအရံ
 သည်။ လောကသ္မိံ၊ ၌။ ဣဋ္ဌာ၊ ကုန်သော။ ကန္တာ၊ ကုန်သော။ မနာပါ၊
 ကုန်သော။ သဂ္ဂါ၊ နတ်ပြည်တို့သည်။ ဒုလ္လဘာ၊ ရခဲကုန်၏။

ဂဟပတိ၊ သူကြွယ်။ လောကသ္မိံ ၊ ဌံ။ ပ။ ဓမ္မာ၊ တို့သည်။ ဣမေ-
ခေါပဉ္စ၊ ဤငါးပါးတို့တည်း။ ဂဟပတိ၊ သူကြွယ်။ ဣဋ္ဌာနံ၊ ကုန်သော။
ကန္တာနံ၊ ကုန်သော။ မနာပါနံ၊ ကုန်သော။ ဒုလ္လဘာနံ၊ ရခဲကုန်သော။
ပဉ္စန္ဒံ၊ ငါးပါးကုန်သော။ ဣမေသံဓမ္မာနံ၊ ဤတရားတို့ကို။ အာယာစန-
ဟေတုဝါ၊ နှုတ်ဖြင့်တောင်းခြင်းဟူသော အကြောင်းကြောင့်သော်လည်း
ကောင်း။ ပတ္တနာဟေတုဝါ၊ စိတ်ဖြင့်တောင်းတခြင်းဟူသော အကြောင်း
ကြောင့်သော်လည်းကောင်း။ ပဋိလာဘံ၊ ရ(နိုင်)ခြင်းကို။ အဟံ၊
ငါတုရားသည်(ထည့်)။ န ဝဒါမိ၊ မဟော(ဟောတော်မမူ)။

ဂဟပတိ၊ သူကြွယ်။ လောကသ္မိံ ၊ ဌံ။ ဣဋ္ဌာနံ၊ ကုန်သော။ ပ။
ဣမေသံဓမ္မာနံ၊ တို့ကို။ အာယာစနဟေတုဝါ၊ သော်လည်းကောင်း။ ပတ္တ-
နာဟေတုဝါ၊ သော်လည်းကောင်း။ ပဋိလာဘော၊ ရ(နိုင်)ခြင်းသည်။
အဘဝိဿ၊ ဖြစ်ငြားအံ့(ဖြစ်ခဲ့ပါမှ)။ ဣဓ၊ ဤလောက၌။ ကော၊ အဘယ်
သူသည်။ ကေန၊ အဘယ်မည်သော လိုလားအပ်သော (အကျိုး)
တရားမှ။ ဟာယေထ၊ ဆုတ်ယုတ်ရာအံ့နည်း။ (အလိုရှိအပ်ရာတွေ
အားလုံးပြည့်စုံနေမည်ဟူလို)။

ဂဟပတိ၊ သူကြွယ်။ အရိယသာဝကော၊ အရိယာဖြစ်သောတပည့်
သည်။ ဝါ၊ အရိယာဖြစ်သောမြတ်စွာဘုရား၏ တပည့်သည်။ အာယုကာ-
မော၊ (ရှည်သော)အသက်ကိုအလိုရှိသည်။ ဟုတုာ၊ ဖြစ်၍ (ထည့်)။ အာယံ၊
အသက်ကို။ အာယာစိတုံဝါ၊ နှုတ်ဖြင့် တောင်းခြင်းငှါလည်းကောင်း။
အဘိနန္ဒိတုံဝါ၊ စိတ်ဖြင့်နှစ်သက် (တောင်းတ)ခြင်းငှါလည်းကောင်း။ ခေါ၊
စင်စစ်။ န အရဟတိ၊ မထိုက်ပေ။ (န. ခေါ အရဟတိ၊ စင်စစ် မထိုက်)။

ဂဟပတိ၊ သူကြွယ်။ အာယုကာမေန၊ (ရှည်သော) အသက်ကို အလို
ရှိသော (အသက်ရှည်လိုသော)။ အရိယသာဝကေန၊ သည်။ အာယုသ-
ဝါပိဟေတု၊ ရှည်သောအသက် ဟူသော အကြောင်းကြောင့်လည်း
(အသက်ရှည်လိုသောကြောင့်လည်း)။ အာယု သံဝတ္တနိကာ၊ (ရှည်သော)

အသက်ကို ဖြစ်စေတတ်သော (အသက်ရှည်ခြင်းကို ဖြစ်စေနိုင်သော။) ပဋိပဒါ၊ အကျင့်ကို။ ပဋိပဇ္ဇိတဗ္ဗာ၊ ကျင့်သုံးထိုက်၏ (ကျင့်သုံးရမည်)။

ဟိ၊ မှန်၏။ ဝါ၊ ဟိ-ယသ္မာ၊ အကြင်ကြောင့်။ အဿ၊ ထိုအရိယာ တပည့်၏။ ဝါ၊ တပည့်သည်။ ပဋိပန္နာ၊ ကျင့်သုံးအပ်သော။ အာ သံဝတ္တနိကာ၊ သော။ ပဋိပဒါ၊ အကျင့်တရားသည်။ အာယုပဋိလာဘာယ၊ (ရှည်သော) အသက်ကို ရခြင်းငှာ (အသက်ရှည်ဖို့ရာ)။ သံဝတ္တတိ၊ ဖြစ်၏။ တသ္မာ၊ ထို့ကြောင့်။ သော၊ (ရှည်သော) အသက်ကို ဖြစ်စေ တတ်သော အကျင့်ကို ကျင့်သုံးသော ထိုအရိယာတပည့်သည်။ ဒိဗ္ဗဿ အာယုဿဝါ၊ နတ်၌ဖြစ်သော (ရှည်သော) အသက်ကိုသော် လည်း ကောင်း။ မာနုသဿ အာယုဿဝါ၊ လူ၌ဖြစ်သော ရှည်သော အသက် ကိုသော် လည်းကောင်း။ လာဘီ၊ ရသည်။ ဝါ၊ ရခြင်းရှိသည်။ ဟောတိ၊ ၏။ ဝဏ္ဏကာမော၊ လှသောအဆင်းကို အလိုရှိသည်။ သုခကာမော၊ ချမ်းသာကို အလိုရှိသည်။ ယသကာမော၊ အခြံအရံကို အလိုရှိသည်။ သဂ္ဂကာမော၊ နတ်ပြည်တို့ကို အလိုရှိသည်။ (ကျန်ငါကျများကို နည်းမှီ၍ ပြန်ဆိုပါ မခဲခက်ပြီ) သဂ္ဂသံဝတ္တနိကာ၊ နတ်ပြည်တို့၌ဖြစ်စေတတ်သော။ ပ။

သော၊ နတ်ပြည်တို့၌ ဖြစ်စေတတ်သော အကျင့်ကို ကျင့်သုံးသော ထိုအရိယာတပည့်သည်။ သဂ္ဂါနံ၊ နတ်ပြည်တို့ကို။ လာဘီ၊ ရသည်။ ဝါ၊ ရခြင်းရှိသည်။ ဟောတိ၊ ၏။ ဣတိ ဤဒိသံဝစနံ၊ ဤသို့သဘောရှိသော စကားကို။ အဝေါ၊ မိန့်တော်မူ၏။ (အရင်းသို့ပြန်သတ်)

ဂါထာနက် - အာယံ၊ ရှည်သော အသက်ကိုလည်းကောင်း။ ဝဏ္ဏံ၊ လှသောအဆင်းကို လည်းကောင်း။ ယသံ၊ အခြံအရံကို လည်းကောင်း။ ကိတ္တံ၊ ကျော်ကြားခြင်းကို လည်းကောင်း။ သဂ္ဂံ၊ နတ်ပြည်ကိုလည်းကောင်း။ ဥစ္စာကုလိနတံ၊ မြင့်မြတ်သော အမျိုးရှိသူ၏ အဖြစ်ကိုလည်းကောင်း။ အပရာပရာ၊ အဆင့်ဆင့် အဆက်ဆက်။ ဥဠာရာ၊ မြတ်ကုန်သော။ ရတိယော၊ မွေ့လျော် ဖွယ်တို့ကို။ ပတ္တယာနေန၊ လိုလားတောင့်တသူသည် အပ္ပမာ ဒေါ၊ ပုညကိရိယာတို့၌ မမွေ့မလျော့ခြင်း ကိုသာလျှင်။ ကာ

တဗျော၊ ပြုအပ်၏ (ပြုရမည်)။ (ထည့်)။ ပုညကိရိယာသု၊ ပုည
 ကိရိယာတို့၌။ ဝါ၊ ပြုလုပ်ထိုက်သော ကောင်းမှုတို့၌။ ဝါ၊
 ကောင်းမှုတို့ကို ပြုလုပ်ခြင်းတို့၌။ အပ္ပမာဒံ၊ မမှေ့မလျော့ခြင်းကို။
 ဝါ၊ မှေ့လျော့ခြင်းမရှိသူကို။ ပဏ္ဍိတော၊ ဘုရားအစရှိသော ပညာရှိ
 တို့သည်။ ပသံသန္တိ၊ ချီးမွမ်းကြကုန်၏။ အပ္ပမတ္တော၊ ပုညကိရိယာ
 တို့၌ မမှေ့မလျော့သူသည်။ ဥဘော၊ မျက်မှောက် တမလွန်အား
 ဖြင့် နှစ်ပါးကုန်သော။ အတ္ထေ၊ အကျိုးစီးပွားတို့ကို။ အဓိဂဏှာတံ၊
 မုချပိုင်ပိုင် ရနိုင်၏။

ဒိဋ္ဌေဓမ္မေ၊ မြင်အပ်သောသဘော၌။ ဝါ၊ မျက်မှောက်ဘဝ၌။ ယော
 အတ္ထောစ၊ အကြင်အကျိုးစီးပွားသည်လည်းကောင်း။ သမ္ပရာယိကော၊
 တမလွန်၌ဖြစ်သော။ ယောအတ္ထောစ၊ လည်းကောင်း။ အတ္ထိ၊ ရှိ၏။
 (ထည့်) ယောဓိရော၊ အကြင်အသိအလိမ္မာ ရှိသူသည်။ တေအတ္ထေ၊ ထို
 မျက်မှောက်တမလွန်နှစ်မျိုးသောအကျိုးတို့ကို။ အဘိသမေတံ၊ ကောင်း
 စွာရ၏။ သောဓိရော၊ ထိုအသိအလိမ္မာ ရှိသူကို။ ပဏ္ဍိတောတံ၊ ပဏ္ဍိတ
 (ပဏ္ဍိတ်) ဟူ၍။ ပဝုစ္စတံ၊ ခေါ်ဆိုအပ်၏။ (ဣတံ၊ ဤတွင်ဣဋ္ဌသုတ်ပြီး၏။)

သတ္တကနိပါတ်ပါဠိတော်
 ၁-ဓနဝဂ်
 ၇-ဥဂ္ဂသုတ် နိဿယ

၇။ ရာဇမဟာမတ္တော၊ ပဿေနဒိ ကောသလမင်း၏အမတ်ဖြစ်သော။
 ဥဂ္ဂေါ၊ ဥဂ္ဂသည်။ ဘန္တေ၊ မြတ်စွာဘုရား။ အစ္ဆရိယံ၊ အံ့ဩဖွယ်ကောင်း
 လှပါပေ၏ (လက်ဖျစ်တီး၍အံ့ချီးလောကီပါပေ၏)။ ဘန္တေ၊ ရား။ အပ္ပုတံ၊
 မဖြစ်ဘူးမြဲ ထူးကဲလှပါပေ၏။ ဘန္တေ၊ ရား။ ရောဟဏေယျော၊ ရောဟဏ
 သဌေး၏ မြေးဖြစ်သော။ အယံမိဂါရော၊ ဤမိဂါရသဌေးသည်။ ယာဝ-
 အတိဝိယ၊ အလွန်ပင်။ အစော၊ (မြုပ်နှံထားအပ်သောဥစွာဖြင့်) ကြယ်ဝ

ပါပေ၏။ ယာဝ-အတိဝိယ၊ အလွန်ပင်။ မဟဒ္ဒနော၊ (နေ့စဉ်သုံးစွဲအပ်သော ပစ္စည်းဖြင့်) များသောဥစ္စာရှိပါပေ၏။ ယာဝ အတိဝိယ၊ အလွန်ပင်။ မဟာ တောဂေါ၊ (အတွင်းအပြင် အသုံး အဆောင်တဏှာ၏ များသည်၏အဖြစ် ဖြင့်) များသောအသုံးအဆောင်ရှိပါပေ၏။ ဣတိအဝေါစ၊ လျှောက်ထား လေ၏။

ဥက္က၊ ဥက္က။ ဧရာဟဏေယျော၊ သော။ မိဂါဧရာ၊ သည်။ ကိဝ၊ အဘယ် မျှလောက်။ အဇောပန၊ ကြွယ်ဝလေသနည်း။ ကိဝ၊ လောက်။ မဟဒ္ဒနော၊ များသောဥစ္စာရှိလေသနည်း။ ကိဝ၊ လောက်။ မဟာတောဂေါ၊ များ သောအသုံးအဆောင်ရှိလေသနည်း။ ဣတိအဝေါစ၊ မိန့်တော်မူ၏။

ဘန္တေ၊ ဘုရား။ ဟိရညဿ-ဟိရညဿဝေ၊ ရှေ့၏ပင်။ သတသဟဿာနံ၊ သိန်းတို့၏။ သတံ၊ တစ်ရာသည်။ (သတသဟဿာနံ သတံ၊ သိန်းတစ်ရာ = တစ်ကုဋေသည်) အဟောသိ၊ ဖြစ်လေပြီ။ ရူပိယဿပန၊ ငွေ၏ကား။ ဝါ၊ ရှေ့မှကြွင်းသော ဖျာ ဝင်ဖြူး အိုးခွက် အခင်းအပြုံ အစရှိသော အသုံးအဆောင်ပစ္စည်း၏ကား။ ဝါဒေါ၊ ဤရှေ့ဤမျှ ဟု ဆိုဖွယ်ပမာဏ သည်။ ကော၊ အဘယ်မှာရှိပါတော့အံ့နည်း။ (ဗဟုဝေ၊ များလှသည် သာတည်း။)

ဥက္က၊ ဥက္က။ တေံဓနံ၊ ထိုဥစ္စာသည်။ ခေါ၊ စင်စစ်။ အတ္ထိ၊ ရှိပေ၏။ တေံ-ဓနံ၊ သည်။ နတ္ထိတိ၊ မရှိဟူ၍။ န ဝဒါမိ၊ ငါမဆို (ငါမပြော)။

ဥက္က၊ ဥက္က။ တဉ္စတေံဓနံ၊ ထိုဥစ္စာသည်ကား။ အဂ္ဂိနာ၊ မီးရန်သူနှင့် လည်းကောင်း။ ဥဒကေန၊ ရေရန်သူနှင့် လည်းကောင်း။ ဧဇဟိ၊ မင်းတို့နှင့် လည်းကောင်း။ စောရေဟိ၊ ခိုးသူ ဖြစ်တို့နှင့် လည်းကောင်း။ အပ္ပိယေ-ဟိ၊ မချစ်အပ် မမြတ်နိုးအပ်ကုန်သော။ ဒါယာဒေဟိ၊ အမွေခံ သားဆိုး သမီးဆိုးတို့နှင့် လည်းကောင်း။ ခေါ၊ စင်စစ်။ သာဓာရဏံ၊ ဆက်ဆံခြင်း ရှိ၏။ ဥက္က၊ ဥက္က။ သတ္ထ၊ ခုနစ်မျိုးကုန်သော။ ဣမာနိ ဓနာနိ၊ ဤဥစ္စာတို့ သည့်။ အဂ္ဂိနာ၊ လည်းကောင်း။ ပ။ ဒါယာဒေဟိ၊ လည်းကောင်း။ ခေါ၊ စင်စစ်။ အသာဓာရဏာနိ၊ ဆက်ဆံခြင်းမရှိကုန်။ သတ္ထ၊ ခုနစ်မျိုးကုန်

သော။ ခနာနိ၊ ဥစ္စာတို့သည်။ (လိုက်) ကတမာနိ၊ အဘယ်တို့နည်း။ သဒ္ဓါခနံ၊ ယုံကြည်မှုသဒ္ဓါဥစ္စာ။ သီလခနံ၊ စောင့်စည်းမှု သီလဥစ္စာ။ ဟိရီ-
ခနံ၊ မကောင်းမှုမှ ရှက်မှုဟိရီဥစ္စာ။ ဩတ္တပ္ပခနံ၊ မကောင်းမှုမှ ကြောက်ရွံ့
မှု ဩတ္တပ္ပဥစ္စာ။ သုတခနံ၊ ကြားမြင်မှုသုတဥစ္စာ။ စာဂခနံ၊ ပေးကမ်းစွန့်ကြဲမှု
စာဂဥစ္စာ။ ပညာခနံ၊ သိမှုပညာဥစ္စာ။ ပ။ ခေါ၊ စင်စစ်။ အသာဓာရဏာ-
နိ၊ ဆက်ဆံခြင်းမရှိကုန်သော။ ခနာနိ၊ ဥစ္စာတို့သည်။ ဣမာနိသတ္တ၊ ဤ
ခုနစ်မျိုးတို့ပေတည်း။ ဣတိအဝေါ စ၊ ၎င်း။

ဂါထာနက်—သဒ္ဓါခနံ၊ လည်းကောင်း။ သီလခနံ၊ လည်းကောင်း။
ဟိရီ(ခနံ)၊ လည်းကောင်း။ ဩတ္တပ္ပယံခနံ၊ လည်းကောင်း။
သုတခနံ၊ လည်းကောင်း။ စာဂေါစ (ခနံ)၊ လည်းကောင်း။
ပညာ၊ ပညာဟူသော။ သတ္တမံ၊ ခုနစ်ခုမြောက် ဖြစ်သော။
ခနံ၊ လည်းကောင်း။ ဣတ္ထိယာဝါ၊ မိန်းမသော်လည်းကောင်း။
ပုရိသယဝါ၊ ယောက်ျားသော်လည်း ဖြစ်သော။ ယဿ၊
အကြင်ပုဂ္ဂိုလ်အား။ ဧတေခနာ၊ ထိုဥစ္စာတို့သည်။ ဝေါ စင်
စစ်။ အတ္ထိ၊ ရှိလေကုန်၏။ သ-သော၊ ထိုပုဂ္ဂိုလ်သည်။ ဝေါ
စင်စစ်။ လောကေ၊ သတ္တလောက၌။ မဟဒ္ဓဇနာ၊ များသော
ဥစ္စာရှိသူတည်း။ သ-သော၊ ထိုပုဂ္ဂိုလ်ကို။ ဒေဓမာနုသေ-
ဒေဓမာနုသေဟိ၊ နတ်လူတို့သည်။ အဇေယျော၊ မအောင်
အပ် မအောင်နိုင်သူတည်း။

တသ္မာ၊ ထို့ကြောင့်။ ဗုဒ္ဓါနံ၊ ဘုရားရှင်တို့၏။ သာသနံ၊
ဆုံးမကြောင်း စကားတော်ကို။ သရိ-သရန္တော၊ အောက်မေ့
မိသော (အမှတ်ရသော)။ မေဓာဝိ၊ ပညာရှိသူသည်။
သဒ္ဓစ္စ၊ ယုံကြည်မှုသဒ္ဓါကိုလည်းကောင်း။ သီလဉ္စ၊ စောင့်
စည်းမှုသီလကိုလည်းကောင်း။ ပသာဒံ၊ ရတနာသုံးပါးအား
ကြည်ညိုမှုကို လည်းကောင်း။ ဓမ္မဒဿနံ၊ တရားတော်ကို
ရှုမြင်ခြင်းကို လည်းကောင်း။ အနုယုဉ္ဇေထ၊ နေ့ညမကွာ
အားထုတ်ရာ၏။ (ဣတိ၊ ပြီး)။

ဒသကနိပါတ် ပါဠိတော်

၁-အာနိသံသဝဂ်

၂-စေတနာကရဏီယသုတ်နိဿယ

၂။ ဘိက္ခုဝေ၊ တို့။ သီလဝတော၊ သီလရှိသော။ သီလသမ္ပန္နဿ၊ သီလနှင့်ပြည့်စုံသော။ မေ၊ ငါအား။ အဝိပ္ပဋိသာရော၊ နှလုံးသာရွှင်မှုသည်။ ဥပ္ပဇ္ဇတု၊ ဖြစ်ပါစေ။ ဣတိ၊ ဤသို့။ စေတနာယ၊ ကြံစည်စေဆော်၍။ ကရဏီယံ၊ ပြုဖွယ်သည်။ န၊ မရှိ။ ဘိက္ခုဝေ၊ တို့။ သီလဝတော၊ သော။ သီလသမ္ပန္နဿ၊ သူအား။ အဝိပ္ပဋိသာရော၊ မှုသည်။ ယံ ဥပ္ပဇ္ဇတိ၊ အကြင်ဖြစ်ပေါ်၏။ သော၊ ဤသို့ဖြစ်ခြင်းသည်။ ဓမ္မတာ၊ ထုံးစံသဘောတည်း။ ဘိက္ခုဝေ၊ တို့။ အဝိပ္ပဋိသာရိဿ၊ နှလုံးသာရွှင်မှု ရှိသူအား။ ပ။ ပါမောဇ္ဇံ၊ ဝမ်းမြောက်ခြင်းသည်။ ပီတိ၊ နှစ်သက်ခြင်းသည်။ ပီတိမနဿ၊ နှစ်သက်မှုနှင့် ယှဉ်သော စိတ်ရှိသူအား။ ကာယော၊ ကိုယ်သည်။ ပဿမ္ဘတု၊ ငြိမ်းချမ်းပါစေ။ သုခံ၊ ချမ်းသာကို။ ဝေဒိယာမိ၊ ခံစားအံ့။ သုခိနေ၊ ချမ်းသာခြင်းရှိသူအား။ သမာဓိယတု၊ တည်ကြည်ပါစေ။ အဟံ၊ ငါသည်။ ယထာဘူတံ၊ ဟုတ်မှန်စွာ။ ဇာနာမိ၊ သိရအံ့။ ပဿာမိ၊ မြင်ရအံ့။ ပ။ နိဗ္ဗိန္ဒာမိ၊ ငြီးငွေ့ရအံ့။ ဝိရဇ္ဇာမိ၊ တပ်စွန်းမှု ကင်းရအံ့ ။ပ။ ယထာဘူတံ၊ စွာ။ ဇာနံ- ဇာနန္တော၊ သိသူသည်။ ပဿံ-ပဿန္တော၊ မြင်သူသည်။ ယံနိဗ္ဗိန္ဒတိ၊ အကြင်ငြီးငွေ့၏။ ယံဝိရဇ္ဇတိ၊ အကြင်တပ်စွန်းမှုကင်း၏။ သော၊ ထိုငြီးငွေ့ခြင်း ထိုတပ်စွန်းမှု ကင်းခြင်းသည်။ ဓမ္မတာ၊ ထုံးစံသဘောတည်း။

ဝိမုတ္တိဉာဏဒဿနံ၊ (လွတ်မြောက်မှု) ဖိုလ်နှင့် (လွတ်မြောက်မှုကို သိသော) ပစ္စုပ္ပန်ဉာဏ်အမြင်ကို။ သစ္စိကရောမိ၊ မျက်မှောက်ပြုရအံ့။ ။ပ။ ယံသစ္စိကရေတိ၊ အကြင်မျက်မှောက်ပြုရ၏။ သော၊ ထိုမျက်မှောက်ပြုရခြင်းသည်။ ဓမ္မတာ၊ တည်း။ ဘိက္ခုဝေ၊ တို့။ ဣတိ၊ ဤသို့လျှင်။ နိဗ္ဗိဒါ၊ ငြီးငွေ့ခြင်းသည်။ ဝိနာဂေါ၊ တပ်စွန်းမှု ကင်းခြင်းသည်။ ဝိမုတ္တိဉာဏဒဿနတ္ထော၊ (လွတ်မြောက်မှု)ဖိုလ်နှင့် (လွတ်မြောက်မှု

ကိုသိသော) ပစ္စဝေက္ခဏာဉာဏ်ဟူသော အကျိုးရှိ၏။ ဝိမုတ္တိဉာဏဒဿနာ-
နိသံသော၊ ဟူသော အာနိသင်ရှိ၏။ ယထာဘူတဉာဏဒဿနံ၊ ဟုတ်တိုင်း
မှန်စွာ သိမြင်ခြင်းသည်။ နိဗ္ဗိဒါ ဝိရာဂတ္ထံ၊ ငြိမ်းငွေ့ခြင်း တပ်စွန်းမှု ကင်း
ခြင်းအကျိုးရှိ၏။ နိဗ္ဗိဒါဝိရာဂါ နိသံသံ... အာနိသင်ရှိ၏။ သမာဓိ၊ သည်။
ယထာဘူတဉာဏဒဿနတ္ထော၊ ဟုတ်တိုင်းမှန်စွာ သိမြင်ရခြင်းအကျိုးရှိ၏။
ယထာဘူတဉာဏဒဿနာနိသံသော၊ အာနိသင်ရှိ၏။ ။ပ။ ကုသလာနိ၊
အပြစ်ကင်းကုန်သော။ သီလာနိ၊ သီလတို့သည်။ ။ပ။

ဘိက္ခဝေ၊ တို့။ အပါရာ၊ ဤဘက်ကမ်း (ဝဋ်ဆင်းရဲ)မှ။ ပါရံ၊ ထို
ဘက်ကမ်း (နိဗ္ဗာန်)သို့။ ဂမနာယ၊ ရောက်ခြင်းငှာ။ ဓမ္မာ၊ (အပြစ်မရှိ
သော သီလအစရှိသော) တရားတို့သည်။ ဓမ္မေ၊ (နှလုံးသာ ရွှင်ခြင်းအစ
ရှိသော) တရားတို့ကို။ အဘိသန္ဓန္တိ၊ ဖြစ်စေကုန်၏။ ဓမ္မာ၊ တို့သည်။
ဓမ္မေ၊ တို့ကို။ ပရိပူဇရန္တိ၊ ပြည့်စုံစေကုန်၏။ (ဣတိ၊ ပြီး။)

ကောဒသက နိပါတ်ပါဠိတော်

၂-အနုသာတိဝဂ်

၅-မေတ္တသုတ်နိဿယ

၁၅။ ဘိက္ခဝေ၊ တို့။ စေတောဝိမုတ္တိယာ၊ မဂ် ဖိုလ် သမာဓိ အလို့ငှါ။
အာသေဝိတာယ၊ မှီဝဲအပ်သော။ ဘာဝိတာယ၊ ပွားများအပ်သော။
ဗဟုလိကတာယ၊ ကြိမ်ဖန်များစွာ ပြုအပ်သော။ ယာနိကတာယ၊
ယာဉ်ကဲ့သို့ ပြုအပ်သော။ ဝတ္ထုကတာယ၊ တည်ရာကဲ့သို့ ပြုအပ်သော။
အနုဋ္ဌိတာယ၊ အဖန်ဖန် တည်စေအပ်သော။ ပရိစိတာယ၊ လေ့လာ
ဆည်းပူးအပ်သော။ သုသမာရဒ္ဒါယ၊ ကောင်းစွာ အားထုတ် အပ်သော။
မေတ္တာယ၊ မေတ္တာတရား၏။ ကောဒသာနိသံသာ၊ တစ်ဆယ့်တစ်မျိုးသော
အကျိုးတို့ကို။ ပါဠိကင်္ဂါ၊ (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်ကုန်၏။

ကောဒသ၊ တစ်ဆယ့်တစ်မျိုးသော အကျိုးတို့သည်။ ကတမေ၊ အဘယ်
 တို့နည်း။ သုခံ၊ ချမ်းသာစွာ။ သုပတိ၊ အိပ်ပျော်ရ၏။ သုခံ၊ စွာ။ ပဋိဗုဇ္ဈ-
 တိ၊ အိပ်ပျော်ခြင်းမှ နိုးမူ၏။ ပါပကံ၊ ယုတ်ညံ့သော။ သုပိနံ၊ အိပ်မက်ကို။
 နပဿတိ၊ မမြင်မက်ရ။ မနုဿာနံ၊ လူတို့၏။ ဝါ၊ လူတို့သည်။ ပိယော၊
 ချစ်ခင်မြတ်နိုးအပ်သူသည်။ ဟောတိ၊ ဖြစ်၏။ အမနုဿာနံ၊ နတ်နှင့်ဘီလူး
 စသည်တို့၏။ ဝါ၊ တို့သည်။ ပိယော၊ သည်။ ဟောတိ၊ ၏။ ဒေဝတာ၊
 နတ်တို့သည်။ ရက္ခန္တိ၊ ဖောင့်ရှောက်ကုန်၏။

အဿ၊ ထိုမေတ္တာ ပွားများသူ၏။ (ကာယေ၊ ကိုယ်၌။) အဂ္ဂိဝါ၊ မီးသည်
 လည်းကောင်း။ ဝိသံဝါ၊ အဆိပ်သည်လည်းကောင်း။ သတ္တံဝါ၊ မီးစသော
 လက်နက်သည် လည်းကောင်း။ နကမတိ၊ မလေခင်၊ မသင့်၊ မကျရောက်။
 တုဝဋ္ဌံ၊ လျင်မြန်စွာ။ စိတ္တံ၊ စိတ်သည်။ သမာဓိယတိ၊ တည်ကြည်၏။ မုခ-
 ဝဏ္ဏော၊ မျက်နှာအဆင်းသည်။ ဝိပုသိဒတိ၊ အထူးကြည်လင်၏။ အသမ္မု-
 ဇ္ဇော၊ တောဝေခြင်း မရှိသည်။ ဟုတော၊ ဖြစ်၍ (လည်)။ ကလံကရောတိ၊
 စုတေရ၏။ ဥတ္တရိ၊ မေတ္တာစျာန် သမာပတ်ထက် ပိုလွန်သော အရဟတ္တ
 ဖိုလ်ကို။ အပ္ပဋိဝိဇ္ဈန္တော၊ ထိုးထွင်း၍ မသိနိုင်သည်။ သမာဒေနော၊ ဖြစ်လတ်
 သော်။ ဗြဟ္မလောကူပဂေါ၊ ဗြဟ္မာပြည်သို့ လားရောက်ရ၏။ ဗ။ (ဣတိ၊ ပြီး။)

ခုဒ္ဒကနိကာယ်

ဓမ္မပဒပါဠိတော်

၆-ပဏ္ဍိတဝဂ်

၁-ရာဇတ္ထေရဝတ္ထု

၇၆။ ယံ-ယာဒိသံ၊ အကြင်သို့ သဘောရှိသော။ ဝဇ္ဇဒဿိနံ၊ အပြစ်ကို ရှုမြင်တတ်သော။ နိဂ္ဂယုဝါဒိံ၊ နှိပ်၍ ဆိုလေ့ရှိသော။ မေဓာဝိံ၊ ပညာရှိကို။ ပဿေ-ပဿေယျ၊ တွေ့မြင်ရာ၏။ တာဒိသံ၊ ထိုသို့သဘောရှိသော။ ပဏ္ဍိတံ၊ ပညာရှိကို။ နိဓိနံ၊ ရွှေအိုးတို့ကို။ ပဝတ္တာရံဣဝ၊ ပြောကြားသူကိုကဲ့သို့။ ဘဇေ-ဘဇေယျ၊ ဆည်းကပ် မှီဝဲရာ၏။ တာဒိသံ၊ ထိုသို့သဘောရှိသော။ ပဏ္ဍိတံ၊ ပညာရှိကို။ (လိက်) ဘဇမာနဿ၊ ဆည်းကပ် မှီဝဲသူအား။ သေယျော၊ မြတ်သည်။ ဟောတိ၊ ဖြစ်၏။ ပါပိယော၊ ယုတ်ညံ့သည်။ န ဟောတိ၊ မဖြစ်။

၂-အသဇိပုနဗ္ဗသုကဝတ္ထု

၇၇။ ဩဝဒေယျ၊ လွန်ကျူးမှု ဖြစ်လတ်သော် ဆုံးမရာ၏။ ဝါ၊ မျက်မှောက်၌ ဆုံးမရာ၏။ ဝါ၊ တကြိမ်ဆုံးမရာ၏။ အနုသာသေယျ၊ ကျူးလွန်မှု မဖြစ်မီ အပြစ်ကိုပြု၍ ကံမြစ်ရာ၏။ ဝါ၊ မျက်ကွယ်၌ ကံမြစ်ရာ၏။ ဝါ၊ အကြိမ်များစွာ ကံမြစ်ရာ၏။ (ကံမြစ်နှင့် ဆုံးမ တူ၏) အသဗ္ဗာ၊ အကုသိုလ်တရားမှ။ နိဝါရယေ၊ နိဝါရယေယျ၊ တားမြစ်ရာ၏။ ဟိ၊ မှန်၏။ သော၊ ထိုဆုံးမသူ ကံမြစ်သူ တားမြစ်သူကို။ သတံ၊ ဘုရားအစရှိသော လဇ္ဇီအပေါင်း သူတော်ကောင်းတို့သည်။ ပိယော၊ ချစ်ခင်လေးမြတ် နှစ်သက်အပ်သည်။ ဟောတိ၊ ဖြစ်၏။ အသတံ၊ အလဇ္ဇီသမုတ် သူယုတ်တို့သည်။ အပိယော၊ မနှစ်သက်အပ်သည်။ ဟောတိ၊ ဖြစ်၏။

၃-ဆန္ဒတ္ထေရဝတ္ထု

၇၈။ ပါပကေ၊ ကာယဒုစရိုက် စသည်တို့ကို ပြုလုပ်လေ့ရှိသဖြင့် ယုတ်ညံ့ကုန်သော။ မိတ္တေ၊ အဆွေခင်ပွန်းတို့ကို။ နဘဇေ-နဘဇေယျ၊ မဆည်းကပ်မမှီဝဲရာ။ ပုရိသာဓမေ၊ မကောင်းရာ၌ တိုက်တွန်းတတ်သည် ဖြစ်၍ ယုတ်မာသူတို့ကို။ နဘဇေ နဘဇေယျ၊ ရာ။ ကလျာဏေ၊ ကာယဒုစရိုက် စသည်တို့ကို ပြုလုပ်လေ့မရှိသဖြင့် ကောင်းကုန်သော။ မိတ္တေ၊ တို့ကို။ ဘဇေထ၊ ဆည်းကပ်မှီဝဲကုန်ရာ၏။ ပုရိသုတ္တမေ၊ ကောင်းရာ၌ တိုက်တွန်းတတ်သည် ဖြစ်၍ မြတ်သောသူတို့ကို။ ဘဇေထ၊ ကုန်ရာ၏။

၄-မဟာကပ္ပိနတ္ထေရဝတ္ထု

၇၉။ ဓမ္မပီတိ၊ (အရိယသစ္စာလေးပါးတရားကို ပိုင်းခြား၍ သိခြင်း ပယ်ခြင်း၊ မျက်မှောက်ပြုခြင်း၊ မိမိသန္တာန်၌ဖြစ်စေခြင်း ပွားစေခြင်းဖြင့်) လောကုတ္တရာတရား ကိုးပါးတည်းဟူသော အရသာကို သောက်သုံးသူသည်။ ဝိပ္ပသန္ဓေန၊ နောက်ကျခြင်းကင်းသဖြင့် အဆူးကြည်လင်သော။ စေတသာ၊ စိတ်ဖြင့်။ သုခံ၊ ချမ်းချမ်း သာသာ။ သေတိ၊ အိပ်ရ၊ ထိုင်ရ၊ သွားရ၊ ရပ်ရလေ၏။

ပဏ္ဍိတော၊ ပညာနှင့်ပြည့်စုံသူသည်။ အရိယပ္ပဝေဒိတေ၊ ဘုရားအစရှိသော အရိယာတို့သည် ဟောကြားအပ်သော။ ဓမ္မေ၊ ဗောဓိပက္ခိယတရား၌။ သဒါ၊ အခါခပ်သိမ်း။ ရမတိ၊ နှစ်သက်ရွှင်ပျော် မွေ့လျော်လေ၏။

၅-ပဏ္ဍိတသာမဏေရဝတ္ထု

၈၀။ နေတ္တိကာ၊ ရေသွင်းလုပ်သား လယ်သမားတို့သည်။ ဥဒကံ၊ ရေကို။ နယန္တိဟိ-နယန္တိဝေ၊ လိုရာရောက်အောင် သွင်းဆောင်ကြသည် သာတည်း။ ဥသုကာရာ၊ သားကောင်ရောင်းစား လေးသမားတို့သည်။ တေဇနံ၊ လိုရာဖောက်သွား ပစ်မည့်မြားကို။ နမယန္တိဟိ- နမယန္တိဝေ၊ ကျွေးရာ ကောက်ရာမီးကင်ကာဖြင့် လိုရာညှိတ်စေ ဖြောင့်အောင်ပြုကြလေသည်သာတည်း။ တစ္ဆကာ၊ သစ်ရွေသမား လက်သမားတို့သည်။ ဝါရုံ၊

သစ်တုံးခွဲသား အစားစားကို။ နမယန္တိ ဟိ- နမယန္တိ ဝေ၊ ပြောင့်စေ
ကေးစေ ရှေ့ကြလေသည်သာတည်း။ ပဏ္ဍိတာ၊ ဆင်းရဲငြိမ်းရာ လျော်စွာ
မြင်သိ ပညာရှိတို့သည်။ အတ္တာနံ၊ မိမိကိုယ်ကို။ ဒမယန္တိဟိ ဒမယန္တိဝေ၊
သတိသမာဓိဉာဏ် ဇွဲသန်သန်ဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်မြင်စေ ဆုံးမ
ကြလေကုန်သည်သာတည်း။

၆-လက္ခဏကဘဒ္ဒိယဝတ္ထု

၈၁။ ကေသနော၊ အခေါင်းမရှိ ပကတိခိုင်မြဲ မကွဲမအက် တခဲနက်
သော။ သေလော၊ ကျောက်တောင်သည်။ ဝါတေန၊ လေးမျက်နှာမေ့
တိုက်ခတ်လေကြောင့်။ နသမိရတိယထာ၊ ခိုင်မာခြေကုတ် မတုန်လှုပ်
သကဲ့သို့။ ဧဝံ၊ ဤအတူ။ ပဏ္ဍိတာ၊ သီလသမာ ခိုင်မာမြင်သိ ပညာရှိ
တို့သည်။ နိန္ဒာပသံသာသ၊ ကဲ့ရဲ့ချီးမွမ်း အစပြုမ်းသည့် ရှစ်ခန်း ရှစ်တန်
လောကဓံတို့ကြောင့်။ နသမိဉ္ဇန္တိ၊ မုန်းခြင်း၊ ချစ်ခြင်း၊ အမျက်ထွက်ခြင်း၊
ဝမ်းသာခြင်းမရှိ ပကတိဂုဏ် မတုန်မလှုပ်ကြလေကုန်။

၇-ကာဏမာတာဝတ္ထု

၈၂။ ဂမ္ဘီရောယုဇနာပေါင်း ရှစ်သောင်းလေးထောင် အနက်ဆောင်
သော။ ရဟဒေါ၊ အပြောကျယ်စွာ မဟာသမုဒ္ဒရာသည်။ ဝိပ္ပသန္ဓောယ-
ထာပိ၊ နောက်ကျမထင် ကြည်လင်သကဲ့သို့။ အနာဝိလောယထာပိ၊
တုန်လှုပ်ကင်းမှု မနောက်ကျသကဲ့သို့။ ဧဝံ၊ ဤအတူ။ ပဏ္ဍိတာ၊ ကြောင်း
ကျိုး မြင်သိ ပညာရှိတို့သည်။ ဓမ္မာနိ၊ ဗုဒ္ဓမြတ်ကြား မြတ်တရားတို့ကို။
သုတ္တံန၊ ကောင်းစွာမှတ်သား နာကြားကြကုန်သောကြောင့်။ ဝိပ္ပသိဒန္တိ၊
ကိလေသာဟု နောက်ကျမထင် အထူးကြည်လင်ကြလေကုန်၏။

၈-ပဉ္စသတဘိက္ခုဝတ္ထု

၈၃။ သပ္ပုရိသာ၊ သူတော်ကောင်းတို့သည်။ သဗ္ဗတ္ထ၊ ခန္ဓာငါးပါး
အလုံးစုံသောတရားတို့၌။ ဝေ၊ ဇင်စစ်။ စဇန္တိ၊ တောင့်တသာယာတတ်
သော ဆန္ဒရာဂကိုပယ်စွန့်ကြကုန်၏။ သန္ဓော၊ သူတော်ကောင်းတို့သည်။

ကာမကာမာ၊ လိုလားအပ်သော ဝတ္ထုကာမကို - လိုလားတတ်သော ကိလေသာကာမဖြင့် လိုလားကုန်သည်။ (ဟုတော့၊ ဖြစ်ကုန်၍။) နုလပယန္တိ၊ မိမိလည်းမပြော သူတပါးကိုလည်း မပြောစေကြကုန်။ ဝါ၊ မပေါ်လွင် ကုန်။ ဝါ၊ မပြော မပလ္လားကုန်။

ပဏ္ဍိတာ၊ ပညာရှိဘို့သည်။ သုခေန၊ ချမ်းသာဖြင့်။ ဝါ၊ ချမ်းသာ သည်။ ဖုဋ္ဌာ၊ တွေ့ကုန်သည်။ ဝါ၊ တွေ့ထိအပ်ကုန်သည်။ သမာနာဝါ၊ ဖြစ် ကုန်လတ်သော်လည်းကောင်း။ အထ၊ ထိုသို့မဟုတ်။ ဒုခေန၊ ဆင်းရဲဖြင့်။ ဝါ၊ ဆင်းရဲသည်။ ဖုဋ္ဌာ၊ တွေ့ကုန်သည်။ ဝါ၊ တွေ့ထိအပ်ကုန်သည်။ သမာနာဝါ၊ ဖြစ်ကုန်လတ်သော်လည်းကောင်း။ ဥစ္စာဝစံ၊ နှစ်သက်ခြင်း၊ ချီးမွမ်းခြင်းအားဖြင့် မြတ်သော အမူအရာ မျက်နှာမသာခြင်း၊ မကောင်း ပြောခြင်းအားဖြင့် ယုတ်ညံ့သော အမူအရာကို။ နဒဿယန္တိ၊ မပြုကြလေ ကုန်။

၉-ဓမ္မိကတ္ထေရဝတ္ထု

၈၄။ ပဏ္ဍိတောနာမ၊ ပညာရှိသူမည်သည်။ (ထည့်) အတ္တဟေတု၊ မိမိ၏ အကြောင်းကြောင့်လည်း။ ပါပံ၊ မကောင်းမှုကို။ နကရောတိ၊ မပြု။ ပရဿဟေတု၊ သူတပါး၏ အကြောင်းကြောင့်လည်း။ ပါပံ၊ ကို။ နကရောတိ၊ မပြု။ ပါပကမ္မေန၊ ယုတ်မာသော အမှုဖြင့်။ ပုတ္တံ၊ သားသမီးကို။ နုလုဇ္ဈေ- နုလုဇ္ဈေယျ၊ အလိုမရှိရာ။ ဓနံ၊ ပစ္စည်းဥစ္စာကို။ နုလုဇ္ဈေ-နုလုဇ္ဈေယျ၊ ရာ။ ရဋ္ဌံ၊ တိုင်းပြည်စည်းစိမ်ကို။ နုလုဇ္ဈေ-နုလုဇ္ဈေယျ၊ ရာ။ အဓဋ္ဌေန၊ မတရား မှုဖြင့်။ အတ္တနော၊ မိမိ၏။ သမိဒ္ဓံ၊ စည်းစိမ်ချမ်းသာ၏ ပြည့်စုံခြင်းကို။ နုလုဇ္ဈေ-နုလုဇ္ဈေယျ၊ ရာ။ သ-သော၊ ထိုသူသည်။ သိသဝါ၊ သိလရှိသူ သည်လည်းကောင်း။ ပညဝါ၊ ပညာရှိသူသည်လည်းကောင်း။ ဓမ္မိကော၊ တရားစောင့်သူသည်လည်းကောင်း။ သိယာ၊ ဖြစ်ရာ၏။

၁၀-ဓမ္မဿဝနတ္ထေရဝတ္ထု

၈၅။ မနုဿေသု၊ လူတို့တွင်။ ယေဇနာ၊ အကြင်လူတို့သည်။ ပါရ- ဂါမိနော၊ နိဗ္ဗာန်ဟူသော တဘက်ကမ်းသို့ သွားရောက်ကုန်၏။ တေဇနာ၊

နိဗ္ဗာန်ရောက်သူ ထိုသူတို့သည်။ အပ္ပကာ၊ နည်းလှကုန်၏။ အထ၊ ထိုမှ တပါး။ ဣတရာ၊ နိဗ္ဗာန်ရောက်သူမှ တပါးသော။ အယံပဇာ၊ ဤသတ္တဝါ အပေါင်းသည်။ တီရမေဝ၊ သက္ကာယဒိဋ္ဌိဟူသော ဤမှာဘက်ကမ်းသို့သာ လျှင်။ အနုဓာဝတိ၊ အစဉ်မနား ပြေးသွားလေ၏။ သာဝေ ပဇာ၊ ထို သတ္တဝါသည်သာလျှင်။ ဗဟုတရာ၊ အလွန်များလေ၏။

၈၆။ ယေ စ ခေါ၊ အကြင်ပုဂ္ဂိုလ်တို့သည်ကား။ သမ္မဒက္ခာတေ၊ ကောင်းစွာ ဟောပြောအပ်ကုန်သော။ ဓမ္မေ၊ တရားတော်တို့ကို။ သုတံ၊ ကြားနာမှတ်သား ဆောင်ထားကုန်ပြီးသော်။ (ထည့်) ဓမ္မာနုဝတ္တိနော၊ (တရားနှင့်လျော်သောအကျင့်ကို ကျင့်၍ မဂ်ဖိုလ်ကို မျက်မှောက်ပြုခြင်း ဖြင့်) တရားသို့ အစဉ်လိုက်ကြကုန်၏။ တေဇနာ၊ ထိုလူတို့သည်။ သုဒုတ္တရံ၊ ကူးမြောက်နိုင်ခဲ့သော။ မဇ္ဈယေ၊ မဇ္ဈမာရ်၏ တည်နေရာဖြစ်သော တေဘူမိကဝဋ်ကို။ တရိတံ၊ ကူးမြောက်ကုန်၍။ ပါရံ၊ နိဗ္ဗာန်ဟူသော တဘက်ကမ်းသို့။ သေန္တိ၊ ရောက်ကြကုန်လတ္တံ့။

၁၁-ပဉ္စသတအာဂန္တုကဘိက္ခုဝတ္ထု

၈၇-၈၈။ ပဏ္ဍိတော၊ ပညာရှိသူသည်။ ကဏ္ဍံ၊ မည်းညစ်သော။ ဓမ္မံ၊ ဒုစရိုက်တရားကို။ ဝိပ္ပဟာယ၊ ပယ်စွန့်၍။ သုက္ကံ၊ ဖြူစင်သော။ ဓမ္မံ၊ သုစရိုက်တရားကို။ (လိုက်) ဘာဝေထ၊ ဖြစ်ပွားစေရာ၏။ ကထံ၊ အဘယ် သို့။ ဘာဝေထ၊ ဖြစ်ပွားစေရာသနည်း။ ဩကာ၊ ဩကဟုဆိုအပ်သော တပ်မက်ခြင်းမှ။ နိက္ခမိတံ၊ ထွက်ခွာ၍။ အနောကံ၊ အနောကဟု ဆိုအပ် သော နိဗ္ဗာန်ကို။ အာဂမ္မ၊ တောင့်တသမှု အစွဲပြု၍။ ဘာဝေထ၊ ဖြစ်ပွား စေရာ၏။

ဝိဝေကေ၊ ဝတ္ထုကာမ ကိလေသကာမတို့မှ ဆိတ်ငြိမ်သော။ ယတ္ထ၊ အကြင်နိဗ္ဗာန်၌။ ဣမေဟိ သတ္တေဟိ၊ ဤသတ္တဝါတို့သည်။ ဒုရမံ၊ မွေ့ လျော်နိုင်ခဲ့၏။ တတြ၊ ထိုနိဗ္ဗာန်၌။ အဘိရတိ၊ အလွန်မွေ့လျော်ခြင်းကို။ ဣစ္ဆေယျ၊ လိုလားနှစ်သက်ရာ၏။ ပဏ္ဍိတော၊ ပညာရှိပုဂ္ဂိုလ်သည်။ ကာမေ၊ ဝတ္ထုကာမတို့ကို။ ဟိတံ၊ ပယ်စွန့်၍။ အကိဉ္ဇနော၊ ကြောင့်ကြခြင်း

ကင်းသည်ဖြစ်၍။ အတ္တာနံ၊ မိမိကိုယ်ကို။ စိတ္တဏ္ဍေ သေဟိ၊ စိတ်ကိုညစ်ညူး
စေတတ်သော နိဝရဏတရားငါးပါးတို့မှ။ ပရိယောဒယေယျ၊ ကင်းလွတ်
ဖြူစင်စေရာ၏။

၈၉။ ယေသံ၊ အကြင်ပုဂ္ဂိုလ်တို့သည်။ သမ္မောဓိယဂေသု၊ သမ္မောဓိ၏
အကြောင်းဖြစ်သော ဗောဇ္ဈင်တရားတို့၌။ သမ္မာ၊ ကောင်းစွာ။ စိတ္တံ၊
မိမိတို့စိတ်ကို။ သုဘာဝိတံ၊ ပွားစေအပ်၏။ ယေ၊ အကြင်ပုဂ္ဂိုလ်တို့သည်။
အနုပါဒါယ၊ တစုံတခုသောအာရုံကို တဏှာဒိဋ္ဌိတို့ဖြင့် မစွဲလမ်းမူ၍။
အာဒါနပဋိနိဿဂ္ဂေ၊ စွဲလမ်းခြင်းကို စွန့်လွတ်ရာနိဗ္ဗာန်၌။ ရတာ၊ မေ့
လျော်ကုန်၏။ တေ၊ ထိုပုဂ္ဂိုလ်တို့သည်။ ခိဏာသဝါ၊ ကုန်ပြီးသောအာ
သဝေါရှိကုန်သည်။ ဇုတိမန္တာ၊ အရဟတ္တဖိုဉ်တည်းဟူသော အရောင်
အလင်းရှိကုန်သည်။ ဟုတု၊ ဖြစ်ကုန်၍။ (ထည့်) လောကေ၊ ခန္ဓာစသော
လောက၌။ ပရိနိဗ္ဗုတာ၊ သဉ္စပါဒိသေသ အနုပါဒိသေသ နိဗ္ဗာနဓာတ်
ဖြင့် အပူခပ်သိမ်း ငြိမ်းကြလေကုန်၏။

ပဏ္ဍိတဝဂ္ဂေါ ဆဋ္ဌော၊ ခြောက်ခုမြောက် ပဏ္ဍိတဝဂ်ပြီး၏။

ဥဒါန်းပါဠိစတံ

၁-ဗောဓိဝဂ်။

၉-ဇဋိလသုတ်နိဿယ

၉။ ဘဒ္ဒန္တကဿပ၊ အရှင်မဟာကဿပ။ ဣဒံသုတ္တံ၊ ဤဇဋိလသုတ်
ကို။ မေမယာအာနန္ဒေန၊ အကျွန်ုပ်အာနန္ဒာသည်။ ဘဂဝတော၊ ၏။
သမ္ပုခါ၊ မျက်မှောက်တော်မှ။ ဧဝံ၊ ဤသို့။ ဝါ၊ ဧဝံ ဣမိနာ အာကာ-
ဒေန၊ ဤအခြင်းအရာဖြင့်၊ သုတံ-ဥပဇေရိတံ၊ ဆောင်အပ်ပါ၏။

တနည်း။ ဘဒ္ဒန္တကဿပ၊ ကဿပ။ မေမမ အာနန္ဒဿ၊ အကျွန်ုပ်
အာနန္ဒာ၏။ ဣမယသုတ္တဿ၊ ဤဇဋိလသုတ်ကို။ သုတံ-ဥပဇေရိတံ၊
ဆောင်ကားခြင်းသည်။ ဧဝံ ဂေမေဝ၊ ဤအတိုင်းသာတည်း။

ကောံ၊ တခုသော။ သမယံ၊ အချိန်၌။ ဘဂဝါ၊ သည်။ ဂယာယံ၊ ဂယာရေဆိပ်အနီး၌။ ဂယာသီသေ၊ ဆင်ဦးခေါင်းနှင့်တူသော အထုတ်ရှိသောတောင်ဝယ်၊ ဆင်ဦးကင်းနှင့်တူသော ကျောက်ဖြာအပြင်၌။ ဝိဟရတံ၊ သီတင်းသုံးနေတော်မူ၏။

တေန ခေါပန သမယေန၊ ထိုအချိန်အခါ၌။ သမ္ပဟုလာ၊ များစွာကုန်သော။ ဇဋ္ဌိလာ၊ ရသေ့တို့သည်။ သီတာသု၊ ချမ်းကျေနသော။ ဟေမန္တိကာသု၊ ဆောင်းဥတုလတို့၌၊ ရတ္တိသု၊ ည၌အချိန်တို့၌။ အန္တရဋ္ဌကေ၊ တပို့တံလကုန်နှင့် တပေါင်းလအစ အကြားရှစ်ရက်၌။ ဟိမပါတသမယေ၊ ဆီးနှင်းကျချိန်၌။ ဂယာယံ၊ ဂယာမြစ်ရေဆိပ်၌။ ဣမိနာ၊ ရေ၌ငုပ်ခြင်း၊ ပေါ်ခြင်း၊ မီးကိုလုပ်ကျွေးပူဇော်ခြင်း ဟူသော ဤအကျင့်ဖြင့်။ သုဒ္ဓိ၊ မကောင်းမှုအညစ်အကြေးမှ စင်ကြယ်ခြင်းသည်။ ဟောတံ၊ ဖြစ်၏။ (ထည့်)။ ဣတိ ဝေဒိဋ္ဌိကာ၊ ဤသို့အယူရှိကုန်သည်။ ဟုဘ္ဘာ၊ ဖြစ်ကုန်၍ (ထည့်)။ ဥမ္မုဇ္ဇန္တပိ၊ ဖော်လည်းဖော်ကြကုန်၏။ နိမ္မုဇ္ဇန္တပိ၊ ငုပ်လည်းငုပ်ကြကုန်၏။ အဂ္ဂံ၊ မီးကို။ ဇုဟန္တပိ၊ ပူဇော်လည်းပူဇော်ကြကုန်၏။

ဘဂဝါ၊ သည်။ သီတာသု၊ ကုန်သော။ ဟေမန္တိကာသု၊ တို့၌။ ရတ္တိသု၊ တို့၌။ အန္တရဋ္ဌကေ၊ ၌။ ဟိမပါတသမယေ၊ ၌။ ဂယာယံ၊ ၌။ ဣမိနာ၊ ဖြင့်။ သုဒ္ဓိ၊ သည်။ ဟောတံ၊ ၏။ ဣတိဝေဒိဋ္ဌိကာ၊ ကုန်သည်။ ဟုဘ္ဘာ၊ ၍။ ဥမ္မုဇ္ဇန္တပိ၊ ဖော်လည်းဖော်နေကြကုန်သော။ နိမ္မုဇ္ဇန္တပိ၊ ငုပ်လည်း ငုပ်နေကြကုန်သော။ ဥမ္မုဇ္ဇနိမ္မုဇ္ဇံ၊ ဖော်ခြင်း ငုပ်ခြင်းကို။ ကဓောန္တပိ၊ အကြိမ်ကြိမ် ပြုလည်းပြုကြကုန်သော။ သမ္ပဟုလေ၊ ကုန်သော။ ဇဋ္ဌိလေ၊ တို့ကို။ အဒ္ဓသာ ခေါ၊ မြင်တော်မူသည်သာတည်း။

အထ ခေါ၊ ထိုသို့မြင်ရာအခါ၌။ ဘဂဝါ၊ သည်။ တေမတ္ထံ၊ ရေ၌ ဖော်ခြင်း ငုပ်ခြင်း၊ မီးကို လုပ်ကျွေး ပူဇော်ခြင်းဟူသော (မကောင်းမှု အညစ်အကြေးမှ) စင်ကြယ်ခြင်း၏အကြောင်း မဟုတ်သည်၌ ရသေ့တို့၏ စင်ကြယ်ခြင်း၏ အကြောင်းဟု မှားယွင်းစွာ သုံးသပ်ခြင်း၊ ဝစီ-

သစ္စာအစရှိသော စင်ကြယ်ခြင်း၏ အကြောင်း၌ ကိုယ်တော်မြတ်၏ မဖောက်မပြန် အမှန်အတိုင်း ထိုးထွင်းသိမြင်ခြင်းဟူသော ဤအနက်ကို။ ဝိဒိတာ၊ သိမြင်တော်မူ၍။ တာယံဝေလာယံ၊ ထိုအနက်ကိုသိတော်မူ ရာအခါ၌။ ဣမံဥဒါနံ၊ (ရေ၌ငုပ်ခြင်းစသော အကျင့်၏ စင်ကြယ်ခြင်း အကြောင်းမဟုတ်သည်၏ အဖြစ်၊ ဝစီသစ္စာ အစရှိသော တရားတို့၏ အမှန်အားဖြင့် စင်ကြယ်ခြင်းအကြောင်း ဟုတ်သည်၏အဖြစ်ကို ပြကတ် သော၊ ပီတိအဘုန်သည် ဖြစ်စေအပ်သော) နှုတ်တော်မူအတူး ထုတ် ဖော်ကျူးရင့်ခြင်း ဤဥဒါနံကို၊ ဥဒါနေသိ၊ ကျူးရင့်တော်မူပြီ။

ဥဒကေန၊ ရေဖြင့်။ ဝါ၊ ရေ၌ငုပ်ခြင်းစသည်ဖြင့်။ သုစိ၊ သတ္တဝါ၏ စင်ကြယ်ခြင်းသည်။ ဝါ၊ မကောင်းမှု အညစ်အကြေးမှ စင်ကြယ်သော သတ္တဝါသည်။ နဟောတိ၊ မဖြစ်။ ကသ္မာ၊ အဘယ်ကြောင့်နည်း။ (ထည့်) ဥဒကေန၊ ဖြင့်။ သုစိ၊ သည်။ ယဒိသိယာ၊ အကယ်၍ဖြစ် ငြားအံ့။ ဗဟု၊ များစွာသော။ ဇနော၊ လူသည်။ ဧတ္ထ၊ ထိုရေ၌။ နှာယ- တိ၊ ချိုး၏။ တဿသဗ္ဗဿ၊ ထိုလူအားလုံး၏။ သုစိ၊ မကောင်းမှုမှ စင်ကြယ်ခြင်းသည်။ သိယာ၊ ဖြစ်ရာ၏။ ဧဝံ၊ ဤသို့စင်ကြယ်ခြင်းသည်။ နဟောတိ၊ မဖြစ်။ တသ္မာ၊ ထို့ကြောင့်။ ဥဒကေန၊ ဖြင့်။ သုစိ၊ သည်။ နဟောတိ၊ မဖြစ်။ (အပြည့်အစုံထည့်၍ပေးမှ အဓိပ္ပာယ်ပေါ် လွင်သည်။) ယမှိ၊ အကြင်ပုဂ္ဂိုလ်၌။ သစ္စုဉ္စ၊ ဝစီသစ္စာ ဝိရတိသစ္စာကို လည်းကောင်း။ ဝါ၊ ဉာဏသစ္စာပရမတ္ထသစ္စာကိုလည်းကောင်း။ ဓမ္မော စ၊ အရိယမဂ်ဖိုလ် တရားကို လည်းကောင်း။ ဥပလဗ္ဘတိ၊ ရအပ်၏။ (ထည့်) သော၊ ထိုပုဂ္ဂိုလ်သည်။ သုစိစ၊ မကောင်းမှုအညစ်အကြေးမှ စင်ကြယ်သူလည်းဖြစ်၏။ သော၊ ထိုမကောင်းမှုမှ စင်ကြယ်သူသည်။ ပြာဟ္မဏောစ၊ မကောင်းမှုတို့ကို အပပြုပြီးသူလည်းဖြစ်၏။ ဣတိဣမံ ဥဒါနံ ဥဒါနေသိ၊ (ဣတိ၊ ပြီး)

ဣတိဝုတ်ပါဠိတော်

၂-ဒုတိယဝဂ်

၆-ပထမသေခသုတ်နိဿယ

၁၆။ ဘန္တကဿ၊ အရှင်မဟာကဿပ။ ဧတံ၊ (ယခုလျှောက်သား မည့်)ဤသုတ်တော်ကို။ ဘဂဝဘာ၊ ရွှေဘုန်းတော်သခင် ဘုရားရှင်သည်။ ဝုတ္တံ ဟိ ဝုတ္တံ ဧဝ၊ ဟောတော်မူအပ်သည်သာတည်း။

ဧတံ၊ ကို။ အရဟဘာ၊ သံသရာစက် ကန်အကွက်ကို ပယ်ဖျက်တော် မူပြီးသောမြတ်စွာဘုရားသည်။ ဝုတ္တံ ဟိ-ဝုတ္တံ-ဧဝ၊ တည်း။ မေ မယာ၊ အကျွန်ုပ်အာနန္ဒာသည်။ ဘဂဝတော၊ ၎င်း၊ သမ္မုခါ၊ မျက်မှောက်တော် မူ။ ဣတိ ဧဝံ၊ ဤသို့။ သုကံ၊ ကြားနာမှတ်သား ဆောင်ထားအပ်ပါ၏။

ဘိက္ခဝေ၊ ရဟန်းတို့။ သေခဿ၊ သိက္ခာသုံးပါးကို ကျင့်ဆဲဖြစ်သော။ အပ္ပတ္တမာနသဿ၊ အရဟတ္တဖိုလ်သို့ မရောက်သေးသော။ အနုတ္တရံ၊ မြတ်သော။ ယောဂက္ခမံ၊ ယောဂလေးပါးတို့ ကုန်ရာ အရဟတ္တဖိုလ်ကို။ ပတ္တယမာနဿ၊ ကုသလတ္ထန္ဒြေတောင့်တလျက်။ ဝိဟရတော၊ နေသော။ ဘိက္ခုနော၊ ရဟန်းအား။ ယောနိသော၊ နည်းမှန်လမ်းမှန်အားဖြင့်။ မနသိကာရော၊ နှလုံးသွင်း ရှုမှတ်ခြင်းသည်။ ဗဟူပကာရော၊ များသော ကျေးဇူးရှိ၏။ (နောက်မှယူ၍ အနက်ပြည့်စုံ ထင်ရှား အောင်ပေး)

ဘိက္ခဝေ၊ တို့။ ယောနိသော၊ ဖြင့်။ ဣဒံ၊ အယုံ မနသိကာရော၊ ဤနှလုံးသွင်းရှုမှတ်ခြင်းသည်။ ဗဟူပကာရောယထာ၊ များသော ကျေးဇူး ရှိသကဲ့သို့။ ဧဝံ၊ ဤအတူ။ ယံ၊ အကြင်အကြောင်းတရားသည်။ ဗဟူ- ပကာရံ၊ များသောကျေးဇူးရှိ၏။ အဇ္ဈတ္တိကံ၊ မိမိသန္တာန်၌ ဖြစ်သော တရားသည်။ အင်္ဂံ၊ အကြောင်းဖြစ်၏။ ဣတိ ကရိတော- ဧဝံ ကတော၊ ဤသို့ဖြစ်လတ်သော်။ အညံ၊ ယောနိသောမနသိကာရမှတစ်ပါးသော (ဗဟူပကာရံ၊ အရဟတ္တဖိုလ်ကို တောင့်တလျက်နေသော ရဟန်းအား

မုားသောကျေးဇူးရှိသော) ။ တံ ကေဂံမိ၊ ထိုတခုသောအကြောင်းကို မျှလည်း။ (အဟံ၊ ငါဘုရားသည်။) နသမနုပဿာမိ၊ မြင်တော်မမူ။

ဘိက္ခုဝေ၊ တို့။ ယောနိသော၊ ဖြင့်။ မနသိကာရောန္တော၊ နှလုံးသွင်း ရှုမှတ်သော။ ဘိက္ခု၊ သည်။ အကုသလံ၊ ကို။ ပဇဟတံ၊ ပယ်ပစ်၏။ ကုသလံ၊ ကို။ ဘာဝေတံ၊ ဖြစ်ပွားစေ၏။ ဣတံ၊ ဤသို့။ (အဟံ၊ ငါဘုရားသည်။ ဝဒါမိ၊ ဆို၏။) ဘဂဝါ၊ သည်။ တေမတ္ထံ၊ ဤဆိုအပ် ပြီးသော အနက်ရှိသော သုတ်တော်ကို။ အခေါစ၊ ဟောတော်မူပြီ။ တတ္ထ တသ္မိံ သုတ္တေ၊ ထိုသုတ်၌။ ဘေံ၊ ဂါသာဗန္ဓအားဖြင့် ဆို ပယ်ပစ်သတ္တံ သော ဤအနက်သဘောကို။ ဘဂဝတာ၊ သည်။ ဣတံ၊ ဤသို့။ ဝုစ္စတိ၊ ဟောတော် မူအပ်၏။

ဂါထာနက် - သေခဿ၊ သော။ ဘိက္ခုနော၊ အား။ ဥတ္တမတ္တဿ၊ မြတ်သော အကျိုးဟူသော အရဟတ္တဖိုလ်ကို။ ပတ္တိယာ၊ ထောက်ခြင်း၊ ရခြင်းငှာ။ ယောနိသော၊ ဖြင့်။ မနသိကာရော၊ သည်။ ဗဟုကာရော ယထာ၊ မုားသောကျေးဇူး ရှိသကဲ့သို့။ ဝေံ၊ ဤအတူ။ ဗဟုကာရော၊ မုားသော ကျေးဇူးရှိသော။ အညော၊ ယောနိသောမနသိကာရမှ တပါးသေ ။ ဓမ္မော၊ သည်။ နတ္ထိ၊ မရှိ။ ယောနိသော၊ ဖြင့်။ ပဒဟံ ပဒဟန္တော၊ အားထုတ်သော။ ဘိက္ခု၊ သည်။ ဒုက္ခဿ၊ သံကိလသဝဋ်ဆင်းရဲ၏။ ခယံ၊ ကုန်ဆုံးရာ နိပ္ပာန်ကို။ ပါပုဏေ၊ ထောက်ရာ သိရာ၏။ (ဣတံဝုဇ္ဇတံ) အ မိတ္တတ္ထော၊ ဤသုတ်ဖြင့်ပြအပ်သော အနက်သဘော ကိုလည်း။ ဘဂဝတာ၊ သည်။ ဝုတ္တော၊ ၏။ ဣတံ၊ ဤသို့။ မေမယာ၊ အကျွန်ုပ်အာနန္ဒာသည်။ သုတံ၊ ၏။ (ဣတံ၊ ပြီ။)

ဇာတကအဋ္ဌကထာ

၂-ဒုကနိပါတ်

၃-ဝါလောဒကဇာတ်နိဿယ

ဝါလောဒကံ အဂ္ဂရသံ နိဟိနန္တိဣဒံ၊ ဝါလောဒကံအဂ္ဂရသံနိဟိနံ အစ
ရိသော ဂါထာပုဒ်ဘူဖြင့် တန်ဆာဆင်အပ်သော ဤဝါလောဒကဇာတ်ကို။
သတ္တာ၊ မြတ်စွာဘုရားသည်။ ဇေတဝနေ၊ ၌။ ဝိဟရန္တော၊ သီတင်း
သုံးနေတော်မူစဉ်။ ပဉ္စသတေ၊ ငါးရာကုန်သော။ ဝိဃာသာဒေ၊ စားကြွင်း
စားတို့ကို။ အာရဗ္ဗ၊ အကြောင်းပြု၍။ ကထေသိ၊ ဟောတော်မူပြီ။

ကိရ၊ အကျယ်ကိုဆိုဦးအံ့။ သာဝတ္ထိယံ၊ ပြည်၌။ ပဉ္စသတာ၊ ကုန်
သော။ ဥပါသကာ၊ ဒါယကာတို့သည်။ ဃရာဝါသပလိဗောဓံ၊ အိမ်၌
ကြောင့်ကြဖွယ်ကိစ္စကို။ ပုတ္တဒါရဿ၊ သားမယားအား။ နိယျာဒေတွာ၊
အပ်နှင်း၍။ သတ္တု၊ ၎င်း။ ဓမ္မဒေသနံ၊ ကို။ သုဏန္တာ၊ နာကုန်လျက်။
ကေတောဝ၊ တပေါင်းတစုတည်းသာလျှင်။ ဝိစရန္တိ၊ သွားလာနေထိုင်ကုန်
၏။ တေသု၊ ငါးရာကုန်သော ထိုဒါယကာတို့တွင်။ ကေစိ၊ အချို့သော
ဒါယကာတို့သည်။ သောတာပန္နာ၊ သောတာပန်တို့တည်း။ ပ။ ဧကောပိ၊
တဿောက်မျှသည်လည်း။ ပုထုဒ္ဓေနောနာမ၊ ပုထုဇဉ်မည်သည်။ နတ္ထိ၊ မရှိ။

သတ္တာရံ၊ ကို။ နိမန္တေန္တာ၊ ဆွမ်းဖြင့်ဖိတ်ကုန်သည်။ သမာနာပိ၊
ဖြစ်ကုန်သော်လည်း။ တေဥပါသကေ၊ ထိုဒါယကာတို့ကို။ အန္တောကရိဘူဝ၊
အတွင်းပြုကုန်၍သာလျှင်။ နိမန္တေန္တိ၊ ဖိတ်ကုန်၏။ (ဒါယကာတို့ကိုပါ
ထည့်၍ ဖိတ်ကြသည်ဟု ဆိုလိုသည်။)

ပန၊ ထိုမှတစ်ပါး။ တေသံ၊ ထိုဒါယကာတို့အား။ ဒန္တကဋ္ဌမုခေါဒကဝတ္ထကန္တ-
မာလဒါယကာ၊ ဒန်ပု၊ မျက်နှာသစ်ရေ၊ အဝတ်အရုံ၊ နံ့သာ၊ ပန်းတို့ကိုပေးကြ
ကုန်သော။ ပဉ္စသတာ၊ ကုန်သော။ စုဠုပဋ္ဌာကာ၊ အလုပ်အကျွေးငယ်
တို့သည်။ ဝိဃာသာဒါ၊ စားကြွင်းကို စားကုန်သည်။ ဟုတွာ၊ ဖြစ်ကုန်၍။
ဝသန္တိ၊ နေကြကုန်၏။

တေ၊ ထိုအလုပ်အကျွေးငယ်တို့သည်။ ဘုတ္တံပါတရာသာ၊ နံနက်စာ
 စားပြီးကုန်သည်။ သမာနာ၊ ဖြစ်ကုန်လတ်သော်။ နိဒ္ဒါယံတော၊ အိပ်ကုန်
 ၍။ ဥဋ္ဌာယ၊ ထကုန်လတ်သော်။ အစိရဝတံ၊ အစိရဝတံမြစ်သို့။ ဂန္ဓာ၊
 သွားကုန်၍။ နဒီတီရေ၊ မြစ်ကမ်းနား၌။ ဥန္နဒန္တာ၊ ကြော်ငြာကုန်လျက်။
 (ကြေးကြော်ကုန်လျက်လည်းဟူ) မလ္လယုဒ္ဓံ၊ လက်ပန်းလုံးတိုက်ခိုက်ခြင်းကို။
 ယုဇ္ဈန္တိ၊ တိုက်ခိုက်ကြကုန်၏။ (လက်ပန်းလုံးကြသည်ဟူလို) ပဉ္စသတော၊
 ကုန်သော။ တေ ပန ဥပါသကာ၊ ထိုဒါယကာတို့သည်ကား။ အပ္ပသဒ္ဓါ၊ အသံ
 ဆိတ်ကုန်သည်။ အပ္ပနိစ္ဆေ၊ သာ၊ ကြေးကြော်ခြင်း ကင်းကုန်သည်။
 ဟုတော၊ ဖြစ်ကုန်၍။ ပဋိသလ္လာနံ၊ ကိန်းအောင်းခြင်းဟူသော ဖိုလ်ဝင်စား
 ခြင်းကို။ အနုယုဇ္ဈန္တိ၊ အားထုတ်ကြကုန်၏။

သတ္တာ၊ သည်။ တေသံဝိဿာသာဒါနံ၊ တို့၏။ ဥစ္စာသဒ္ဓံ၊ ကျယ်လောင်
 သောအသံကို။ သုတော၊ ကြားတော်မူ၍။ အာနန္ဒ၊ အာနန္ဒာ။ သောသဒ္ဓေါ၊
 ထိုအသံသည်။ ကံ၊ အဘယ်အသံနည်း။ ဣတိ၊ ဤသို့။ ထေရံ၊
 အာနန္ဒာထေရ်ကို။ ပုစ္ဆိတော၊ မေးတော်မူ၍။ ဘန္တေ၊ မြတ်စွာဘုရား။
 ဝိဿာသာဒသဒ္ဓေါ၊ စားကြွင်းစားတို့ အသံပါတည်း။ ဣတိ၊ ဤသို့။
 ဝုတ္တေ၊ နားတော်လျှောက်သည်ရှိသော်။ အာနန္ဒ၊ အာနန္ဒာ။ ဣမေ
 ဝိဿာသာဒါ၊ ဤစားကြွင်းစားတို့သည်။ ဣဒါနေဝ၊ လျင်။ ဝိဿာသံ၊
 စားကြွင်းကို။ ခါဒိတော၊ စားကုန်၍။ န ခေါ ဥန္နဒန္တိ၊ ကြေးကြော်ကုန်သည်
 မဟုတ်သေး။ ပုဗ္ဗေပိ၊ ရှေးအခါ၌လည်း။ ဥန္နဒန္တိယေဝ၊ ကြေးကြော်
 ကုန်သည်သာတည်း။ ဣမေပိ ဥပါသကာ၊ တို့သည်လည်း။ ဣဒါနေဝ၊
 လျင်။ သန္နိသိန္နာ၊ ငြိမ်သက်စွာ နေကုန်သည်။ န၊ မဟုတ်ကုန်သေး။
 ပုဗ္ဗေပိ၊ လည်း။ သန္နိသိန္နာယေဝ၊ ငြိမ်သက်စွာ နေဖူးကုန်သည်သာ
 တည်း။ ဣတိ၊ ဤသို့။ ဝတော၊ မိန့်တော်မူ၍။ ထေရေန၊ အာနန္ဒာထေရ်
 သည်။ ယာစိတော၊ တောင်းပန်အပ်သည်ဖြစ်၍။ အတိတံ၊ လွန်လေပြီ
 သော အကြောင်းကို။ အာဟရိ၊ ဆောင်တော်မူပြီ။

အတိတေ၊ လွန်လေပြီသောအခါ၌။ ဗာရာဏသီယံ၊ ၌။ ဗြဟ္မဒတ္တေ၊
 ဗြဟ္မဒတ်အမည်ရှိသော မင်းသည်။ ရဇံ၊ မင်းအဖြစ်ကို။ ကာရေန္တေ၊

ပြုသည်ရှိသော်။ ဗောဓိသတ္တော၊ သည်။ အမစ္စကုလေ၊ အမတ်မျိုး၌။
နိဗ္ဗတ္တိတော၊ ဖြစ်၍။ ဝယပ္ပတ္တော၊ အရွယ်သို့ရောက်သည်။ သမာနေော၊
ဖြစ်လတ်သော်။ ရညော၊ မင်း၏။ အတ္ထဓမ္မာနုသာသကော၊ အကျိုး
အကြောင်းကို ဆုံးမတတ်သော အမတ်သည်။ အဟောသိ၊ ဖြစ်လေ၏။

အထ၊ ထိုအခါ၌။ ကေသ္မိကာလေ၊ တခုသော အချိန်အခါ၌။
သောရာဇော၊ သည်။ ပစ္စန္ဓော၊ ပစ္စန္ဓရစ်ကို။ (အစွန်ကျသော အရပ်
ဒေသဟု ဆိုလိုသည်) ကုပိတောတိ၊ ခိုးသူတို့သည် ဖျက်ဆီးအပ်၏ဟု။
သုတော၊ ကြား၍။ ပဉ္စသတေ၊ ကုန်သော။ သိန္ဓဝေ၊ သိန္ဓောမျိုး၌ ဖြစ်
ကုန်သော မြင်းတို့ကို။ (သိန္ဓော၊ မြင်းတို့ကို။) ကပ္ပိပေတော၊ ပြင်ဆင်စေ၍။
စတုရဂီနိယာ၊ အင်္ဂါလေးပါးရှိသော။ သေနာယ၊ စစ်သည်ဖြင့်။ ဂန္ဓာ၊
သွား၍။ ပစ္စန္ဒံ၊ ကို။ ဝုပသမေတော၊ ငြိမ်းစေ၍။ ဗာရာဏသိမေဝ၊ သို့သာ
လျှင်။ ပစ္စာဂန္ဓာ၊ ပြန်လာ၍။ သိန္ဓဝါ၊ တို့သည်။ ကိလန္တာ၊ ပင်ပန်း
ကုန်၏။

နေသံ၊ ထိုသိန္ဓောမြင်းတို့အား။ အလ္လရသမေဝ၊ စိုသောအရသာရှိ
သည်သာလျှင်ဖြစ်သော။ မုဒ္ဒိကပါနံ၊ မုဒရက်အဖျော်ကို။ ဒေထ၊ ပေးကြ
ကုန်လော့။ ဣတိ၊ ဤသို့။ အာဏာပေသိ၊ စေခိုင်း၏။ သိန္ဓဝါ၊ တို့သည်။
ဂန္ဓပါနံ၊ မွှေးကြိုင်သော အနံ့ရှိသောအဖျော်ကို။ တနည်း။ အဂ္ဂပါနံ၊
အဦးယူအပ်သော အဖျော်ရေကို။ (ဂါထ-၌-အဂ္ဂရသံ-ဟု။ အဂ္ဂရသန္တိ
သဗ္ဗပဌမံဂဟိတံ မုဒ္ဒိကရသံ-ဟုဖွင့်၏။ မြန်မာဇာတ်ဝတ္ထု၌ ၊ ညည်း အဦးဖြစ်
သော အဖျော်ရည်ကို-ဟုပြန်ဆိုထား၏ထို့ကြောင့်အဂ္ဂပါနံ-ဟုရှိသင့်သည်)
ပိဝိတော၊ သောက်ကုန်ပြီးသော် အထသင်္ဂါ၊ မြင်းတင်းကုတ်သို့။ ဂန္ဓာ၊
သွားကုန်၍။ အတ္တနေော၊ အတ္တနေော၊ မိမိ မိမိ၏။ ဌာနေသု၊ နေထုတို့၌။
အဋ္ဌသု၊ ရပ်နေကြကုန်၏။

ပန၊ ဆက်၍ဆိုဦးအံ့။ တေသံ၊ ထိုသိန္ဓောမြင်းတို့အား။ ဒိန္နာဝသိဋ္ဌံ၊
ပေးအပ်ပြီးသော အဖျော်ရည်မှ ကြွင်းကျန်သော အဖျော်ရည်သည်။
အပ္ပရသံ၊ အရသာနည်းသည်။ ဟုတော၊ ဖြစ်၍။ ဗဟုကသဋ္ဌံ၊ များသော
အဖတ်ရှိသည်။ (အဖတ်များသည်) အဟောသိ၊ ဖြစ်၏။ မနုဿာ၊ လူတို့

သည်။ ဣဒံ၊ ဤကျန်သောအဖျော်ရည်ကို။ ကိံကရောမာတိ၊ အဘယ်သို့
 ပြုရကုန်အံ့နည်းဟု။ ဣဇာနံ၊ ပြဟုဒတ်မင်းကို။ ပုစ္ဆိံသု၊ မေးကြကုန်၏။
 ဣဇာ၊ သည်။ ဥဒကေန၊ ရေဖြင့်။ မဒ္ဒိတု၊ နယ်၍။ ဧကစိပိလောတိ-
 ကာဟိ၊ သင်ပန်းလျော်ဖြင့် ရက်အပ်သော အဝတ်နှုမ်းတို့ဖြင့်။ ပရိသာ-
 ဝေတု၊ စစ်၍။ ယေ ဂဒြဘာ၊ အကြင်မြည်းတို့သည်။ သိန္ဓဝါနံ၊ တို့၏။
 နိဝါပံ၊ အစာကို။ ပဟိံသု၊ မှီကြကုန်၏။ ဧသံ၊ ထိုမြည်းတို့အား။ ဒါပေထ၊
 ပေးကြကုန်လော့။ ဣတံ၊ ဤသို့ဆို၍။ ဒါပေသိ၊ ပေးစေ၏။ ဂဒြဘာ၊
 မြည်းတို့သည်။ ကသဋ္ဌဥဒကံ၊ မုဒရက်ဖတ်စစ်ရေကို။ ပိဝိတု၊ သောက်ကုန်
 ပြီးသော်။ ဝါ၊ သောက်ရကုန်သောကြောင့်။ မတ္တာ၊ မူးရစ်ကုန်သည်။
 ဟုတု၊ ဖြစ်ကုန်၍။ ဝိရဝန္တာ၊ ခုန်လွှား ပေါက်ကန်ကုန်သောအားဖြင့်
 မြည်ကုန်လျက်။ ဣဇာဏေ၊ မင်းယင်ပြင်၌။ ဝိစရိံသု၊ လှည့်ပတ်သွားကြ
 ကုန်၏။

ဣဇာ၊ သည်။ မဟာဝါတပါနံ၊ လေသုန်တံခါးမကို။ ဝိပရိတု၊ ပွင့်၍။
 ဣဇာဏံ၊ ကို။ သြဒလာကယမာနော၊ ကြည့်လတ်သော်။ ဧတ၊ ထိုမြည်း
 တို့ကို။ ဒိဗ္ဗံ၊ မြင်၍။ (ထည့်)သမိပေ၊ မိမိအနီး၌။ ဌိတံ၊ တည်နေသော။
 ဗောဓိသတ္တံ၊ ဘုရားလောင်းအမတ်ကို။ အာမန္တေတု၊ ခေါ်၍။ ပဿ၊
 ကြည့်လော့။ ဣဂေဂဒြဘာ၊ တို့သည်။ ကသဋ္ဌဥဒကံ၊ မုဒရက်ဖတ်စစ်
 ရည်ကို။ ပိဝိတု၊ သောက်ကုန်ပြီးသော်။ ဝါ၊ သောက်ရကုန်သောကြောင့်။
 မတ္တာ၊ မူးရစ်ကုန်သည်။ ဟုတု၊ ၍။ ဝိရဝန္တာ၊ မြည်ကုန်သည်။ ဥပ-
 တန္တာ၊ ခုန်လွှားပေါက်ကန်ကုန်သည်။ ဟုတု၊ ဖြစ်ကုန်၍။ ဝိစရန္တိ၊
 ကုန်၏။ သိန္ဓဝကုလေ၊ သိန္ဓောမျိုး၌။ ဇာတသိန္ဓဝါပန၊ ဖြစ်သောသိန္ဓော
 မြင်းတို့သည်ကား။ ဂန္ဓပါနံ၊ မွှေးကြိုင်သော အနံ့ရှိသော အဖျော်ကို။
 တနည်း-အဂ္ဂါနံ၊ အဦးယူအပ်သော အဖျော်ရည်ကို။ ပိဝိတု၊ သော်။
 နိဿဒ္ဒါ၊ အသံဆိတ်ကုန်လျက်။ သန္ဓိသိန္ဓာ၊ ငြိမ်ငြိမ်သက်သက် နေကုန်၏။
 နုဥပိလဝန္တိ၊ မပြူးရှင်ကုန်။ ကာရဏံ၊ အကြောင်းကား။ ကိံနုခေါ၊
 အဘယ်လေနည်း။ ဣတံ၊ ဤသို့။ ပုစ္ဆန္တော၊ မေးလိုသည်ဖြစ်၍။ (မေးလို။
 ရကား) ဝါလောဒကံ အပ္ပရသံ။ပ။ သိဒ္ဓဝါနန္တိ၊ ဝါလောဒကံအပ္ပရသံ။ပ။

သိန္ဓဝါနံ၊ ဟူသော။ ပဌမံ၊ ရှေးဦးစွာသော။ ဂါထံ၊ ဂါထာကို။ အာဟ၊ ဆို၏။

ဂါထာနက်—မဟာမစ္စ၊ အဖတ်ကြီး။ (ထည့်) ဂါထာနံ၊ မြည်းတို့၏။ အပ္ပရသံ၊ နည်းသော အရသာရှိသော။ နိဟိနံ၊ ညံ့သော။ ဝါလောဒကံ၊ သင်ပန်းလျှော်ဖြင့် ရက်အပ်သော အဝတ်နှမ်းတို့ဖြင့် စစ်အပ်သော မုဒရက်ရည်ကို။ ပိတုာ၊ သောက်၍။ မဒေါ၊ မူးယစ်ခြင်းသည်။ ဇာယတိ၊ ဖြစ်၏။ သိန္ဓဝါနံ၊ သိန္ဓောမြင်းတို့၏။ ပဏီတံ၊ မှန်မြတ်သော။ ဣမံရသံ၊ ဤမုဒရက်ရည်ကို။ ပိတုာနပ၊ သောက်ရကုန်သော်လည်း။ မဒေါ၊ မူးယစ်ခြင်းသည်။ နသဉ္ဇာယတိ၊ မဖြစ်။ ကံ နုခေါကာရဏံ၊ အကြောင်းဘယ်သို့နည်း။ (ထည့်)

တတ္ထ တိဿံဂါထာယံ၊ ထိုဂါထာ၌။ အနုတ္တာနုတ္ထပဒါနံ၊ မပေါ်လှင်သော အနက်ရှိသောပုဒ်တို့၏။ အတ္ထော၊ အနက်ကို။ ဧဝံ၊ ဤသို့။ ဝေဒိတဗျော၊ သိအပ်၏။ (ထည့်ပေး)

ဝါလောဒကန္တိ၊ ဝါလောဒကံဟူသည်ကား။ မကစိငါလေဟိ၊ သင်ပန်းလျှော်တို့ဖြင့် ရက်အပ်သောအဝတ်တို့ဖြင့်။ ပရိဿာဝိဇ ဥဒကံ၊ စစ်အပ်သော မုဒရက်ရည်ကို။ ဝါလုဒကန္တိပိ ဝါလုဒကံဟု ခည်း။ ပါဠော၊ ပါဠိသည်။ အတ္ထိ၊ ရှိ၏။ နိဟိနန္တိ နိဟိနံဟူသည်ကား။ နိဟိနရသဘာဝေန၊ ညံ့သော အရသာရှိသည်၏အဖြစ်ကြောင့်။ နိဟိနံ၊ ညံ့သော။ နသဉ္ဇာယတိတိ၊ ဟူသည်ကား။ သိန္ဓဝါနံ၊ တို့၏။ မဒေါ၊ သည်။ နဇာယတိ၊ မဖြစ်။ ကာရဏံ၊ အကြောင်းကား။ ကံ နုခေါ၊ အဘယ်နည်း။ ဣတိ၊ ဤသို့။ ပုစ္ဆိ၊ မေးလေ၏။

အထ၊ ထိုသို့မေးရာအခါ၌။ အဿ၊ ထိုမြဟ္မဒတ်မင်းအား။ ကာရဏံ၊ အကြောင်းကို။ အာစိက္ခန္ဓော၊ ချောကြားလိုသော။ ဗောဓိသတ္တော၊ ဘုရားလောင်းအမတ်သည်။ အပ္ပံ ပိဝိတုာန ပ။ ပိဝိတုာတိ၊ အပ္ပံ ပိဝိတုာန ပ။ ပိဝိတုာ ဟူသော။ ဒုတိယံ၊ နှစ်ခုမြောက်သော။ ဂါထံ၊ ကို။ အာဟ၊ ၏။

ဂါထာအနက်- ဇနိန္ဒ၊ လူတို့ကိုအစိုးရသောမင်းမြတ်။ ယော၊ အကြင်မြည်းအပေါင်းသည်။ နိဟိနဇစ္စော၊ ယုတ်သောအမျိုးရှိ၏။ တေန နိဟိနဇစ္စဘာဝေန၊ ထိုယုတ်သောအမျိုးရှိသည်၏အဖြစ်ဖြင့်။ မနုဿဟိ၊ လူတို့သည်(လူတို့က)။ ပုဋ္ဌော၊ ကျွေးမွေးအပ်သော။ သော၊ ထိုမြည်းအပေါင်းသည်။ ဒုပ္ပံ၊ နည်းသောအရသာရှိသော မုဒရက်ရည်ကို။ ပိဝိတွာန၊ သောက်ရ၍။ မဇ္ဇတိ၊ မူးယစ်၏။

ယော၊ အကြင်သိန္ဓောမြင်းအပေါင်းသည်။ ကုလမှိ၊ မြတ်သော အမျိုး၌။ ဇာတော၊ ဖြစ်၏။ ဓောရယုသီလီ၊ ဝန်ကိုဆောင်တတ်သော အလေ့အကျင့်နှင့်ပြည့်စုံ၏။ တေန၊ ထိုမြတ်သောအမျိုး၌ ဖြစ်သည်၏အဖြစ်၊ ဝန်ကိုဆောင်တတ်သော အလေ့အကျင့်နှင့် ပြည့်စုံသည်၏အဖြစ်ဖြင့်။ ပုဋ္ဌော၊ ကျွေးမွေးအပ်သော။ သော၊ ထို သိန္ဓောမြင်းအပေါင်းသည်။ အဂ္ဂရသံ၊ အဦးယူအပ်သော မုဒရက်အဖျော်ရည်ကို။ ပိဝိတွာစ၊ သောက်ရကုန်သော်လည်း။ နမဇ္ဇတိ၊ မမူးယစ်။

တတ္ထ၊ ထိုဂါထာ၌။ အတ္ထော၊ ကို။ ဝေ၊ ဤသို့။ ဝေဒိတဗ္ဗော၊ ၎င်း။ (အကျဉ်း) တေန ဇနိန္ဒ ပုဋ္ဌောတံ၊ ကား။ ဇနိန္ဒဥတ္တမရာဇ၊ မင်းမြတ်။ ယော၊ အကြင်မင်းမြတ်အပေါင်းသည်။ နိဟိနဇစ္စော၊ ယုတ်သောအမျိုး ရှိ၏။ တေန နိဟိနဇစ္စဘာဝေန၊ ထိုယုတ်သောအမျိုးရှိသည်၏အဖြစ်ဖြင့်။ ပုဋ္ဌော၊ ကျွေးမွေးအပ်သော။ သော၊ ထိုမြည်းအပေါင်းသည်။ မဇ္ဇတိပမဇ္ဇတိ၊ မူးယစ်၏။ ဓောရယုသီလီတံ၊ ကား။ ဓောရယုသီလော ဓုရဝဟန- အာစာရေနသမ္ပန္နော၊ ဝန်ကိုဆောင်တတ်သောအကျင့်နှင့် ပြည့်စုံသော။ ဇာတိသိန္ဓဝေါ၊ မြတ်သော အမျိုးရှိသော သိန္ဓောမြင်းသည်။ အဂ္ဂရသန္တိ၊ ကား။ သဗ္ဗပဋ္ဌာ၊ အလုံးစုံတို့၏ရှေးဦးစွာ။ ဂဟိဟံ၊ ယူအပ်သော။ မုဒ္ဒိ- ကရသံ၊ မုဒရက်ရည်ကို။ ပိဝိတွာပိ၊ သောက်ရကုန်သော်လည်း။ နမဇ္ဇတိ၊ မမူးယစ်။ ဖုဇော၊ သည်။ ဗောဓိသတ္တဿ၊ ၎င်း။ ဝစနံ၊ စကားကို။ သုတွာ၊ ၎င်း။ ဘဒြဘေး၊ တို့ကို။ ဖုဇဂံကာ၊ မင်းယင်ပြင်မှ။ နိဟဏပေတွာ၊ ထုတ်စေ၍။ တဿေဝ၊ ထိုဘုရားလောင်း အမတ်၏သာလျှင်။ သြဝါဒေ၊

အဆုံးအမ၌။ ငြိတော၊ တည်လျက်။ ဒါနာဒီနိ၊ ကုန်သော။ ပညာနိ၊ တို့ကို။
ကတော၊ ပြု၍။ ယထာကမ္ဘာ၊ ကံအားလျော်စွာ။ ဂတော၊ လားလေ၏။

သတ္တဝါ သည်။ ဣမံခမ္မဒေသနံ၊ ကို။ အာဟရိတော၊ ၍။ ဇာတကံ၊
ဇာတ်ကို။ သမောဓာနေသိ၊ ပေါင်းတော်မူပြီ။ ကံ သမောဓာနေသိ၊
အဘယ်သို့ပေါင်းတော်မူလေသနည်းဟူမူ။ ဣမေဝိသာသာဒါ၊ ယခုအခါ
ဤစားကြွင်းစားတို့သည်။ တဒါ၊ ထိုအခါ၌ (ထိုအခါက)။ ပဉ္စသတော၊
ကုန်သော။ ဂဒြဘာ၊ တို့သည်။ အဟောသံ၊ ပြစ်ဖူးကုန်ပြီ။ ဣမေဥပါသကာ၊
ယခုအခါ ဤဥပါသကာတို့သည်။ တဒါ၊ ၌။ ပဉ္စသတော၊ ကုန်သော။
သိန္ဒဝါ၊ တို့သည်။ အဟောသံ၊ ပြီ။ အာနန္ဒော၊ ယခုအခါအာနန္ဒာသည်။
တဒါ၊ ၌။ ရာဇာ၊ သည်။ အဟောသံ၊ ပြီ။ အဟမေဝ၊ ယခုအခါ ငါဘုရား
သည်ပင်လျှင်။ တဒါ၊ ၌။ ပဏ္ဍိတာမဇ္ဈော၊ ပညာရှိ အမတ်သည်။
အဟောသံ၊ ပြီ။ ဣတိသမောဓာနေသိ။ ဣတိ၊ ဤတွင်ဝါလောဒကဇာတ်
အဖွင့် ပြီး၏။

သီလမေဓ သုတာ သေပျော့



ကြာမြင်များသူ ပုဂ္ဂိုလ်လူထက်
သီလကိုယ်ကျင့် ချီးမဖင့်ပ
အသင့်ကုံလုံ ကိုယ်လုံးထုံ၍
ပြည့်စုံမှသာ မြင့်မြတ်လှာသည်
သူငါ့သတိ ရှိရန်သော်။